

အဋ္ဌကထာကျမ်းပြု

ကော်လူးရှင် မူလမင်းကွန်း

ဇေတဝန်ဆရာတော်ဘုရား၏ စောပြုတိ

စီစဉ်ရေးသားသူ

တောင်တွင်းဘိက္ခာ

အရှင်တိက္ခာဓာရ

ပထမအကြိမ်

ဒုတိယအကြိမ်

သာသနာ ၂၅၃၂၊ ကောဇာ ၁၃၇၄၊ ခရိုင် ၁၉၉၂။

သထုံးမင်းကွန်းခါတုဖော်တော် မွန်းမံရန်ထုတ်ဝေသည်။

မာတိကာ

၁၂

အကြောင်းအရာ

စာမျက်နှာ

.....	အပြင်နိဒါန်း
.....	အတွင်းနိဒါန်း

ပထမပိုင်း

၁။	မွေးဖွာရာဇာတိနှင့်မိဘနှစ်ပါး	၁
၂။	ကျောင်းအပ်ပုံ	၃
၃။	ရဟန်းဘဝသို့ရောက်ပုံ	၄
၄။	မန္တလေးမြို့သို့ကြရောက်ပညာရှာပုံ	၁၀
၅။	အောက်မြို့အောက်ရွာများသို့ထွက်ခွာလာခြင်း	၁၁
၆။	လူဝတ်ဘဝသို့ရောက်ပုံ	၁၄
၇။	ဝတ်ကြောင်ပုဆိုး ကောင်းကျိုးမပေး	၁၅
၈။	အညာသို့ပြန်ကြတော်မူခြင်း	၁၇
၉။	မတစ်ထောင် တစ်ကောင်ဖွား	၂၁

ဒုတိယပိုင်း

၁၀။	ယောကျားမြတ်ရန်ည်	၂၂
၁၁။	မွေးရာဇာတိရွာသွားပုံ	၂၄
၁၂။	သတိပဋိနှစ်တရားပြန်ပွားရေး	၃၅
၁၃။	ဆရာတော်ကြီး သထုံးကြခြင်း	၄၁
၁၄။	ဇေတဝန်ဟု ထင်ရှားလာပုံ	၄၇
၁၅။	မူလမင်းကွန်းဆရာတော်ဘုရားကြီးထံ မဟာစည်ဆရာတော် နည်းခံပုံ	၅၀
၁၆။	မင်းကွန်းဆရာတော်၏ သာသနရေးလမ်းစဉ်	၅၆

တတိယပိုင်း

၁၇။	ပေါ့ကောပဒေသကျမ်းကြီးရေးသားပုံ	၅၉
၁၈။	နိုသယ ၃-တွဲ ရေးပုံ	၆၄
၁၉။	ဘဝခန္ဓာ ဆုံးချိန်	၆၈
၂၀။	ဓမ္မတာလမ်းစဉ်ကိုကျော်လွန်သော ရုပ်ကလာပ်တော်			၇၁
၂၁။	မူလမင်းကွန်းဆရာတော်ဘုရားကြီးအလောင်း အဖူးလာသောမြှေ့	၇၁
၂၂။	သာသနာအကျိုးဆောင်ရွက်ပုံ	၇၆

စတုတွေပိုင်း

၂၃။	မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီး ရေးသားသော ကျမ်းများ	၈၀
၂၄။	ပရိနိဗ္ဗာန်ဝင်စံတော်မူပုံ	၈၃
၂၅။	ပရိယတ် ပဋိပတ်	၈၇
၂၆။	ရှေးအရှင်မြတ်တို့၏ တေးထပ်	၉၁

အပြင်နိဒါန်း

မင်းကွန်းအတောက်သုတေသနရှာတော်ဘုရားကြီး၏ ထောပွဲတ္ထိကို အစအဆုံးကြည့်ရှုရာ သာသနရေးနှင့် ပတ်သက်၍ ထက်ထက်မြေက်မြေက် ဆောင်ရွက်တော်မူပုံ၊ ခွဲသတ္ထိရှိတော်မူပုံ၊ ဂိုဏ်းကဏ္ဍတိမထားဘဲ တရားသဘော တွင်ကျယ်ရေးဦးသာ အလေးပြုတော်မူပုံများကို တွေ့ရှုရပေသည်။

ထောပွဲတ္ထိကို စီစဉ်ရေးသားတော်မူသော အရှင်မြတ်မှာ စာရေးသားခြင်း၌ အလေ့အထန်ည်းခဲ့စေကာမူ ဆရာတော်ဘုရားကြီးနှင့်ပတ်သက်သမျှသော အကြောင်းအရာတို့၌ စွဲစပ်သေချာစွာလေ့လာစုစမ်းခြင်း၊ ကိုယ်တိုင်ကိုယ်ကြပ် သုတေသနပြခြင်း၊ ရူးစိုက်သက်ဝင်ခြင်းတို့ကို၊ စာအသွားအလာက သက်သေခံထားသဖြင့် အားရဖွယ်ကျေနပ်ဖွယ် ကောင်းလုပါပေသည်။

မင်းကွန်းအတောက်သုတေသနရှာတော်ဘုရားကြီးမှာ မဟာသတိပဋိသုတေသနသုတေသနအရ မြန်မာဘာသာဖြင့် အတိအကျဉ်းပြဟောကြားတော်မူသဖြင့် သတိပဋိသုတေသနသာက ပေါက်ရောက်သူတွေများကာ မြန်မာနိုင်ငံတော် ၍ သတိပဋိသုတေသနကိုအကြောင်းပြပြီး ရိပ်သာတွေအမြာက်အမြားဖြစ်ပေါ်လာခဲ့ရုံးများက မင်းကွန်းအတောက်သုတေသနရှာတော်ဘုရားကြီး၏နည်းဟူ၍လည်း အသီးအခြားမှတ်ယူပြောဆိုလာကြသည်။

မြန်မာနိုင်ငံတော်၍ ရွှေကျင်ဆရာတော်ဘုရားကြီးကိုအကြောင်းပြ၍ ရွှေကျင်ဂိုဏ်း၊ ပခုက္ခာဆရာတော်ဘုရားကြီးကိုအကြောင်းပြ၍ ပခုက္ခာနိုင်ကာယ၊ အုတ်ဖို့ဆရာတော်ကြီးကိုအကြောင်းပြ၍ အုတ်ဖို့ခြုံရဝါဒို့ဂိုဏ်းဟူ၍ ထင်ရှားပေါ်လာသကဲ့သို့ မင်းကွန်းအတောက်သုတေသနရှာတော်ဘုရားကြီးကိုအကြောင်းပြ၍ မင်းကွန်းအတောက်သုတေသနဂိုဏ်း၊ မင်းကွန်းနည်းဟူ၍ ထင်ရှားပေါ်လာခဲ့သည်။ ဤကိုထောက်ထားလျှင် ဆရာတော်ဘုရားကြီးသည် ပဋိပတ်နှင့်ပတ်သက်၍ ဂိုဏ်းကြီးတစ်ခု၏ခေါင်းဆောင်ရွက်သွားတစ်ဆူ ဖြစ်တော်မူသည်ဟု ဆိုသင့်ပေသည်။ မင်းကွန်းအတောက်သုတေသနသည် သာသနတော်စောင်အတွင်းဝယ် တိမ်ကောခြင်း မရှိဘဲ နေတစ်ဆူ၊ လတစ်စင်းကဲ့သို့ ခိုင်မြှေသွားမည်ကား ယဉ်မှားဖွယ်မရှိတော့ချေ။

ဤချွေးဤမျှ ကျေးဇူးဂုဏ်ကြီးမားတော်မူသော ပရီယတ်ပဋိပတ်စွယ်စုံမဟာထောရ်ကြီး၏ အကြောင်းအရာထောပွဲတ္ထိကို နောင်လာသူတို့မှတ်သားနှင့်ရန် စွမ်းအားရှိသမျှရေးသားစီရင်ရာ၏ ဆရာတော်ဘုရားကြီး၏ဂုဏ်နှင့်စာလျှင် မဟာသမ္မတရာရောကို မြေကဗျားဖြင့်ခပ်ယူသကဲ့သို့ပင် ရှိချေမည်။ သို့ဖြစ်စေကာမူ ဆရာတော်ဘုရားကြီး၌ ကြည်ညံ့သောသဒ္ဓာ စေတနာကို အရင်းတည်ပြီးလျှင် မင်းကွန်းအတောက်သုတေသနသည် နာမည်သက်သည် လဝန်းတွင်ယဉ်ရှိရပ်ထင်သကဲ့သို့ အစဉ်မပြတ်ထင်ရှားပေါ်လွင်စေရန် ရည်သန်ရေးသားတော်မူခြင်းဖြစ်၍ စင်စစ်ကျေနပ်ဖွယ်အားရဖွယ်ပင် ဖြစ်ပေသည်။

မင်းကွန်းအတောက်တော်ကြီး၏ တပည့်လက်သားတို့မှာ ဖြန်မာနိုင်ငံအရပ်ရပ်တွင်ရှိပြီးဖြစ်၍
ဤထောပွဲတို့တွင် လိုသောအချက်များရှိခဲ့သော်လည်းကောင်း၊ ဤမျှနှင့် မကျေနပ်ခဲ့သော်လည်းကောင်း၊
ဖြည့်စွက်ရေးသားကြပါယျင် ဝိုင်္ခာဝိုင်္ခရောစနီဆိုသည့်အတိုင်း သာလွန်၍ ထွန်းလင်းတင့်တယ်မည်ဖြစ်ကြောင်း
ရေးသားအပ်ပါသတည်း။

၁၃၁၉ - တပေါင်းလပြည့်ကျော် ၁၄-ရက်

ဦးဘသန်း (မော်လမြိုင်)

ဝဏ္ဏကျော်ထင်

ဒုတိယစာပြင်မျှူးချုပ်

ကမ္မာအေး । ရန်ကုန်မြို့။

အတွင်းနိဒါနီး

လွန်ခဲ့သော ၃-နှစ်ကျော်အချိန်က သထုမြို့တွင် မူလမင်းကွန်းတော်ဝန်ဆရာတော်ဘုရားကြီးပုံလွန်တော်မူခဲ့သည်ကို ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ အသွယ်သွယ်သော မဂ္ဂဇင်းတို့မှထုတ်ဖော်ကြသာကာ အစိုးရနှင့်တဗွဲ ပြည်သူလူထုတစ်ရပ်လုံး အံ့ဌံးကျက်ကျက် သူ့ထက်ငါတိုးတွေ့ဖူးမြော်ကြသာ အံ့ချိုးဖွယ်ရာ အဖြာဖြာသော ဂုဏ်တော်များကိုလည်း ထင်ရှားစွာတွေ့မြင်ကြရသည်ကို ထုတ်ဖော်ပြောပြရန် မလိုတော့ပါ။ သာသနဝင်တွင် မှတ်တမ်းတင်ရမည့် ဆရာတော်အရှင်မြတ်ကြီးပင် ဖြစ်ပါပေသည်။

ထိုအရှင်မြတ်ကြီး၏ မွန်မြတ်သောလမ်းစဉ်နှင့် ထူးချွန်သောစွမ်းရည်တော်များကိုကား ထုတ်ဖော်ရေးသား၍ပင် ကုန်နိုင်ဖွယ်ရှိမည်မထင်ပေ။ သို့စင်ကလောက် စွမ်းမြောက်ဂုဏ်အင်နှင့်ပြည့်စုံလင့်ကစား၊ အစအဆုံးပြည့်စုံသောအဖြစ်သနစ်များကို မည်သူမျှ ရေးသားထုတ်ဖော်ခြင်းမပြုခဲ့ကြပေ။ ဤစာရေးသူမှာ ထိုမူလမင်းကွန်းတော်ဝန်ဆရာတော်အရှင်မြတ်ကြီး၏ နောက်အကျဆုံးသောတပည့်ရင်းဖြစ်သည့်အလျောက် ကျေးဇူးရှင်ဆရာတော်ကြီး၏ အဖြစ်သနစ်များကိုထုတ်ဖော်ရန် အတန်တန်စိတ်အကြံဖြစ်ပေါ်ခဲ့ရာ လွန်ခဲ့သော ၁၃၁၉-ခ သီတင်းကျော်လပြည့်ကျော် ၁၀-ရက်နောက်စတင်၍ သထုမြို့မင်းကွန်းတော်ဝန်ကျောင်းမှထွက်ခွာခဲ့ပြီး ကျေးဇူးရှင်မင်းကွန်းတော်ဝန်ဆရာတော်ဘုရားကြီး၏ အကြီးဆုံးအရှင်းဆုံးဖြစ်သော ပဲခူးမြို့၊ ဆံတော်တွင်း ဆရာတော် ဦးကေလာသအရှင်မြတ်ကြီးထံဝင်ရောက်ကာ မင်းကွန်းဆရာတော်ကြီး၏ အထွေထွေအဖြစ်သနစ် များကို မေးမြန်းလျောက်ထားပြီး ရေးသားမှတ်ယူခဲ့ပါသည်။ ထိုမှတစ်ဖန် ရန်ကုန်သို့ရောက်ရှိရာ ကျေးဇူးရှင် ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်ကြသော မင်းကွန်းဆရာတော်၊ မဟာစည်ဆရာတော်ကြီးများထံဘွဲ့ မင်းကွန်းတော်ဝန်ဆရာတော်ဘုရားကြီး၏ ဖြစ်စဉ်များကိုလျောက်ထားမေးမြန်းခဲ့ပြီး ကျေးဇူးရှင် မူလမင်းကွန်းတော်ဝန်ဆရာတော်ဘုရားကြီး၏ မွေးဖွားရာဇာတိအရပ်လည်းဖြစ်၊ နေထိုင်တည်ထောင်ခဲ့ဖူးသော ငြားနှာ၊ တိုက်တာ ကျောင်းများလည်းရှိသော စစ်ကိုင်းမင်းကွန်းအရပ်သို့သွားရောက်ကာ ရင်းနှီးသူဆွဲမျိုးညာတိများနှင့် ကျောင်းနောက်ပညာသင်ဘက်ဖြစ်သူပုဂ္ဂိုလ်များအား မေးမြန်းစုံစမ်းကာ အထွေထွေမှတ်သားရေးယူခဲ့ပါသည်။

ထိုမှတစ်ပါး ဤစာရေးသူကိုယ်တိုင်လည်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးထံဘွဲ့ ၇-နှစ်ကျော်ကျော် အမြဲမပြတ်ဆည်းကပ်လုပ်ကျွေးခဲ့ရသဖြင့် အကြောင်းအားလျော်စွာ ကိုယ်တော်တိုင်မိန့်ကြားချက်များကိုလည်း အတော်များများမှတ်သားသိရှိခဲ့ရပေ၏။ ထိုကိုယ်တွေ့အရာများနှင့်တဗွဲ ထိုထိုသက်ဆိုင်သူများထံမှ ရရှိခဲ့သော အခြင်းအရာများကိုစိစဉ်ကာ ကျေးဇူးရှင်ကြီးအားပူးခေါ်သောအားဖြင့် ပြည်သူအများသိထင်ရှားအောင် ထုတ်ဖော်ရေးသားအပ်ပါသတည်း။

တောင်းပန်ချက်

ဤစရေးသားသူမှာ ရှေးအခါက ရေးသားလေ့လာကျမ်းကျင်သူမဟုတ်ခဲ့ပါ။ လောကရေးရာဝေါဘာရ^{များကိုပါ နားရည်ဝြီးသူလည်း မဟုတ်ခဲ့သဖြင့် မသင့်သောအရာများမှ ကင်းလွတ်လိမ့်မည်ဟု ဝန်မခံရပါ။}
အကယ်၍ ထိုထိုမလျော့ရာ ပါသမျှကို စာရွှေသူအများအား ခွင့်ပြုကြရန် တောင်းပန်အပ်ပါသည်။


အရှင်တိက္ခာစာရ

တောင်တွင်းဘိက္ခာ

မင်းကွန်းဇွေဝန်

သထုံးမြို့။


၁၃၁၉-ခု၊ တပေါင်းလ၊



ကျေးဇူးတော်ရှင် မူလမင်းကွန်းဇွဲတော်စုရားကြီး
အရှင်နာရဒထေရ် (၁၂၃၀-၁၃၁၆)



ကျေးဇူးတော်ရှင် မူလမင်းကွန်းဇွဲတော်ဝန်ဆရာတော်ဘုရားကြီး



ကျေးဇူးတော်ရှင် မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီး


၃၇ မာတ္တ ဘဒ္ဒကာဆာကျမိုးမြို့



၃၇ မာတ္တ ဘဒ္ဒကာဆာကျမိုးမြို့
၁၉၈၀ ခုနှစ်၊ ၁၂-၁၃ ရက္ခ ၁၁၁၂ မြို့၏ ပုံမှန် သတ္တများ



ကျေးဇူးတော်ရှင် မူလမင်းကွန်းဇွတ်ဝန်ဆရာတော်ဘုရားကြီး
ရုပ်တုတော်



ကျေးဇူးတော်ရှင် မူလမင်းကွန်းအောင် ဘုရားကြီး
ရုပ်ကလာပ်တော်



အော်မျှုံလာသာမြေ


ကျေးဇူးတော်ရှင် မူလမင်းကွန်းဇွဲတော်ဆရာတော်ဘုရားကြီး
ရုပ်ကလာပ်တော်အား အဖူးမျှုံလာသာမြေ



ကျေးဇူးတော်ရှင် မူလမင်းကွန်းဇွဲတော်စာရာတော်ဘုရားကြီးနှင့်
ဒုတိယဇွဲတော်စာရာတော်ဘုရားကြီး နှစ်ပါးတို့၏
ဓာတုစေတီတော်များ



မူလမင်းကွန်းဇေတဝန် ကမ္မာဌာန်းတိုက် မူချိုး




မူလမင်းကွန်းတောဝန်ချောင် (မင်းကွန်း)



မူလမင်းကွန်းရေတဝ်ကမ္မာန်းတိုက်အတွင်း
ဆရာတော်ဘုရားကြီး ရွှေးဦးစွာသီတင်းသုံးတော်မူရာ
မူလစံကျောင်း



မူလမင်းကွန်းဇေတဝန်ကမ္မာန်းတိုက်အတွင်း
မင်းကြီးဦးဘိုးစလှူ။ ဒါန်းသောကျောင်း



ကျေးဇူးတော်ရှင် မူလမင်းကွန်းဇွဲတော်ဘုရားကြီး၏
ထေရာပွဲတိကျမ်းပြုအရှင် (ဆရာတော်ဘုရားကြီးအား စ-နှစ်ခန့်
အနီးကပ်ပြုစုစွင့်ရရှိခဲ့သော တပည့်ရင်း)
ဒုတိယဇွဲတော်ဘုရားကြီး အရှင်တိက္ခာစာရထ်
(၁၂၂-၁၃၅၈)

ကျေးဇူးရင် မူလမင်းကွန်း ဇွဲတော်သုရားကြီး၏ ထေရ့ပွဲစွဲ

ပထမပိုင်း

နမောတသု ဘဂဝတော အရဟတော သမ္မာသမ္မာခွဲသု

ဖွားရာ ဘတိနှင့် မိဘနှစ်ပါး

အဋ္ဌကထာကျမ်းပြု၊ မင်းကွန်းဇွဲတော်သုရားသည် မြန်မာပြည်အထက်ပိုင်း ဧရာ့ချော့ရရတိုင်း စစ်ကိုင်းမြို့၏မြောက်ဘက် မြန်မာတာ ၅-တိုင် (မိုင်အားဖြင့် ၁၀-မိုင်) ဝေးသော မင်းကွန်းအနောက်ဘက် ကန်ကြီးကုန်းရွှေ့ချုပ် အဖျိုးညီ။ အမိဒေါ်ပိုင်တို့မှ ၁၂၃၀-ခုနှစ်၊ တပို့တွဲလဆန်း ၅-ရက်၊ စနေနေ့လျေနေ့ ၆-နာရီ အချိန်၊ ကရကာလင်၊ ကုန်စန်း၊ မာယနက္ခတ်နှင့်ယှဉ်လျက် မီးရူးသန်စင်ဖွားမြင်ခဲ့သော ဒုတိယမြောက် အံ့လောက်အေနည်၊ သာကိန္ဒယ်စစ်၊ ဖြစ်မည်ကေန်၊ အမှန်ညွှန်းဖူး၊ မြတ်သားထူးတစ်ဦး ဖြစ်တော်မူလေသည်။

မှတ်ချက်။ ဖခင်ဦးညီကား ကန်ကြီးကုန်းရွှေ့၏ တောင်ဘက်တစ်မိုင်ကွာဝေးသော ကျောက်ပန် ရွှေသားဖြစ်၍ မိခင်ဒေါ်ပိုင်ကား ကန်ကြီးကုန်းရွှေသူဖြစ်၏။ ငှါးပြင်အလျှော့သင့်၍ ဆရာတော်ကြီးကိုယ်တော်တိုင် ရေးသားခဲ့သော ဖွားရာဇာတိရွှေနှင့် မိဘနှစ်ပါးအကြောင်းကို အောက်ပါပါ၌ဖြုန့် မြန်မာပြန်အတိုင်း အနည်းငယ် ထည့်သွင်းဖော်ပြလိုက်ပါသည်။

ဧရာ့ချော့ရသု ဝါမဟတ္တာ တတော ယုံး ပွဲသဟသုဒ္ဓရော ပန်သဖလို့သဒီသလိုလာခါကုဝဏ္ဏာနေ ဦးတကိုမတ္တာ၊ သိုလာပန်သဂါမောနာမ ပိုတုဂါမော။ တတော ဥတ္တရော ပွဲသတကုသလစန်ပရိဝတ္ထာနေ ဒို့နှုန်းဟောန္တပရိမဟာ တင္ာကာနံ သမီးပထလို့တကိုမတ္တာ မဟာတင္ာက ထလာဂါမောနာမ မာတုဂါမော။

တတော ဥာတော သူဇာတေန တသို့်ယေဝ မဟာတင္ာက ထလာဂါမော ပိုတေတာတေန သန္တာဂါရော မရောရည်ပြစ်မဝိဟာရော ဝသန္တပုံတ္ထာ သန္တာဂါရ ဘိက္ခဗ္ဗိုတိ ရုံးနာမကေန သုဝဏ္ဏန်ရောရော ဝသန္တပုံတ္ထာ သုဝဏ္ဏန်ရောရော ဘိက္ခဗ္ဗိုတိ ရုံးနာမကေန။ သုဝဏ္ဏဘူမိသထုလ န်ရော်တ္ထရာယ အနုဒီသာယ အန္တာဒီရာ ပါကာရာနံ အန္တရော ဇွဲတော် ဝသန္တပုံတ္ထာ ဇွဲတော် ဘိက္ခဗ္ဗိုတိ ရုံးနာမကေန ဒါနိသန္တာဂါရော ရူးပြုဟာ ကန္တရော ဇွဲတော် ဝသန္တန္တနံ နာရဒ် နာမကေန ထေရ့ရောနှုန်း။

ဧရာ့ချော့ရသု၊ စစ်ကိုင်းမြို့၏။ ဝါမဟတ္တာ၊ မြောက်လက်ဖြစ်သော (မြောက်အရပ်လည်းဟူ) တတော၊ ထိုစစ်ကိုင်းမြို့မှု။ ယုံးပွဲသဟသုဒ္ဓရော၊ တာ ၅-တိုင်ဝေးသော။ ပန်သဖလို့သဒီသလိုလာခါကု

ဝဋ္ဌာနော့၊ ပိန္ဒီသီးနှင့်တူသော ကျောက်ငွောင်း၊ ပိန္ဒီစွဲနှင့်တူသော ကျောက်လုံးရှိသော အရပ်၌။ ဦးတာဂါမတ္ထာ၊ ရွာတည်သည်၏အဖြစ်ကြောင့်။ ပိတုဂါမော၊ အဘရွာသည်။ သီလပနာသ ဂါမောနာမ၊ ကျောက်ပန်ရွာမည်၏။ တတော့၊ ထိုကျောက်ပန်ရွာမှာ၊ ဥတ္တရော၊ မြောက်ဖြစ်သော။ ပွဲသတကုလလစန်ပရိဝဏ္ဏာနွာနော့၊ ကုလလေးတာပြန် (၅၀၀)ကွာသော အရပ်၌။ ဒိန္ဒီဟောငြဲ ပရိမဟာတ္ထာကာနံး၊ အောက်ကန်ကြီးအထက်ကန်ကြီး J-လုံးတို့၏။ သမီပထလိုက်တာဂါမတ္ထာ၊ အနီးကုန်း၌ ရွာတည်သည်၏အဖြစ်ကြောင့်။ မာတုဂါမော၊ အမိရွာသည်။ မဟာတ္ထာ ကတလဂါမောနာမ၊ ကန်ကြီးကုန်းရွာမည်၏။

တတော့ ဥာတော့၊ ထို အမိအဖ နှစ်ပါးစုံမှ သုဇာတော့၊ ကောင်းစွာဖြစ်သော။ တသို့ယော မဟာတ္ထာကထလဂါမော၊ ထိုကန်ကြီးကုန်းရွာ၌သာလျှင်။ ပိဇာတော့၊ ဖွားရာဇာတိဖြစ်သော။ သန္တာဂါရော မင်းကုန်း၌။ မချော့ရည်ပစ္စမဝိဟာရော၊ အလည်တောရအနောက်တိုက်၌။ ဝသန္တပုံံတ္ထာ၊ နေဖူးသည်၏အဖြစ် ကြောင့်။ သန္တာဂါရ ဘိက္ခဗ္ဗိတိ ရှုံးနာမကော့၊ မင်းကုန်းဘုန်းကြီးဟုတွင်သောအမည်ရှိသော။ သုဝဏ္ဏန်ရော မြို့လျှော့။ ဝသန္တ ပုံံတ္ထာ၊ နေဖူးသည်အဖြစ်ကြောင့်။ သုဝဏ္ဏန်ရော ဘိက္ခဗ္ဗိတိ ရှုံးနာမကော့၊ မြို့လျှော့ဘုန်းကြီးဟုတွင်သောအမည်ရှိသော သုဝဏ္ဏဘူးမိသထုလန်ရော၊ သုဝဏ္ဏဘုံသထုတုံမြို့၌။ ဥတ္တရာယ အနုဒီသာယ၊ အရှေ့မြောက်ထောင့်အရပ်၌။ အန္တာဒိဂုက် ပါကာရာနံး၊ အတွင်းမြို့ရှိး J-ထပ်တို့၏။ အန္တရော၊ အကြား၌။ ဇွဲတဝနော့၊ ဇွဲတဝန်ကျောင်း၌။ ဝသန္တ ပုံံတ္ထာ၊ နေဖူးသည်၏အဖြစ်ကြောင့်။ ဇွဲတဝနော့ ဘိက္ခဗ္ဗိတိရှုံးနာမကော့၊ ဇွဲတဝန်ဘုန်းကြီးဟုတွင်သောအမည်ရှိသော။ ဒါနို့၊ ယခု။ သန္တာဂါရော၊ မင်းကုန်း၌။ ရှုံးနာမာ ကန္တရော၊ ရှုံးနာလေးချောင်း၌။ ဇွဲတဝနော့၊ ဇွဲတဝန်ကျောင်း၌။ ဝသန္တနှင့်၊ နေသော့၊ နာရဒနာမကော့၊ နာရဒ အမည်ရှိသော။ ထောရော၊ မထောရ်သည်။ (ဤသို့စသည်ဖြင့် ပေါ်ကောပဒေသ အဋ္ဌာတာစာစာသော ကျမ်းများ၌ ရေးသားဖော်ပြခဲ့လေသည်။)

အသရေဆာင်းနာနကြီး

ထိုဆရာတော်ကြီး၏ဖွားရာဇာတိ မင်းကုန်းအရပ်ကား၊ ရှေးအထက်ထက် ရာဝေးအဆက်ဆက်ကပင် သူတော်စင်အများတို့၏ခိုမိုးရာ ကြီးမားလှသောခေါင်းလောင်းကြီးများ၏ တည်ရာတွေနှင့် ပုံံဘာသာမြန်မာ အမျိုးသားများ၏ အသရေဆာင်းနာနကြီးအဖြစ်ဖြင့် ယခုတိုင်ထင်ရှားတည်ရှိပါသည်။

မျိုးရိုးစဉ်လာ

ဆရာတော်ကြီး၏မိခင်ဖောင်တို့သည် မျိုးရိုးစဉ်လာအားဖြင့် ဘိုးဘွားအဆက်ဆက်မှ ဆင်းသက်လာကာ လောက်ဘက်၌လည်း ဂုဏ်မင်ယ်လှာ့ ထည်ဝါသူများဖြစ်ကြ၍ သွှေ့ သီလစသော သူတော်များ၏ဥစွာ ရတနာအများ ကြွယ်ဝကြလျက် အဘက်ဘက်မှ ကိစ္စကြီးကယ်များကိုလည်း ဦးဆောင်ပြုလုပ်ကာ တာဝန်မှုး တစ်ဦးအနေဖြင့် ရပ်ရွာ၏ယုံကြည်လေးစားမှုကိုအများဆုံးရကြသော ဂုဏ်သရေရှိသူတော်စင်ကြီးများ ဖြစ်ကြ

လေသည်။ ထို ဦးညီး-ဒေါ်ပိုင်တို့အား အစဉ်အားဖြင့်ပေါ်ပေါက်ခဲ့သော သားသမီးတို့ကား။ (၁) မထွန်း၊ (၂)မောင်သာဗျာ (ယခုဆရာတော်ကြီး၏အလောင်းလျှေ)၊ (၃)မဝန်၊ (၄)မမကြီးတို့ဖြစ်ကြလေသည်။

သာသောအခွင့်အရေး

ဤသို့ သားသမီး ၄-ယောက် အစဉ်အလောက်ဖွားမြင်ရာတွင် ဒုတိယမြောက်သားယောကျား မောင်သာဗျာကား ပါရမိရင်၊ ဖြစ်အင်လျှော်စွာ၊ နှစ်ဖြာသောမိဘနှင့် အစ်မ၊ နှမစသော ဥပါတ်တစ်စုတို့၏ ချစ်ကြည်မှာ၊ ခင်မင်ယုယမှာ၊ ကူညီစောင့်ရှောက်မှုစသော အထွေထွေများစွာအရာရှု၌ သူများထက်သာလွန်သော အခွင့်အရေးများကို ရရှိခဲ့လေသည်။ လောကဓမ္မတာအားဖြင့်လည်း အရာရှု၌ နည်းသောအရာဝတ္ထုကို တန်ဖိုးထား၍ အများအာရုံပြုကြဖြစ်သို့၊ ထိုအတူ သမီးအများတွင် ထွန်းပေါ်၍လာသော သားထူးတစ်ယောက်ကို ပိုမိုခင်မင်ယုယပြုစွာစောင့်ရှောက်ကြသည်ပင် ဖြစ်ပေမည်။

ကျောင်းအပ်ပုံ

ဦးညီး-ဒေါ်ပိုင်တို့သည် ဒုတိယမြောက် ကံထူးထောက်၍ ပေါ်ပေါက်ခဲ့သော မောင်သာဗျာကို ထိုထိအရှုံး အများထက်ပိုမိုကာ ခင်မင်ယုယပြုစွာစောင့်ရှောက်လာရာ အစဉ်သဖြင့်ကြီးရင့်လျက် ၈-နှစ်သား အရွယ်သို့ရောက်ရှိသော် မိဘတို့၏ဝတ္ထုရား ကျောင်းထားရန်အချိန်တန်ပြီဖြစ်၍ သင့်လျှော်ရာ ဆရာသမားများထံ အပ်နှင့်ရန် နှစ်ဖြာသောမိဘတို့ သဘောတူညီညွှတ်ကာ ကျောက်ပန်၊ ကန်ကြီးကုန်း ၂-ရွာတို့၏အလယ်ကြား၌ တည်ရှိသော စောကဲကျောင်း၊ ဆရာဘုန်းကြီးထံသို့ မိဘနှစ်ဖြာစုံညီစွာသွားရောက်၍ လျှောက်ထားပြီး မောင်သာဗျာကို လောကအလောက်အောက်မကျရန်ရည်သန်၍ စွန်းလွှတ်ခဲ့ခြား ကျောင်းသားအဖြစ် အပ်နှင့်ကြလေသည်။

ရွှေးထုံးစဉ်လာ-ဗုဒ္ဓဘာသာ

ရွှေးထုံးစဉ်လာအားဖြင့် ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းဘိုးဘွားစဉ်ဆက် ဆင်းသက်၍လာပုံကား မိမိတို့၏ကိုးကွယ်သော ဆရာဘုန်းကြီးများထံ သားသမီးအဆက်ဆက် ကောင်းစားရေးအတွက် ငဲ့ကွက်မရှိ အပ်နှုန်းမြဲ လမ်းစဉ်ဖြစ်၏။ ထိုထိုမိဘများ၏ လူမမည်ကလေးသူငယ်များကို လက်ခံသိမ်းပိုက်သူ ဘုန်းကြီးများကလည်း ဝတ္ထုရားအလောက် ဘာသာရေးယဉ်ကျေးမှုနှင့် အခြေခံစာပေများကို သင်ကြားကာ လိမ္မာကောင်းမွန်သော စာရိတ္ထများကိုပါ ဆရာပို့ မနားတမ်း ဆုံးမပဲ့ပြင်သွန်သင်ကြပေသည်။ စောကဲကျောင်းဆရာတော်သည် ကျောင်းသားအဖြစ်နှင့် ရောက်ရှိလာကြသော ထိုထိုမိပေါင်းစုံ သားများအား

ကျောင်းသားဘဝမှစတင်၍ စာရိတ္ထအခြေခံမူလုဒ္ဓဘာသာပေများကို အချိုးကျ ကောင်းမွန်စွာ သင်ကြားပြုသ ဆုံးမသွန်သင်လျက် ဆရာပါပီတည်ကြည်သောလမ်းစဉ်ဖြင့် အခွင့်အားလျော့စွာ ထောက်ထားပြီး မြောက်စား ချီးမြှင့်ကာ အရာရှုံးတိုးတက်စေရန် ဝေဖန်ပိုင်းစြား၍ ညွှန်ကြားဦးဆောင်တတ်သော ဆရာတော်တစ်ပါးပင် ဖြစ်လေသည်။

အများနှင့်မတူ

မကောင်းမြစ်ထား၊ ကောင်းရာညွှန်လတ်၊ အတတ်လည်းသင်၊ ပွဲပြင်ဆုံးမ စသောဆရာ၏ အကိုညီညွှတ်စွာ စောင့်ရှုက်သွန်သင်ခံလျက်ရှိကြသူ ကျောင်းသားအများ မိပေါင်းစုံသားတို့တွင် နောင်ခေတ်သာသနား၌ ထူးခြားစွာမူစွာမည့် ဆရာတော်၏ အလောင်းလျှေမောင်သာဖျောလည်း ပါဝင်ပေ၏။ ဆရာဘုန်းကြီးသည် တပည့်အစားစား၏ ပင်ကိုညာက်မှထား၍ သင့်လျော့ရာစာပေများကိုသင်ကြားစေရာ အများနှင့်မတူ တစ်မူ ထူးခြားလျက် ထက်မြှုက်သောကြားနှင့် ပြင်းထန်သောလုံးလ(ခွဲ)ဝိရိယရှိလှသော မောင်သာဖျော၏အခြင်းအရာကို ရိပ်မိကာ သီးခြားမြှောက်စားလိုသောသဘောဖြင့် နောင်ရေးကိုမျှော်တွေး၍ အများနှင့်မတူ မူခဲ့ပြီး အရေးယူညွှန်ပြ သင်ကြားခဲ့လေသည်။ ဤသို့ဆရာဘုန်းကြီးသည် တပည့်အသီးသီး၏ ညာက်အခြေခံ အနဲ့အထက်တို့ကို ထောက်လျက် ချင့်ချိန်ကာ ပညာရပ်များသင်ကြားပေးခဲ့ရာ မောင်သာဖျောမှာ င-နှစ်ခန့်အကြာတွင် ကျောင်းသားများသင်အပ်သော စာပေအားလုံး ကုန်ဆုံးပြီးမြောက်၍ သွှေ့ကြီးရှစ်စောင်၏ သုတေ၊ ဂုဏ်၊ ဥဒါဟရက်တို့ကိုပင် ဆိုရိုးကျအစုံနှင့် နှုတ်ငံ့ရခဲ့လေသည်။

မှတ်ချက်။ ။ ရှေးထံးစဉ်လာ ဘုန်းတော်ကြီးများထံ သင်အံလေ့ကျက်ရသော ကျောင်းသားများ၏ စာပေကား၊ ကမချ သင်ပုန်းကြီးနှင့် မိုးလသုတ်ပါ၌အနက်၊ နမော်ရပါ၌အနက်၊ အတွင်းအပြင်အောင်ခြင်းပါ၌ အနက်၊ ပရိတ်ကြီး၊ လောကနိုတိ၊ သတ်ပုံ၊ ဇာတ်ကြီး ၁၀-စောင်စသည်တို့ဖြစ်၏။ ငှင့်တို့ကို ကျောင်းသား ဘဝမှသင်ကြားပြီးမြောက်သူများအား သွှေ့သြိုလ်စသော အထက်စာများကိုတက်ရလေသည်။ အထက်ပါ ကျောင်းသားဘဝယ်ရှုယ်စဉ် သင်ကြားရသောစာပေများထဲ၌ ဘာသာရေးနှင့်စာရိတ္ထတရားများ လုံလောက်စွာ ပါခဲ့ပေ၏။

ထူးချွန်သောတပည့်

ကျောင်းထားချိန်မှစ၍ မောင်သာဖျောသည် ကျောင်းသို့မရောက်မိကပင် သူတစ်ပါး၏ အရိပ်အကဲကို နားလည်ရိပ်စားမိသူဖြစ်ရကား ကျောင်းရောက်ချိန်၌ ဆရာဘုန်းကြီး၏ အလိုက်သိတပည့်ဖြစ်ကာ ထားရှိသော ဝတ္ထရားနှင့်သင်ပြသောစာများကို ဝတ္ထရားမပျက်လေးစားသင်ယူလျက် အရာရာမှာအလိုက်သိစွာ ကြိုးစား ဆောင်ရွက်သဖြင့် ဆရာဘုန်းတော်ကြီးကပင် အများနှင့်မတူ ထူးချွန်သောတပည့်အနေနှင့် ချီးမြှင့်ခဲ့ပေ၏။

(မှတ်ချက်။ ။ ဤနေရာ၌ ရှုံးသာသနဝါယံစဉ်အရ ဖော်ပြရသော် ရှင်မဟာမောဂလိုတ္ထ
တိသာ၊ ရှင်နာဂတေနမထောင်များ၏အလောင်းလျာ သူငယ်လေးများကို နောင်သာသနရေးကို မျှော်တွေး၍
ရဟန္တအရှင်မြတ်ကြီးများသော်မှ စောင့်ရှုရာက်မြောက်စားကြသော ရှုံးနည်းတူ စောကဲကျောင်းဆရာတော်၏
မြောက်စားမှုကိုလည်း မှတ်ယူသင့်ပေသည်။ ဆန္ဒာဂတ်လိုက်သည်မဆိုသာ။)

နွဲသတ္တိသိလို၍

ကျောင်းသားဘဝသူငယ်မျှသာရှိသေးသော မောင်သာများသည် သဒ္ဓါကြီးရှစ်စောင်၊ သုတ်၊ ဂုဏ်၊
ဥဒါဟရုဏ်ကို နှုတ်ငံ့ဆောင်နိုင်ပြီး သဒ္ဓါကြီးနှင့်ဆိုင်ရာ ပုဒ်စစ်၊ သုတ်စစ်၊ သံဝဏ္ဏနာ၊ နည်းလေးဆယ်၊
အသွယ်သွယ်သော နိယံများကိုပါ သင်ကြားပြီးမြောက်၍ စောကဲကျောင်းဘုန်းကြီးက ငှုံး၏ညာဏ်စွမ်းနှင့်
ဝိရိယွဲသတ္တိကိုသိလို၍ သြိုလ်ကိုမသင်မိ မာတိကာညာဝါ ဆိုစေခဲ့လေသည်။ (သြိုလ်ကိုမသင်မိ မာတိကာ
စသောညာဝါများကို ပေါက်မြောက်အောင်ရွတ်ဆိုခဲ့သည်ကို ဤစာရေးသူအား ဆရာတော်ကြီးကိုယ်တိုင်ပင်
မိန့်ကြားတော်မူခဲ့ဖူး၏။)

ကိုရင်ဘဝသို့

ဘဝထိုထို ဥဒ္ဓဟိုက ပြုလိုပုည သမ္မာရရှုံးညီ ပါရမီအဆောက်အအုံတို့ လောက်လုံစွာရရှိခဲ့၍ ဖမ်း
နှင့်ဆရာအရှင်တို့ ကူညီစောင့်ရှုရက်မှုဖြင့် အဆင့်ဆင့်ကြီးရင့်ခဲ့ရာ ရှင်သာမဏေ(ကိုရင်)ဖြစ်ချိန် ၁၄-နှစ်
အရွယ် တင့်တယ်လှသောရှပ်ခန္ဓာနှင့် အခြေခံစာများလဲရရှိပြီးဖြစ်ကာ သာမဏေ(ရှင်)ဘဝရောက်ရန် မိဘနှစ်ပါး
တို့ပင်ညီညွတ်လျက် ထက်လှသောသဒ္ဓါစေတနာတို့ဖြင့် သက်နှုန်းသပိတ်စသောပရီကွာရာများနှင့် အရပ်ရပ်သော
လူဖွယ်ဝှုံးကိုပါ စီမံဆောင်ရွက်ပြီး ဆရာဘုန်းကြီးကိုလျောက်ထား၍ မောင်သာများကို သာမဏေရ
ပွဲဇွဲခေါ် ရှင်ပြုအလှု့မဂ်လာကို ဆင်ယင်ကျင်းပလျက် ပင့်ဖိတ်၍ရောက်လာကြသော ဆရာတော်များနှင့်
လူပရီတ်သတ်များကိုလည်း နှစ်သက်ဖွယ်သော လူဖွယ်ဝှုံးအစုစုနှင့် ချိချုပ်ခဲဖွယ် သွယ်သွယ်ရပ်ရပ်
လေးမြတ်ဖွယ်ဘောဇ်များကို လူ။ခါန်းကျေးမွေးကာ သာမဏေဘုံရောက် ဂိုင်းဝန်းချီးမြောက်ကြလေသည်။
စောကဲကျောင်းဆရာဘုန်းကြီးပင်ဥပမာဏာယ်ပြခြုံ သာမဏေပြရာ (ရှင်နာရဒ)ဟူသော ဘွဲ့မည်သတ်မှတ်ခေါ်ဆို
ပညာတ်လေသည်။

ဒွေမာတိကာ စာဝါ

ဤသို့လျင် စာပေများကို နေစဉ်မပျက်ဆက်လက်သင်ကြားလာရာ ကျောင်းသားဘဝမှ အခြေခံမူလ စာများ သင်ကြားပြီးမြောက်၍ သာမဏေ(ရှင်)ဘဝရချိန်မှစ၍ သာမဏေနှင့်လျှော်စွာ လိုင်-ဒက်-သေခိယ-ခန္ဓကဝတ်များကိုပါသင်ကြားပြီး ဘိက္ခုပါတိမောက်၊ ဘိက္ခုနှီပါတိမောက်ခေါ် ဒွေမတိကာစာများကိုပါ ဆက်လက်သင်ကြား၍ ပါရမီအလျောက် မကြာမီ ပြီးမြောက်အောင်မြင်ခဲ့လေသည်။

ဝန်ညွှန်းပါဋ္ဌာတော် ၅-ကျမ်းလုံး

အရင်းခံပါရမီကလည်း ထက်သန်၊ ပြင်းထန်သော လုံးလဝိရိယကလည်းရှိ၊ ဆရာ၏ဝတ္ထရားများကို လည်းအလိုက်သိ ပြည့်စွဲခဲ့သော ကိုရင်နာရဒသည် အရာရာသောကိစ္စများ၌ အများနှင့်မယုဉ်သာအောင် အကွာကြီးကွာခြားလျက်ရှိရာ ဆရာဘုန်းကြီးကလည်း အလိုက်သိစွာသော တပည့်ရှင်နာရဒ၏စွမ်းရည်ကို ကြည့်ကာ ပါတိမောက်စာဝါများပြီးဆုံး၍ ဝန်ညွှန်းပါဋ္ဌာတော်ကြီးများကိုပင်ဆက်လက်သင်ကြားလာရာ သာမဏေ ဝါ င့်ဝါလောက်အရကပင် ဝန်ညွှုံး-၅ကျမ်းလုံး ပြီးဆုံးအောင်မြင်လေသည်။

စခင် ဦးညီ။

သာသနာတော်အတွက် နောင်ရေးကိုမျှော်လင့်လျက် အားတက်ခဲ့သော ဆရာဘုန်းကြီးသည် ဝိရိယခွဲ ကလည်းပြင်းထန်၊ စွမ်းညာက်ကလည်းထက်မြောက်၊ အဘက်ဘက်မှ အားထားရန်အချက်တွေ ပြည့်နှက်လှသော တပည့်ရှင်နာရဒအား တစ်ဝါပြီးတစ်ဝါ အားလပ်ခွင့်မရသာအောင် စာဝါများကို အားရပါးရ သင်ကြားချီးမြောက် နေစဉ် ဖခင်းညီးညီးလည်း သတ္တဝါမှန်သမျှ ကံစီမံရာ-ခံစီကြရသဖြင့် မလွှဲရောင်သာ ဓမ္မတာအလျောက် (သားသမီးနှင့်ပစ္စည်းအိုးအိမ် လက်ရှိစည်းစိမ်များကိုပါ ခွဲခွာချုန်ထား၍) သေမင်းနောက်သို့ ကောက်ကောက် မှန်စွာလိုက်သွားလေရာ ဆရာဘုန်းကြီးလည်း ကိုရင်နာရဒ၏ဝမ်းနည်းစိတ်ငယ်မှုတို့ကို တရားပြု၍နားချ ဖြေဖျောက်ပြီး အနည်းနည်းသောပြယ်ပုံစံသက်သေခံထုတ်ဖော်၍ သံဃာရတရားများ၏ ဓမ္မတာဖြစ်စဉ်ကို ထင်မြင်အောင်ဟောပြကာ စိတ်ပြုလက်လျောက် စာဝါများပြန်ကောက်လျက် မပျက်မကွက်ဆက်လက်သင်ယူခဲ့ လေသည်။

အဆင်မပြေသော ဘဝ

ဖခင်ဒါယကာကြီးအတွက် စိတ်ဝိတက်ရှုပ်ထွေးလျက်နှင့် နေ့မပျက်သင်ယူမြှုဖြစ်သော စာဝါများကို ဆရာဘုန်းကြီးထံ အချိန်မှန်သွားရောက်သင်ယူလျက်ရှိစဉ် များမကြာမီ ၇-လလောက်အကွာ၌ မိခင်ဒေါ်ပိုင် မှာလည်း ဖခင်ကြီးနည်းတူ မည်သူမျှတားမရ သွားရမြှုပြုမွေတာ မလွှဲမရောင်သာသော မရဏသောသို့

လိုက်ပါသွားပြန်ရာ ဆရာဘုန်းကြီးနှင့် ကိုရင်နာရဒတို့သည် အဆင်မပြေသော ၁၀၊ လောက၏ ဓမ္မတာ သဘာဝနှင့် ရင်ဆိုင်တွေ့လျက် ရှိနေကြရလေသည်။

လူဝတ်လဲရပုံ

သာသနာနောင်ရေးအတွက် မျှော်လင့်ချက်ဖြင့်အားတက်ကာ စာဝါများကိုကြိုးစားခဲ့ပြီး ဆရာ ဘုန်းကြီး၏ ဉာဏ်ကြားပြသဆုံးမမှုတို့ကိုလည်း လေးစားလိုက်နာလျက်ရှိသော ကိုရင်နာရဒသည် ၁၇-နှစ် သားအရွယ်လောက်၌ မိခင်ဖောင်ကျေးဇူးရှင်များ ခွဲခွာ၍သေချာသို့လိုက်ပါကြသဖြင့် ငင်းနှင့်အတူ ကျွန်ုရစ်ခဲ့သူ မောင်နှုမတစ်တွေလည်း အနေတစ်မျိုးခက် ဆရာဘုန်းကြီးလည်း နောက်တစ်နည်းအဖြေရခက်၍ စိတ်ပျက်ကာ ကိုရင်နာရဒအားလည်း ဝိတက်တွေဖိစ်း၍ သာမဏေဘာဝနှင့် စိတ်မရွင်အဆင်မပြေတော့ဘဲ လူဝတ်လဲလိုက်ရ တော့သည်။

အတိတ်ကံဟောင်း အကြောင်းလျှော့စွာ

အတိတ်ကံဟောင်းအကြောင်းအားလျှော့စွာ ဖြစ်ကြရသောသတ္တဝါမှန်သမျှမြှုံး မိမိတို့ကြံ့ဆသောအတိုင်း မဆုတ်မဆိုင်း တိတိကျကျဖြစ်ရမည်။ ဖြစ်နိုင်သည်ဟု မည်သူမျှ တာဝန်ခံအနေနှင့် သေချာသောဆုံးဖြတ် ဖေဖန်ခြင်းမျိုးကို ရဲရဲ့ဝံ့ ပြုလုပ်နိုင်ပါအံ့နည်း။ လိုသလိုမဖြစ်နိုင်သော မွေတာလမ်းစဉ်ကြီးကား လယ်ပြင်ရှိ ဆင်ကောင်ကြီးအလား ထင်ရှားနေပေသည်။ အစိုးတရ ဖန်ဆင်းနိုင်သူမှာ ကံသာလျင်အကြောင်းမှန်ဖြစ်၍ တစ်ရုံတစ်ခါ အကောင်းလှည့်နှင့်တွေ့ကြုံလျက် တစ်ရုံတစ်ခါ အဆုံးနှင့်ရင်ဆိုင်ကြရခြင်းကား သတ္တဝါတိုင်း ဖြစ်လေသည်။ အစမထင်သံသရာမှ ပါလာကြသော ကံအနှစ်တို့ကား အလှည့်သုတေသနအခွင့်သာသလို ထိုထိ ဘဝသို့ အစဉ်မကွာ လိုက်ပါစီမံမြှုဖြစ်လေသည်။ ထို့ကြောင့် အခွင့်ကောင်းရှုံး ချမ်းသာကြသော အလှည့်၌ လည်း စိတ်ကြီးဝင်မာန်တက်ရန်မဟုတ်ဘဲ အကြောင်းမသင့် ဒုက္ခနှင့်တွေ့ကြရသောအလှည့်၌လည်း ဝမ်းနည်း အားငယ်ရန်မဖြစ်သင့်ပေ။ (ဆင်းရဲချမ်းသာ၊ နှစ်ဖြားခွန်တွဲ၊ လောကထဲ၌ ဖြစ်မြှုန်းစွာ၊ မွေတာတည်း။)

မမျှော်လင့်သော အဖြစ်မျိုးနှင့်

မမျှော်လင့်သော အဖြစ်မျိုးနှင့် ရင်ဆိုင်တိုးနေရသော ရှင်လူထွက်မောင်သာမျောသည် မလွှဲရှောင်သာ တော့ဘဲ သာမဏေဘာဝမှလူဝတ်လဲရပြီး အဖြစ်အားလျှော့စွာ မိဘနှစ်ပါးပစ်သွားသဖြင့် အုပ်ထိန်းသူကင်းမဲ့နေ သော အစ်မကြီးနှင့်နှုမငယ်များအား ဝတ္ထရားအလျောက် စောင့်ရှောက်နေထိုင်ကာ လူတို့ဘာဝ လောကရေးရာ အဖြာဖြာသောကိစ္စများ၌လည်း ပါဝင်ဆောင်ရွက်လျက် နေ့ရက်ရည်ကြာ စားသောက်ဖွယ်ရေး ဝန်မလေးလှ သော်လည်း တစ်နည်းတစ်လမ်းအားဖြင့် မိမိတို့စုစုံသောက် ရှာဖွေကြကာ အခါတစ်ပါး၌မောင်သာမျောသည်

အောက်ဖြူအောက်ရွာ ဦးရီးတော်များနေထိုင်ရာ ကွမ်းခြံကုန်းမြို့သို့ စီးပွားရှာထွက်ခဲ့လေသည်။ ဤသို့ အထက်အညာမှထွက်ခွာလာရာ ဦးရီးတော်များထံ ရက်၊ လ၊ အတော်ကြာ နေထိုင်စဉ် စိတ်အဆင်မပြု သောအဖြစ်ကြောင့် စကားမပြောတုကိုဘောလုပ်ကာ အိပ်ရာမထနေသည်ကား J-ရက်မျှကြာသည်ဟု ဤစာရေးသူအား ဆရာတော်ကြီးပင် မိန့်ဖူးလေသည်။ (မှတ်ချက်- ဤသို့မထမစားဘဲ နှစ်ရက်ဆက်၍ အိပ်နေသည်ကို ဦးရီး၏နေ့းအော် အဖော်တော်သူက မထား မစားဘဲ နေနိုင်သည်ထက် ကျင်ကြီးကျင်ငယ်သော်မှ မသွားဘဲနေနိုင်သည်ကို အထူးပင်ချီးကျူးသတဲ့)။

ငဲ့ကွက်မှုတွေနှင့်

ကွမ်းခြံကုန်းမြို့ ဦးရီးများထံ လအတော်ကြာနေထိုင်ပြီး အညာသို့ပြန်ရောက်လျှင် အစ်များနှင့်အကူနှမေယ်များကို ကူညီစောင့်ရောက်၍ အထွေထွေသောကိုစွဲ သောကရေးရာအဖြေဖြာနှင့်တွေ့ကြုကာ တစ်ရုံတစ်ခါ စိတ်အဆင်ပြောများနှင့်ရှုပ်ထွေးပြီး တစ်ကိုယ်တည်းစဉ်းစားခန်းဝင်မိလျက် တစ်ဖက်မှ ငဲ့ကွက်မှုလေးတွေနှင့် လည်းမကင်း အတင်းငြင်းဆန်၍ ရုန်းကန်လိုသောစိတ်လည်း တရိပ်ရိပ်တိုးတက်ခဲ့လေသည်။

အမြဲမကွာလိုက်ပါကူညီလျက်

အဆင်မပြ၍ လူဝတ်ဘဝသို့ ရောက်ရသော်လည်း အမြဲမကွာလိုက်ပါကူညီလျက်ရှိသော ပါရမီကုသိုလ် ထိုထိုကံဟောင်းများအား မောင်သာဖျောအား မမေ့သာအောင် အမြဲပင်ဆွဲဆောင် တိုက်တွန်းနေသောကြောင့် နာရီမပြတ်စတ္တန်းမခြား နေ့ရက်အားဖြင့် အဆင့်ဆင့်တက်၍ကြိုးရင့်ခဲ့ရာ ၁၉-နှစ်ကျော်ကျော် ၂၀-အတွင်းသို့ ချဉ်းနှင်းရောက်ရှိသဖြင့် အခွင့်သင့်အခါကြုံ စိတ်အာရုံအဆင်ပြောင်း၍ သူတော်ကောင်းတို့လမ်းစဉ်ကို စဉ်းစားမိပြီး ရဟန်းဘဝသို့ရောက်ရှိရန် အဖန်ဖန်ဖြစ်ပေါ်၍လာသောစိတ်အစဉ်သည် ဒီရေအသွင်သို့တိုးတက်ပြီး အစ်မကြီးထံ ရဟန်းပြုရန်အကြောင်း ခွင့်တောင်းလေသော ရှူးရှေးသောဘဝအစဉ်မှကူညီခဲ့သူ ပါရမီရှင်များဖြစ်ကြသည့် လျှော့စွာ ဝမ်းမြောက်ဝမ်းသာ ခွင့်လွှတ်ကာ မောင်တော်၏ရဟန်ဖြစ်ရေးကို အားလုံးသောညီအစ်မသုံးဖော်တို့ အကူအညီပေးလျက် စွမ်းရာဘက်မှ နှစ်သက်စွာဆောင်ရွက်ကြလေသည်။

ဆရာတော် ဦးလက္ခဏထံ

လောက်ဖွဲ့နှောင် လူဝတ်ကြောင်ကို စွာရောင်မနေး ရဟန်းတော်ဖြစ်ရေးကို အစဉ်တွေးလျက်ရှိသော မောင်သာဖျောသည် လောက်ဝတ်ကြောင် စွာရောင်လိုစိတ် နိုက္ခမည် ထက်သန်၍လာရာ ကန်ကြီးကုန်းရွှေ၏ အရှေ့တောင်မန်ကုံးစုံ တော်ကော်းမြှု သီတင်းသုံးလျက်ရှိသော တစ်ဝမ်းကွဲ့နောင်တော် ဆရာတော်ဦးလက္ခဏ

ထံသို့ အလျင်သွားကာ ရဟန်းပြရန်လျောက်ထားတောင်းပန်ပြီး ရှင်သာမဏေအဖြစ် ပြလေသည်။

ရဟန်းဘဝသို့ရောက်ပုံ

နောင်တော်ဦးလက္ခဏသည်လည်း အားရဝမ်းသာ ကိုရင်နာရဒ၏ နိဂုံမည်က်ထက်သန့်စွာဖြစ်ပေ၍၍ လာသောစိတ်အစဉ်ကို အလျင်မနေးအကူအညီပေးရန် စီမံဆောင်ရွက်၍ မိခင်ကြီးဒေါ်ပိုင်၏ ညီမဝမ်းကွဲတော်သူ ကျောက်ပန်သွားမှ ဒေါ်အံ-ဦးပေါ်စုတိုက သာသန္တအမွှံရဟန်းဒါယကာပြုလုပ်၍ နောင်တော်ဦးလက္ခဏကို ဥပမာဏရာပြုလုပ်ပြီး ကာရကသံယာပေါင်းများစွာတို့နှင့် ဂိုင်းဝန်းကူညီကာ ဝို့ ဥပုံ ကမ္မဝါ သိမ်းပရိသောအကိုပြည့်စုပါသဖြင့် သာမဏေရကိုရင်နာရဒသည် ယုတ်နိမ့်လှသော ရှင်ဘဝမှ မြင့်မြတ်သော ရဟန်း(ပဋိဌာန်း)ဘဝသို့ ၁၂၉-ခုနှစ်၌ ကောင်းမွန်စွာရောက်ရှိခဲ့လေသည်။

ရှေးပါရမီ စုညီကူမ

ရှေးပါရမီ စုညီကူမထောက်ပင့်ကြ၍ ညာဏာလစွမ်းထက်လှသော ရဟန်းတော်ဦးနာရဒသည် ယခင်သာမဏေဖြစ်စဉ်မှ ကောင်းမွန်စွာသင်ကြားလေ့လာပြီးသော စာပေအရပ်ရပ်၌ တတ်သိကျေမ်းကျင်မှုကား လုံးဝပျောက်ပျက်မသွားခဲ့ပေ။ အနည်းငယ်ပြန်လည်လေ့လာကာမျှဖြင့် အရိုင်ပြအကောင်ထင်ဥပမာကဲ့သို့ ပေါ်လွင်သိမြင်ပြီးဖြစ်ရာ ဦးလက္ခဏထံအောက် အခြေခံစာများအတွက် ကိုစွဲပြီးလျက် ဆက်လက်မသင်ရ တော့ဘဲ အထက်စာများဖြစ်သော ပါဋ္ဌာတော်၊ အဋ္ဌကထာ၊ ဋ္ဌကာကျမ်းများကိုသာ သက်ဆိုင်ရာတွဲစပ်၍ လေ့လာရလေသည်။

မပင်မပန်း ဆုံးခန်းတိုင်အောင်

ဦးနာရဒသည် ရဟန်းဖြစ်ခိုန်မှစ၍ ရပ်အသွင်တစ်မျိုးနှင့် စိတ်အစဉ်တစ်မျိုးပြောင်းကာ ကျောင်းနေ ကျောင်းအိပ် ကျောင်းစိတ်နှင့် ကျောင်းရိပ်ခိုပြီး ထိုထိစာဝါများကို နောင်တော်ထံမှာပင် အစဉ်မပျက် နေ့ရက်မှန်မှန် ထက်သန့်လှသော စေတနာသွို့တို့ဖြင့် မဖင့်မနေးကြံတွေးအံ့ခွဲ မဆွတ်လုံးလ ညာက်ကူမ၍ နေ့ညမှန်စွာ ကြိုးစားလာခဲ့ရာ ပိဋ္ဌကတ်အဖြာဖြာတွင် ပြင်စွာသင်ကြားရသော အရာဟူ၍မရှိ၊ ပကတိညာက်စွမ်းဖြင့် မပင်မပန်း ဆုံးခန်းတိုင်မြောက် ပေါက်ရောက်အောင် သင်ယူနိုင်ခဲ့လေသည်။

တောင်ပေါ်ကြီးကျောင်းသို့ ရှေးပြောင်းပုံ

တစ်မိပေါက် တစ်ယောက်ထွန်း ဆိုလောက်အောင်ပင် သွို့ဆန္ဒရိရိယနှင့် ဝေနတိက္ခ ဂုဏ်ရည်က် ထက်သန့်ထူးချွန် ကဲလွှန်ပိုမောက် အံ့လောက်ယောကျား တံခွန်လွှား၍ အများရှေးဆောင် အခေါင်ထိပ်တင် ဖြစ်အင်မှန်စွာ နောင်ခေတ်အခါတွင် သာသနာကိုး ကိုယ့်အကိုးနှင့် များကိုးတစ်ဖုံး ကုန်လုံးလောက်။

ဖြည့်စွမ်းမမည့် ဗလသိဒ္ဓရီသည့်ဘန်၏ သာကိပ္ပါးနယ် ဂဏ်ပေါင်းကြွယ်မည် အမှန်ဖြစ်ပေသော ဦးနာရဒသည် နောင်တော်ထံ၌ ပါ့၍၊ အဋ္ဌကထာ၊ ဋ္ဌကာစသောကျမ်းကန်တို့၏ သွားနည်းလာနည်းနိသွေးကို အပြီးတိုင် လေ့လာသင်ယူပြီးဆုံးခဲ့၍ ငှါးမန်ကျိုးစုတောရကျောင်း နောင်တော်ဦးလက္ခဏထံမှရွှေပြောင်း၍ မင်းကွန်း ဦးပုဂ္ဂိုးတောင်ခေါ် တောင်ပေါ်ကြီးကျောင်းတိုက် ၃-ဂိုဏ်းချုပ်ဆရာတော်ဦးရာဇ်နှစ်သို့ သွားရောက်နေထိုင် ကာ ငှါးဦးရာဇ်နှစ်သို့ ပါ့၍၊ အဋ္ဌကထာ၊ ဋ္ဌကာစသော သင်ရိုးကျမ်းစာများကို ဆရာနည်းရရန် ထပ်မံ သင်ကြားလေ့လာခဲ့ပေသည်။

ပြည့်စုံအောင် သင်ယူခဲ့ပုံ

ပိဋကတ်အကျော် ဆရာတော်ဦးရာဇ်နှစ်သို့ သင်ရိုးအဖြာဖြာကျမ်းစာများကို အောက်အထက်မွှေနောက် လျက် ခဲရာခဲဆစ် ဖုအထစ်ဟူသမျှ အဝဝ စိတ်ဖြာပြီး ဝါကျနည်းများစွာတို့ကိုပါ အခါခါမေးစိစစ်၍ ယုံမှားရှိသမျှ မူချလွတ်ကင်း ရှင်းလင်းဆုံးဖြတ်၊ သိမှတ်ကွဲပြား ခွဲခြားဝေဖန် နိုင်လောက်အောင်ပင် ပေါ်လွင်ထင်ရှားသော ဥပမာ-ဥပမယျတို့ဖြင့် အထွေထွေထုတ် လက်ဆုပ်လက်ကိုင် ပိုင်နိုင်စွာသဘောကျ ရရှိသည်တိုင်အောင် အနည်းနည်းအဖုံးပုံ ပြည့်စုံအောင် သင်ယူခဲ့လေသည်။

တောင်ပေါ်ကြီးကျောင်းတိုက်လွှဲအပ်ပုံ

ပဋိဘာန်ဉာဏ်ထက်သန်သူ ဦးနာရဒ၏ ဉာဏ်ရည်ကြံ့ရည် တည်ကြည်သောစိတ်ဓာတ်ကို အသိအမှတ်ပြုကာ တောင်ပေါ်ကြီးဦးရာဇ်သည် အခွန့်ရည်စွာ တည်နိုင်မည့်သာသနာရေးကို အစဉ်တွေးလျက် ထက်မြေက်သောဥာဏ်၊ ပြင်းထန်သောလုံးလ၊ ခိုင်မြေသောစိတ်ဓာတ်၊ အရပ်ရပ်စွမ်းရည်နှင့်ပြည့်ညီသော ဦးနာရဒအား တောင်ပေါ်ကြီးကျောင်းတိုက်အားလုံးကို သိမ်းကြံးလွှဲအပ်ကာ တပည့်များစွာတို့ကိုလည်း စာဝါများချို့ပေးစေခဲ့လေသည်။

မန္တလေးသို့၊ ကြွရောက်ပညာရှာပုံ

ဦးနာရဒသည် ဦးရာဇ်၏အမိန့်ကို လေးစားလိုက်နာလျက် မိမိ၏အတွက်ကိုလည်း မပျက်စေမှု၍ သူတစ်ပါး၏အကျိုးကိုလည်း တစ်မျိုးစောင့်ရောက်ကာ ပရိယတ်ကျမ်းစာများကို သင်ကြားပို့ချလွက်သာသနာရေးအတွက် ထက်မြေက်လှသော သဒ္ဒါ၊ ဆန္ဒ၊ ဝိရိယတို့ဖြင့် စွမ်းအားရှိသမျှ ဆောင်ရွက်လာခဲ့ရာ ကာလအတော်ကြာဖြိုဖြစ်၍ တောင်ပေါ်ကြီးကျောင်းတိုက်မှတစ်ဖန် မန္တလေးရွှေမြို့တော်သို့ သွားရောက်ကာ ပိဋကတ်ကျမ်းစာဆရာနည်းအဖြာဖြာကို သင်ယူဆည်းပူးလိုသောဆန္ဒအလျောက်ပေါ်ပေါက်ခဲ့၍ တောင်ပေါ်ကြီးဆရာတော်အား ခွင့်ပန်လျောက်ထားသဖြင့် အနုံးအညွတ်ခွင့်လွှတ်လိုက်လေရာ မကြာမိပင် အရှေ့ဘက်ကမ်းရှိ

ရတနာပုံမဏ္ဍလေးမြို့သို့သွားရောက်၍ မိုးကောင်းတိုက်ချို့စွာနေထိုင်ကာ ပိဋကတ်အကျော်အမော် ပဏ္ဍာတ်
တံဆိပ်တော်ရ-မရ ဆရာတော်များထံ ကပ်ရောက်ခို့ဝင် လိုအင်ဆန္ဒရှိသမျှသော ကျမ်းစာအဖြာဖြာကို
ဆရာနည်းရရန် အဖန်ဖန်အထပ်ထပ်လက်ဆုပ်ပိုင်ပိုင် သိစွမ်းနိုင်အောင် မနေမနား ကြိုးစားသင်ကြားလျက်
သူတစ်ပါးအတွက်လည်း ငဲ့ကွက်ကာ စာဝါများပိုချဲခဲ့လေသည်။

ကျောင်းတိုက်အဆင့်ဆင့် ရွှေ.ပြောင်းခြင်း

ပိဋကတ်တက္ကသိုလ်ခေါ်ဆိုလောက်ပြီး ကျက်သရေအဖုံးဖုံးတို့နှင့်ပြည့်စုံသော မဏ္ဍလေးမြို့တွင် ထင်ရှား
တည်ရှိနေသော မိုးကောင်းတိုက်၌ အလိုက်သင့်နေထိုင်ကာ ပရိယတ်ကျမ်းစာများကို မိမိကိုယ်တိုင်လည်း
သင်ယူလျက် သူတစ်ပါးအတွက်လည်း တစ်ဖက်မှုင့်ဥုံးသောအားဖြင့် စာဝါများကို ပိုချဲပေးခဲ့ရာမှ စာသင်သား
လောက အဆင်ပြေသလိုနေထိုင်ကြရသည်အားလျော်စွာ မိုးကောင်းတိုက်မှတစ်ဖန် ဒက္ခိကာဝန်ကျောင်းတိုက်သို့
ရွှေ.ပြောင်းနေထိုင်ကာ အထက်ကနည်းလျှင် စာသင်စာချုပ် နှစ်ဝသော သာသနရေးကိစ္စများကို နေ့ညာမအား
ဆောင်ရွက်ခဲ့လေသည်။

မြတောင်တိုက်သို့ ရွှေ.ပြောင်းပုံ

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသော စကားအလာကဲ့သို့ ဆရာအသီးသီးတို့၏
စာပေသင်ကြားနည်းများလည်း မူကဲ့လျက်ရှိလေသည်။ ထိုတို့ဆရာများထံ နည်းခံသင်ယူကြသော စာသင်သား
များမှာ တစ်ဆရာတည်းတွင် အားရတင်းတိမ်မှ မရရှိကြပေ။ ထို့ကြောင့် တစ်ဆရာမှတစ်ဆရာသို့ သင့်သလို
ရွှေ.ပြောင်းနေထိုင်သင်ယူကြရခြင်းသည် မြန်မာပြည်သာသနဝောင်၏မွေတာပင် ဖြစ်လေသည်။ ရှေးယခင်
အဆက်ဆက်က ပိဋကတ်တက္ကသိုလ်ခေါ်ဆိုလောက်သောမဏ္ဍလေး၌ ဆရာအသီးသီးတို့ သင်ပြနည်းသည်
တစ်မျိုးစီသာဖြစ်ခဲ့၍ စာသင်သားအများပင် တစ်ဆရာမှတစ်ဆရာသို့ ရွှေ.ပြောင်းသင်ယူကြရသည်။ ယခု
ပြဆိုခဲ့သော ရှေးအစဉ်စာသင်နည်းကိုပုံမှီး၍ ဦးနာရာဇလည်း ပိဋကတ်တော်မဟောပဏ္ဍာတ် တံဆိပ်တော်ရ
မရ ဆရာတော်များထံ အတန်တန်ရွှေ.ပြောင်းသင်ယူခဲ့ရာ ဒက္ခိကာဝန်တိုက်မှတစ်ဖန် မြတောင်တိုက်သို့
တတိယအကြိမ်ရွှေ.ပြောင်းကာ မြတောင်တိုက်မှတစ်ဖန် စံကျောင်းတိုက်သို့ ဆရာနည်းအဖြာဖြာကို ပိုင်နိုင်စွာ
လေ့လာခဲ့လေသည်။

အောက်မြို့အောက်ရွာများသို့ ထွက်ခွာလာခြင်း

ဤသို့သောနည်းဖြင့် ပိဋကတ်အကျော်ဆရာတော်များထံ အထွေထွေနည်းခံသင်ယူပြီး ဆရာနည်းအဝေး

လိုအင်ဆန္ဒ စိတ်တိုင်းကျ ကျေနပ်မှုရသောအချိန်၌ အောက်ဖြူအောက်ရွာများသို့ လူည့်လည်သွားရောက်၍ ပိဋကတ်အရာ ဆရာနည်းအမျိုးမျိုး အသိဉာဏ်တိုးပြီး တစ်မျိုးအားဖြင့် ဒေသနရများကိုပင် ကျမ်းကျင်မှု ရှိစေရန်ရည်ရွယ်ပြီး အောက်ဘက်သို့ထွက်ခဲ့ရာ အဆက်ဆက်တစ်မြို့မှတစ်မြို့သို့ ကူးပြောင်းလျက် နောက်ဆုံး ရွှေတောင်မြို့သို့ အကြောင်းအားလျှော့စွာရောက်ခဲ့လေသည်။ ထိုစဉ်အခါက အောက်ပြည်တစ်ခွင့်၌ အတော်ပင် ထင်ရှားကျော်ကြားဘုန်းတန်ခိုးကြီးမှားသော ဝေးမြှုပ်နည်းဆရာတော်ဘုရားကြီးသည် ရွှေတောင်မြို့ဝေးမြှုပ်နည်းကျောင်းတွင် သိတင်းသုံးလျက်ရှိသဖြင့် ဝေးမြှုပ်နည်းဆရာတော်ဘုရားကြီးထံသို့ ဝင်ရောက်တည်းခိုလေသည်။

ဝေးမြှုပ်နည်းကျောင်းတိုက်ကို လွှာအပ်ပုံ

ဤသို့ ဝေးမြှုပ်နည်းဆရာတော်ကြီး သိတင်းသုံးနေထိုင်ရာ ဝေးမြှုပ်နည်းကျောင်းတိုက်သို့ ခရီးဆိုက်ရောက် နေသော အာကန္တီးနာရာဒါသည် လျောက်ပတ်အချိန်၌ ဆရာတော်ကြီးထံသို့ ရှိသေလေးစားစွာကပ်ရောက်၍ လျောက်ထားတောင်းပန်သည်ကား ဆရာတော်ထံဆည်းကပ်ဝတ်တွား၍ အဆုံးမခံယူလိုကြောင်းနှင့် ပရီယတ် ကျမ်းစာများကိုလည်း နိုသည်းမှုလိုကြောင်းများကို အသနားခံလျောက်ထားတောင်းပန်လေသော် အလိုက်ကြည့် သိမှုနှင့် ရှိသေလေးစားမှုစသော မူရာသွင်ပြင်ကို ဆင်ခြင်ထောက်ထားလျက် လျောက်ထားတောင်းပန်ချက် များကို လက်သင့်ခံသောအနေနှင့် အထွေထွေသောအကြောင်းအရာ မေးစိစစ်ဖွယ်များနှင့် လေ့လာခဲ့ဖူးသော စာပေများကို စုစမ်းမေးမြန်းသည်ကို မဆုတ်မဆိုင်း ဟုတ်တိုင်းမှန်စွာ အပြည့်အစုံလျောက်ထားသဖြင့် ဝေးမြှုပ်နည်းဆရာတော်ဘုရားကြီးသည် များစွာပင်နှစ်ထောင်းအားရ သဘောတော်ကျလှသည့်အတွက် အဝဝသော ပိဋကတ်ကျမ်းစာတို့ကိုလည်း ချုပ်ပေးရာ ဦးနာရာဒါလည်း ဆရာရင်းအလားသဘောထားလျက် မိမိ၏ ယုံမှားရှိသမျှ ဒို့ဟလွှတ်ကင်း ဉာဏ်မြင်းလင်း၍ အသိရှင်းသည်တိုင်အောင် အခွင့်အရေးအားလျှော့စွာ မေးလျောက်ချက်များစွာကိုလည်း ဆုံးဖြတ်ဝေဖန် ဇကန်မောက် မုချပရှိယာယ် အသွယ်သွယ်သောနည်းတို့ဖြင့် အပြီးတိုင် ထုတ်ဆောင်ဖြေရှင်း၍ ကျေအေးခြင်းရှိစေခဲ့ရာ ဝေးမြှုပ်နည်းဆရာတော်ဘုရားကြီးသည် ဦးနာရာ၏ လေးနက်ထက်မြက် ခွဲဂျက်ဝေဖန် ပဋိဘာာဏ်ဉာဏ်၊ အစွမ်းသန်ပုံကိုသိလေရာ ပိဋကတ်အလျောက် စွမ်းဉာဏ်ရောက်၍ ချို့မြှောက်ထိုက်စွာ သာသနအကျိုး ဗွားတိုးဇကန် အမှန်ပင်ဖြစ်ပေမည်ဟု ယုံကြည်ခွဲမှတ် အာရုံကပ်၍ ဝေးမြှုပ်နည်းကျောင်းတိုက်ကြီးကိုပင် အပ်စီးစောင့်ရှောက်ရန် ဦးနာရာဒါအားလွှဲအပ်သည်ဟု ဆရာတော်ကြီးတိုက်ထိုင် မိန့်ကြားတော်မူခဲ့ဖူးလေသည်။

အညာတောင်ပေါ်ကြီးကျောင်းသို့ ပြန်ကြခြင်း

ဝေးမြှုပ်နည်းဆရာတော်ကြီး၏တပည့်ရင်းအလား သဘောထား၍ ယုံကြည်ကိုစားမှုကိုရှိကာ တပည့်

အများကိုလည်း စာဝါများပိုချလျက် အဘက်ဘက်မှ ကျောင်းတိုက်ကြီးနှင့်ပရီယတ်ကိုပါ တိုးဖူးစည်ပင်ရေးကို စွမ်းသလောက်စောက်ရှောက်ခဲ့သော ဦးနာရဒသည် အောက်အေသနှင့် မိမိ၏သပ္ပါယမညီမျှဖြစ်ကာ မနေသာ တော့ဘဲ၊ ရှောင်လွှဲရတော့မည်ဖြစ်ရာ ဝေမျှဝန်ဆရာတော်ကြီးအား အကြောင်းမှန်ဖြင့် ခွင့်ပန်လျောက်ထားပြီး အထက်ညာသို့ထွက်လာခဲ့၍ မူလနေခဲ့သော မင်းကွန်းတောင်ပေါ်ကြီးကျောင်းတိုက် သုံးရိုက်းချုပ်ဆရာတော် ဦးရာဇ်နှင့်သို့ ဝင်ရောက်မှုခိုင်နေထိုင်ကာ ရေးနည်းတူပင် သာသနာတော်အတွက် အဘက်ဘက်မှအကျိုးထူး ထွက်ရန် အမှန်ဆောင်ရွက်ခဲ့လေသည်။

ခြော့မင်းကဲ့သို့ ရဲတင်းမတွန်း

ရဟန်းကယ်များသာဖြစ်သော ဦးနာရဒသည် အရွယ်အားလော်စွာ ပို့ဗိုကတ်ကျမ်းစာများကို ထိုထိုမြို့ဆာ အသီးသီးမှ ပဏီတ်အမော်ဆရာတော်များထံ အထွေထွေနည်းခံသင်ယူပြီး ကျော်လောက်စွာ အရာရာပင် ညာက်ရှင်ထောက်လှမ်း ခွဲခြမ်းဝေဖန်နှင့်သောမိမိ၏စွမ်းအင်ကို အမှန်သိမြင်ကာ ပါ၌၊ အဋ္ဌကထာ၊ ဤကာ၊ အနှာ၊ မရာ၊ ယောဇ္ဇာ ကျမ်းများစွာကို အဖြာဖြာသောနည်းတို့ဖြင့် ဆုတ်ဆိုင်းမရှိ နှင့်သို့တန်တန် ဝေဖန် ချင့်ထောက် ထက်အောက်ပြန်လှန် ဖန်ဖန်ခေါက်ခေါက် ထုတ်ချင်းဖောက်လေ့လာခဲ့ရာ ဘုရားရှင်၏အေသနာ ဓမ္မအကျဉ်းများကိုဟောကြားပြရုံဖြင့် အကျယ်ဖြန့်ကာဝေဖန်ဟောပြသော သာဝကအများတွင် အရှင်မဟာကစ္စည်း မထောရုံသည် အမွန်ဆုံးအမြတ်ဆုံး၏အဖြစ်ဖြင့် ဘုရားရှင်၏နှုတ်တော်မှ ဓတေဒဂုံးထူးကို ချီးကျျီးသတ်မှတ် နှင့်အပ်တော်မှခြင်းကို ခံယူရရှိခဲ့ပေသော ပဋိသမ္မာဒါ ၄-ပါး၊ အဘိညာက် ၆-ပါး၊ သမာပတ် ၈-ပါးတို့ နှင့်ထံ့ပြည့်ဝသော ထိုအရှင်ကစ္စည်းမထောရ်မြတ်ဟောတော်မှအပ်သော အကြောင်းပေါ် ပေါ်ကောပအေသာကျမ်းသည် သာသနာသုံးရပ်၌ တပ်အပ်ထင်ထင် တွေ့မြင်တည်ရှိခဲ့ပေ၏။ ထိုပေါ်ကောပအေသာကျမ်း၏အဖွင့် သံဝဏ္ဏနာ အဋ္ဌကထာကျမ်းကား သာသနာဝင်အဆက်ဆက်၌မတွေ့မြင်ဘဲ ငုပ်ကွယ်လျက်ရှိခဲ့လေသည်။ အရှင်မဟာ ဗုဒ္ဓဟယာသသည် ပါ၌တော်အဖြာဖြာ အဖွင့်အဋ္ဌကထာကျမ်းကား သာသနာဝင်အဆက်ဆက်၌ မတွေ့မြင်ဘဲ ငုပ်ကွယ်လျက် ရှိခဲ့လေသည်။ အရှင်မဟာဗုဒ္ဓဟယာသသည် ပါ၌တော်အဖြာဖြာ အဖွင့်အဋ္ဌကထာတို့ကို ထင်ရှားစွာဖွင့်ဆိုရေးသားခဲ့သော်လည်း ဤပေါ်ကောပအေသာကျမ်းကား နောက်ခေတ်မဟာထောရ်များ အတွက် ရည်ရွယ်ချက်ဖြင့် ခြင်းချုပ်၏ထားခဲ့ဟန် အမှန်ဖြစ်ပေမည်ဟု ထင်မြင်ယူဆမိကာ မြန်မူရာဝင် အဆက်ဆက် ပုဂံ၊ ပင်းယ၊ အင်းဝ၊ မန္တလေးခေတ်များ၌ ပို့ဗိုကတ်မဟော ရဟန်တော်အများ ထင်ပေါ်ကျော်ကား ထွန်းကားခဲ့ပါသော်လည်း အဋ္ဌကထာကျမ်းများကို ရေးသားဖွင့်ဆိုခဲ့သည်ဟု မတွေ့မြင်ခဲ့ပေ၊ ပုဂံခေတ်တွင် ပို့ဗိုကတ်အကျော်အမော်ထိပ်သီး ကျမ်းတတ်ဆရာတော်ကြီးများသည် ဤကာကိုသာရေးသားခဲ့သည်ကို တွေ့ရ၏။ သာလွန်မင်းတရားကြီးလက်ထက်၌မှ တောင်းစီလာဆရာတော်သည် ဝိနည်းဆိုင်ရာ ဤကာကျမ်းကိုသာ

ရေးသားခဲ့ပေ၏။ မကြောမိရှုံးခေတ်ကပင် မြန်မာပြည်၌ အများဆုံးသောကျမ်းစာများကို ရေးသားတော်မူခဲ့သော လယ်တီဆရာတော်ကြီးပင်လျင် ဒီပနိုင်ကာကျမ်းကိုသာ ရေးသားတော်မူခဲ့ပေ၏။ မြန်မာပြည်ဖွား ရဟန်တော် များသည် မာဂဓဘာသာ အဋ္ဌကထာကို ရေးသားစီရင်တော်မူခဲ့ကြသည်ဟု ဗမ္မာရာဝင်၌မတွေ့မြင်ခဲ့ပေ။ ဦးနာရာသည် ပွဲ့ဗုံးကယ်မျှ ၆-ပါရအချွဲယ်တော်ကပင် လယ်တီဆရာတော်အရှင်မြတ်ကြီး စီရင်ရေးသားတော် မူခဲ့သော ပရမတ္တဒီပနိုင်ကာကိုတွေ့ရှိရသော မိမိသာကျမ်းပြုရသော အဋ္ဌကထာကျမ်းကိုသာ ရေးသားစီရင်မည်ဟု တောသုံးထောင်သွှေ့နှင့်ခြော့မင်းကဲ့သို့ ရဲတင်းမတွန်း မရုံးမကြောက် ဟိန်းဟောက်မန်သို့ ကြံစည်တော်မူ ခဲ့လေပြီ။

လူဝတ်ဘဝသို့ ရောက်ပုံ

ဦးနာရာသည် တောင်ပေါ်ကြီးဦးရာဇ္ဈာန်ထံတွင် ပရိယတ်ကျမ်းစာများကိုပို့ချလျက် နေ့ရက်မကွာ ဆောင်ရွက်နေစဉ် အတိတ်ကံဟောင်းအကြောင်းဖန်ကာ လူဝတ်ကြောင်ဘဝသို့ကူးပြောင်းရန် ကြံစည်သည်ကို ဆရာနှင့်တကွာသက်ဆိုင်သူများသိ၍ နည်းအမျိုးမျိုးပြု၍ ဟောကြပြောကြတားမြစ်နားချကြပါသော်လည်း နားမဝင်စိတ်မပါ၊ မိမိ၏ဆုံးဖြတ်ချက်ကိုသာမူတည်ပြီး သာသနာတော်ထမ်းရဟန်းဘဝမှ ရွှေ့လျောလို့သော ဆန္ဒ လွန်မင်းစွာအားကြီးလှသဖြင့် အစ်မကြီးများထံ လူဝတ်လဲရန် ပုဆိုးအကျိုးများကိုသာတောင်းခံလေရာ အစ်မဖြစ်သူက လူမထွက်ရန် တောင်းပန်ပါသော်လည်း ထွက်လို့သောဆန္ဒ ထွက်ရမှဖြစ်မည်ဟု အဖြေားကာ အစ်မကြီးလည်း ရေးယခင်ကပင် အလိုစိတ်ကြိုက်လိုက်ခဲ့သူဖြစ်ရာ မလွှဲရှောင်သာတော့ဘဲ ဤအကြိုမြှုံးလည်း မောင်၏စိတ်ကြိုက်ကို လိုက်လျောကာ ပုဆိုး-အကျိုး-ပဝါ(ခေါင်းပေါင်း)စသော လူဝတ်ကြောင်တို့၏အသုံး အဆောင်များကို စီစဉ်ပေးလိုက်ရာ ရဟန်းတော်ဦးနာရာသည် ထိုဝတ်စုံများကိုရရှိချိန်၌ ဆုံးဖြတ်ချက်ချပြီး သောလမ်းစဉ်အတိုင်း မဆိုင်းမတွန်းဆတွေးတော့မှုမပြုတော့ဘဲ လူဝတ်လဲကာ ရဟန်းတော်ဘဝမှ ရွှေ့လျော ခဲ့ပြီး အစ်မကြီးနှင့်နှမများအိမ်သို့ ပြန်ရောက်ခဲ့လေသည်။

လူတို့ဘဝ လူများနည်းတူ

လူဝတ်ကြောင်ဘဝသို့ ရောက်ရှိလာသော လူပြန်တော်ဦးသာဖျောသည် လူတို့ဘဝ လူများနည်းတူ လူမှူရေးရာအဖြာဖြာကို ဆောင်ရွက်ရမြှုဖြစ်ရာ တစ်နေ့သောအခါ ရှင်ပြု(အလှူဖွဲ့)တစ်ခုခွဲ စာရင်းကိုင် တာဝန်ကျကာ လာလာတိုင်းသော အကူးအညီများကို စာရင်းယူရေးသားနေသူအဖြစ်နှင့် ဆောင်ရွက်နေစဉ် သီတင်းသုံးဖော်ဖြစ်ခဲ့ဖူးသော မိတ်ဆွေရင်းရဟန်းတော်များကတွေ့မြင်၍ ပြီးရယ်ကြသတဲ့၊ ပြီးရယ်ကြရင်း အကြောင်းရင်းကား လူရည်မလည် လူးဝါးမဝသဖြင့် အချိုးမကျဖြစ်နေသော ဦးသာဖျောမှာ ခါးဝတ်

ပုခိုးကလည်း နီတာရဲအရောင်၊ စောင်းခြားရှစ်တင်လျက်ရှိသော ပါဝါခေါင်းပေါင်းကလည်း ငှင်းနည်းတူ အနိုင်ရောင်ဖြစ်ပြီး အထက်နှင့်အောက်ရဲရဲတောက်ဆင်မြန်းထားသဖြင့် မြင်ပန်းမလှာ လူပြန်တော်ဘဝ အဆင်မပြေသောဝတ်ဆင်ပုံများကို တွေ့ကြခဲ့ကြသော သီတင်းသုံးဖော်မိတ်ဆွေရဟန်းတော်များအား ရယ်ဖွယ် အလား ဖြစ်နေလေသည်။ ဤအထက်ပါအခြင်းအရာများကို ထိစဉ်အခါက ပြီးရယ်မိခဲ့သော ဆရာတော်ကြီး တစ်ပါးက ထုတ်ဖော်မိန့်ကြားလိုက်လေသည်။

ပုဂ္ဂိုလ်မြတ်လက္ခဏာ

ဘတ်နိုပါတ်ရာဇ်ခြားပါဝင်လျက်ရှိသော ရှေးသူတော်စင် အလောင်းတော်များသည် ပြုလုပ်တိုင်းသော အရာများ၏ အသက်ကိုသော်မှပါမာဏမပြုဘဲ ရဲရဲဝံ့မတွန်းမဆုတ် ပြင်းပြင်းထန်တန်ကြီးစားမှုနှင့် မလျော့သော လုံးလ ခဲ့ သတ္တိ ရှိကြပေသည်။ မိမိတို့ပြုလိုရာကို ဖြစ်မြောက်အောင် ပြုလုပ်ကြသော လမ်းစဉ်ရှိခဲ့ပေ၏။ ဤနည်းတူပင် ဦးသာများသည်လည်း မူလပင်ကိုစိတ်ရင်းဖြင့် ပြင်းထန်သူဖြစ်ရာ စိတ်ဆန္ဒဖြစ်ပေါ်လာသော အလိုအားလျော်စွာ ပြုလုပ်မြှုဖြစ်ပေသည်။ ဤသည်ပင် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့၏ လက္ခဏာတစ်ရပ်ဟု မှတ်ယူအပ်ပေသည်။။

အကြောင်းရင်းခံ လောကခံ

အကြောင်းရင်းခံလောကခံကြောင့် ဝတ်ကြောင်ဖြစ်လိုသောဦးသာများသည် လောကရေးရာ အဖြာဖြာ တွင် ကောင်းမွန်စွာ နားလည်မှုမရှိလော်လည်း အစ်မကြီးများနှင့်အတူ ကူညီဆောင်ရွက်ကာ နှမငယ်များကို စောင့်ရှောက်လျက် စီးပွားရေးဘက်တွင်လည်း တစ်နည်းတစ်ဖုံ့ဖိုင်းဝန်းကား လူမှုရေးရာဓမ္မတာအလျောက် စားသောက်နေထိုင်ရေးတို့ကို ဝန်မလေးသော်လည်း အထွေထွေပါဝင်ဆောင်ရွက်ရပုံကား လယ်ယာနှင့်တစ်ဖုံ့ ကုန်သည်နှင့်တစ်ခါ အခွင့်အားလျော်စွာ သင့်သလိုစီးပွားရာခဲ့ရလေသည်။

ဝတ်ကြောင်ပုဆိုး ကောင်းကျိုးမပေး

လူဝတ်ကြောင်ဘဝတွင် အစဉ်မအေး စီးပွားရေးအထွေထွေရှုပ်ပွဲလျက် အားရက်ပင်မရအောင် ဆောင်ရွက်ပြုလုပ်နေရသောအဖြစ်မျိုး၌ စာရင်းဝင်လျက်ရှိသော ဦးသာများသည် တစ်ခါသော် အထက်အညာမှ ကုန်များကို ဆောင်ယူကာ အောက်မြေအောက်ရွာဖြစ်သော ကွမ်းခြံကုန်းမြို့ ဦးရီးများထံ သွားရောက်ပြီး ရောင်းဝယ်မှုပြုလုပ်ရာ ဦးရီးများက ပါလာသောကုန်များကို ရောင်းချေပေးရသတဲ့။ ဤအထက်ပါ အခြင်းအရာများကို စစ်ကိုင်းမင်းကွန်းကန်ကြီးကုန်းရွာ ဥပဒေများထံမှ ကြားသိရ၏။ တစ်မျိုးကြားရပုံကား စစ်ကိုင်းမင်းကွန်းမှ ကွမ်းခြံကုန်းမြို့သို့ ကိုယ်ပိုင်သမွန်ငြက်ဖြင့်ဆောင်ယူကာ ဓရာဝတီမြစ် မြစ်ခရီးစဉ် တစ်လျောက်၌ စီးပွားရာထွက်လေသည်ဟု ကြားသိခဲ့ရ၏။ ဤသို့လျှင် တစ်မျိုးမှတစ်မျိုးသို့ အဆင်ပြောင်းကာ

စီးပွားရှုလောက်ရေးအတွက် အားလပ်ကျက်မရအောင် ဆောင်ရွက်နေရသော လူ့ဘဝနှင့် တစ်နှစ်ကျိုးကြာခဲ့သော်၊ ဦးသာဖျောအား ရဟန်းမူရာသွင်ပြင်ကလည်း အလျင်းမကုန်သေး၊ ထိုထိရေးကံ ဖန်တီးမှုဖြင့် ဖြည့်ဆည်းပူးသော ပါရမီကုသိုလ်ဟုနှင့်တို့ကလည်း တိုက်တွန်းနှီးဆော်လျက် တစ်ဖက်မှုလည်း ကူညီအားပေးသောအနေနှင့် မင်းကွန်းအလည်တောရ ဦးမန္တာသာက ရဟန်းဘောင်သို့ပြန်လည်ရန် တိုက်တွန်းသဖြင့် သဘောကျစိတ်ပြောင်းပြီး တောင်ပေါ်ကြီးကျောင်းဦးရာဇ္ဈာတ်ကပ်ရောက်ကာ ရင်သာမဏေပြုလုပ်ပြီး ဦးရာဇ္ဈာတ်ကိုပင်ဥပ္ပါယ်ပြု၍ နောက်ထပ်ရဟန်း(ပွဲင်း)ဘဝသို့ ကောင်းမွန်စွာရောက်ရှိခဲ့လေသည်။

(မှတ်ချက်။ ။ လူ့ဘဝရောက်ရသောဦးသာဖျောသည် အိမ်ထောင်ရေးကိစ္စလုံးဝမပါဘဲ နှမငယ်များ အတွက် ပိတက်မအေးဖြစ်ကာ လူဝတ်လဲခဲ့သည်ဟု ယူဆမိပါ၏။ အကြောင်းကား အငယ်ဆုံးဖြစ်သော နှစ်မ မမကြီးသည် အိုးအိမ်တည်ထောင်မှုမပြုဘဲရှိရာ နောက်ဆုံး၌ သီလရှင်အဖြစ်သို့ရောက်ပြီး အစ်ကိုကြီး ဦးသာဖျောသည်လည်း ရဟန်းဘဝသို့ ထပ်မံရောက်ရှိခဲ့လေသည်။ လောကဓမ္မတာအားဖြင့် မိဘမဲ့သည့် ငယ်သူများကို ငဲ့ညှာထောက်ထားသနားကြမည်အမှန်ပင်။)

ဦးနာရဒအား လူဝတ်မလဲမိတစ်ချိန်က တောင်ပေါ်ကြီးကျောင်း၌နေစဉ် အိပ်မက်မြင်မက်သည်ကား မိမိ၏အောက်သွားပြုတ်ကျသည်ဟုမြင်မက်သဖြင့် စိတ်ပိတက်ဖြစ်ကာ J-မိုင်လောက်ဝေးကွာသော နှမများ ရှိရာ ကန်ကြီးကုန်းစွာသို့ အရေးတကြီး ခရီးပြင်း တစ်ပါးတည်းကြွရောက်၍ ငယ်သူများ၏သတင်းကို ထောက်လှမ်းခဲ့ဖူးလေသတဲ့၊ ဤအခြင်းအရာများကိုထောက်ထားသော် နှမများအား ငဲ့ညှာသော လက္ခဏာ ထင်ရှားလှပေသည်။ လောကဓမ္မတရားမှ မလွန်မြောက်နိုင်ကြသေးသူမှန်သမျှ တည်ပြုမှုရရန် မလွယ်ကူလှပေ။ ခိုင်ခြုံပါသည်ဟု ထည်ထည်ဝါဝါပြောကြားပါသော်လဲ ကိုယ်တွေ့မကြုံမှုလိုဖြစ်ပြီး ကိုယ်တွေ့နှင့် ကြံသည့်အခါ၌ ကုန်းတော့မှပေါ်ဆိုသကဲ့သို့ ဖြစ်တတ်လေသည်။ ဦးနာရဒသည် ကောင်းဆိုးနှစ်တန် လောကဓမ္မ မလွန်ဆန်နိုင်သေးသောအချိန်၌ လောကဓမ္မတာတွေ့ကြံရမြှုန်သောကောင်းဆိုးများကို တွေ့ရှိ ခံစားခဲ့ရပြီးဖြစ်၍ နားလည်မှုရကာ နောင်အခါ၌ ယဉ်ကျေးသောစိတ်အစဉ်နှင့် ပြုပြင်ရန် တစ်မျိုးလွယ်ကူ ပေလိမ့်မည်။ သူသူငါငါ မိမိတို့၏စိတ်အစဉ်ကို ယဉ်ကျေးအောင်မပြုပြင်နိုင်ပါက လောကဓမ္မ နှစ်ဗြာနလုံး၌ ကုန်စင်အောင်ကောင်းနိုင်မည် မဟုတ်ပေ။

ရဟန်းဘဝသို့ နောက်တစ်ကြိမ်ရောက်လာသူ ဦးနာရဒသည် ဦးရာဇ္ဈာတ် ရေးယခင်ကပင် သင်ကြားလေ့လာခဲ့ပြီးသော ပိဋကတ်ကျမ်းစာများကို အပြန်အလှန် အဖန်ဖန်လေ့လာလျက် သာသနာတော် ဆောင်ရွက်ရေးအတွက် အရှိန်ယူခဲ့လေပြန်ရာ အချိန်အားဖြင့် တစ်ဝါခန့်ကြာလေခဲ့လေပြီး ထိုအချိန်ကား အောက်၌ဖော်ပြလတ္တံ့သော လက်ပံတန်းမြို့မှ စာချုပင်တော့မည့်ဆဲဆဲအချိန် ဖြစ်လေသည်။

လက်ပံ့တန်းသို့ စာချကြခြင်း

တောင်ပေါ်ကြီးကျောင်းဦးရာမိန္ဒီခြေတော်ရင်း၏ အပ်နှင်းထားသော တာဝန်အရပ်ရပ်နှင့် (ဤ၏
အပ်နှင်းထားသော တာဝန်များကား ကျောင်းတိုက်တွင်ပေါ်လာတိုင်းသော နိုင်မွှေ့ကို ဆရာတော်ကြီး
၏ကိုယ်စား စီစဉ်ဆုံးဖြတ်ရန် လွှဲအပ်၍ထားသောတာဝန်များဖြစ်၏။) နေ့ညာမပြတ်ပို့ချအပ်သော စာဝါများကို
မနားမနေ သာသနာရေးမှ ဝန်လေးသည်မဟုဘ ထူးကဲသောလုံးလဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိနေစဉ်
လက်ပံ့တန်းမြို့မှ ဆရာတော်ဦးကွန်မာအရှင်မြတ်က ဦးနာရာအား စာချအဖြစ် ပင့်ဆောင်ခေါ်ယူရာ
တောင်ပေါ်ကြီးဆရာတော်၏ခွင့်ပြချက်ဖြင့် လက်ပံ့တန်းသို့ကြောက်၍ စာဝါများကို ကောင်းမွန်စွာချို့ပေးခဲ့
လေသည်။

ထက်မြက်သော ကြိုးစားဆောင်ရွက်မှု

ဦးနာရာ၏ သာသနာအတွက် အဘက်ဘက်မှထက်မြက်လျသော ကြိုးစားဆောင်ရွက်မှုတို့ကို
တွေ့မြင်ကြရသော ဆရာတော်အများသည် အားရှုစ်းသာကျေနပ်မှုရရှိကြပြီး အသီးသီးသောချီးမြှောက်လို့မှု
တို့ကား ဟိုမှသည်မှဆရာအများ အလုအယက်ပေါ်ထွက်လျက် ရှိလေသည်။ သို့သော် ဦးနာရာ၏စိတ်အစဉ်၏
ကား မည်သို့သော လမ်းထွင်ပြပြင်မည်ကို ယခုအချိန်မပေါ်ထင်သေးသော်လည်း နောင်ကာလည်း ပေါ်လွင်
ထင်ရှားလျက် အားတက်ဖွယ်သော သာသနာတော်ရောင်ထွန်းပြောင် တောက်ပစ္စတွေ့ကြံရမည် အမှန်ပင်
ဖြစ်လေသည်။

အညာသို့ပြန်ကြတော်မှုခြင်း

ဤသို့ ပရီယတ်သာသနာရေးကို အားပေးချီးမြှောက်ရန်အတွက် တစ်ဖက်မှုဆရာတော်များ၏အကူအညီ
ကို ပြုစုဆောင်ရွက်ရန် စိတ်ရင်းမှုနှင့် လက်ပံ့တန်းမြို့ ဦးကွန်မာထံ စာချအဖြစ်နှင့်သွားရောက်နေထိုင်ကာ
တပည့်များစွာ လာရောက်ကြသူများအား မနေမနား စာဝါများကို စွမ်းအားအလျောက်ပို့ချခဲ့ရာ တစ်ဝါမှုအကြော်
သွဪးယမ္မာဖြစ်၍ ဦးကွန်မာအား အကြောင်းပြကာ ကျေအေးသာယာခွင့်တောင်း၍ အထက်အညာသို့ပြန်ခဲ့ပြီး
မင်းကွန်းအလယ်တောရဆရာတော်ထံ ခွင့်ပန်နေထိုင်ခဲ့လေသည်။

စာကြည့်ဝါသနာ

ဦးနာရာသည် လက်ပံ့တန်းမြို့မှပြန်ခဲ့ပြီး အလယ်တော်ရှိုးမွှေ့သာထံတွင် ခိုဝင်ဆည်းကပ်လျက်
သွဪးယမ္မာတူရချိန်၏ တိုက်တာ၏တာဝန်အရပ်ရပ်ကို မူလစိတ်ဓာတ်အလျောက် စောင့်ရောက်ဆောင်ရွက်လျက်
ဝါသနာပါလှသော ပိဋကတ်ကျမ်းစာများကိုလည်း မနေမနားကြည့်ရှုလေ့လာခဲ့လေသည်။ ဤအရာ၏
ဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်က ပြောခဲ့ဖူးပုံကား တို့တောင်ပေါ်ဆရာတော်ဟာ စာကြည့်ဝါသနာ
ပါလှသဖြင့် အမြှေမကွာ စာကြည့်ခဲ့၏။ သူမကြည့်ဖူးသောစာဟူ၍ မရှိသလောက်ဖြစ်ခဲ့၏။ ထိုဆရာတော်ကို

အားကျ၍ တို့လဲ စာကြည့်ခဲ့လေသည်ဟု ဤစာရေးသူအား မိန့်ကြားခဲ့ဖူးပေ၏။

မီးခဲ့ပြာဖူး ဆိုထုံးစကား

မီးခဲ့ပြာဖူး ဆိုထုံးစကားပုံအလားကဲ့သို့ ဝါသနာအလျောက် ပါက်မြောက်ခဲ့ပြီးသော ပရီယတ်ကျမ်းစာ အဖြာဖြာကို နေ့သမက္ဂာလွှဲလာနေစဉ် ထိုထိုဘဝဖြည့်ခဲ့ဖူးသော ပါရမီသမ္မာရတိုကို မမေ့ရလေအောင် လုံးဆောင်တိုက်တွန်းကြသောကြောင့် ပရီယတ်ကျမ်းစာများကို လေ့လာကြည့်ရမှာနှင့် ရဟန်းကိစ္စ လိုအပ်သော ဆန္ဒကား မူချို့စီးနိုင်မည်မဟုတ်။ အားထုတ်မှုဖြစ်သော ပဋိပတ်လမ်းစဉ်သို့ သက်ဝင်ကျင့်ကြံမှ ဖြစ်နိုင်ရန် ရှိပေမည်ဟု စိတ်အစဉ်းစဉ်ထင်မြင်ပေါ်ပါက်ခဲ့လေရာ ဆရာသမားထံသည်းကပ်ရန်အခါကို င့်လင့်ခဲ့သော်လည်း နေ့ခြားသဖြင့် မေ့သွားခဲ့ပြန်၏။ ဤနည်းလျင် ပါရမီကံတို့က အဖန်ဖန်လုံးဆောင်ခဲ့သော်လည်း တစ်ရုံတစ်ခါ လောကသားတို့မွေတာအလျောက် မေ့ပျောက်မြှုဖြစ်ကြပေ၏။ ပါရမီအား လုံးကုန်ပြည့်စုံတော်မူပြီးသော ဗုဒ္ဓရှင်တော်ဘုရားလောင်းသော်မှ နိမိတ်ကြီး င-ပါးထင်လျက်နှင့် နေ့ရက်တွေကြာ မေ့ပျောက်ခဲ့ရရှာသေး၏။ သာမန်လူစားပုဂ္ဂိုလ်များအား ဆိုဖွယ်ရာပင်မရှိပေ။ ဦးနာရာသည် ဦးမော်၏ယုံကြည်ကိုစားမှုဖြင့် တိုက်တာကိုပင် လွှဲအပ်ခြင်းခံရ၍ အဝဝတာဝန်များကို မနေမနားဆောင်ရွက်နေရကား ပျောက်ပျက်မေ့လျှော့မည် အမှန်ပင်။

ကိစ္စထွေလာ တိုက်ဝန်တာ

နှကုမ္မအဝဝနှင့် ကိစ္စထွေလာ တိုက်တာ၏တာဝန်ကိုပါ အမြေမက္ဂာဆောင်ရွက်လာရာ အဖြာဖြာသော ပဋိပတ်ကျင့်ရေးသို့ စိတ်အစဉ်ကျရောက်လျက် တစ်နေ့တစ်နေ့တရွေ့ရွှေ့အားဖြင့် မမေ့သာအောင် သံဝေ ဆောင်ပြီး ဌီးငွေ့ချက်ပြင်းထန်ကာ စိတ်အကြံဖြစ်ပေါ်နေသော ပဋိပတ်ကျင့်ရေးမတင်မကျရှိလျက် ရဟန်းကိစ္စ မူချို့ဆုံးမည်မဟုတ်။ ပဋိပတ်အလုပ်ကျင့်အားထုတ်မှ မူချေကန် စိတ်ရည်သန်သော နိုဗ္ဗာန်မျက်မှောက် ပြနိုင်မည်ကို ယုံကြည်သတ်မှတ် စွဲကပ်ညာဏ်ထင် စိတ်စဉ်ဖြစ်အင်ကား ပဋိပတ်တရားအားထုတ်မှု၌ နည်းညွှန်လမ်းပြမရှိက မှန်ကန်စွာဖြစ်မြောက်ရန်မလွယ်ကူပေဟု နေဂွဲညာဏ်ကူထောက်၍ အတွေးရောက်ခဲ့ရာ မနေသာတော့ဘဲ အဆောလျှင်စွာ ဆရာတော်ဦးမော်။ထံသွားရောက်၍ နိုဗ္ဗာန်ရောက်ရန်အကျင့်မှန်ကို နာခံလိုပါကြောင်းဖြင့် အသနားခံလျောက်ထားတောင်းပန်လေသော် ဦးမော်၏ ဦးနာရာရော့ ဝင်္မာဆင်းရဲမှ အမှန်လွှာတ်မြောက်ပြီး မဂ်ညာဏ် ဖိုလ်ညာဏ် နိုဗ္ဗာန်ကို မျက်မှောက်ပြနိုင်သောတရားကား သတိပဋိသန်အကျင့်သာ ဖြစ်လေသည်။ ဝင်္မာကွဲမှမူချွဲတ်မြောက်လိုသော် ဤသတိပဋိသန်အကျင့်တရားကိုသာ မအားမလပ် မပြတ် ပွားများပါလေဟု မိန့်မှာလိုက်လေသည်။ (ဤ၌ ဦးမော်၏သည် သတိပဋိသန်အကျင့်တရားကို ဤပုံးဤနည်းဖြင့် အားထုတ်ရသည်ဟူ၍ကား ခဲ့ခြား၍မမိန့်ခဲ့ပေဟု ဆရာတော်ကြီးကိုယ်တိုင်မိန့်ကြားဖူးလေသည်)။

ရှေ့ဆောင်လမ်းပြခဲ့ခြင်း

စစ်ကိုင်းတောင်တန်း မင်းကွန်းဘက်၌ ပဋိပတ်ဉာဏ်အရာ၌ ပထမရေးဦးစွာ (သီးလုံးဆရာတော်ဘုရားကြီးမှအစပြုပြီး) ငှုံးသီးလုံးဆရာတော်ဘုရား၏ တပည့်ကြီးများမှ ထင်ရှားသောတပည့်ကြီးငါးဦး အနက်တွင် “အလယ်တော့ရဆရာတော်ဘုရားကြီးနှင့် တောင်ပေါ်ဆရာတော်ဘုရားကြီး”တို့ နှစ်ပါးအထံတော်၌ ယခုထင်ရှားပေါ်ပေါက်လာခဲ့သော မူလမင်းကွန်းဒေတဝန်ဆရာတော်ဘုရားကြီးသည် ရဟန်းငယ်ဘဝဖြင့် ပရီယတ္ထိကို နည်းနာနိယျဉ်း ဉာဏ်ခံယူသင်ကြားတော်မူခဲ့လေသည်။

တစ်နေ့သော် ထိုသို့ သင်အံကျက်မှတ်နေစဉ်အချိန်တွင် အလယ်တော့ရဆရာတော်ဘုရားကြီးက ကြွရောက်လာပြီး အဘယ်အကျိုးကိုလိုလား၍ ယခုကဲ့သို့သင်အံကျက်မှတ်ခြင်းကိုပြုလေသနည်းဟု မေးမြန်းရာ ယခုမင်းကွန်းဒေတဝန်ဆရာတော်ဘုရားကြီးက “နိုဗ္ဗာန်မြတ်ကို လိုလားပါသောကြောင့် သင်အံကျက်မှတ်ရကြောင်း” လျောက်ထားသောအခါ အလယ်တော့ရဆရာတော်ဘုရားကြီးက “နိုဗ္ဗာန်မြတ်ကို လိုလားခဲ့လျှင် ဘူတံ ဘူတတော့ ပသာတိနှင့်ပင်ရနိုင်ကြောင်း” မိန့်ကြားတော်မူလေသည်။ ထိုသို့မိန့်ကြားချက်ကို မင်းကွန်းဒေတဝန်ဆရာတော်ဘုရားကြီးသည် ကျော်ပတ်းတိမှုမရှိခဲ့ဘဲ ဆက်လက်၍သာ ပရီယတ္ထိကို သင်ကြားမြတိုင်းသင်ကြားလျက်ရှိတော်မူလေသည်။

ဤသို့ ဆက်လက်၍သင်ကြားတော်မူခဲ့ရာ နိကာယ်ငါးရပ် ပိဋ္ဌကတ်သုံးပုံကို ချောက်ချားအောင် တတ်မြောက်ခဲ့ပြီးနောက် စစ်ကိုင်းဘက်၌ပင်လျှင် ရဟန်းတော်ပေါင်းသုံးရာကျော်ခန့်ကို ပရီယတ္ထိသင်အံပို့ချခြင်း အမှုကို ပြုလျက်ရှိစဉ် (သံယသာမဂ္ဂီ)ပေါ်ပေါက်လာခဲ့ရာ ရဟန်းတော်များကို သွန်သင်ဆုံးမဉာဏ်ပေးရာ၌ ယခင်ကကဲ့သို့ ပြေပြစ်ချောမောမှုမတွေ့ရဘဲ အခက်အခဲနှင့်တွေ့ကြံ့လာရတော့သဖြင့် “ပဋိပတ္တီ”ဘက်သို့ ပြောင်းရွှေ့ကျင့်သုံးတော့မည်ဟု စိတ်ပိုင်းဖြတ်တော်မူပြီး ငါးနှစ်ပတ်လုံးပင် ပါ့၌၊ အဋ္ဌကထာ၊ ဌိုကာ၊ ကဏ္ဍာ စသည်တို့ကို အပြန်ပြန်အလှန်လှန် အဖန်ဖန်ရှေ့နောက် ညိုနှင့်၍ မွေနောက်ရာဖွံ့ခြားရာတွင် ပဋိပတ်အရာ၌ (ဘူတံ ဘူတတော့ ပသာတိ)ဟူသောမိန့်ခွန်းနှင့် လွှတ်ကင်းသောတရားကို လုံးဝမတွေ့ရချေသောကြောင့် ယခင်မိန့်ကြားသုဝါပေးသွားတော်မူခဲ့သော မိမိ၏ဆရာတော်ဖြစ်သော အလယ်တော့ရဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်ကို အတိုင်းမသိ ချီးကျူးသတိရခြင်း ဖြစ်မိလေတော့သည်။

ထိုအချိန်အခါမှစ၍ “ဘူတံဘူတတော့ ပသာတိ ဟူသောပါ့၌နှင့်အညီ မဟာသတိပဋိနာနသုတ်အလာတိုင်း” ကျင့်သုံးအားထုတ်တော်မူနေဆဲအချိန်တွင် ဘုရားဟောပါ့၌တော်များကို ရှေးဗုံးမတည်ကျမ်းပြုဆရာအရှင်သူမြတ်များက (အဋ္ဌကထာ)များ အသီးသီးဖွင့်ဆိုခဲ့ကြပြီးဖြစ်သော်လည်း “ပေါ်ကောပဒေသ ပါ့၌တော်”ကို မူကားဖွင့်ဆိုခြင်းမရှိသေးဘဲ ချုန်လှပ်ထားကြောင်းကိုတွေ့ရှိရသဖြင့် မင်းကွန်းဒေတဝန်ဆရာတော်ဘုရားကြီးက ထိုကဲ့သို့ မဖွင့်ဆိုခဲ့ကြခြင်းသည် မိမိအကွက် ဖွင့်ဆိုရန်ချုန်လှပ်ထားခဲ့သည်ဟု ဉာဏ်တော်၌ ပေါ်ပေါက်ခဲ့

လေသည်။ ထို့နောက် တရားမြတ်ကို ထင်မြင်ပေါက်မြောက် အောင်မြင်ခြင်းကိုရရှိခဲ့လေသာကြောင့် ယခုကဲ့သို့ နောင်လာနောက်သားရဟန်းရှင်လူအပေါင်းတို့အား မြိုခိုအားကိုးနိုင်စိမ့်သောငှာ ကာယ်ကံမြောက်ဖြင့် တစ်လီ၊ ဝစ်ကံမြောက်ဖြင့် တစ်မျိုး၊ မနောကံမြောက်ဖြင့် တစ်ဝါ၊ ပေါ်ကောပဒေသ အငွေကထာအစရှိသော ကျမ်းစာများဖြင့်တစ်သွယ် အနည်းဆုံးအဖူဖူးလမ်းမျိုးစုံလင်စွာဖြင့် ရှူးဆောင်လမ်းပြခြင်းကို ပြတော်မူခဲ့လေသည်။

တစ်ကိုယ်တည်းကျင့်ရန်

ပါရမီအရင်းခံနှင့် ပင်ကိုဉာဏ်ထက်သန်၍ ကျမ်းကန်အရပ်ရပ်မြှုပ်လည်းနှဲစပ်ကျမ်းကျင် ဆရာရှင်အသီးသီး တို့၏ ယူနည်းဆနည်း ပေါ်နည်းနိုင်းနည်းတို့ကိုလည်း လက်ဆုပ်မိမိရရှိသူဖြစ်ရကား တစ်ထွားပြတစ်တောင်မြင် အရိပ်ပြအကောင်ထင်ဟူသော ရှေးဟောင်းစကားကဲ့သို့ ဦးနာရဒသည် အလယ်တောရဆရာတော်ကြီး၏ ပဋိပတ်ကျင့်ရေး အမြှက်မျှပေးသောနည်းကို ဉာဏ်ရှိသူတို့မှုတာ ကျေနပ်စွာရှိလှ၍ မိမိ၏ နေရာသို့ပြန်ခဲ့ပြီး သတိပဋိနှင့်ပို့တော်ကို မူထား၍ သက်ဆိုင်ရာ အငွေကထားနှုံးကာစသောကျမ်းကန်အရပ်ရပ်တို့နှင့် အထပ်ထပ် ညို့နှင့်လျက် အဘက်ဘက်မှုချက်ချင်ရေးမှုမဖြစ်ရန် အတန်တန်ပေါ်ပိုင်းခြားပြီး တစ်ကိုယ်တည်းစကစာကျင့်သုံး လေ့လာရန်ရန်သန်၍ သက်တော် ၃၇-နှစ်အရွယ်မှစတင်၍ ပရီသတ်ရောပြွဲများရာ အလယ်တောရမှုပဲထွက်ကာ ငှင့်တိုက်၏အနောက် ၄-ဖာလုံလောက်အကွာ လူနည်းရာဇာနတွင် ယခုအခါအလယ်တောရအနောက်တိုက်ဟု ခေါ်တွင်လျက်ရှိသောနေရာ၌ တစ်ပါးမျှသာနေလောက်သော တစ်ခန်းကျောင်းငယ် (ကမ္မားနှင့်ကျောင်းငယ်) လေးကို ရူးလေးချောင် သီလရှင်ဆရာကြီးအော်အိန္တုံးတကွ တပည့်အပေါင်းတို့က ကောင်းမှုရှင် ကျောင်းအစ်မှုများ အဖြစ်ဖြင့် တည်ဆောက်ကာ အလယ်တောရဆရာတော်ကြီးအား ကျေနပ်စေရန်ခွင့်ပန်ပြီး တစ်ကိုယ်တည်းသာ စကစာအနေနှင့် အရိုးကြောက် အရေခြားကြောက် နောက်မဆုတ်သော သမ္မပ္ပဓန်အားစွမ်းဖြင့် ပဋိပတ် အကျင့်လမ်းကို ကြိုးပမ်းတော်မူခဲ့လေသည်။

သမုံးချပ်ရောင် ပြောင်းပုံ

ပရီယတ်ကျမ်းစာများကို မျက်နှာလွှဲကာ ပဋိပတ်တရားခွင့်သို့ စိတ်အစဉ်ကျရောက်လျက် ထက်ထက် သန်သန် မနေမနားကြိုးစားနေချိန် ပရီသတ်အများနှင့်မဆက်ဆံဘဲ တစ်ကိုယ်တည်းသင့်လျှော်ရုံမျှသော အာဟာရတို့ကိုသာစားသုံးမှုံးပို့ဝျှ၍ ဆိတ်ပြီးစွာနေစဉ် ပတ်ဝန်းကျင်မှုပရီသတ်များ၏ ဆက်ဆံမှုအသံများ ကြားရပြန်သောကြောင့် ငှင့်နေရာမှတစ်ဖန် သမုံးပင်ကိုအစွဲပြု၍ သမုံးချပ်ခေါ်သော တောင်မျောင်ချပ်ကြား အများနှင့်မနီးကပ်သော တောာကျကျွှောနတစ်ခု၌ ရှေးနည်းတူပင် တစ်ခန်းကျောင်းငယ်လေးဖန်တီး၍

တစ်ကိုယ်တည်းသီတင်းသုံးလျက် စိတ်နှလုံးမွေ့လျော်မှုရကာ ၃နှစ်တာအကြောပင် ပြင်းပြင်းထန်ထန် မဆုတ် မနှစ် မဖြစ်မနေ သေစေအထိ စွမ်းရှိရှိနှင့် ကြိုးစားတော်မူလေရာ ရှေးပါရမီစုံညီကူမ ဝိရိယဖြင့် ဆန္ဒပြင်းထန် အကြောင်းမှန်တို့ကြောင့် ဝိပသုနာဉာဏ် စွမ်းအားသန်၍ အမှန်ဒီဇိုင်သဘာဝတို့၌ လှလှပိုင်ပိုင် ကိုယ်တိုင်ညာ၏ရောက် မဖောက်မပြန်အမှန်သိမြင်ရာ ဤတရားဖြင့် မမှားစေကန် ညာ၏မှန်လျောက် မဂ်ရောက် ဖိုလ်ဝင် သိမြင်နိုင်သည်ဖြစ်ပေ၏ဟု ယုံကြည်သတ်မှတ် ဆုံးဖြတ်ပိုင်းခြားတော်မူလေသည်။
မှတ်ချက်။ ။ သက်တော် ၃၇-နှစ်မှစ၍ သတိပဋိဌာန် အပွဲမာဒအကျင့်နှင့် ၃-နှစ်မျှကြိုးစားအားထုတ်ခဲ့ရာ ကိုယ်တိုင်ထွန်းပေါက် ညာ၏အမြင်ရောက်သောကြောင့် သက်တော်-၄၀၌ ပဋိပတ်လမ်းစဉ်ကို အမြင်မှန်ရကာ မိမိ၏ဆန္ဒ စိတ်တိုင်းကျဖြစ်ရသည်ဟု ကိုယ်တိုင်တော်မိန့်မြှုက်တော်မူဖူးလေသည်။

မတစ်ထောင် တစ်ကောင်ဖွား

ဆရာတော်ကြိုးသည် ကျောင်းသားမှ သာမဏေဘဝနှင့် ရဟန်းငယ်ကာလကျအောင် ပရိယတ္ထိ ကျမ်းစာများကို အများနှင့်မတူ ထူးထူးချွန်ခွဲနှင့် အားသွန်ကြိုးစား မနေမနားဆောင်ရွက်ခဲ့ရာ သာသနာတော် ဘက်မှ အားတက်ရှုက်ယူဖွဲ့ယုံပင် ဖြစ်ပေ၏။ အရွယ်တော်သီသီလေးရင့်ကျက်၍ စဉ်းစားညာ၏ထွက်ချိန် သက်တော်-၄၀ နီးလောက်၌ အလုပ်ခွင်ပဋိပတ်တရားကို ကြိုးစားအားထုတ်တော်မူရာ လိုအင်ဆန္ဒပြည့်ဝသော အဆင့်အတန်းသို့ လက်လှမ်းမိရောက်ရှိခဲ့ပုံသည်လည်း မြန်မာ့ရာဝင်နှင့် သာသနာဝင်၌ အမှန်ပင်ဗြားတွင် လောက်သော အခြင်းအရာတစ်ရပ်ဖြစ်ပေသည်။ ထိုဆရာတော်ကြိုး၏ အရွယ်တော်တစ်ဝက်မျှ မကျမြှုကာလျှော့ ပင် သာသနာတော်ထမ်းအရှင်ကောင်းများ လမ်းစဉ်ကို တိတိကျကျမွန်မြှတ်လှသော စိတ်များဖြင့် မ,တစ်ထောင် တစ်ကောင်ဖွားသို့စကားအလား ယောက်၍မြတ်ပို့ အာဇာနည်ရဲရဲတောက် တစ်မိုးအောက် တစ်ယောက်ဆုံး လောက်သောလက္ခဏာနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ကြိုးဖြစ်ပေသည်။

အထူးမှာတမ်း

ဤအပိုင်း၌ စာရေးသူကြားသိရှုံးသောအဖြစ်များနှင့် ဟိုမှသည်မှစုစုမေးရှာဖွေ၍ရသမျှသော အဖြစ် သနစ်များကို လျော်စွာရေးသားဖော်ပြလိုက်ပါသည်။ ပြည့်စုံလုံးလောက်ပို့ကား ဝန်မခံလိုပါ။ ထိုထက်ပို့လွန်ကောင်းမြတ်သော ကျေးဇူးရှင်ကြိုး၏အဖြစ်သနစ်များကို လိုလားလျက်ရှိနေပါသေးသည်။

ပထမပိုင်း ပြီးပြီ။

ဒုတိယပိုင်း ယောကျားမြတ်ဘန်ည်

ယောကျားမြတ်အာဘန်ည်တို့မည်သည် ပဝေဏီအဆက်ဆက်ထက်မြက်သော စိတ်ရင်းနှင့် ဝိရိယပိုင်းထန်ကြသဖြင့် အဝဝလိုအင် အမှန်ပင်ပြီးမြောက်မြှုပြစ်ကြသလို ထိုထိကိစ္စများ၏ စွမ်းအင်ရှိသမျှ မဖြစ်မနေ ကြီးစားပြုလုပ်ဆောင်ရွက်ခဲ့သော မူချေကန် အမှန်ဖြစ်မည်ကို ယုံကြည်စိတ်ဓာတ် စွဲမှတ်ကျင့်သုံး ဆုံးဖြတ်ချက်ချုပြီးသော ဦးနာရာသည် ရှေးယခင်ငယ်စဉ်ကပင် စွဲသတ္တိရှိရှိနှင့် မိမိ၏ ဆန္ဒအလျောက် ပေါ်ပေါက်လာသောအရာကို မနေမနားကြီးစားခဲ့သည့်အားလျော်စွာ ပရီယတ်အရာ၌လည်း အများနှင့်မတူတူးခြားပေါ်ပေါက်မြောက်ခဲ့သူဖြစ်ကာ ပဋိပတ်အကျင့်လမ်း၌လည်း တစ်ကဏ်းကပေါ်ထွက်ခဲ့ပြီး သာသနာကြီး၏ နောက်တစ်ခေတ်ဝယ် ထင်ရှားကျော်ကြား ဂဏ်ကြားသောရဟန္တတစ်ပါးဟု ပြည်ထောင်စုအစိုးရနှင့် လူထူ အများကပင် ယုံကြည်သက်ဝင် ဥဒါန်းတွင်ရစ်ခဲ့မည်အမှန်ဖြစ်သော ဦးနာရာသည် မိမိ၏ ယုံကြည်ဆုံးဖြတ်ချမှတ်သိရှိပြီးသော ဓကာယနမဂ်ခေါ် သတိပဋိသုတေသနအကျင့်မြတ်ဖြင့် တပ်အပ်ကေန် မဂ်ညာက်၊ ဖိုလ်ညာက်၊ နိုဗ္ဗာန်သို့အမှန်ရောက်ပုံကို စနစ်တကျဟောပြသွန်သင် နည်းစဉ်ကျင့်သုံး ဆုံးမည့်နှုန်းလိုသော ဆန္ဒတော်ဖြစ်ကာ သတ္တဝါအထွေထွေ ဝေနေယျများ သနားငဲ့ညာ ကယ်မရန်ရည်သန်လျက် မိမိအတွက် ဆက်လက်၍ အားထုတ်တော်မမူသေးဘဲ တန်းနားကာ တရားခွင်မှထွက်ပြီး နီးစပ်ရာတပည့်မှစ၍ ဟိုမှသည့်မှ ဆည်းကပ်ဖူးမြောက်နှုန်းတော့ရန် လာရောက်သူများကို တရားဦးအနေနှင့် တစ်လလေးသီတင်း အရင်းခံအကျင့်တရားသတိပဋိသုတေသနလေးပါး အားထုတ်ပုံအမှတ်တရားများ (သွား ... သွားတယ်မှတ်၊ ရပ်... ရပ်တယ်မှတ်၊ ထိုင် ... ထိုင်တယ်မှတ်၊ အိပ်... အိပ်တယ်မှတ်၊ ဤသို့စသောတရားများ)ကို သေသေချာချာကျုန်ကဲ လမ်းညွှန်ပြ၍ ဟောကြားတော်မူခဲ့လေသည်။ (မှတ်ချက် ၁၁။ ဆရာတော်ကြီးသည် အတ္တာနမေဝ ပဋိမံ ပဋိရူပေ နိဝင်သယေသယသော ဘုရားရှင်၏အဆုံးအမန္တုံးလျော်ညီစွာ ဦးစွာပထမ ကိုယ်တိုင်လေ့လာ၍ ပိုင်နိုင်လောက်သော ယုံကြည်ဆုံးဖြတ်ချမှတ်ပြီးမှ ဤနည်းဤလမ်းဖြင့် မလွှဲတမ်းအကျင့်မှန်ဟု ကျမ်းကန်လာတိုင်း ညွှန်ပြတော်မှသည်။ ထိုကျမ်းတို့ကား သတိပဋိသုတေသနပါ့၍တော်နှင့် ငှုံးအငွေကထာ၊ ပဋိသွေ့ဒါမဂ်ပါ့၍တော်နှင့် ငှုံးအငွေကထာ၊ ဝိသုဒ္ဓိမဂ်အငွေကထာ၊ မဟာဗိုဒ္ဓကာနှင့် ထိုထိသုတ်များပင် ဖြစ်သည်။)

မိမိ၏လိုအင်ဆန္ဒ ပြည့်ဝ၍

ဤသို့လျှင် မိမိ၏ လိုအင်ဆန္ဒပြည့်ဝ၍ ဝေနေယျအများအတွက် တရားခွင်မှထွက်ခဲ့ပြီး အသီးသီးသော တပည့်ကြီးငယ်နှင့် အသွယ်သွယ်လာရောက်ကြသူများအား တရားဦးလမ်းစဉ်ဖြင့် ဘုရားရှင်၏အဆုံးအမ ဓမ္မပဒြသည်နှင့်လျော်ညီစွာ ရှေးဦးပထမ မိမိကိုယ်တိုင် ယုံများကင်းအောင် ကျင့်သုံးဆောက်တည်ထားရှိပြီးမှ

ဝင့်ကွဲမှလွတ်မြောက်လိုသူများ ဤသတိပဋိနှစ်လေးပါးအကျင့်တရားဖြင့် ကျင့်ကြံသူများ မင်္ဂလာက်၊ ဖိုလ်ဘဏ်၊ နိဗ္ဗာန်တိုင် အမှန်ရောက်နိုင်(ရနိုင်)သည်ဟု ရဲရဲတောက်ညွှန်ကြားလျက် နေ့ဆက်ရက်ဆက် ထက်မြက်လျသော စေတနာမေတ္တာများဖြင့် အခါခါထုတ်ဖော်မြှုက်ကြားကာ အလယ်တောရအနောက်တိုက်ဋ္ဌနှစ်မှစတင်ပြီး သက်တော်လေးဆယ်ခုံယ် တင့်တယ်သောအားအင်တော်နှင့် ပြည့်စုံသောအချိန်၌ ဉာဏ်ယျှဉ်တော်မူလျက် ဝိမ့်တို့ယူကသာသနာခေတ်ကာလနှင့်လျော်ညီစွာ သတ္တဝါအများ၏အကျိုးကိုမျှော်ကိုး၍ ပဋိပတ်သာသနာအတွက် ဆောင်ရွက်တော်မူခဲ့လေသည်။

တဲ့လည်လည် င်္ဂါချည်ပေါ်ချည်

ဝင့်ဆင်းခဲ့၍ တဲ့လည်လည် နှစ်ချည်ပေါ်ချည် အတည်မကျ အမြင်မှန်မရသေးသူများအတွက် သနားစိတ်ဖက်၍ နေ့ရက်ကြာရည်အလီလီဟောပြခုံးမသော ဆရာအနေနှင့် အထွေထွေသောတပည့်အပေါင်းနှင့် အကြောင်းအားလျော်စွာ ရောက်လာကြသူများကိုပါ သတိပဋိနှစ်တရားကျင့်ပုံ၊ ကြီပုံ၊ အားထုတ်ပုံ အလုံးစုံကို အဟုန်ပြင်းပြင်းနှင့် ရွှေ့ကွင်းကမာန်သွွှေး၍ထွက်ခဲ့သော ကေသရာဇ်ခြင်းမင်းကဲ့သို့ ရဲတင်းသော အသံတော်ကို ထုတ်ဖော်ကာ “မကာယနာ အယံဘိက္ခာဝေ မရှိ” စသော ဘုရားဟောဖော် သတိပဋိနှစ် ပါ၌ဒေသနာတော်ကို သေချာရန် သဘောကျအောင်ဟောပြ၍ အမောကြီးမောရပါသော်လည်း တပည့်ရင်းချာမှ စ၍ ထိုစဉ်အခါက နာလိုသူကျင့်လိုသူကို မဆိုထားဘို့ အပြစ်မဆိုသူများကိုမှ မတွေ့ရှာ အမြင်အမျိုးမျိုးနှင့် (သူခိုးကလူဟစ်သလို) မရှိုးသောတရားဟု အများကိုဝေဖန်ကာ ရယ်ဖွယ်ရာအနေနှင့် အထွေထွေပြောင်လျှောင် ပြောဆိုကြသတဲ့။ (မှတ်ချက်။) ॥ ဆရာတော်ဘုရားကြီးက သတိပဋိနှစ်တရားကို ထင်ရှားသော မြန်မာ စကားများဖြင့် ဟောကြားသည်ကို အနီးနေဆည်းကပ်သူတပည့်များကပင် အမြင်များကာ တောစကား တောင်စကား မသင့်သောအားဖြင့် ပြောကြားကြ၏။ သို့သော် ထိုသို့ပြောကြားသူများသည် နောက်တစ်ချိန်၌ မိမိတို့သာအများဖြစ်၍ ဝန်ခံကြကာ တရားတော်ကိုနားရည်ဝသူများ ဖြစ်လာကြလေသတဲ့။)

နောင်တရာ် ဝမ်းနည်းကြပုံ

ဤနေရာ၌ ဗုဒ္ဓရှင်တော်ပေါ်ထွန်းစအချိန်အခါနှင့် အလားတူဟန်ကို အနည်းငယ်ဝေဖန်ပြရသော် ဗုဒ္ဓဖြစ်စက လောကြုံ ဗုဒ္ဓတွေပေါ်များလှ၍ လူအများမှာ ယုံများထွေရာဖြစ်လျက်ရှိရာ ဗုဒ္ဓအစစ်ကိုသော်လည်း ငှုံးနည်းယုံများလျက် တပည့်ရင်းချာလူယုံတော်ဖြစ်ကြသူ ပွဲဝိုင်းဦးသားတို့သည်ပင် အမြင်မှန်မရမိအချိန်က ယုံများကြလျက် အမြင်မှန်ရကြမှ ဗုဒ္ဓကို ယုံများများကင်းလွတ်၍ တပည့်ပိုပိုဝန်ခံကြပေသည်။ ဆရာတော်ကြီး၏ အနည်းနည်းဟောပြသော ကိုယ်ကျင့်တရားများကိုလည်း တပည့်ရင်းချာမှစ၍ ယုံများဖြစ်ကာ မိမိတို့

တရားရည်ဝလာသောအချိန်ဝယ် ရှေးယခင်က ထင်မှားခဲ့သောအရာများအတွက် နောင်တရကာ ဝမ်းနည်းလျက် ရှိကြလေသတဲ့။

မူလဘတီစွဲသတ္တိ

ဆရာတော်ကြီးသည် မူလဘတီ စွဲသတ္တိရှိသူဖြစ်ရာ မိမိ၏ သနားသောစိတ်ထားဖြင့် ဟောကြားပြသ ဆုံးမအပ်သောတရားကို လိုလားလိုက်နာ ကျင့်ကြံအားထုတ်လိုသူမပေါ်ပေါက်သေးသော်လည်း နောင်အရေးကို မျှော်တွေး၍ တဖည်းဖြည်းနားသွင်းသောအနေနှင့် နားရည်ဝဖြစ်ကြရန် တစ်စတစ်စဟောပြ၍လာရာ တစ်နှစ် လောက်ကြာခဲ့လေပြီ။ ဤသို့တစ်နှစ်တာမျှကာလကြာအောင် ဆွဲဆောင်၍ တစ်စတစ်စဟောပြပါသော်လည်း နာကြားရသူများ၏ အသိဉာဏ်၌ ထင်မြင်သေးနှပ် မဟုတ်အမှား ရယ်ဖွယ်ရာတရားလို့သာ မှတ်ထင်လျက် ရှိကြပေသေး၏။ သို့သော် ဆရာတော်ကြီးကား မလျော့သောလုံးလဖြင့် မဆုတ်မနစ်ဖြစ်ရမည်အမှန်ဟု စွဲသန်သန် အခြေမပျက်ဘဲ အချိန်ဆွဲ၍ ဟောမြှုတိုင်းဟောခဲ့လေသည်။

ဆွဲမျိုးများထံ စိတ်အကြံ

အစမူလဖြစ်သော အလယ်တောရအနောက်တိုက်၌ သတိပဋိန်လမ်းစဉ်ကို ကျင့်ရန်ကြံရန် စိတ်ရင်း မှန်နှင့် အတန်တန်ဟောပြည့်နှင့်ကြားသော်လည်း လိုက်နာကျင့်ကြံလိုသူများ မပေါ်ပေါက်သဖြင့် မိမိ၏မွေးရာ ဘတိဆွဲမျိုးများရှိရာသို့သွားရောက်ကာ ဉာဏ်အများကို တရားနှင့်ချို့မြှောက်ကယ်တင်ရန် စိတ်အကြံဖြစ်ခဲ့ လေသည်။ ဖြစ်ပေါ်လာသောစိတ်အကြံအလျောက် သွားရောက်ရန် သန္တိတွေန်ချမှတ်ခဲ့လေ၏။ ထိုအချိန်၌ ဥပမာဏရှိနှင့် ဓမ္မစစ်ရုံမျှမက နောင်တော်ပင်တော်စပ်သူဖြစ်သော မန်ကျိုးစုတောရကျောင်းဆရာတော် ဦးလက္ခဏာအား အိပ်မက်မြင်မက်သည်မှာ ဆင်ဖြူတော်တစ်စီး၊ မိမိ၏ထံနှီးခြေရင်း၌ ဝပ်စင်းကပ်ရောက် လာသည်ဟု မြင်မက်တော်မူသတဲ့။ ဤပုံမြင်မက်သောအခြင်းအရာကို ဦးလက္ခဏာသည် နှီးစပ်သူများအား မိန့်ကြားတော်မူခဲ့လေသည်။

မွေးရာဘတီရွာသွားပုံ

မွေးဖွားရာဘတီရှိ ဉာဏ်တစ်စုတို့အပေါ်၌ သနားစိတ်သက်၍ တရားရေစင်သွန်းဖျုန်းလိုသော ဦးနာဒရသည် မိမိ၏စိတ်အလျောက်ပေါ်ပေါက်လာသော ဆန္တတော်အတိုင်း မဆိုင်းမတွေ မွေးဖွားရာဘတီ ဖြစ်သော ကန်ကြီးကုန်းရွာသို့ကြ၍ ငှါးရွာ၏အရှေ့တည့်တည့် ကျောက်ပြတ်ကုန်းနေရာ၌ ကမ္မဋ္ဌာန်းကျောင်း ငယ်လေးတစ်ခုတည်းဆောက်ပြီး တစ်ကိုယ်တည်းကောစာကျင့်သုံး၍ ဆွဲမျိုးအားလုံးတို့အား သတိပဋိန်း

တရား၏အကျိုးများကို အကျယ်အားဖြင့်ဟောကြားကာ ကျင့်ပုံကြီးအားထုတ်ပုံများကို အတော်စုစုလေး မြန်မာသုံးဝေါဟာရများဖြင့် ထင်ထင်ရှားရှားထုတ်ဖော်ဟောကြားငြားလည်း ရှေးအခါက ဤလိုဟောပြသော အရာ မတွေ့ရ မကြားရ နားရည်ဝင်းမရှိကြသော ဆွဲမျိုးညာတိအပေါင်းအား ကျေနပ်အားရသဘောကျမှု မဖြစ်ဘဲ အလွှဲထင်ကာ ရယ်ဖွှာယ်ရှာတရားအနေနှင့် သွား .. သွားတယ်၊ စား .. စားတယ်။ ဝါး .. ဝါးတယ်။ မျို့ .. မျို့တယ်။ ဆို့ .. ဆို့တယ်။ တို့ .. တို့တယ်။ ဆိတ်... ဆိတ်တယ်လို့ပင် သောင်တင်ရေမရ ပြောင်လောင်ကာ ပြောဆိုကြသတဲ့။

မလျော်ရှက်ဖွယ် ပြက်ရယ်ကြသည်

ဆွဲတော် မျိုးတော် ချုစ်ကျမ်းဖော်တို့၏ မလျော်ရှက်ဖွယ်၊ ပြက်ရယ်လောင်ပြောင်ပြုကြသော အရာများကား ဤမျှသာမဟုတ်သေး။ “ဒီဘုန်းကြီးဟာ သူများမဟောတဲ့တရား ဟောလားဟောရဲ့၊ သူများ မပြတဲ့တရား ပြလားပြရဲ့၊ သူများမပေးတဲ့တရား ပေးလားပေးရဲ့၊ သူများမကျင့်တဲ့တရား ကျင့်လားကျင့်ရဲ့” စသည်ဖြင့် ရင်းချာခင်မင်သူ ညာတိအများကပင် အထင်တစ်မျိုးထင်ပြီး အဆင်မတည့်သော ကဲ့ရဲ့ပြစ်တင် အဆန်းထင် အမြင်များကာ ပြောကြခြင်းကလည်း မင်းကွန်းတစ်ရပ်လုံး အဆန်းဆုံးသတင်းဖြစ်လျက် ရှိလေသည်။ ဟောပြသောတရားသည် ဘုရား၏နှုတ်တော်ထွက် ရှေးရှိုးသက်သက်ဖြစ်သော်လည်း နာကြားရ သူများအဖို့ အစအဦးရှေးအခါက ကြားဖူးသောတရားအထူးဟူ၍သာ မှတ်ထင်လျက်ရှိကြပေသည်။ အစသော် ကား တရားသဘာဝနားရည်မဝယေး၍ အမြင်မှန်မရကြသော်လည်း နောင်ကာလှုံ့မှ အမြင်မှန်၍ နားလည် ကြလိမ့်မည်ဟူသော သဘောထားဖြင့် ဟောကြားမြှုပြုစွာသော သတိပဋိသန်လမ်းစဉ်ကို တွင်တွင်ကြီး ဟောပြလျက်ရှိလေသည်။

တည်တည်ကြီး မိန့်တော်မူပုံ

ဤသို့လျှင် ဖွားရာဇာတိရှိသည့် ပေါင်းဖော် ဆွဲတော်မျိုးတော် ချုစ်ကျမ်းဖော်တို့အား သနားငဲ့ညာ ချုစ်လှစာပင် သတိပဋိသန်လမ်းစဉ်ကို တွင်တွင်ကြီး ဟောပြနားချွဲပါသော်လည်း သဘောကျသူမပေါ်ထင်ဘဲ အပြစ်တင်စကားပြောကြားပုံများကို အမြှုမပြတ် ဆည်းကပ်လုပ်ကျွေးသူ လူယုံတော်တပည့်တစ်ယောက်က “အရှင်ဘုရားကို ဒီဘုန်းကြီးဟာ အဆန်းထွင်ကာ သူများမဟောတဲ့တရား ဟောလားဟောရဲ့။ သူများမပြတဲ့ တရားပြလားပြရဲ့၊ သူများမပေးတဲ့တရား ပေးလားပေးရဲ့။ သူများမကျင့်တဲ့တရား ကျင့်လားကျင့်ရဲ့” စသဖြင့် လူရှင်အများ ကဲ့ရဲ့သောအားဖြင့် ပြောကြားနေပါပြီဘုရားဟု နားတော်အရောက်လျော်စွာသားသည်ကို သည်းခံသောစိတ်နှင့် အမြှုလျှင်ကျင့်သုံးတော်မူလေ့ရှိသော ဦးနာရဒသည် ပြီးချင်သောမျက်နှာတော်

အမူအရနှင့် အေး ... သူတို့ပြောတာဟုတ်သက္ကယ့်ဟု တုံ့ပြန်ကာ အနဲ့မောဒနာပြုး ဆက်လက်၍ မိန့်ကြားတော်မူသည်ကား “သူတစ်ပါး မဟောသေးသောတရားကိုဟောမှ နာသူများမှာ မနာရဖူးသေးသော တရားကို နာရတာပါက္ခယ့်။ သူတစ်ပါး မပေးသေးသောတရားကိုပေးမှ လိုချင်သောသူမှာ သူတစ်ပါးမရသေး တဲ့တရားကို ရတာပါက္ခယ့်။ သူတစ်ပါး မကျင့်သေးတဲ့ တရားကိုကျင့်မှ သူတစ်ပါးမသိမဖြင့်သေးသော တရားကိုသိမြင်ရပြီး အကျိုးထူးများခံစားရတာပါက္ခယ့်” ဟု တည့်တည့်ကြီးမိန့်တော်မူလိုက်လေသတဲ့။ အတုယူဖွယ်ကောင်းလှသော အဖြေမိန့်ခွန်းတော်ဖြစ်လေသည်။

ထင်ကြေးမပေါက် နောက်ဆုတ်ရပုံ

မွေးဖားရာဇာတိဖြစ်သော ကန်ကြီးကုန်းရွာ၏အရှေ့ဘက် ကျောက်ပြုတ်ကုန်းတောရကျောင်း၌ သီတင်းသုံးလျက် အားက်ဘက်မှတော်စပ်ကြသော ဉာဏ်အပေါင်းနှင့် အကြောင်းအားလျော့စွာရောက်လာ သူများအား မေတ္တာစိတ်အရင်းထား၍ ဝဋ်ခုက္ခမှလွှတ်မြောက်နိုင်သော သတိပဋိဌာန်အကျင့်တရားကို ဗွားများ အားထုတ်ကြရန် ကုညီစောင့်ရောက် ကယ်မသောအားဖြင့် ဟောကြားပြသပေးဝင်သော်လည်း နှစ်သက် သဘောကျ လက်ခံသူဟူ၍ တစ်ဦးတစ်ယောက်မျှမပေါ်ပေါက်သဖြင့် ဂူကလေးချောင် အလယ်တောရ မူလတရားပြရာ အနောက်တိုက်သို့ပင် ထင်ကြေးမပေါက်ဘဲ နောက်ဆုတ်ပြန်ခဲ့ရလေသည်။

အမြဲမကွာ တိုက်တွန်းဟောကြားပုံ

ဘုရား၏သာသနာမြတ်သည် ခေတ်ငါးရပ်ဆက်စပ်ကာ လည်လျက်ရှိရာ ယခုအချိန်အခါသည် ဝိမ့်တို့ယူကော် အစပြန်၍လူည့်ခဲ့သဖြင့် ပဋိပတ်အကျင့်တရားများ ထွန်းကားရန်ဖြစ်လျက် ခေတ်မစားသေးမိ အလိုလိုဟောပြ၍ သဘောကျနားလည်သူ မများသေးသော်လည်း (မသိသူကျော့သွား၊ သိသူဖော်စား) လောကစကားအလျောက် မဖောက်မပြန်သော တရားမှန်ကား ပညာရင်ထိုက်သူများ၌သာ တန်ဖိုးရှိသဖြင့် သိသူထိုက်သူများပေါ်လာလိမ့်မည်ဟူသော ထင်မြုင်ယုံကြည်ချက်ချကာ တစ်နေရာမှတစ်နေရာသို့ အခွင့် အကြောင်းအားလျော့စွာ အဆင်ပြောင်းလျက် ကောင်းမြတ်သောသာသနာရေးလမ်းစဉ်ကို လေးစားကျင့်ဆောင် ခဲ့ရှု၌ အချိန်အတော်ကြာခဲ့လေပြီ။ မွေးရာဇာတိမှဆုတ်ပြန်ခဲ့၍ အလယ်တောရအနောက်တိုက်၌ ရှေးယခင် နည်းတူပင် သတိပဋိဌာန်ကျင့်စဉ်ကို တပည့်ရင်းများနှင့် ရောက်လာတိုင်းသောပုဂ္ဂိုလ်များအား အမြဲမကွာ တိုက်တွန်း ဟောကြားလျက်ရှိလေသည်။

ချောင်အရပ်ရပ်၌ ပုံနှုန်းလျက်

ကြီးသောဆန္ဒ မလျော့သောလုံးလဖြင့် ယောက်ဗျားမြတ်စေနည်ကြီးပီသော ဦးနာရာသည် အများမကြိုက် သော်လည်း ထိုက်သူပန်အနေနှင့် အခြေမပျက်ဟောလျက်ရှိသော ငှါး၏သတိပဋိဌာန်အကျင့်တရားသည်ကား မင်းကွန်းဌာနနှင့် မွေးရာဇာတိအစရှိသော တော့တောင်ချောင်အရပ်များသို့ ပုံနှုန်းကျော်ကြားလျက်ရှိနေလေသည်။

ထိအချိန်အခါ၌ ဝိမ္ပားလုပ်ကောင်းမြှင့်၍ လွတ်မြောက်ရန် ဝိပသုနာအကျင့်တရားများ ဖော်ထုတ်လျက် တစ်စတစ်စ လိုလားကြသူများပေါ်ပေါက်ခဲ့သော်လည်း ရှေးအစဉ်က တစ်စုံတစ်ယောက်မျှ ဤသို့သတိပဋိနှင့်တရားကို အားထုတ်ရသည်မှာ မကြားစူးများ ထူးချွဲနေသော မှတ်ကျင့်တရား အားထုတ်နည်းဖြင့် မူချွဲကန် အမှန်သံသရာမှ လွတ်မြောက်နိုင်သောအကျင့်ဟူ၍ကား အများနားမလည်နိုင်ကြပေ။ သတိပဋိနှင့် လေးပါး အကျင့်တရားကို ဤပုံးပုံးမှတ်ခဲ့သည် အားထုတ်ရသည်ဟု ဘယ်ကာလဘယ်အခါကမှ မကြားဖူး၊ မနာဖူး၊ မကြားဖူးကြသောကြောင့် အားထုတ်ရန်ဝေးစွဲ နာကြားရမည်သော်မှ မလိုလားကြဘဲ ရှောင်လွှဲတိမ်းဖယ်၍ သွားကာ ရယ်ဖွယ်ရာသာဟု မှတ်ထင်ကြလေသည်။

မြန်မာရာဝင် ယခင်အဆက်ဆက်

မြန်မာရာဝင် ရှေးယခင်အဆက်ဆက်မှ ဗုဒ္ဓဘာသာမြန်မာအမျိုးသားများ၏ ကျက်သရေဆောင် ဂုဏ်ရောင်ပြောင်ခဲ့ပြီး ယခုပြည်ထောင်စုအစိုးရခေါ်မြှုပ်လည်း အခေါင်ထိပ်သီး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ထူးဂုဏ်ထူးတို့ဖြင့် အမွန်အော်ခံပူရရှိသူအရှင်မြတ်များ၏ သီတင်းသုံးနေထိုင်ရာငွာန၏အဖြစ်ဖြင့် တင့်တယ် လျက်ရှိသော မန္တလေးမြို့ကြီး၏အနောက်မျက်နှာ စိမ်းရောင်စိုလျက်တောင်ညီမြိုင်းမြိုင်း ဧရာဝတီနာမည်ကျော်ဟီး မြစ်မကြီးရစ်စိုင်း၍နေသော စစ်ကိုင်းမင်းကွန်းငွာနကြီးကား အသီးသီးသောမြို့ရွာအော်များမှ စိတ်အေးစွာနေလို သူများလာရောက်ကာ ထိုထိုဆရာများထံ ဆည်းကပ်လျက် ဥပုသ်ရက်ရည်ကျင့်သုံးသူအချို့နှင့် အချို့ကား ခေါင်းတုံးရိတ်ကာ ဝါသနာပါရာ သီလရှင်ရသေ့မများပြုလုပ်၍ ခပ်ကုပ်ကုပ်တရားကျင့်သူများနှင့် သင့်တင့်သော စာပေများကို ကြိုးစားကြသူများသည် ရှေးအစဉ်အလာမှစ၍ ယခုတိုင်ခေါ်မတိမ်ခဲ့ပေ။ ဤသို့နေထိုင်ကြသူ ပုဂ္ဂလိအစားစားတွင် အကျင့်တရားလိုလားသူများလည်း ပါဝင်ခဲ့ပေ၏။ တစ်နေ့သော် မန္တလေးမြို့ သူရဲ့သွေးမှ လာရောက်၍ ရက်ရည်ဥပုသ်စွောင့်ကြသော ပွဲစာကြီးဦးသစ်နှင့် ပွဲကတော်ဒေါ်ကျော် နေ့းမောင်နှုန်းသီးသားတို့ သည် ရှာလေးချောင်အလယ်တောာရှိုးနာရာဒုထံ ခိုဝင်ဆည်းကပ်၍ သတိပဋိနှင့်လေးပါး အားထုတ်ပုံးတရားများ ကိုနာကြားကြရာ မိမိတို့၏ဘဝပါရမိစုံညီတူမျှ သဘောကျနှစ်သက်ကြသောကြောင့် နာရုံမျှဖြင့် အားရတင်းတိမ် ခြင်းမရှိဘဲ အားထုတ်ကျင့်ကြရန် သဒ္ဓိစိတ်ဓာတ်ဖြစ်ပေါ်ကြကာ ဆရာတော်အား ကျင့်ကြံအားထုတ်ရန် လျောက်ထားတောင်းပန်ကြသော ဆရာတော်ဘုရားက သတိပဋိနှင့်မြှုပ်လာသော လူရှိယာပထပ္ပါ နှင့် သမ္မဇာပ္ပါ နှစ်ဖြာရောယူက်ကာ ရပ်ပိုင်းဆိုင်ရာ အားထုတ်ပုံးများကိုမှတည်၍ ဦးစွာများများအားထုတ်ပုံးကို သေချာကန် ဟောညွှန်ပြခဲ့လေသည်။ (မှတ်ချက်။ ။ ဆရာတော်ဘုရားကြီးသည် လာရောက်အားထုတ်ကြသော ယောဂါများအား ရပ်ပိုင်းဆိုင်ရာအားထုတ်စဉ်ကိုသာ ဦးစွာများများ အားထုတ်စေခဲ့၏။ ရပ်ကမ္မဋ္ဌာန်းအစဉ်

အလေ့အလာထင်သော် နာမ်တရားအစဉ် အဘရုပြုလျက် အလိုလိုထင်စေခဲ့၏။ ဝိသုဒ္ဓမဂ်၏ ရူပမေး
သမ္မသီ တဗုံဟူ၍လည်းကောင်း၊ နာမ် သယမေးပါကဋ္ဌဟောတိ ဟူ၍လည်းကောင်း အတိအလင်းမိန့်လျက်
ရှိသော အဋ္ဌကထာစကားနှင့် ကိုက်ညီစွာ ညွှန်ပြတော်မူလေသည်။)

ဘဝပါရမီ တညိုဆည်းပုံ

ဤသို့လျင် ဘဝပါရမီ တူညီဆည်းပူး ပုဂ္ဂိုလ်ထူးအနီးမောင်နဲ့နှစ်ယောက်တို့သည် ဆရာတော်ညွှန်ကြာ သော တရားအလျောက် သဒ္ဓိစိတ်တွေပို့မောက်ပြီး ဝမ်းမြောက်ဝမ်းသာ ဟောပြတိုင်းလိုက်နာကျင့်ကြံအားထုတ်ကြရာ တစ်ခါတစ်ရုံဆရာတော်ဘုရားက တရားအစဉ်ကို မြန်မာစကားနှင့်ပင် ပေါ်လွင်စွာ လှမ်းဆဲခဏ လှမ်းတယ်မှတ်၊ လှမ်းတိုင်း၊ လှမ်းတိုင်း၊ လှမ်းတယ်မှတ်၊ ရပ်ဆဲ၊ ထိုင်ဆဲ၊ လျောင်း(အိပ်)ဆဲ စသည်နည်းတူမှတ်ရမည်။ ဤသို့စသဖြင့် အခွင့်အရေးကိုကြည့်ပြီး နည်းညွှန်ဟောပြသည်ကို သဘောကျနားလည်လျက် အဆက်ဆက် နေ့မပျက်ရက်မပျက် နှစ်သက်ယုံကြည့်စွာအားထုတ်ကြပေသည်။ ပါရမိရင်နှစ်ဦးတပည့်ထူးတို့၏ ကြမ့်အမှုအရာ ရပ်လက္ခဏာများကို အမြဲမကွာ ကြည့်ရှုပြပြင်လျက်ရှိသော ဆရာတော်သည် တစ်ရုံတစ်ခါ၌ ထင်မြင်တွေရှိပုံများကို ဝေဖန်ဆုံးဖြတ်ကာ မကြာမကြာ ယောကိုများ၏ အမှုအရာကို ထောက်ထားပြီး စောင့်ရှောက်ပြပြင်ခဲ့လေသည်။

မမားအောင် ပြုပြင်လျက်ရှိပဲ

ယောကိများ၏ အမှုအရာလက္ခဏာကို အမြဲမက္ခာကြည့်ရှုစောင့်ရွောက်လျက် ထင်ချက်ပေါ်ပါက်သော သဘာဝအမြင်များကိုလည်း ဒေသနာတော်နှင့်ညိုနိုင်းကာ အဘက်ဘက်မှ ခိုင်လုံသောအရာများကိုသာ ဟောကြားညွှန်ပြခဲ့ရာ တစ်ရုံတစ်ခါ့၌ ယောကိများအား အောက်ပါအတိုင်းဟောကြားခဲ့ပေ၏။

(က) ဖြစ်အောင်လဲမပြနဲ့၊ ပျက်အောင်လဲမပြနဲ့၊ ဖြစ်တာပျက်တာလ သိပါစေ။ (ခ) ဖြစ်အောင်ပြတော့ လေဘာ၊ ပျက်အောင်ပြတော့ ဒေါသ၊ ဖြစ်တာပျက်တာကိုမသိတော့ မောဟဟူ၍ သိသာထင်ရှားသော အသုံးများဖြင့် ဟောကြားလေ့ရှိပေ၏။ ဤသို့ပေါ်လွင်ထင်ရှားသောအသုံးများဖြင့် ဟောကြားဆွန်းပြနေသည်ကို ယုံကြည်လေးနက်နှစ်သက်သော စိတ်အစဉ်နှင့် တရားခွင့်း ဝင်ရောက်အားထုတ်လျက်ရှိသော ယောဂါများသည် တစ်ရုံတစ်ခါ လေးလေးနက်နက် တက်ကွဲသောစိတ်အစဉ်အား ထင်ရှားသောအာရုံများနှင့် တွေ့ကြိုကာ အရာရာချိန်ဆုံး သဘာဝနှင့်ဒေသနာလျော်စွာဝေဖန်၍ ယောဂါ၏သန္တာနှင့် ဉာဏ်ထင်ချက်မှန်မမှန်၊ အတန်တန် စိစစ်လေ့ရှိသော ဆရာလုပ်သူဦးနာရဒသည် မိမိ၏တပည့်များကို မမှားအောင်ပြပြင်လျက်ရှိလေသည်။

သတိမလပ် မှတ်နေရသောတရား

ရျေးပါရမီအလျောက် ပေါ်ပေါက်သော ယုံကြည်မှန်င့် ဆရာဟောပြာမှုမြှင့် သဘောကျကျေနပ်မှုကိုပါ ပေါင်းစုသော အင်အားထုကြီးဖြစ်ကာ သတိမလပ်မှတ်နေရသော တရားများကို ဦးစွာပထမအားထုတ်ကြသော ဦးသစ်-ဒေါက္ခာ နှစ်ဦးသောနေးမောင်နှံတို့သည် ဘဝရျေးကံ ကူညီဖန်၍ အမှန်တရားသဘောများကို ဉာဏ်အားထင်ထင် တွေ့မြင်သိရှိကြလေသောကြောင့် တရားပေးဆရာတော်၏ ကျေးဇူးများကို လျှောက်ထား၍ မျှမကုန်အောင် ယုံကြည်စွဲမှတ် ကျင့်အပ်သောတရား၏လည်း မှချေကန်အမှန်ဖြစ်သည်ဟု ပိတိဂျိုင်းဖိတိအိဖြစ်လျက် နှစ်သက်သောစိတ်အစဉ်ဖြင့် အမြဲပင်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပြောမယုံကြုဖူးမှသိဟူသောစကားကဲ့သို့ တရားတော်မြတ်၏ထူးခြားသောအရာသာကို ကိုယ်တိုင်တွေ့ကြခံစားကြရလေသည်။ ဤဘွင် ဦးသစ်-ဒေါက္ခာ၏ (မန္တလေးမြို့မြောက်ပြင်သူရဲရွေးရပ်မှ) ပွဲစားပွဲကတော်ကြီးတို့ နေးမောင်နှံကား ဘုရားလက်ထက်က ပဋိဝရိုင်းဦးအလား၊ ဆရာတော်ဘုရား၏ ဒီဝရိုင် ၂-ဦးသား ၏ခို့ထိုက်သည့် တပည့်ဦးများဖြစ်ကြလေသည်။ (မှတ်ချက်။။။ သတိပဋိသန်လမ်းစဉ်မှတ်၍ အားထုတ်ရသောအကျင့်ကို အများက အများဟန်ယူဆလျက် ရှုက်ဖွယ်ပင်ပြောင်လျှောင်နေကြသည်ကို ပမာမထားဘဲ နင်လားငါလား တကယ်တမ်းကြီးစားကြသော ဦးသစ်-ဒေါက္ခာတို့သည် မင်းကွန်းဌာနဆရာတော်ကြီး၏ တုန်လှပ်ချောက်ချား ယုံမှားခြင်းကင်းသော အစိုးဆုံးတပည့်များ ဖြစ်ကြသတဲ့။)

တပည့်ဦးတွေ ဌာနဗြိုင်း

ဆရာတော်ဘုရားသည် ခွဲသတိရှိရှိနှင့် မိမိ၏စွမ်းရည်ကိုယုံကြည်ကာ မနေမနားကြိုးစားခဲ့ရာ ကာလ အတော်ကြာလျက် ပွဲဦးထွက်တပည့်များပေါ်ပေါက်ခဲ့သည်ကား မန္တလေးမြို့မှ ဦးသစ်-ဒေါက္ခာနေးမောင်နှံတို့ ဖြစ်ကြလေသည်။ ထိုပါရမိရှင်နှစ်ဦးတို့သည် ရတနာသုံးပါးဆရာသမားနှင့် မိမိတို့တွေ့မြင်သိရှိထားသော တရားများကို ယုံမှားခြုံဟလုံးဝမရှိ ဝိစိကိစ္စလွှာတ်ကင်းအသိရှင်းကား ခိုင်မြောက် ဥပါသကာဥပါသကို အဖြစ်ချိတည်ရှိကြလေသည်။ ဤသို့ မင်းကွန်းဌာနပင်ဖြစ်လင့်ကစား ထိုက်သူပန် ပုံဟန်စကားအတိုင်း မန္တလေးမြို့မှလာရောက်၍ သွေးဦးပေါက် ပေါ်ထွက်သောဦးသစ်-ဒေါက္ခာတို့သည် မိမိတို့သိမြင်ရရှိထားသော တရား၏သန္တိကုတ် ပြည့်စုံလုံးလောက်မဖောက်မပြန် အမှန်ထင်ထင်တွေ့မြင်ခံစားရသော အဖြစ်သနစ်များကို ဝမ်းသာအားရဖြစ်ကာ ဆရာတော်အား ကြောင်းစုံခြင်းရာအဖြာဖြာကို ရှိသေစွာလျှောက်ထား၍ မိမိတို့၏ နေရပ်ဌာနသို့ပြန်ကြပြီး နိုးစပ်သူများအား တရားသဘော၏ ပြောပြ၍မကုန်နိုင်သောဂုဏ်များကို အဖုံ့ဖုံးဝမြောက်ဝမ်းသာပြာကြားကာ အားထုတ်ရန်ကိုပါ အထွေထွေတိုက်တွန်းနှီးဆော်ကြလေသည်။ ဤသို့ တရား၏ဂုဏ်တော်များကိုထုတ်ဖော်ကာ (ဇဟိပသိကော)လာပါရှုပါ အားထုတ်ကြည့်စမ်းပါ ဟူသော

အဖြာဖြာတိက်တွန်းမှုတို့ကြောင့် ဦးညွှန်ဆိုသူဒါယကာတစ်ယောက်သည် နောင်တော်ဦးသစ်၏ တိုက်တွန်း ဆုန်ကြားချက်ဖြင့် မန္တလေးမြို့မှထွက်ခဲ့ပြီး အနောက်ဘက်ဖြစ်သော မင်းကွန်းဌာနရှုလေးချောင် အေတာင်နံကျောင်း ဆရာတော်ဘုရားထံ လာရောက်၍ သတိပဋိနှင့်လေးပါးတရားအားထုတ်ရန် လျှောက်ထားတောင်းပန်ပြီး ပေးသောနည်းအတိုင်း မဆိုင်းမတွေ သမ္မပ္မာန်လုံးလဖြင့် နေ့ည်မခြား နာရီမိနစ်မလစ်ရအောင် ကျင့်ဆောင် အားထုတ်လေသော မကြာမိပင် သဘာဝအမြင်မှန် ဝိပဿနာဉာဏ်ပေါ်ပေါက်၍ ဝမ်းမြောက်ဝမ်းသာ ယုံကြည်စွာ ကျေန်ပူရသော ဥပါသကာဘဝနှုံး တည်ရှိလေသည်။

တစ်ခုစီ တစ်ခုစီ ပုလဲသီလလို

ဤသို့ သတိပဋိနှင့်အလာ အပွဲမာဒလမ်းစဉ်ကို အမြဲပင် တိုက်တွန်းသွေ့ကြားလျက်ရှိရာ အခါတစ်ပါး ရွှေကျင်ရေတိဖြစ်၍ ဖြူးမြို့၌ အိုးအိုမ်နှင့်တကွ စီးပွားရေးအခြေအနေအရ လောကရေးရာလျော်စွာနေထိုင်ရ ပေသော ဒါယိကာမကြီးတစ်ဦးသည် ပါရမိအကြောင်းအားလျော်စွာ စိတ်ထားပြောင်း၍ နောင်ကောင်းကျိုး ရည်ရွယ်ပြီး တစ်ကိုယ်တည်း မင်းကွန်းဌာနသို့လာရောက်ကာ ဥပုသ်ရက်ရှည်ဆောက်တည်လျက် သင့်လျော်ရာ တရားများကိုလည်း ဆရာသမား၏နည်းလမ်းအရအားထုတ်ခဲ့ရာ ရက်လကြာသော်လည်း လိုဂျာခရီး မိမိ၏ ဆန္ဒ ကျေန်ပူမှုမရသဖြင့် သင့်လျော်စွာသော သီတင်းသုံးဖော်များအား တစ်ဆင့်စကားတစ်ဆင့်ကြားဖြင့် တရားသတင်းများ စုစုများမြန်းမေးမြန်းနေရာ တစ်ချိန်သော ဂူလေးချောင်အေတာင်နံဆရာတော်၏ မင်္ဂလာက်ဖို့လုပ်ဟန် နို့ဖို့လို့ အမှန်ရနိုင်သော ဇကာယနမင်္ဂလာ တစ်ကြောင်းတည်းတစ်ခုတည်းမလွှဲနိုင်သော ခရီးဖြစ်သော သတိပဋိနှင့်လေးပါး အပွဲမာဒအကျင့်တရားကို သွားရောက်နာကြားရာ မိမိစိတ်၌ သက်ဝင်ယုံကြည် အားထုတ် မည်ဟူသောဆုံးဖြတ်ချက်ဖြင့် ဆရာတော်ထံခွင့်ပန်လျောက်ထားရာ ဆရာတော်သည် ဦးသစ်၊ ဒေါ်ကျော်တို့အား ဟောသော တရားလမ်းစဉ်ကို ပေါ်လွင်ထင်ရှုံးသော အရပ်သုံးစကားများဖြင့် အားထုတ်ရပုံးအလုံးစုံကို သတိပဋိနှင့်ပါ့မြို့တော်လာသည့်အတိုင်း ကူးပို့ယာပထပ္ပါယာ သမ္မပေြောပ္ပါယာ တစ်ရုံးတစ်ခါတွင် တစ်ခုစီ တစ်ခုစီ ပုလဲသီကုံး သလို အဖုံ့ဖုံးဟောပြလေသည်။

ခိုင်မြေသောဥပါသကို သီလရှင်ကြီး

ဤသို့ဆရာတော်ဘုရား၏ ဟောကြားသော သတိပဋိနှင့်လေးပါးအကျင့်တရားကို စိတ်ဝင်စားလျက် နေ့ရက်ရှည်စွာနာရီမခြား မအားမလပ် အထပ်ထပ်အဖန်ဖန် ခွဲသန်သန်အဟုတ် နောက်မဆုတ်ဘဲ အမြတ်များထုတ်လေရာ တစ်ရုံးတစ်ခါ ဆရာတော်ဒေါ်ယူရှုံးစံဆေးမေးမြန်းလေသည်။ ယောက်၏ကြမ့်နှင့်ရှင့်ကို ထောက်ချင့်လျက် အဘက်ဘက်မှုစောင့်ရှုံးကြပ်ပြုပြင်ကာ တစ်ရုံးတစ်ခါတွင် ဒေသနာတော်၏အစဉ်ကို မြန်မာစကားပြင်နှင့် အဆင့်ဆင့်ပိုင်းခြား၍ ကဲ့ပြားနားလည်ရန် ဝေဖန်ဟောပြခဲ့ပေ၏။

ဤနည်းဖြင့် အသီးသီးသောယောဂါတပည့်များကို စိမိနှင့်အလားတူ အမြင်မှန်ရယူစေလိုသော စိတ်ထားဖြင့် ဟောသော ဆရာတော်၏နည်းအတိုင်း လိုက်နာကျင့်ကြံထားထုတ်လျက်ရှိသော ဖြူးဒါယိကာမကြီးသည် ထန်သည်းသောလုံးလဖြင့်ကြိုးစားလေရာ မကြာမိပင် အခွင့်သင့်အခါကြဲ ရျေးပါရမိကံဟန့်တို့က အလုံးစုံကူညီ ဖေးမကြသောကြောင့် ပါရမိရှင်ပိုလွှာ သဘာဝညာဏ်ထက်သန ကဲမောက်အမြင်မှန်ရောက်ခဲ့သဖြင့် ဝမ်းမြောက် လွှာ ပီတိအော်ဖြေလျက် သာသနာတော်၏အောင်ရိပ်သို့ စိတ်ချချခိုဝင်ကာ လူဝတ်ကြောင်ဘဝမှ သီလရှင်အဖြစ် ပြောင်း၍ သူတော်ကောင်းတို့လမ်းစဉ်ကို မိမိညာဏ်အမြင်ရောက်သလောက် အထောက်အပံ့ပေးခဲ့သော သာသနာရေးတာဝန်ဆောင်တစ်ဦးအနေနှင့် အသက်-ငွေအရွယ်မှစတင်၍ အသက်-ငါနှစ်တိုင်တိုင် ခိုင်မြော ဥပါသီကာသီလရှင်ကြီးအဖြစ်ဖြင့် တည်သွားလေသည်။

(မှတ်ချက်။ ॥ ဆရာတော်ကြီးထံမှ လူဝတ်ကြောင်ဘဝနှင့်တရားယူအားထုတ်၍ သဘာဝညာဏ် အမြင်မှန်ရှု သီလရှင်ဘဝသို့ပြောင်းခဲ့ပြီး (နောင်ခေတ်၌) ဆရာကြီးဒေါက်သလဟု မော်လမြှင့်မြှေ့တွင် ထင်ရှားခဲ့သူပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်လေသည်။ ထိုဆရာကြီးဒေါက်သလကို ဦးမြတ်ကျော်ရေး ကျမ်းစာများ၏ အထွေထွေပါဝင်လျက် ဂုဏ်တင်ခဲ့လေသည်။)

ကဉာဏ်ကွင်း ဦးခင်

ကဉာဏ်ကွင်းမြို့မှ ဦးခင်ဆိုသော ဒါယကာတစ်ယောက်သည် အကျင့်တရားဘက်တွင် အဆက်ဆက် အထုံးဝနာပါသူဖြစ်ခဲ့၍ မရမနေသေပေစေ စိတ်ထားဖြင့် မရပ်မနားလုညွှေ့လည်ကာ တစ်နေရာမှတစ်နေရာ သို့ရွှေ့ပြောင်းလျက် ကိုယ်ကျင့်တရားရှာ (ဆရာရှာ) ထွက်လာရာ စစ်ကိုင်းတောင်တစ်လျောက် ချောင်စဉ် လျောက်၍ တရားစခန်းထောက်လှမ်းစုစမ်းခဲ့ရာ နောက်ဆုံး၌ မင်းကွန်းဌာနသို့ရောက်၍ တရားစနည်းနာ လျက်ရှိလေသည်။ ထိုအချိန်အခါက မင်းကွန်းဌာန၌ နေထိုင်ကြသူများသည် သတိပွဲနှစ်လေးပါး၊ အပွဲမာဒ အကျင့်တရားကို မှတ်၍မှတ်၍အားထုတ်ရသည်ဟုသော ဇော်ဝါဒ်ဘုန်းကြီး၏ ညွှန်ကြားပြသသောနည်းကို အဆန်းကြီးပြုလုပ်ကာ ဝေဖန်နေကြလေသည်။ အောက်မြို့အောက်ရွာမှ ဝါသနာပရွှေ့တို့ကြောင့် ရောက်လိုရာ ရောက်စေတော့ဟု မလျော့သောလုံးလနှင့်ထွက်ခဲ့သော ဒါယကာဦးခင်သည် ထိုထိုလူများ၏ ပြောစကားကို နားထောင်ကာ ဤအရာကား မိမိတွေ့ရှိခဲ့သမျှသောတရားတို့တွင် သတိပွဲနှစ်လေးပါး မှတ်၍အားထုတ်ရသော တရားဟူ၍ မကြားဖူးမတွေ့ဖူးခဲ့ပေ။ ဤသို့မကြားဖူးမတွေ့ဖူး၊ ထူးတဲ့တရားကို သွား၍၍စုစမ်းမည်ဟူသော စိတ်ထားဖြင့် တစ်ဆင့်မှတစ်ဆင့်သို့ ခရီးစခန်းမေးမြန်း၏လာရာ လျှော့စွာပင် ဇော်ဝါဒ်ကျောင်းဆရာတော်ထံသို့ ခိုဝင်ကပ်ရောက်မိလေသည်။ ခိုဝင်ကပ်ရောက်မိရာ အညွှေ့သည်တို့ ဝဲဗျားသီရိရန် လျောက်ဖွယ်စကားများကို စဉ်းစား၍လျောက်ထားပြီး ဆရာတော်ဘုရား၏သတင်းများကိုလည်း တပည့်တစ်ဆင့် ကြားခဲ့ပြီးဖြစ်၍

အနည်းငယ်မျှသောတရားများကို တပည့်အား သနားသဖြင့်ခီးခြောမိန့်ကြားတော်မူပါဘူရားဟု ရိုသေစွာ လျောက်ထားတောင်းပန်သည်ကို (ကွမ်းသီးကြိုက်တောင်င့်ပို့) လူတို့၏စကားပုံလို အလိုလိုဟောချင်လျက် ဖြစ်နေသောဆရာတော်သည် ဟောနေကျအေသနာ သတိပဋိနှစ်လာအပွဲမာဒလမ်းစဉ်ကို ပေါ်လွင်သောမြန်မာသုံး စကားများဖြင့် ထင်ရှားအောင်ထုတ်ဆောင်ဟောပြုလိုက်ရာ သဘောကျနှစ်သက်လျက်ရှိသော ဦးခင်သည် ပါရမီစရိတ်နှင့်အခိုက်သင့်ကြံး ပိတိဟုန်တက်ကြ၍ လျောက်ထားပြန်ပုံကား တပည့်တော်အား အစဉ်သနား သဖြင့် အကျင့်တရားများအားထုတ်ရန် အခွင့်သနားတော်မူပါဘူရားဟုလျောက်ထားသည်ကို သင့်လျှော့စွာ စီစဉ်၍ တရားခွင့်သို့သွင်းကာ သူဒ္ဓဝိပသုနာယာနိကလမ်းစဉ် သတိပဋိနှစ်ပါဌိုတော်လာ ဝိပသုနာအားထုတ်ပုံ များကို ရှေးယောကိများနည်းတူပင် အစမှအဆုံး နိဂုံးချုပ်ဟောပြတော်မူလေသည်။

ပွဲဇ္ဈာဝမျိုးကို စိတ်တစ်မျိုးပြောင်းပုံ

ဘဝအဆက်ဆက်မှ မပျက်တမ်းထုခဲ့သော ပါရမီအဟုန်တို့က အစွမ်းကုန်တိုက်တွန်းနှီးဆော်ချက်တို့ ကြောင့် အထက်အညာသို့တရားရှာလာခဲ့သော ဦးခင်သည် ဆရာတော်အရှင်မြတ်၏ညွှန်ကြားအပ်သော သတိပဋိနှစ်အပွဲမာဒလမ်းစဉ်ကို စိတ်ဝင်စားကာ ဟောကြားသောအတိုင်း မဆိုင်းမတွ ထက်သန်လှသောဆန္ဒဖြင့် ဝိရိယကူမ၍ မရမနေ ကြိုးစားအားထုတ်ခဲ့လေရာ တစ်ရက်မှတစ်ရက်သို့ကူးပြောင်းလျက် အဆက်ဆက် နေ့ရက်မကွာ ၃-လလောက်ကြာခဲ့သော ဝိပသုနာဉာဏ်စဉ်အလျောက် မဖောက်မပြန် အမှန်ထင်ထင် သိမြင်ပိုင်းခြားသော သဘာဝတရားတို့ကို အလိုဆန္ဒစိတ်တိုင်းကျ တွေ့မြင်ရသည်ဖြစ်၍ နှစ်လများစွာ အားထုတ်၍လာရာတွင် ယခုမှပင် လိုအင်ဆန္ဒစိတ်တိုင်းကျဖြစ်ရလေပြီဟု စိတ်ကြည်ရှင်ပုံ နှစ်သက်ဝမ်းမြောက် ခြင်းဖြစ်ရကား အများနှင့်မတူ ငါတစ်မှုလူဖြစ်ရကျိုးနံပါးပြီဟူသောဆုံးဖြတ်ချက်ချကာ သာသနာတော်၌ခိုဝင်ရန် ပွဲဇ္ဈာဝမျိုးသို့ စိတ်တစ်မျိုးပြောင်းလျက် ဖြစ်မြောက်ရန် စိတ်အကြံပြုမိလေသည်။

အပွဲမာဒတရားကို ကြိုးစားအားထုတ်ရန်

ဦးခင်သည် သဘာဝရပ်နာမ်တို့၏ ဟုတ်မှန်သောလက္ခဏာကို အမြင်မှန်ရကာ ဆရာတော်ဘူရားထံ သွားရောက်၍ မိမိဉာဏ်အား ပေါ်ပေါက်တွေ့မြင်သောအခြင်းအရာကို ဟုတ်မှန်စွာလျောက်ထားပြီး နေရပ် သို့ပြန်ရန် ခွင့်ပန်ကန်တော့ကာပြန်ခဲ့ရာ မြို့လှယ့်အရောက် ရှေးအခါကပင် ခင်မင်ရင်းနှီးလျက် ကတိဝတ်ပင် ထားရှိခဲ့ဖူးသော ချုစ်ကျေမ်းဝင်သူ မိတ်ဆွေရင်းဦးစံခွန်းအား ရှင်သာရိပုတ္တရာနှင့် ရှင်မောဂလာန်အရှင်မြတ်နှစ်ပါး ၏အလောင်းလျာဖြစ်ကြသေသူငယ်ချင်းမိတ်ဆွေများအလားတူ ဦးခင်လည်း သဘာဝလမ်းစဉ် မိမိ၏ဉာဏ်တွင် တွေ့မြင်သို့ပုံအလုံးစုံကို ကုန်စင်အောင်ပြောကြားကာ မိတ်ဆွေကြိုးလည်း ကျွန်ုပ်နည်းတူ အလျင်မနေး

အရေးတယူ သွားရောက်အားထုတ်တော်မူပါဟု မေတ္တာတွေအပေါစားနှင့် ပြောကြားတိုက်တွန်းသည်ကို စိတ်ကြည့်ဆောင်ပျေသဘောကျသော ဦးစံခွန်းသည် သွားရောက်ရန်ခရီးလမ်းအဆင့်ဆင့်ကို အခွင့်အရေးနှင့်တကွ စားသောက်နေထိုင်ရေးတို့ကိုပါ စုံလင်စွာမေးမြန်းလေရာ ခရီးစဉ်နှင့်စားသောက်နေထိုင်ရေးတို့ကို နည်းပေး ဆုန်ကြားပြောထားခဲ့ပြီး မိမိ၏မြို့ရွာကျွောက်ကွင်းသို့ အရောက်ပြန်ကာ မိတ်ဆွေသံ့ဟန့် ခင်မင်ရင်းနှီးကြ သူများအား တရားဖောက်သည်ချုအနေနှင့် အထွေထွေအမှတ်တရားကို ဟောကြားလျက် ရည်ရွယ်ချက်ရှိခဲ့သော ပုံစံတုန်းလွှာ ရဟန်းတော်ဘဝျှ ဦးမောဓိဟူသောဘွဲ့မည်နှင့် သတိပဋိနှင့်လေးပါး အပူမှာ တရားကို ကြိုးစားအားထုတ်ရန် အဖန်ဖန်တိုက်တွန်းနှီးဆော်သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့လေသည်။

ဦးစံခွန်း မင်းကွန်းရောက်ခြင်း

ပါရမိရှေးကံ စီမံချက်ဖြင့် နေ့စဉ်ရက်ဆက် သူတော်တရားဘက်သို့ ညွတ်လျက်ရှိသော စိတ်အစဉ် သည်ကား ဒီရေတက်သောအလား တဖွားဖွားတိုက်တက်ကာ တားမနိုင်ဆီးမရ ပရွေ့ပြင်းထန်နေပေသော ဦးစံခွန်းသည် မိတ်ဆွေရင်းဦးခင်၏ သွန်သင်ညွှန်ကြားခဲ့သောစကားကို ကြားရသောအချိန်မှစတင်၍ စိတ်အစဉ်တွင် မင်းကွန်းဆရာတော်ထံ သွားလိုစိတ်အားကြီးကာ သားသမီးများအား အကြောင်းအကျိုးတရား ပြု၍နားချမှာထားခဲ့ပြီး သွားရောက်၍ စားသောက်နေထိုင်ရေးများကိုပါစီမံဆောင်ရွက်ပြီး မနီးလှသော ခရီးဖြင့် မန္တလေးမြှုံးကိုကျော်တက်၍ အနောက်ကမ်းဖြစ်သောမင်းကွန်းအရပ်သို့ချဉ်းကပ်ကာ ဆရာတော်ဘုရား နေထိုင်ရာဖြစ်သော ရူလေးချောင်အလယ်တော့ရအနောက်တိုက်သို့ ဆိုက်မြှုံးကျော်များ ရောက်ရှိခဲ့လေသည်။ “ဆရာတော်ထံဆည်းကပ်ရန် အခွင့်အရေးကြည့်၍ မည့်သည်တို့ဝါးရား မချေတ်များရလေအောင် အသိဉာဏ် ရှုံးဆောင်ပြီး မိမိ၏ခရီးစဉ်များနှင့် ဦးခင်၏ညွှန်ကြားချက်ဖြင့် တပည့်တော်ထွက်ခဲ့ပါသည်” စသောပလ္လင်ခံ စကားဖြင့် ဆရာတော်ဘုရား၏နည်းပေးဆုံးမ ညွှန်ပြသောတရားများကိုလည်း မြှုံးချို့အားထားပွားရှုမှတ်လိုပါကြောင်းများကိုပါ အသနားခံ မချုန်မခြင်း အလင်းပင်လျောက်ထားလေသည်။

ကျင့်ကြုံအပ်သော သတိပဋိနှင့်

ဆရာတော်ဘုရားသည်လည်း တရားအားထုတ်လာသူ ဒါယကာဦးစံခွန်းအား ရက်အနည်းငယ်မျှ ခရီးပန်းဖြေနားနေစေပြီး နည်းမှန်လမ်းမှန်ကျင့်ကြုံအပ်သော သတိပဋိနှင့်တရားကို ထင်ရှားပေါ်လွင် သိမြင်မှတ်သားလွယ်သောဝါဟာရများဖြင့် နားလည်ရန် အောက်ပါအတိုင်း ထုတ်ဖော်ဟောကြားလေသည်။ ဝိပဿနာတရားသည် မဂ်ဉာဏ် ဖို့လိုဉာဏ် နိုဗ္ဗာန်ကို အမှန်ရောက်နိုင်သောအကျင့်များဖြစ်၍ သံသရာဝှုံ ဆင်းရဲမှ အမြန်လွတ်မြောက်လို့သော် အင်တိုက်အားတိုက် မနေ့မနားပွားရမည်ဖြစ်ပေ၏။

များများအားထုတ်ရမည့် ဝိပဿနာတရားဟူသည် ထင်ရှားဖြစ်ပေါ်နေသော ရပ်နာမ်နှစ်ပါးကို အမြဲမပြတ် တစ်စပ်တည်းမှတ်နေရ၏။ မှတ်ပုံသတိပဋိနှင့်တော်လာ ကြရိယာပထပ္ပါယ်လုံးလုမ်းသောခဏ လုမ်းတယ် မှတ်။ ရပ်သောခဏ ရပ်တယ်မှတ်၊ အိပ်သောခဏ (လျောင်းသောခဏ) အိပ်တယ်မှတ်။ ဤလို သွား-ရပ်-တိုင်-အိပ် လေးပါးသောကြရိယာပထနှင့် သမွေးပွဲနှစ်ဌာနလုံးခွဲလာသော ကြရိယာပုတ် ကြီးငယ် အသွယ်သွယ်သော မှတ်ဖွယ်ကိုယ်အမူအရာတို့ကို နည်းပြဟောကြားတော်မူချက်ကို ယုံကြည်လေးနက် နှစ်သက်သောစိတ်အစဉ်ဖြင့် ဆရာအရှင်ဟောပြဆုံးမအပ်တိုင်း မှတ်သားနာယူဖြီး စားသောက်နေထိုင်ရေးများကို လျော်စွာစီမံ၍ မရမနေကြီးစားအားထုတ်မည်ဟူသောအနေနှင့် တရားခွင့်သို့ဝင်ရောက်ကာ မနေမနားပွားများ အားထုတ်လေသည်။ ဆရာတော်သည်လည်း ယောကို၏အခြေအနေကိုကြည့်ကာ လျော်စွာသောအကူအညီကို လေးလျက် အဘက်ဘက်မှုကြည့်ရှုပြင်ရာ တစ်ရုံတစ်ခါ အမှတ်စဉ်အချိုးမကျ၍ ဤပုံးပုံးနည်းဟု ပြပြင်ခဲ့ရ၏။ တစ်ရုံတစ်ခါ လုံးလလျှော့နေရာ တက်ကြလာရန် လုံးဆောင်ပေးရ၏။ တစ်ရုံတစ်ခါ လွန်ကဲနေရာညီမျှလာအောင် ဆွဲဆောင်ပေးရ၏။ ဤနည်းဖြင့် အမြဲမကွာ ဖေးမစောင့်ရှောက်လျက် တစ်ရက်မှုတစ်ရက်သို့ ကူးတက်ကာ လအားဖြင့်လည်း ကြာခဲ့လေပြီ။ ဤနည်းလျင် မမေ့သာအောင် ဆက်စပ်၍မှတ်ရသော အမှတ်တရားတို့ကား မလပ်မအားပင် ထာဝစဉ်ရှုပ်၍ အလုပ်များနေပေ၏။ ဆရာတော်ဘုရားသည် ယောကို၏ကြန္တနှင့်ကို ထောက်ချင့်လျက် နေရက်ရည်စွာ မမေ့သာအောင် ဆွဲဆောင်တိုက်ဘွန်းလျက်ရှိနေလေ၏။

မျက်ဆီးမရ-ခိုင်မြှုပ်သောဘဝ

ဒွဲသန်သန် ရက်ရည်ဆွဲ၍ အားခဲကြီးစားလျက်ရှိသော မြို့လှိုးစံခွန်းသည် (ရှမ်းနှင့်ဆင်၊ လယ်ပြင် တွေ့)ဟူသော လောကစကားအလား တရားကိုအထူးယုံကြည်လျက် အသက်ကိုသော်မှုမင့်ညှာဘဲ ထက်မြက် လှသောဆန္ဒနှင့် မရပ်မနားမအားမလပ် ဆက်စပ်အောင်အမှတ်ပြုလေရာ သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝိရိယ ချိန်ကျျှေးညီမျိုးခိုက်ဘွင် တွေ့မြင်ပိုင်းခြားအပ်သော ဘာဝနာညာဏ်စဉ်များကား တစ်ဆင့်မှုတစ်ဆင့်သို့ မြင့်လျက် တက်ခဲ့လေပြီ။ သို့သော ဆုံးဖြတ်ပိုင်နိုင်မြှုပ်လောက်အောင်ကား မဆိုက်ရောက်သေးပေ။ ယောကို၏အခြေအနေ ကို အထွေထွေအကဲဖြတ်လျက်ရှိသော ဆရာတော်သည်လည်း နည်းပရိယာယ်အဝဝကြံဆပြပြင်ရန် စီမံကိန်းထုတ်ခဲ့လေသည်။ တစ်လမှုတစ်လသို့ပြောင်းလျက်သာ ကာလအတော်ကြာခဲ့ပြီး စ-လခန်းနီးနီးရှုခဲ့လေ၏။ သမာဓိအခြေခံများလည်းရင့်သန်ကာ ဝိရိယမှန်မှန်နှင့် သတိ၊ ပညာခြိုံရှိပြီး ဝိပဿနာဘဝနာ ညာဏ်များအားရှိ၍ လာရာ သိမ်မွေ့စွာသောအမြင်မှန်သို့ အစဉ်ဆိုက်ရောက်ခဲ့လေသည်။ ထိုအချိန်ဘွင် ဆရာတော်ဘုရားသည် ယောကို၏ကြန္တကိုချင့်မြောင်၍ သင့်လျော်သောအာရုံသို့ ကူးပြောင်းရန်ခေါ်ယူပြီး ယောကိုအား နေကမ္မာဖြင့် နေပူထဲ၍ စတုမရှုဆေးအမွှုခိုင်းလျက် မွေးသောအခါ လက်အမှုအရာမွေးမှုကို အာရုံပြု၍ မွေးတယ်...မွေးတယ်...

မွဲတယ်ဟု မပြတ်မလပ် ဆက်စပ်အောင်မှတ်နေစေရာ ထိအခိုက်အခါ၌ သမဓိနှင့်ဝိရိယ၊ သဒ္ဓါနှင့်ပညာ ချိန်ကိုက်တူမျှ၍ သဘာဝအစဉ်တရားတို့အပေါ် ထင်ရှားသော်ကော်မြင်ရောက်ပြီး မဖောက်မပြန်အမှန်သိမြင် သူတော်စင်တို့ သက်ဝင်ယုံကြည်မြှုဖြစ်သော ရတနာသုံးပါး၌ ယုံများမှုများကင်းပျောက်ပြီး ဖျက်ဆီး၍မရ ခိုင်မြှုလှသော ဥပါသကာ၏ဘဝသို့ အစစ်အမှန်ရောက်ရှိလေသည်။

တရားဝါဒဖြန့်ကာ သာသနာရေး အလုပ်ခွင့်

အားထုတ်ခဲ့သော ရက်လအစဉ်အားဖြင့် ၈-လကျော်မြောက်၍ ၉-လလောက်အကြာဝယ် ဥက္ကာက်အမြင် ထွင်းဖောက်၍ အလင်းသို့ရောက်သော ဦးစံခွန်းသည် စွဲဗိုလ်ခိုင်မြွား ဘာဝနာအလုပ် မလျှော့တမ်းအားထုတ် ခဲ့သဖြင့် သိမြင်ရရှိသောတရားမှန်တို့ကို အဖန်ဖန်မပြတ် ပိတိဇောကပ်လျက် အထပ်ထပ်ဝမ်းမြောက်ခြင်း ဖြစ်ကာ ဆရာတော်အရှင်မြတ်အား မိမိ၏ဥက္ကာက်အမြင်များကို ကျေနပ်စွာလျောက်ထား၍ နေရပ်သို့ပြန်ရန် ခွင့်ပန်ကာကန်တွေ့ပြီး သားသမီးများရှိရာ နေရပ်မြို့လှသို့ပြန်ခဲ့၍ အလှည့်သင့်အခွင့်သာသလို ထိထိမိတ်ဆွဲ များနှင့်သားသမီးဆွဲမျိုးအားလုံးကိုပါ သဘာဝလမ်းစဉ်ကို မိမိတွေ့မြင်သလို တွေ့မြင်ကြစေလိုသော စိတ်ထားဖြင့် တရားဝါဒဖြန့်ကာ သာသနာရေးအလုပ်ခွင့်သို့ ပို့တင်ခွဲဆောင်လျက် ရှိလေသည်။
(မှတ်ချက်။ ။ ၉-လနီးပါးမျှအားထုတ်သူ မြို့လှိုးစံခွန်းကား ဘာဝနာဥက္ကာက်ထက်သန်ထူးခြားသူဟူ၍ နောက်ကာလည် ထင်ရှားခဲ့လေသည်။)

သတိပဋိနှင့်တရား ပြန့်များရေး

မင်းကွန်းတော်ဝန်ဆရာတော်ထံမှပြန်ခဲ့သော ဦးစံးခွန်းသည် မိမိနေရပ်မြို့လှသို့ ရောက်ချိန်မှစ၍ သတိပဋိနှင့်လေးပါး အပွဲမာဒလမ်းစဉ်များကို နှုန်းမာအား အများနားလည်ရန်အဖန်ဖန်ဝါဒဖြန့်ခဲ့ရာ တစ်ဆင့် စကားတစ်ဆင့်နားဖြင့် အတော်များများပြန်ပွားလေပြီ။ အချို့လူများလည်း စမ်းသပ်အားထုတ်ကြ၏။ အချို့လည်း ဝေဖန်လျက်အငြင်းထွက်ကာ ဒေသနာတော်များနှင့်ခံကြ၏။ ထို့ကွင် ပရီယတ်များကိုကောင်းစွာ လေ့လာဖူးသူများလည်း ပါဝင်ခဲ့ပေ၏။ အချို့ဘုန်းကြီးများလည်း ခုခံသူအနေပါဝင်ကြပေ၏။ အချို့ပညာရှင်များကား ဆရာတော်ကြီး၏နိသျည်းပေးမှုကိုအလေးပြုလျက် နှစ်သက်သူများလည်း ပါဝင်ကြပေ၏။ ခေါင်းဆောင်ကြီးဦးစံခွန်းသည် ဒေသနာအရပ်ရပ် အများနည်းတူမတတ်လှသော်လည်း သဘာဝဥက္ကာ အမှန်သိသူဖြစ်၍ တိကျုပြတ်သားသောအဖြေများနှင့် တည်ကြည်ခန့်ညားစွာ ဟောကြားသိမ်းသွင်းကာ တရားဌာနကြီးတစ်ခု တည်ထောင်ဖြစ်မြောက်ရေးကို အစဉ်တွေ့လျက် စိတ်ဝိတက်မအေး ဖြစ်နေပေ၏။ အရာရာများ သည်းခံကာဆက်ဆပြီး အနည်းနည်းအဖုံ့ဖုံး စိတ်အာရုံကျရောက်ခဲ့သော သတိပဋိနှင့်တရား ပြန့်ပွားရေးကို စည်းဝေးတိုင်ပင်ကာ အင်အားထူထောင်လျက် ရှိကြလေသည်။

အားထုတ်စဉ် အကျင့်များ

သတိပဋိန်လေးပါး အားထုတ်စဉ်အကျင့်များကို ပြန်ပွားထွန်းကားရေးအတွက် အဘက်ဘက်မှ ဝါဒဖြန်နေသူဦးစံဒ်း၏ လူ့ဆောင်တိုက်တွန်းမှုကြောင့် တစ်စတစ်စတိုးပွားချုပ်လာခဲ့သော အင်အားစုသည် များသည်ထက်များလာရာ ငြာနတစ်ခုတည်ထောင်ရေးနှင့် တရားအားထုတ်သူများအား ကူညီစောင့်ရှုဌာက်ရေး တို့ကို သွေးဆောင်တိုက်တွန်းခဲ့သဖြင့် မြို့လှမှ ဦးများ၊ ဦးခင်၊ ဒေါ်ခဲ့သောပုဂ္ဂိုလ်များ၊ မင်းကွန်းသို့သွားချုပ် ဆရာတော်ဘုရားထံနည်းခံကာ သတိပဏီန်လေးပါးဝိပဿနာအကျင့်များကို ပွားများအားထုတ်ကြသတဲ့။

ဂိပသုနာသာသနရောင်ခြား

သာသနာတော်ကြီးနှင့်ကြိုက်၍ ထိုက်သောအကျိုးတရားများခံစားရရှိကြစေလိုသော စိတ်များဖြင့်
နှစ်ရည်လများ ကြိုးစား၍ဟောကြားလာခဲ့ရာ ဦးနာရဒသည် သတိပဋိသိန်းလေးပါးအကျင့်တရားများကို
ဖွံ့ဖြိုးအားထုတ်၍ အကျိုးထူးကိုရရှိခံစားကြစေလိုသော ဆန္ဒပြင်းထန်ခွဲသန်နှင့်လုံးဆော်ခဲ့လေသောကြောင့်
တစ်စတစ်စနှင့် တပည့်များ ဟိုမှုသည်မှတိုးပွား၍ တရားအားထုတ်သူများလာရောက်ကြရာ မင်းကွန်းဌာန၏
ကမ္မဋ္ဌာန်းဆရာတော်တစ်ပါးအနေနှင့် “ဇေတဝန်ဘုန်းကြီး” ဟူ၍လည်းကောင်း၊ “သတိပဋိသိန်း အပွဲမာဒ
အမှတ်တရားပြောန်းကြီး” ဟူ၍လည်းကောင်း အမည်ထူးကို အမျိုးမျိုးတင်စား၍ခေါ်တွင်ကာ လူသိများခဲ့
လေပြီ။ ကမ္မဋ္ဌာန်းဝိပဿနာတရားပေးဆရာဘဝနှင့် သတိပဏ္ဍာန်ဒေသနာတော်ကို ပေါ်လွှင်ထင်ရှားလာအောင်
ထုတ်ဖော်ကာ လုပ်ငန်းခွင်သို့ပို့တင်လျက် အဆက်မပြတ်လာရောက်ကြသူ ယောဂါတပည့်များအား တရားပေး
တရားစစ်နှင့် သင့်လျော်သောဒေသနာအစဉ်ကိုဟောပြ၍ သဘောကျကျနှပ်မှုရရန် ဝေဖန်ပိုင်းခြားပြီး
အနည်းဆည်းအဖို့ဖို့ ပြယ်လောက်ပုံစံတို့နှင့်ကိုက်ညီစွာ ညွှန်ပြတော်မှုသဖြင့် အဆင့်ဆင့်ကြားနာရသူများ
စိတ်အားထက်သန်စွာ လိုလားလိုက်နာလာကြရာ တစ်စတစ်စ သဲလွန်စရပြီး ပိုမိုတိယုဂ်ခေတ်ကြီးနှင့်လျော်စွာ
သံသရာဝှုံမှုလွှတ်မြောက်လိုသူများ နိုးကြားပွင့်လင်းစပြ၍ ဝိပဿနာသာသနာရောင်ခြည် ပေါ်ထွန်းမည်ဖြစ်ခဲ့
လေသည်။

မရှုံးမနား လည်၍သွားနေပုံ

ရပ်နာမ်နှစ်ပါး အကြောင်းအကျိုးအားဖြင့်ဆက်စပ်လျက် မရပ်မနားလည်၍သွားနေသော သံသရာစက်မှ ထွက်မြောက်ကင်းလွတ်၍ နိဗ္ဗာန်ကိုမျက်မှာက်ပြနိုင်သော ဝိပဿနာညွက် မဂ်ညွက် ဖိုလ်ညွက်ရရန်တရားအားထုတ်သူများကား အခါခပ်သိမ်း ပေါများထွန်းကား (ခေါ်စား) ထင်ရှားခြင်းမရရှိပေ။ သာသနာယူဂေါ်ခေါ်ငါးဝရ်ရာတွင် ဝိမှတ်ယူဂေါ်ခေါ်၍သာ့ နိဗ္ဗာန်ရွောက်ရန် ဝိပဿနာအကျင့်တရားများ ထွန်းကားပေါ်လွင်၏

ဖြစ်၍ သမာဓိယုဂ သီလယုဂ သုတယုဂ ဒါနယုဂခေတ်များ၌ ဝိပသုနာအကျင့်တရားများ ခေတ်မစားဘဲ ကွယ်ငပ်မြဖြစ်ပေ၏။ (လုံးဝကွယ်ပျောက်သည်မဆိုလို) ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာ-၅၀၀၀တွင် အထက်ပါ ခေတ်ငါးရပ် မပြတ်လည်လျက်ရှိရာ ယခုအခါ၌ ဝိမှုတို့ယုဂခေတ်အစ ပြန်၍လည်ကာ နိဗ္ဗာန်ရောက်ကြောင်း မင်အကျင့်ကောင်းတရားများ ထွန်းကားပေါ်တွင်လာရမည်အမှန်ဖြစ်၏။ ဤအချိန်မျိုး၌ သံသရာဝှုံမှ လွတ်လိုသူ ဝိပသုနာတရားလိုလားအားထုတ်သူများ ပေါ်များလာမည်အမှန်ဖြစ်၏။ သာမှုကြံးသိကဒေသနာ၏ ဘုရားရှင်၏နှုတ်တော်ထွက်တရားများ ထင်ရှားရှိနေသောကြောင့် ဝိပသုနာတရားများအားထုတ်ကြရာ၌ ပြောများဆိုများမပြုကြရန် သတိဆောင်အပ်ပေသည်။ အကယ်၍မလျှော်သောအားဖြင့် ပြောများဆိုများ ရှိခဲ့ပြားသော် တရားကျင့်သူများနှင့်လုံးဝမသက်ဆိုင်ဘဲ အမှားပြောဆိုသူ၏တာဝန်သာဖြစ်ပေမည်။

ဖက်ဆစ်ဆန်ဆန် ပြောဆိုကြပုံ

ဒေတဝန်ဆရာတော် ဘုရားထံသို့ ထိုထိုသောမြို့ချာများမှ သွေ့အလျောက် လာရောက်အားထုတ်သူ များတရား၏အရသာကို ကောင်းမွန်စွာတွေ့ရှိခဲ့စားရကြသော်လည်း မင်းကွန်းဌာန၌ ထာဝစ်ဦးနေထိုင်သူများကား (ဟင်းမွေးယောင်းမ ဟင်း၏အရသာ မတွေ့ရသလို) ဘုန်းကြီးဦးနာရဒသည် သတိပဋိသန်ပါ၌တော်ဒေသနာ အစဉ်ကို အဆန်းထွင်၍ လုမ်းရင်လုမ်းတယ်မှတ်ဟူ၍လည်းကောင်း၊ ရပ်ရင်ရပ်တယ်မှတ်ဟူ၍လည်းကောင်း၊ ထိုင်ရင်ထိုင်တယ်မှတ်ဟူ၍လည်းကောင်း၊ အိပ်ရင်အိပ်တယ်မှတ်ဟူ၍လည်းကောင်း စသည်ဖြင့်နည်းညွှန်ပြကာ အားထုတ်စေရာ ဘယ့်နှယ်တရားလဲ၊ ကိုယ်သွားတာကိုယ်မသိဘဲရှိမလား၊ ကိုယ်ရပ်တာကိုယ်မသိဘဲရှိမလား၊ ဤလိုအသိမျိုးတော့ သူလဲသို့၊ ငါလဲသို့၊ လူသာမက ခွဲးလဲသို့၊ ဝက်လဲသိတဲ့။ ဒီတရားအားထုတ်နည်းဟာ ခွဲးသိဝက်သိတရားအားထုတ်နည်းပေါ့ဟု အမြင်များကာ ပြောကြားကြ၏။ အချို့မှကား ဤတရားအားထုတ်နည်းသည် ရပ်နာမ်၏အဖြစ်သဘောမျှသာ သိနိုင်ပေ၏။ အပျက်သဘောကို မသိနိုင်ပေဟူ၍လည်းကောင်း၊ အချို့ကလည်း ဤတရားကိုအားထုတ်ကြလျှင် အမှားဖြစ်နေ၍ နောင်သံသရာတွင်ကျင်လည်ရှု၌ အငတ် အပြတ်ဖြစ်နေတတ်၏ဟူ၍လည်းကောင်း ဤသို့စသောအားဖြင့် မိမိစိတ်တွင် ထင်မြင်ဦးတည့်ရာ မရေရှာသော စကားမျိုးတို့ဖြင့် တစ်စွဲတိုးဝေဖန်ကာ ဖက်ဆစ်ဆန်ဆန်ပြောဆိုလျက်ရှိကြသည်ကား သာမန်မျှ စွဲသတ္တိရှိသူ ဖြစ်ခဲ့သော် တံတွေးခွက်တွင် ပက်လက်များမည် အမှန်ပင်ဖြစ်ပေသည်။

ကိုယ်တွေ့ကြုံ၊ ယုံကြမည်

ဗုဒ္ဓရှင်တော်ဘုရား၏လက်ထက်တော်အခါကပင် ကောယနမင်တည်းဟူသော သတိပဋိသန်အကျင့် လမ်းဖြင့် သာဝကအားလုံး နိဗ္ဗာန်ကိုမျက်များပြုကာ ခိုဝင်သွားကြလေသည်။ ဘုရားရှင် ပရီနိဗ္ဗာန်

ခံပူတော်မျြှုံး နောက်ကာလွှဲလည်း သဘဝကအားလုံး အထက်နည်းပင် ဇကာယန်မဂ် သတိပဋိသန် အကျင့်လမ်းဖြင့် နိဗ္ဗာန်သို့ခိုင်ကြလေသည်။ ယခုဆောင်လည်း နိဗ္ဗာန်ကိုအမှန်လိုချင်သော် ဤသတိပဋိသန်ကိုပင် အားထုတ်ရမည်ဖြစ်၏။ ယခုမှနောက်ဆောင်လည်း သတိပဋိသန်လမ်းဖြင့်သာလျှင် နိဗ္ဗာန်သို့အမှန်ရောက်ရမည် ဖြစ်၏။ သတိပဋိသန်အကျင့်လမ်းမှလွှဲ၍ (တစ်နည်း သတိပဋိသန်အကျင့်ကို လွှဲပြီး) နိဗ္ဗာန်ရောက်ရန်မရှိ ဖြစ်ပေ၏။ ထို့ကြောင့် ယခုဆောင် ဘုရားရှင်၏တရားတော်ကို အမှန်ယုံကြည်ပြီး အားထုတ်ကျင့်ကြံ့ခဲ့သော ဘုရားရှင်သက်ထင်ရှားရှိစဉ်ကဲ့သို့ ပစ္စာဖွန်သံသရာ နှစ်ဖြာသောအကျိုးတရားများ မမှားဇကန် အမှန်ခံစားရ မည်ဖြစ်၏။ နည်းမှန်လမ်းမှန်ဓမ္မကွန်အရ ဆိုဆုံးမတတ်ညွန့်ပြတတ်သော ဆရာသမားများ၏ သိပါဒလမ်းစဉ်ကို မတိမ်းမစောင်းလိုက်နာကျင့်ကြံ့သူများအား ထိုက်တန်သောအကျိုးတရားများ ကိုယ်တိုင်ထင်ထင် တွေ့မြင်ခံစားရ မည်ကား ယုံမှားဖွယ်ရာမရှိပေ။ ဘုရားဟောတရားနှင့် အများပြောစကား ကိုယ်တွေ့မကြံ့၍ မယုံသေး သော်လည်း ကိုယ်တွေ့နှင့်ကြံ့ခဲ့သော် ယုံကြမည်အမှန်ဖြစ်လေသည်။

မြို့လှမှ လာရောက်ပင့်ဆောင်ကြပုံ

အချယ်တော်အားဖြင့် သက်တော်(၄၀)၊ ကောဇာသွေ့ရာစ်အားဖြင့် ၁၂၇၀-ပြည့်နှစ်လောက်မှစ၍ မိမစ်ဦးကြံ့ သိမြင်ပိုင်းခြားအပ်ပြီး၍ အသီးသီးသောတပည့်ကြီးကယ်များအား သနားစိတ်ဖြစ်ကာ ရက်ရည် လများ ဟောကြားတိုက်တွန်း၍လာခဲ့သော သတိပဋိသန်လေးပါး အပွဲမာဒလမ်းစဉ်တရားတော်ကြီးသည် တိုးတက်ထွန်းကားရန် အချိန်တန်ပြီဖြစ်သဖြင့် မြန်မာပြည်အလယ်ပိုင်းဖြစ်သော မြို့လှမှ မင်းကွန်းဌာန ဇေတဝန်ဆရာတော်ထံသို့ လာရောက်၍တရားအားထုတ်ရာ လွန်စွာကျော်ပုံ ယုံကြည်ချက်ရခဲ့သော ဦးစွဲ့ခွန်းသည် မြို့လှမှ တရားနှင့်တစ်ခုတည်ထောင်နိုင်ရေးကို အစဉ်တွေး၍အင်အားစုံရ ထိုက်တန်သောအင်အားစုံများ ရရှိ၏။ ထိုအင်အားစုံဖြင့် တရားဌာနတစ်ခုတည်ဆောက်ရန် အများသဘောတူ အတည်ပြုဆုံးဖြတ်၍ လျောက်ပတ်သောနေရာ၌ သတိပဋိသန်အကျင့်တရား ပွားများအားထုတ်ရန် ရည်ရွယ်ချက်သတ်မှတ်ကာ တည်ဆောက်ကြလေသည်။ ထို့ကြောင့် ဦးစွဲဆရာတော်ဘုရားအား ပင့်ဆောင်ကိုးကွယ်ကြရန် တိုင်ပင်ညီညွတ်ကြပြီး ဦးစွဲ့ခွန်းခေါင်းဆောင်သော မြို့လှဒါယကာတစ်စုံ မင်းကွန်းသို့သွားရောက်၍ တပည့်တော်များ မြို့လှ၌ ယောဂါများအား တရားချိုးမြောက်ရန် တစ်ဝါတစ်ချီ လှည့်လည်သီတင်းသုံး ဝါကပ်တော်မူပါရန်ဟု ဆရာတော်ထံ ခွင့်ပန်လျောက်ထားကြလေရာ ဘုရားရှင်သော်မှ ဝေနေယျတို့၏အလိုဆန္ဒ လိုက်လျောကာ ငဲ့ညာတော်မူသောထုံး နှလုံးတော်ပိုက်လျက် ဇေတဝန်ဆရာတော်ဘုရားသည် ဒါယကာများ၏ လျောက်ထား ချက်ကို လက်ခံတော်မူရှာလေသည်။

မြို့ယူ ဖြေခြင်း

ဤသို့ မြို့လွှာနမှ တရားဝါသနာပါသူ လူယောကိုတပည့်အများ လာရောက်၍ပင့်လျောက်သည်ကို ခွင့်ပြုကာ ၁၂၃(၇၇-ဟုလည်းဆို၏)ခန့်စဉ် ဝါဆိုမှု မြို့လွှာနှင့် ပိုလ်တဲကုန်းကမ္မဋ္ဌာန်းနှာနသို့ လိုက်ပါကြေရောက် ကာ လာသမျှတပည့်ဟောင်းတပည့်သစ်များကိုပါ ထိုက်တန်သောတရားစကားများဟောကြားပြီး သတိပဋ္ဌာန် ပါမြို့တော်လာ အပွဲမာဒလမ်းစဉ် ဝိပသုနာတရားအားထုတ်ရန်ဗြာနသစ် တည်ထောင်ဖွင့်လှစ်ကြောင်းနှင့် နိုဗာန်ကိုအမှန်ရောက်လိုသူများ ဝိပသုနာတရားအားထုတ်ပွားများရန်ကို တိုက်တွန်းကြညာသောအနေဖြင့် မိန့်ခွန်းမြှုက်ကြားတော်မူလေသည်။ (သတ္တဝါများအားသနားကာ ကယ်မလိုသောစိတ်ဖြင့် ပဋိပတ်သာသနာရေး အတွက် အောက်မြို့အောက်ရွှေသို့ ဆရာတော်ထွက်ခဲ့ခြင်း၏ ဤအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်လေသည်)

အင်တိက်အားတိုက် လုံလစိုက်ပုံ

စေတနာပရပွန့် ဗြာနကြီးတစ်ခုတည်ထောင်ကာ မင်းကွန်းဇေတဝန်ဆရာတော်ကို ပင့်ဆောင်၍ ပဋိပတ္တိသာသနာ စည်ပင်ပြန့်ပွားရေးကို မနားမနေကြီးစားဆောင်ရွက်ခဲ့သော ခေါင်းဆောင်ဦးစံခွန်းသည် ဝိပသုနာတရားများထွန်းကား၍ သတ္တဝါအများချမ်းသာရာချမ်းသာကြောင်းဦးဆောင်ခဲ့ရာ ပထမအောင်မြင်ခဲ့သူ ဖြစ်ပေ၏။ မြို့လွှာနမှ မူလအခြေခံရသူများနှင့် ရေးယခင်မှ မင်းကွန်းဗြာနှုန်းအားထုတ်ခဲ့သူ ကည့်တ်ကွင်းမှ မိတ်ဆွေရင်းကြီးဦးခင် (ရဟန်းတော်ဘဝရောက်ရှိနေသော ဦးမေဆာဝါ) စသည် နီးစပ်ခင်မင်ရာ မိတ်ဆွေများကို ဖိတ်ကြားချက်တည်ထောင်စဖြစ်သော မြို့လွှာကမ္မဋ္ဌာန်းဗြာနသို့ လာရောက်ကူညီစိုင်းဝန်းကြရန်နှင့် တရားခွင့်ဗုံးဝင်ရောက်အားထုတ်ကြရန် အတန်တန်လိုက်လုပ်တွန်းနှီးဆော်လျက် တစ်ဖက်မှ ဗြာနဘုန်းတော်ကြီးများနှင့် ရင်းနီးစွာဆက်ဆံရေးများကိုလည်း တစ်နည်းသိမ်းသွင်းကာ အဖြာဖြာသောကြီးပမ်းဆောင်ရွက်မှုတို့ဖြင့် ညီညွတ်ရေးရသော အင်အားစုကြီးဖြစ်လာရန် အထွေထွေအလုပ်များပြီး သာသနာတော်ကြီး တိုးတက် ကောင်းမွန်ရေးကို မနေမနား အင်တိက်အားတိုက်လုံလစိုက်၍ ဆောင်ရွက်ခဲ့လေသည်။

ဝိပသုနာတရားစည်ကြီး ရိုက်တီးလျက်

စစ်ကိုင်းမင်းကွန်းဗြာနှုန်း ဝိပသုနာကမ္မဋ္ဌာန်းတရားပြဆရာအနေနှင့် နှစ်ရှည်လများ ပဋိပတ် သာသနာတော်ကြီးကို အားပေးကြီးစားညွှန်ကြားခဲ့ရာ (ခေတ်မစား) နားလည်သူမပေါ်သော်လည်း တစ်ရွာ ပြောင်းမှသူကောင်းဖြစ်တယ်ဆိုသော လောကစကားကဲ့သို့ မြို့လွှာကမ္မဋ္ဌာန်းဗြာနှုန်းကား သဘာဝည် အမြင်မှန်ရသူ တပည့်ရင်းများ၏ကြီးစားဆောင်ရွက်မှုကြောင့် ယောက်တရားသမားများ တိုးပွားကာ မင်းကွန်း ဆရာတော်၊ မင်းကွန်းဘုန်းကြီးစသည်ဖြင့် နီးဝေးနှစ်ဗြာနှုန်း ထင်ရှားကော်ကြားခေတ်စားလျက် နာမည်ကြေားခဲ့

လေပြီ။ ယောက်တပည့်များလည်း ဟိုမှသည်မှ တစ်စတစ်စတိုးများခဲ့ပြီး တပည့်ကြီးငယ်အသွယ်သွယ်တို့နှင့် ထယ်ဝါခန်းသားသော ဆရာတော်တစ်ပါးဖြစ်ကာ အောက်အရပ်မြို့ရွာငွာနများ၏ ထင်ရှုံးကာ တရားပွဲများပင် အစဉ်မပြတ် တစ်ရပ်ပြီးတစ်ရပ် တထပ်ထပ်ဆင်နဲ့ကျင်းပ၍ ပဋိပတ်အကျင့်သာသနာကို ပြန့်များအောင် ဆောင်ရွက်ဆောင်ခဲ့လေသည်။ မြို့လှကမွောန်းငွာနမှ ဆက်စပ်ရာတပည့်များ၏ ပင့်ဖိတ်မှုပြကြောင့် တရားဟော (ပဋိပတ်သာသနာပြ)ထွက်ခဲ့သောငွာနများကား ရေတာရှည်၊ သဘဂ္ဂ၊ ဆွာ၊ ဖြူး၊ ခိုက်ဦး၊ တောင်ဌ၊ ညျာင်လေးပင်၊ ရွှေကျင်၊ ပဲနှစ်ကုန်း၊ ကည့်တ်ကွင်း၊ ပဲခူး၊ မအူပင်၊ နတ္တလင်း၊ ကြိုပင်ကောက်၊ ရွှေတောင်၊ ပြည်၊ ဟသာ်တ၊ ရော်၊ ဇေား၊ ပျော်ဗုံးမနား၊ ပျော်ဘွယ်စသည်တို့ဖြစ်ရာ ထိမြို့ရွာအသီးသီးသို့ ဝိပသာနာ တရားစည်ကြီးရိုက်တီးလျက် ထက်ဖြက်လှသောအလိုတော်စိတ်ရောက်များဖြင့် ကြိုးစားတော်မှုခဲ့ပေသည်။

ଲକ୍ଷ୍ମୀ ପତ୍ନୀ: ଶ୍ରୀମତୀ ପତ୍ନୀ

မင်းကွန်းဇေတဝန်ဆရာတော်သည် အထက်ပါဖြူဗျာများသို့ တရားဟောလှည့်လည့်ကြရောက်ရာ
လက်ပံ့တန်းမြှုတွင် ဦးပညာအောက်ဘုန်းတော်ကြီးကျောင်း၌တည်းခိုကာ တရားခွဲများကိုလည်း ငင်းဌာနမှုပင်
ကျင်းပပြုလုပ်၍ သတိပဋိဘန်ဒေသနာတော် ပေါ်လွင်စွာဟောပြ၍ သဘောကျကျနပ်မှုရကြသူပေါ်များသဖြင့်
အားထုတ်ရန်လျောက်ထားကြ၍ ဘုန်းကြီးဦးပညာအောက်၏ ကျောင်း၌ပင် ကမ္မဋ္ဌာန်းဌာနပြုလုပ်ကာ တရားဌာန
ဖွင့်ခဲ့ပြီး ဘုန်းကြီးဦးပညာအောက်လည်း တရားခွင်သို့သက်ဝင်ကာအားထုတ်ပြီး ဇေတဝန်ဆရာတော် အပြန်
ကျော်ခဲ့သောယောဂါများအား ဦးပညာအောက်သည်ပင် ဆရာအဖြစ်တည်ရှိကာ တရားဌာနတစ်ခု တိုးတက်၍
လာခဲ့လေသည်။

သည်:ခံရုံ ဟောပြခဲ့ပါ

မင်းကွန်းမေတ္တာဝန်ဆရာတော်သည် မြို့လူပိုလ်တဲကုန်း ကမ္မဋ္ဌာန်းငြာနှုန်း J-ဝါမျှသီတင်းသုံးလျက်
ထိတိအရပ်များမှ လာရောက်အားထုတ်ကြသောပေါ်တယ်များကို တရားပေးတရားစစ်နှင့် အခွင့်သင့်ဟောပြ၍
သဘာဝတရားများ၏ ဖြစ်တတ်သောအခြင်းအရာကို ထင်ရှားပေါ်လွင်သောပေါ်ဟာရစကားများဖြင့် အများ
နားလည်နိုင်ရန် ဝေဖန်ပိုင်းခြားပြီး နည်းအမျိုးမျိုးနှင့် အားထုတ်ပုံများကို သတိပဋ္ဌာန်ပါဌို့တော်နှင့် ထိတိ
သက်ဆိုင်ရာ သုတေ၊ ပုဒ်များထုတ်ဆောင်၍ အငွေကထာ၊ နှီးကာစသည်တို့၏ဖွင့်ဆိုကြပုံများကိုပါ အထွေထွေ
သာဓကဖြင့် တင်ပြရင်းလင်း ယုံများကင်းလောက်အောင် ဆရာပါး စိတ်ရည်ရည်ဆွဲဆောင်ညွှန်ပြ ယုံကြည်မှ
ရစေရန် သည်းခံရှုဟောပြခဲ့လေသည်။

သတ္တဝါများ၏ အမြင် မှားမှု

သံသရာဝင့်မှ မလွတ်နိုင်ကြဘဲ တဲ့လည်လည် အောက်အထက်ယောက်ယောက်ဆန်မျှ ကျင်လည်ကာ ဖြစ်နေကုန်သော ဒုက္ခဘုံသားသတ္တဝါအများ၏ အမြင်မှားမှုကို ထင်ရှားဖော်ပြ၍ ဝင့်ဒုက္ခမှလွတ်လိုကြသော် ဤသတ္တဝါပွဲနှင့်အကျင့်လမ်းဖြင့် ဆုံးခန်းတိုင်အောင်သော မိမိတို့၏ ရည်မျဉ်းသော အကျိုးတရားများ မမှားစကန် အမှန်ရနိုင်(ရောက်နိုင်)ကြောင်းကို ထုတ်ဆောင်ဟောပြလျက်ရှိသော မင်းကွန်းတော်ဝန်ဆောင်သည် ထိုထိမြို့ရွာများမှ တပည့်ယောဂီများ၏ပင့်လျောက်ချက်ဖြင့်ကြွရောက်ကာ သတ္တဝါပွဲနှင့်ပါ့မြို့တော်အရ ကျင့်ပုံ၊ အားထုတ်ပုံများကို ထင်ရှားသောမြန်မာဝါဘာရများဖြင့် ပေါ်လွင်စွာဟောပြသည်ကို အချို့သူများ သဘောမကျ ကျေနပ်ချက်မရဘဲ စောဒကတက်ခြင်းများကိုလည်း ပြေလည်စွာဖြေရှင်းရပေ၏။ ယုံမှားခို့ဟန်ကြသူများအား အေသနာစကားဖြင့် ထင်ရှားအောင်ပြရ၏။ ထွေထွေရာရာများစွာသောသူတို့၏ မတူကြသောယူဆမှုများကား ဘုရားသော်မှ လုံးဝပေပျောက်အောင်ဖယ်ရှားရန် မလွယ်ပေ။ ထိုကြောင့် အမြင်တစ်မျိုးနှင့် မရှိုးသောစွပ်စွဲမှုများ ရှိခဲ့ပေသည်။ တစ်ခါသော် တပည့်ဖြစ်သူ ရွှေကျင်မှကျောင်းအစ်မဒေါ်ခေါင်၏ပင့်လျောက်ချက်ဖြင့် တရားဟော ထွက်ခဲ့ရာ အချက်ရှာလိုသူလူတစ်စုကလာရောက်ကာ စောဒနာအမျိုးမျိုးတက်၍ မေးချက်များကို ဖြေရှင်းသော် လည်း ကျေနပ်ခြင်းမရှိလှ၍ တရားမဟောမိပင် တည်းခိုရှုံးနှင့် မလိုလားသူရွှေကျင်လူတစ်စု၏မယဉ်ကျေးမှ ဖြစ်သော ခဲ့၊ ပုလင်းများနှင့် အတင်းပင်ပစ်ပေါ်ကြသော အဖြစ်မျိုးနှင့်တွေ့ကြုံကာ အဆင်မပြဖြစ်ခဲ့ရပေ၏။ ဇော်ဝန်ဆောင်သည် ဝိပဿနာအကျင့်သာသနာကို စတင်ထူထောင်သည်မှစ၍ အဆင်မပြသော အထွေထွေပြောဆိုပြုမှုပုံများကို အတော်စုံစုံပင် တွေ့ကြုံရှင်းဆိုင်ခဲ့ရသော်လည်း အမြင်မှန်မရကြသေး၍ ပြုမှုပြောဆိုမှုများကိုသည်းခံကာ မိမိ၏လုပ်ငန်းစဉ်တွင်ကျယ်ပြီး သာသနာတော်ကြီး၏ပွားစည်းရေးကိုသာ အခိုကထား၍ သတ္တဝါအများကို သနားစိတ်ဖြစ်ကာ မဆုတ်မနစ် ကြိုးစားဆောင်ရွက်ခဲ့ပေသည်။

ဆရာတော်ကြီး သထုကြခြင်း

ဆရာတော်သည် မြို့လှုပိုလ်တဲကုန်း ကမ္မဋ္ဌာန်းဌာန၌ J-ဝါမျှသီတင်းသုံးလျက် အဆက်မပြတ် ဆည်းကပ်ရောက်လာကြသူများအား သတ္တဝါပွဲနှင့်အရ ဝိပဿနာတရားများကို ဟောကြားညွှန်ပြ၍ ကျေနပ်မှုရစေပြီး မော်လမြိုင်မြို့မှတပည့်များ၏ပင့်လျောက်ချက်ဖြင့် ဦးစွဲနှင့် နောက်ပါကပို့ယပြ၍ မြို့လှုမှထွက်ခဲ့ရာ သထုံးဘူတာရုံသို့အရောက် မော်ဝန်အောက်ကျောင်း ဘုန်းကြီးဦးကေလာသသည် ဆရာဖြစ်သူ တောင်ငူမှုဘုန်းတော်ကြီးများအား မော်လမြိုင်မြို့သို့သွားရန် သထုံးဘူတာရုံသို့လိုက်၍ပို့ရာ ဒုတိယတန်းရထားတွဲပေါ်၍ မြို့လှုမှကြွေခဲ့သောမင်းကွန်းဘုန်းကြီးနှင့် ငင်းတို့ J-ပါး မျက်နှာချင်းဆိုင်တွေ့ရှိက နှုတ်ဆက်စကားပြောကြားကြပြီး ဦးကေလာသက စတင်၍မေး၏။

- (မေး) အရှင်ဘုရား ဘယ်ကပါလဲဘုရား။
 (ဖြေ) ဒို့ ... မြို့လှက။
 (မေး) သို့ ... မင်းကွန်းဘုန်းကြီး မသိဘူးလား။

ဤလိမ္မားရာ အနည်းငယ်ရပ်တန်း၍ ဒို့ပဲဟု အဖြေပေး၏။

မှတ်ချက်။ ။ (ဘုန်းကြီးဦးကေလာသသည် မြို့လှ၌ မင်းကွန်းဘုန်းကြီး ဝိပဿနာတရားပြနေသည်ဟု တပည့်ရဟန်းတစ်ပါး၏ပြောကြားမှုကြောင့်၊ မင်းကွန်းဘုန်းကြီးကို မတွေ့မိကပင် စိတ်အစဉ်ကျရောက်ကာ လေးစားကြည်ညိုပြီးဖြစ်သတဲ့)

- (မေး) သို့ ဆရာတော် ယခုဘယ်ကြမှာလဲဘုရား။
 (ဖြေ) မော်လမြိုင်သွားမလို့။
 (မေး) မော်လမြိုင် ဘာကိစ္စကြတော်မူမှာလဲဘုရား။
 (ဖြေ) တပည့်များပင့်လျောက်ချက်ဖြင့် သွားရောက်၍ ဥတုရာသီအခြေအနေကောင်းမွန်က နေစမ်းမလို့ဟု မိန့်တော်မူသည်ကို ဦးကေလာသသည် မင်းကွန်းဆရာတော်အား အကြောင်းမှန်နှင့် တောင်းပန် လျောက်ထားပုံကား သထုမှစ၍မော်လမြိုင်တစ်လျောက် တပည့်တော်မရောက်ဖူးသောအရပ် မရှိသလောက် ဖြစ်ပါသည်။ ဒီသထုလောက် ဥတုရာသီညီများ သပ္ပါယဖြစ်သောငွာန မရှိပါဘုရားဟုပင်ဖြစ်၏။

ပင့်လို့-နေစေလို့သော စေတနာဆန္ဒပေါ်များလှသဖြင့် ခပ်ကြားကြားလျောက်ကာဆက်လက်၍ ဤသထုမြို့၌ ဆရာတော်အစမ်းသဘောသီတင်းသုံးကြည့်တော်မူရန် လျောက်ထားတောင်းပန်သည်ကို ဆင်ခြင်တော်မူသည်ကား ဖမာပြည်တွင် သာသနာတော်ဝင်အရ ဤသထုမှစခဲ့၏။ ရှေးယခင်မှစတင်၍ ထင်ရှားသောမြို့ရွာငွာနကြီးလည်းဖြစ်ခဲ့၏။ ဥတုရာသီအားဖြင့်လည်းသင့်တော်ညီမျှလျက် လောကီဘက်၌လည်း အစာရေစာ ဝပြောသာယာပြီး၊ သာသနာတော်မြတ်ကြီးကိုလည်း လေးစားကြည်ညိုကြကာ မိဘရှိးရာမှပင် အစဉ်အဆက်ဆင်းသက်၍လာရာ ဗုဒ္ဓဘာသာမှန်စွာစေတနာသွို့ထက်လွှာသောပုဂ္ဂိုလ်တို့ အများဆုံးတည်ရှိ သော မြို့ရွာငွာနကြီးပင် ဖြစ်ပေ၏။ ဤငွာနမှ သာသနာတော်လမ်းမှန် ထွန်းကားရန်ရည်သန်ကာ ဆင်ခြင်စိတ်ရောက် သဘောပေါက်ထင်မြင်လျက် ဦးကေလာသ၏လျောက်ထားချက်ကို ခွင့်ပြုတော်မူလေသော အားရဝမ်းသာရှိလှသော ဘုန်းကြီးဦးကေလာသသည် နောက်ပါဒါယကာ စာရေးကြီးဦးနော်နှင့် မင်းကွန်းဆရာတော်၏ဝယ်ယူစွာနှင့်ကပိုယိုပါ မီးရထားပေါ်မှုပင့်ဆောင်ယူချုပြီး ဦးကေလာသ၏နေရာ မေဟဝန် အောက်တိုက်သို့ ပင့်ဆောင်တော်မူခဲ့လေသည်။

ဘန်းကြီးဦးကေလာဟာ စိတ်တရုံးဝါးကြီး

ဤသို့ဦးကေလာသည် မင်းကွန်းဆရာတော်ကို ရထားပေါ်မှ ဝမ်းမြောက်ဝမ်းသာပင့်ဆောင်၍ လာခဲ့သည်ကို ဦးကေလာသ၏ ငယ်ဆရာများက ဦးကေလာသဟာ စိတ်တရုံးဝါးကြီး (တရွတ်ထိုးကြီး)ကို မိမိထင်ရှုမြင်ရှုဦးတည်ရာ ဘာဉာဏ်ဆင်ခြင်တော့က တစ်ခါတည်းပြုလုပ်တော့တာပဲဟု ပြောဆိုမြည်တွန်ကြ သတဲ့။ ဤအခြင်းအရာအားလုံးကို ဦးကေလာသသည် ဤစာရေးသူအား ဟုတ်မှန်စွာဖော်ထုတ်၍ မိန့်တော်မူ လေသည်။ ဘန်းကြီးဦးကေလာသနေထိုင်ရာ မေဟဝန်အောက်တိုက်သည် သထုံးမြို့၏အရှေ့မြောက်ထောင့် တည့်တည့် မြို့နှင့် ၃-ဘလုံခန့်ကွာဝေးသောအရပ်၌ဖြစ်၍ ဒါရဝါဒီဆရာတော် ဦးသဒ္ဓမ္မပိုင်အရာမ်ဖြစ်၏။ ငင်းအရာမ်၌ ထိုစဉ်အခါက အတောင် ၆၀-ခန့်ရှည်လျားသော စကြိုကျောင်းရည်မှာပင် ခေတ္တသီတင်းသုံးစေ ရပေ၏။

တွေ့ဆုံးစေရန် နတ်များဖန်

ဦးကေလာသည် မင်းကွန်းဆရာတော်၏ ဂုဏ်သတင်းများကို တပည့်ရဟန်းတော်တစ်ပါး၏ ဟောကြားချက်ဖြင့် မတွေ့မီကပင်ယုံကြည်သက်ဝင်လျက် ခင်မင်လေးစားလိုလားခဲ့မိရာ တွေ့ဆုံးစေရန် နတ်များပင်ဖန်လေသည်အလား တွေ့ဆုံးကာမျှနှင့်လေးစားကြည်ညီကာ ပင့်ဆောင်၍လာခဲ့ပြီး မင်းကွန်းဆရာတော်ကို သပ္ပါယဖြစ်စေရန် မျှတလောက်သောနေရာငွာနှင့်ချထားကာ အခြားပြုဖွယ်ဝတ္ထရားများကိုလည်း ဆရာရင်းတူစွာပြုစုစောင့်ရှောက်လျက် ရင်းနှီးသူဒါယကာများကိုလည်း တရားနာရန် တိုက်တွန်းနှီးဆော်ပြီး ရောက်သောနေ့မှာပင် တရားဦးဟောရန်တောင်းပန်၍ ညတရားအဖြစ်ဖြင့် မင်းကွန်းဆရာတော်သည် ခရီးလမ်းပင်ပန်းမူများကိုအာရုံမပြုဘဲ ဦးကေလာသအမှုးရှိသော လာရောက်ကြသူ ဒါယကာ-ဒါယိကာမ ကြီးငယ်တစ်စုတို့အား စက္ခံဘို့ကွဲပေါ် । အဇေန် အပသံ ယထာဘူတံ အစဖြေသော မဟာသဋ္ဌာယတန် သုတ်ပါ၌အနက်အစုံကို အစမှအဆုံးနိုင်းချုပ်သည်တိုင်အောင် မေတ္တာစိတ်အကြီးစားနှင့် ထင်ရှားစွာဟောကြားတော်မူသည်ကို ဦးကေလာသသည် လွန်စွာမှန်စ်သက်အားရ သဘောကျလှသောကြောင့် တရားအဆုံးနိုင်းချုပ်အပြီး၌ ဤယုတ်နှင့်တက္က မြန်မာပြည်နိုင်သုကိုပါ၊ တပည့်တော်အား ချီးမြှင့်မစ ပို့ချပေးတော်မူပါရန် လျောက်ထားတောင်းပန်လေတော့သည်။

ဦးကေလာ၏ သဘောထား

ဦးကေလာသသည် အရာရာ၌ ဘွင်းဘွင်းနှင့်ရှင်းရှင်းကြီး ပြုလုပ်ပြောဆိုတတ်သော အလေ့သဘော ရှိ၏။ ဟုတ်မှန်ရာကို ရဲ့စုံစွာမင့်မညာပြုလုပ်တတ်၏။ ရိုးသားဖြောင့်စင်းသော စိတ်ရင်းမှန် ရှိတော်မူ၏။

ပင်ကိုမှုလသဘော၌ပင် အကျင့်တရားဘက်၌ သက်ဝင်သောစိတ်ရှိခဲ့၏။ မင်းကွန်းဆရာတော်နှင့်မတွေ့ခိုးကာလကပင် ဝိပသနာမှန်စွာ နည်းပေးလမ်းပြဆုံးမတတ်သော ဆရာများကို အမြဲထောက်လှမ်းစုံစမ်းလျက် ရှိ၏။ ဟိုမှသည်မှတရားသံကြားလျှင် ဦးစွာပင် စုံစမ်းလေ့လာခဲ့ပေ၏။ ထို့ကြောင့်ပင် ရထားပေ၌၌ တွေ့မြင်ကာမျှဖြစ်သော မင်းကွန်းဘုန်းကြီးကို ရင်းနှီးလှသောဆရာကြီးအလား စဉ်းစားဝေဖန်ခြင်းမရှိဘဲ တပည့်ခံ၍ အတန်တန်သောတာဝန်များကိုပါအရေးမထားဘဲ လေးလေးစားစား စေတနာသဒ္ဓါတရားနှင့် အများ၏ကောင်းစားရေး၊ သာသနတော်ထွန်းကားရေး၊ အသိဉာဏ်တိုးပွားရေး ဤသို့စသောအထွေထွေ အရေးတို့ကို မျှော်တွေ့ကာ ရှုပြုးဦးဆောင်ပြုလုပ်ခဲ့လေသည်။

ဘုမသိ ဘမသိ ဆရာတော်

ဦးကေလာသသည် ကောင်းကျိုးချမ်းသာကို မှန်စွာလိုလားသောစိတ်ရင်းဖြင့် သူများ၏ပြောစကားကြားရရုံမျှနှင့် ယုံကြည်အားထားပင့်ဆောင်၍လာခဲ့သော အခြင်းအရာများကို ဆရာရင်းဖြစ်သူများက မလျှော်သောအားဖြင့် ပြောကြားကြသည်ကို ပမာဏမပြား တစ်စုံတစ်ယောက်၏အကျိုးအပြစ်ကို အမှန်မသိက မိမိတို့ထင်မိထင်ရာပြောတတ်မြောက်တာပင်ဟုဆင်ခြင်လျက် အဘက်ဘက်မှဆောင်၍ကျက်ဖွယ်ကိစ္စများကို နေ့မအား ညာမအား အစီအစဉ်လုပ်ကာအလုပ်များလျက်ရှိ၏။ ဦးကေလာသပင့်လျှောက်ချက်ဖြင့် ဘုမသိဘမသိ လိုက်ခဲ့မ သော မင်းကွန်းဆရာတော်ကား တရားဟောရသော စိတ်တော်၌ အလွန်လျင်ကျေနပ်လျက်ရှိ၏။ ယုံကြည်-မကြည် မိမိ၏တာဝန်မဟုတ်၊ နာကြားသူများ၏ကံသာပင်ဖြစ်သည်ဟု အမှတ်ထင်လျက်ရှိ၏။ ဤသို့ တစ်စုံတစ်စုံနှင့် ဦးကေလာသ၏ လုံးဆောင်ချက်ဖြင့် ကမ္မဋ္ဌာန်းဘုန်းကြီး၊ တရားပေးဘုန်းကြီး၊ မင်းကွန်းဘုန်းကြီးဟုအများသိပြီးဖြစ်ကာ ရက်အနည်းငယ်မှုကြေသော ရဟန်းရှင်လူခပ်သိမ်းသူတို့ ထိမှုဗြိမှ အထွေထွေ လာရောက်ပြီး အသီးသီးမေးကြမ်းကြ စုံစမ်းစစ်ဆေးကြသည်ကို တည်ကြည်လွှာ ထည်ဝါခန်းညား ခိုင်မာသောပါဋ္ဌာတော်များနှင့် သက်ဆိုင်ရာအငွေကထာများကိုပါ တရားလမ်းစဉ်သတိပဋိသာန်လာအင်ကို အခြေ အတင်ဟောပြောတော်မူသဖြင့် သဘောကျကျေနပ်သူများလည်းပေါ်ပေါက်ကာ ကိုယ်တိုင်ဝင်ရောက်အားထူတ် စမ်းသပ်ရန် စိမ်စဉ်းစားလျက်ရှိကြပေ၏။ (မှတ်ချက်။) ။ ဦးကေလာသည် မိမိအလိုကြုံသော မင်းကွန်းဆရာတော် ရောက်လာသောညြှို့ပင် တရားအစဉ်ဟောခဲ့သော မဟာသဗ္ဗာယတန်သုတ် ပါ၌အနက်ကို နောက်နေ့နံနက်မှစ၍ ရေးကျက်ခဲ့ရာ ယခုတိုင်ပင် နှုတ်မြှုံးရလျက်ရှိ၏ဟု ဤစာရေးသူအား မိန့်ကြားလိုက်ပေ၏။ စတင်ကျက်ယူသော အချိန်နှင့် မိန့်ကြားသောအချိန်သည် အနှစ် ၄၀-ခန့်ကြာရှိ၏။)

သာသနပဇ္ဈာတိက တိုက်သို့

မြို့လွှာနှမ် မောင်မြို့သို့ရည်မှန်းလျက် ခရီးစမ်းထွက်ခဲ့ရာ သထုံးကေလာ၏ စေတနာ ရင်းအမှန်နှင့် တောင်းပန်လျှောက်ထားသည်ကိုယ့်ကြည်ပြီး လိုက်ပါလာသော မင်းကွန်းဆရာတော်သည် မေဟဝန်အောက်တိုက်သို့ ဦးကေလာ၏ စီမံချက်ဖြင့် အဆက်မပြတ်ရောက်လာကြသော တရားနာ-တရားစမ်းရဟန်း၊ ရှင်၊ လူများအား သတိပဋိနှစ်တရား အပွဲမာဒလမ်းစဉ်များကို ပိုင်းခြားပေါ်နှုံး မထိမ်မချုန်ဟောခဲ့ရာ တစ်ယောက်ကစာ၊ တစ်ရာဟူသော လောကစားအားလျော့စွာ တစ်စတစ်စနှင့် တစ်ဆင့်စကားတစ်ဆင့်ကြား၍ လာရောက်သူတွေများပြီး ဓာတ္ထမျှအစမ်းသောနောထိုင်သော မေဟဝန်အောက်တိုက်စကြိုကျောင်း၌ ပရီသတ် အင်အားနှင့်မမျှ မလုံလောက်ဖြစ်ခဲ့ရာ ဦးကေလာသည် တရားနာလာသူများနှင့် တရားအားထုတ်လိုသူများ အတွက် နေထိုင်လောက်ရာဇာန်များကို ထပ်မံ၍ရှာကြံရာ ရှေးအခါကထင်ရှားပြီး ပရီသတ်များစည်ကားခဲ့ဖူး၍ ထိုအချိန်၌ အနည်းငယ်အစောင့်အရှေ့ရှေ့ကြောက်သာရှိနေသော မေဟဝန်အောက်တိုက်၏ အနောက်မြောက် အရပ် တစ်ဖော်လုံခန့်မျှကွာဝေးသော သာသနပဇ္ဈာတိကခေါ် ရှေးကျောင်းတိုက်ဟောင်း၌ ကြွင်းကျွန်းနေသော ကျောင်းတစ်ကျောင်းနှင့် ဧရပ်တစ်လုံး အသုံးမပြုနေထိုင်သူမရှိဘဲ အားလပ်၍နေသော ထိုအဆောက်အဦးများ ကို စောင့်ရှောက်နေသူပိုင်ရှင်များအား သွားရောက်ခွင့်တောင်းရာ ဦးကေလာတို့သောကျနောက်ပါကြောင်းဖြင့် အခွင့်ကောင်းရွှေ့ပြီးမကြာမိပင် မေဟဝန်အောက်တိုက် စကြိုကျောင်းမှုရွှေ့ပြောင်း၍ သာသနပဇ္ဈာတိကတိုက်၌ နေထိုင်ပြီး အသီးသီးသောတပည့်ကြီးငယ်တို့အား တရားအားထုတ်ရန် သတိပဋိနှစ်လမ်း ပေါ်လွင်စွာ ဟောပြသည်ကို အချို့သောကျသူများ ဝင်ရောက်အားထုတ်ကြလေသည်။

တစ်နေ့ထက်တစ်နေ့ တိုးတက်ခဲ့ပုံ

မင်းကွန်းဆရာတော်သည် တပည့်များတိုးပွားလာသဖြင့် မေဟဝန်အောက်တိုက်မှ သာသနပဇ္ဈာတိက တိုက်သို့ တစ်ဆင့်ရွှေ့ပြောင်းကာ တရားအားထုတ်လိုသူများကိုလည်း လက်ခံပြီး သတိပဋိနှစ်နည်းအရ ဝိပဿနာအားထုတ်ပုံများကိုလည်း ထင်ရှားစွာဟောပြည့်နှင့်ကြား၍လာရာ ကျင့်ကြုံအားထုတ်သူများ တစ်နေ့ထက်တစ်နေ့တိုးတက်ခဲ့ပြီး လက်ရှိနေရာလည်းမလုံမလောက်ဖြစ်ကာ ယာယီတဲ့ကျောင်းလေးများ ပြုလုပ်၍နေရလေသည်။ တစ်နေ့တစ်ခြား ပရီသတ်များလည်း စည်ကား၍လာရာ အချို့တစ်တွေသည် သစ်ပင်ချုပ်ပို့ တိတ်ဆိတ်ရာဇာန်များသို့ ဝင်ရောက်နေထိုင်ရကာ တစ်စတစ်စနှင့်လူသိများပြီး ဝိပဿနာ အမှတ်တရားများ ခေတ်စား၍လာလေသည်။

တရားနာနသစ်တစ်ခု တည်ထောင်ရန်

သတိပဋိနှစ်လာ ဝိပဿနာအကျင့်တရားများ တစ်နေ့တစ်ခြားခေတ်စား၍လာရာ အားထုတ်သူများလည်း တိုးတက်လျက်ရှိပေ၏။ အချို့သောယောဂီများလည်း သဘာဝလမ်းစဉ်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် တွေ့မြင်ရ၍ ယုံကြည်စိတ်ချသနှင့်ကအဖြစ်မျိုးနှင့် ဝမ်းမြောက်ဝမ်းသာ သဒ္ဓါတ်ကြွေ နှစ်သက်အားရရှိကြပြီး

မိမိတိနှင့် နီးစပ်ရာပုဂ္ဂိုလ်များအား တရားအားထုတ်ရန်များကို စွဲဆော်တိက်တွန်းကြကာ စွမ်းရာဘက်မှ အကူအညီအစောင့်အရှောက်ပြုလုပ်ကြလျက် ယောဂါများ (တရားအားထုတ်သူများ)အားတက်ဖွယ်၊ လွယ်ကူသော စားသောက်နေထိုင်ရေးကိုပါ ကူညီစီစဉ်ပေးကြလေသည်။ တရားအားထုတ်သူ ယောဂါများအတွက် အကျိုးဆောင်လျက်ရှိသော ဦးကေလာလည်း ပရိသတ်အင်အေးစုများ တစ်နေ့တစ်ခြားတိုးပွား၍လာသဖြင့် လက်ရှိနေရှုံးမလုံလောက်ရာ ရင်းနှီးသူတပည့်ဒါယကာများနှင့် တိုက်ပင်ညီညွတ်ကာ တရားဌာနသစ်တစ်ခု တည်ထောင်နိုင်ရန်ကိုပင် စိတ်ဝင်စားလျက်ကြံ့စည်းမိလေသည်။

ဌာနသစ်တည်ထောင်ရန် ကြံ့စည်ကဗုံ

သာသနပဇ္ဈာတိကတိုက်၍ တရားအားထုတ်သူယောဂါများ အစဉ်မကွာတိုးပွားလာသဖြင့် နေရာဌာနမလုံလောက်မှုကြောင့် ဌာနသစ်တစ်ခုတည်ထောင်ဖြစ်မြောက်ရေးကို တွေးတော်ကြံ့စည်ကြရှုံး အထက်အရပ်မှ တပည့်ဟောင်းဖြစ်ကြသော ဒိုက်ဦးမှဒေါ်ကွန်လည်း ပါဝင်ခဲ့၏။ ပဲနှစ်ကုန်းမှုဦးသိုးဟန်၊ ဒေါ်မှုံးတို့လည်း ပါဝင်ခဲ့၏။ ရွှေကျင်မှုဒေါ်ခေါင်လည်း ပါဝင်ခဲ့၏။ သထုံးမှုဒေါ်ချုပ်တို့လည်း ပါဝင်ခဲ့၏။ လူဝတ်ကြောင်ဘဝနှင့် မင်းကွန်းဌာန၍အားထုတ်ခဲ့၍ ယုံကြည်ချက်ချကာ သီလရှင်အဖြစ်သို့ပြောင်းခဲ့သော မော်လမြှင့်သို့ရောက်ရှိနေသူ ဒေါ်ကုသလလည်း ပါဝင်ခဲ့၏။ ဤသို့လျှင် အမြိုမြို့မှတပည့်အပေါင်းတို့ပါဝင်သော တိုင်ပင်ညီညွတ်မှုကို ဦးကေလာသခေါင်းဆောင်၍ ကျောင်းတိုက်ကြီးဖြစ်မြောက်ရန် အမြန်ဆုံးဖြတ်ကြကာ ဦးကေလာသသည်ပင် ရေးအခါကတွေ့ရှိထားသော ဘုန်းရှင်ကံရှင်များနှင့်သာထိုက်တန်သော သိရှိပြီးဌာနကို အများ၏အလိုဆန္ဒသဘောကျေ-မကျေ၊ တူ-မတူ တိုင်ပင်ညီညွတ်ကာ သွားရောက်ကြည့်ရှုကြလေသည်။ (တပည့်အများသွားရောက်ကြည့်ရှုကြသောဌာနကား ယခုတည်ရှိနေသော ဇွေတော်ကျောင်းတိုက်ကြီး၏နေရာဌာနပင်ဖြစ်လေသည်။ ထို့ဌာနသည် ကြည့်ရှုစုံစမ်းချိန်အခါက သစ်ပင်ကြီးကယ်အသွယ်သွယ်တို့နှင့် သွားရောက်ရန်သော်မှ မလွယ်လှသောချုပ်နှစ်ယူများဖြင့် ရူပ်ပွဲလျက်ရှိသော အစိုးရ၏မြေနေရာလွတ်တစ်ခု ဖြစ်ခဲ့ပေ၏။)

မင်းကြီးသိုး၏ ကူညီချက်

ဦးကေလာသီးဆောင်ပြုလုပ်၍ တပည့်အများပါဝင်သော ဌာနသစ်အတွက် အများသဘောတူသွားရောက်စုံစမ်းကြည့်ရှုကြသောနေရာကို ပတ်ဝန်းကျင်မှန်းကပ်သောလူနော်များ မရှိ၍ တိတ်ဆိတ်သော ပိုဝင်ကေလည်းဖြစ်၊ အရှေ့နှင့်တောင်မြောက်တို့မှ မြေမြို့ရှိုးများရိုင်းကာလျက်တည်ရှိသောကြောင့် လူသွားလူလာနည်းပါးပြီး ချောင်ကျသောနေရာလည်းဖြစ်၏။ ထို့ကြောင့်ကြည့်ရှုကြသူအားလုံး စိတ်နှလုံးနှစ်ခြားကြကာ သဘောတူညီကြလေသည်။ ဤသို့ကြည့်ရှုသူအားလုံး သဘောတူညီကြကာ မင်းကွန်းဆရာတော်အား

လျောက်ထား၍ ဆရာတော်၏အလိုတော်ကျမကျ တော်မတော်လိုက်၍ ကြည့်ရှုဆုံးဖြတ်တော်မူစေပြီး သင့်လျဉ်ကြောင်းများကို ဆရာတော်အမိန့်ရှိသဖြင့် တပည့်ရင်းဆရာရင်း ယုံကြည်စိတ်ရင်းရှိကြသူများထဲတွင် ပြန်ရောအတွက် အစိုးရထံသာသနာမြေဂရန်ရယူရန်တာဝန်ကို သထုဒေါ်ချုံ၊ ရွှေကျင်ဒေါ်ခင်၊ ပဲနှုတ်ကုန်း ဦးဘုန်းဟန်-ဒေါ်မှို့၊ ဒိုက်ဦးဒေါ်ကွန်း၊ ဤလေးဦးတို့က တစ်ဦးလျင် ၁-ဇကနှင့် ၃သာမ်-၂၅၌ အသီးသီး တာဝန်ယူကာ စုစုပေါင်း ၅-ဇကမျှရှိသောမြေနေရာကို အမြန်ရရှိရေးအတွက် သထုမင်းကြီးဦးဘုံးစော်ကူညီချက်ဖြင့် အစိုးရထံဂရန်ခံယူကြလေသည်။

ဘုံကျောင်းငယ်တစ်ဆောင် တည်ဆောက်ပုံ

ဦးကေလာလည်း ထိုအချိန်မှစ၍ ကျောင်းတိုက်ကမ္မဋ္ဌာန်းဌာန တည်ထောင်ရန်နေရာကို အရှေ့အနောက် တောင်မြောက် နယ်လေးရပ်သတ်မှတ်ပိုင်းခြားပြီး၊ ကပိုယကာရကများနှင့် ချံ့နှုန်းသစ်ပင်များကို မနေမနား အမြန်ပြီးမြောက်ရန် နေ့စဉ်ရက်ဆက် သုတေသင်ရှင်းလင်းလျက် ဝက်သစ်ချေသစ်ပင်ရင်း၌ ယာယီတဲ့ကျောင်း ကလေးနှင့်နေထိုင်ကာ ဝိသကြံပမာ ဖန်တီးလျက်ရှိလေသည်။ ရက်ပေါင်း ၄၀-ကျော်မျှကြောသောအချိန်၌ ဆရာတော်သီတင်းသုံးရန် ၁၀-ပေပတ်လည်မျှကျယ်သော အိပ်ခန်းငယ်လေး၌ ကျမ်းပြင်စကြိုကပ်လျက်ရှိသော ကောင်းမှုရှင်အများစုပေါင်းပါဝင်သည့် ဘုံကျောင်းငယ်တစ်ဆောင်ကို ဦးစွာတည်ဆောက်ရာ ထိုအချိန်၌ မျက်နှာဖြူလူမျိုးအရေးပိုင်တစ်ယောက် လမ်းလျောက်ရင်းဝင်ရောက်ကြည့်ရှုကာ ဘုန်းကြီးဦးကေလာအား မေးမြန်းသည်ကား ဘုန်းကြီးဘာလုပ်သလဲ (ဖြေ) ကျောင်းဆောက်တယ်၊ (မေး) ဘယ်သူ့ထံမှအမိန့်ခံရရှိပါ သလဲ၊ (ဖြေ) အမိန့်စာမရရှိဘဲ ဆောက်နိုင်ပါသလား၊ ထိုအခါ ဘုန်းကြီးဦးကေလာသည် ရှုံးအခါကပင် ကြားဖူးနားဝရှိ၍ သိန့်ချင့်ပြီးသော ဝိတိရိယဘုရင်မကြီး၏သာသနာတော်ဝတ္ထကမြေများ လူဒါန်းခွင့်ပြထား သည်ကို မျက်နှာဖြူအရေးပိုင်အား ဘုရင်မကြီး၏လူဒါန်းခွင့်ပြချက်ဖြင့်ကရန်ခံပြီး ရက်ပေါင်း ၄၈-ကျော်က သာသနာတော်ဆိုင်ရာအဆောက်အဦးများဆောက်နိုင်သည်ဟုသော ရှေးကသိရှိထားပြီးသည့် ထုချေချက်များ ကို ဟုတ်မှန်စွာပြောကြားလေသော် လမ်းလျောက်ရင်းအလျဉ်းသင့်တွေကြံ့၍ မေးမြန်းစုံစမ်းမိသဖြင့် သဏာမှန်ကိုသိရှိပြီးသော အရေးပိုင်မျက်နှာဖြူသည် ကောင်းပြီကောင်းပြီဟု သဏာကျကျနှပ်သော အမှာအရာကိုပြကာ ထွက်ခွာ၍သွားသည်ဟု ဤစာရေးသူအား ဘုန်းကြီးဦးကေလာသက မိန့်တော်မူပေ၏။

တော်ဝန်ဟု ထင်ရှားလာပုံ

ယောဂီအများတရားအားထုတ်ရန်နှင့် ဝိပသုနာအကျင့်သာသနာ တိုးတက်ထွန်းကားလာစေရန် စိတ်ရင်းမှန်နှင့် အမြန်ဖြစ်မြောက်ပြီးစီးရန် ရည်သန်ဆောင်ရွက်လျက်ရှိသော ဘုန်းကြီးဦးကေလာသသည်

တရားဌာနသစ်ကြီးတွင် ရဟန်းတော်များနေထိုင်ရန်အတွက်နှင့် လူယောဂါများနေထိုင်ရန်တိုကိုပါ ခဲ့ခြား၍ လျှော့စွာသောအဆောက်အဦများကို သင့်လျှော့ရာနေရာ ချထားစီစဉ်ခဲ့ရာ ကျောင်းတိုက်ဌာနကြီး၏အရှေ့ပိုင်း၌ ဆရာတော်သီတင်းသုံးနေထိုင်ရန်ကျောင်းနှင့် ရဟန်းတော်များနေထိုင်ရန်ကျောင်းများကိုစီစဉ်၍ အနောက်ပိုင်း၌ လူယောဂါများနေထိုင်ရန်ရေပ်များကိုစီစဉ်ရာ အရှေ့ပိုင်း၌ရဟန်းတော်ယောဂါများအတွက် ကျောင်းJ-ဆောင်နှင့် လူယောဂါများအတွက် ရေပ် င-လုံးမျှ အနောက်ပိုင်း၌စီစဉ်ကာ ရေတွင်းများကိုပါ လျှော့စွာစီစဉ်ဆောင်ရွက် လေတော့သည်။ ဤသို့အသီးသီးနေထိုင်ရန် အဆောက်အဦများကို ဖန်တီးချွဲပြီးစီးသော် ဘုန်းကြီးဦးကေလာသ သည် မင်းကွန်းဆရာတော်အား နေထိုင်ရန်ပင့်လျှောက်တောင်းပန်ကြပြီး သာသနပဇ္ဈာတိကကျောင်းတိုက်မှ တရားဌာနသစ်သို့ရွှေ့ပြောင်းကာ ထိုဌာနသစ်ကို အထက်မင်းကွန်းဌာနက အမည်နာမနှင့်ထပ်တူ (အတော် ဟူသော) အမည်ကိုပင် တင်စားသောအားဖြင့် ခေါ်ဝေါပညတ်သမှတ်အပ်လေသည်။
 (မှတ်ချက် ။ ။ ဘုန်းကြီးဦးကေလာသ၏ နှုတ်မှတ်သက္ကရာဇ်မှာ မင်းကွန်းဆရာတော်သည် သထုမြို့သို့ ၁၂၇၇-ခုနှစ်ရောက်ပြီး သာသနပဇ္ဈာတိကကျောင်းတိုက်မှာတစ်ဝါဆို၍ ၁၂၇၈-ခုနှစ်တွင် အတော်ကျောင်းတိုက်တိုက်မှာပင် ဝါကပ်ဆိုလေသည်ဟု အမိန့်ရှိ၏။ ဦးမြတ်ကျော် ရေးသားသောစာများနှင့် ဆရာတော်ကြီးကိုယ်တိုင်မိန့်တော်မူချက်မှာ ၁၂၇၇-ခုနှစ်သထုရောက်၍ ၁၂၆၅-ခုနှစ် အတော်တိုက်နှင့် ဓမ္မဘုရားတည်ဆောက်သည်ဟုအဆိုရှိ၏။ ဤအရာဌာန တိတိကျကျမဟုတ် သော်လည်း အရေးမကြီးလှ၍ အထက်ပါ J-မျိုးကို ယူလိုရာယူနိုင်ပါ၏။)

မဟာာရာဇာ မနူဟာမင်း

မင်းကွန်းဆရာတော် သီတင်းသုံးရာ သထုမြို့အမည်တွင်လျက်ရှိသော ဌာနသစ်ကြီးကား ရှုံးယင်အခါက ရာဇ်ဝင်ထင်ရှုံးခဲ့သော တန်ခိုးကြီးမဟာာရာဇ်မနူဟာမင်းမြတ်၏ သတ်မှတ်ပိုင်းခြားအပ်သော မြို့ရှိုးသုံးတန်တို့တွင် အတွင်းမြို့ရှိုးနှင့် အလယ်မြို့ရှိုးတို့၏အကြား အရပ်မျက်နှာအားဖြင့် အရှေ့မြောက်ထောင့်၌ ဖြစ်၍ ငှါးဌာန၏တည်ရှုံး ရှုံးဟောင်းရောကန်များနှင့် မြို့ရှိုးများ၊ ကျံ့များ၊ အနိမ့်အမြင့် ဆင့်လျက်တည်နေ သောမြေနေရာများကို ယခုတိုင်တည်ရှိလျက် ကောင်းမွန်စွာတွေ့မြင်နိုင်ပါသည်။ ယခုပြဿုခဲ့သောနေရာ၌ အတော်ဟူသောအမည်ဖြင့် သတိပွဲနှစ်လာ အပွဲမာဒလမ်းစဉ်ဖြစ်သော ဝိပသာတရားဌာနကြီးတစ်ခု တည်ထောင်ပြီးသောအချိန်မှစ၍ ယခုတိုင် ထိုထိုမြို့ရှာများမှ အလေ့ဝါသနာအထံပါကြသော ရဟန်းရှင်၊ လူ ခပ်သိမ်းသောသူတို့သည် အသီးသီးလာရောက်ကြပြီး မိမိတို့၏အလိုအန္တအလျောက် နေထိုင်ကာ အားထုတ်ကြလေသည်။

အစုအစဉ်၊ နိဂုံးချုပ်အပြီး

သတုမြို့တွင် ဇော်တရားဌာနကြီး တည်ထောင်ဖန်တီးရာ၏ ဘုန်းကြီးဦးကေလာသသည် အစုအစဉ်နှင့် ဒို့သက္ကရာဇ်သားကြီးအလားမခြားတူစွာ ဖန်တီးတော်မူပေသာ ဆရာတော်ဖြစ်ပေသည်။ ထိုဆရာတော်သည် ယခုအချိန်၌ သက်တော်ရွယ်တော်ကြီးရင့်တော်မူရာ ၇၇-နှစ်ကျော်ကျော်ရှိဖြစ်၍ ပဲခူးမြို့ ရွှေမောဓောတော်ကြီး၏ တောင်မျက်နှာ ၁-ဗာလုံလောက်အကွာ ဆံတော်တွင်းဟုအမည်တော်သာလျက် ရှိသောကျောင်းတိုင်၌ ဆံတော်တွင်းဆရာတော်ဟူသောအမည်ဖြင့် ရွှေကျင်နိကာယရိဏ်းတွင် မဟာနာယက အဖွဲ့ဝင် ထင်ရှားသောဆရာတော်ကြီးတစ်ပါးဖြစ်လျက်ရှိလေသည်။ ထိုဆံတော်တွင်းဆရာတော်ကြီးသည် မွန်မြတ်တော်မူလှသောစိတ်ဖြင့် အမြင်မှန်မရသေးသူများအတွက် ငဲ့ကွက်သောအမြားအမြင်ဖြင့် သူတော်စင်တို့ တရားစိတ်ဝင်စားကာ သွေ့ပြား၍အားထုတ်ကြပြီး မဂ်သီး၊ ဖိုလ်သီး၊ နို့ဗုံးအားထုတ်ဖြင့် အခွင့်အားလျှော့စွာ စီမံဆောင်ရွက်လျက် အဘက်ဘက်မှ ထက်မြက်လှသောစိတ်ဓာတ်နှင့် အပြတ်အသတ် နောက်ခေတ်၌ ဥပဒေနှင့်မော်ကွန်းတင်လောက်အောင် ရွက်ဆောင်တော်မူခဲ့ပေသောဆရာတော်ဖြစ်၍ ဇော်အဆက်ဆက် ဆင်းသက်ခဲ့ကြသူယောက်မှန်သမျှသည် ထိုဆံတော်တွင်းဆရာတော် ဦးကေလာသအရှင်မြတ်ကို ကျေးဇူးများလှ သော ဆရာတော်တစ်ပါးအနေ မော်ကွန်းတင်လေးစား၍ကြည်ညိုကြပါရန် သဘောမှန်နှင့်တိုက်တွန်းတောင်းပန် အပ်ပါသည်။ (ဇော်ဆရာတော်ကြီး သတုမြို့၌သောင်တင်တည်ရှိရခြင်းနှင့် သတုဇော်ကျောင်တိုက်ကြီးဖြစ်ထွန်းပေါ်ပေါက်လာရခြင်းသည် ထိုဆံတော်တွင်းဆရာတော်ဦးကေလာသအရှင်မြတ်ကြီး၏ စွမ်းဆောင်ကြိုးစားမူပင် အမှန်ဖြစ်ပါသည်။)

တရားဌာနကြီးမှ ဝမ်းနည်းစွာထွက်ခွာပုံ

ဦးကေလာသသည် ဆန္တတော်အစွမ်းအားဖြင့် မနေမနား ဇော်တရားဌာနကြီးကိုပြီးစီးအောင် တည်ထောင်၍ မိမိကိုယ်တိုင်လည်း သတိပဋိနှစ်လမ်းစဉ်အရ အပွဲမာဒေါ် ပိုပသုနာတရားများကို ဝင်ရောက် အားထုတ်ပြီး နီးစပ်သူတုပည့်ကြိုးကယ်တို့အားလည်း အနည်းနည်းဖြင့်ဆွဲဆောင်တိုက်တွန်းကာ နှစ်ဝါများကာလ ကြာခဲ့သော မင်းကွန်းဆရာတော်လည်း နေထိုင်ရေးနှင့်ပေါင်းသင်းဆက်ဆံရေးများပါ အဆင်ပြေစွာအရာတကျ ရှိဖြစ်ဖြစ်၍ မိမိလည်း ကျွန်းမာရေးနှင့်မပြည့်စုံဘဲဖြစ်ကာ သတုဇော်တရားဌာနကြီးမှ ဝမ်းနည်းစွာထွက်ခွာခဲ့ပြီး မိမိ၏မွေးဖွားရာဇာတိပဲခူးသီး ပြန်ခဲ့လေသည်။ ထိုဦးကေလာသဆရာတော်သည် ရောက်ရာဌာနတိုင်း၌ မိမိညာက်အမြင်သက်ဝင်ယုံကြည်ခဲ့ပြီးသော သတိပဋိနှစ် အပွဲမာဒေါ် ပိုပသုနာတရားများကို ဟောကြား ဆုံးမလျက် အချက်ကျကျနည်းပေးလမ်းပြပြုလုပ်ခဲ့ရုံးမက ကျမ်းစာများကိုပင် စီရင်ထုတ်ဝေခဲ့လေသည်။

(ထိုဆရာတော်အရှင်မြတ်ကြီး ရေးသားစီရင်တော်မူသော ဓမ္မအရသာကျမ်း စာစောင်ကိုမကြာမီ ဖတ်ရှုတွေ့မြင်ကြရပါလိမ့်မည်)

မူလမင်းကွန်း ဆရာတော်ဘုရားကြီးထံ မဟာစည်ဆရာတော် နည်းခံပုံ

ယခုအခါ မဟာစည်ဆရာတော်ဟု ထင်ရှားကျော်စောလျက်ရှိသော ရန်ကုန်ဟာမစ်တစ်လမ်းသာသနူရိပ်သာရှိ မထောရကြီးသည် ၁၂၉၃-ခုနှစ်က မော်လမြိုင်မြို့၊ တောင်ဝိုင်းကလေးတိုက်ကျောင်း၌ တိုက်ကျောင်းဆရာတော်ကြီး၏လက်ထောက်အဖြစ်ဖြင့် ပရီယတ္ထစာပေါ့ချေနေသည့် ရဟန်း ၈-၀၂၄၃ ဓမ္မစရိယိုးသောဘန်ပင်ဖြစ်၏။ ငင်းသီးသောဘန်သည် ပရီယတ္ထလုပ်ငန်းကို ကြီးပမ်းဆောင်ရွက်နေရာမှ ပဋိပတ္တလုပ်ငန်းကိုလည်း လက်တွေ့ကျင့်သုံးအားထုတ်လိုသောကြောင့် မိမိနှင့်သမာဆန္ဒတူမျှသော သီးတေဝါးခေါ် သီတင်းသုံးဖော်ရဟန်းတစ်ပါးနှင့်အတူ သပိတ်တစ်လုံးသက်နှုန်းသုံးထည်မျှဖြင့် တရားကျင့်နည်းကို စုံစမ်းရှာဖွေရန် မိမိ၏နေ့မြိုင်မှ ထွက်လာခဲ့၏။

ဆရာတော်ထံ ရောက်ပြီ

ဇင်းကျိုက်တောင်၊ ကေလာသမြေသပိတ်တောင်နှင့် ရွှေရောင်ပြတောင် ဘုန်းတော်ကြီးသီးအုန်းခိုင်၏ ဌာနစသည်တို့၌ စုံစမ်းခဲ့ပြီးနောက် သထုမြို့မင်းကွန်းတောင်နှင့်ဆရာတော်သည် သတိပဋိသုတေပါနိတော်နည်းဖြင့် လက်တွေ့တရားအားထုတ်ပုံကိုဟောပြနေကြောင်း ကြားသိရသဖြင့် သီးသောဘန်က ဤသို့စဉ်းစားမိ၏။ သတိပဋိသုတေပါနိ အငွကထာဋိကာကို ငါတို့လည်း ကောင်းကောင်းလေ့လာထားပြီးပင်ဖြစ်၏။ သို့သော် မင်းကွန်းတောင်နှင့်ဆရာတော်ကြီးမှာ သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။ ပိဋ္ဌကတ်ပါနိ အငွကထာ ဋိကာတို့၌ ကောင်းကောင်းတတ်ကျမ်းသည့်ပြင် တရားကိုလည်း လက်တွေ့ကျင့်သုံးထားပြီးဖြစ်ပေသည်။ တပည့်ရာထောင်များစွာတို့အားလည်း လက်တွေ့ညွှန်ပြဟောကြားနေသော ဆရာတော်ဖြစ်ပေသည်။ သို့ဖြစ်၍ ငင်းမင်းကွန်းတောင်နှင့်ဆရာတော်ကြီးထံမှာ နည်းနိသျခံယူ၍ အားထုတ်သင့်သည်ဟု စဉ်းစားကြံစည်ပြီးလျှင် ရွှေရောင်ပြီးအုန်းခိုင်၏ ဌာနမှုသထုံး ခြေကျင်လျောက်၍ J-ရက်တိုင်တိုင်လာခဲ့၏။ ၁၂၉၃ခု၊ တပေါင်းလဆန်း၅-ရက်နေ့မှာ မင်းကွန်းတောင်နှင့်ဆရာတော်ဘုရားကြီးထံသို့ ရောက်လာ၏။ ထိုနေ့မှာပင် ကမ္မဋ္ဌာန်းတောင်းသဖြင့် ဆရာတော်ဘုန်းကြီးက ညျဉ်းသီးယံ့ ၇-နာရီလောက်မှာ အောက်ပါပါမြိုင်ကို မူတည်ပြီးလျှင် တစ်ပိုင်းစီ အနက်အမိပါယ်ပြန်ကာ ရူမှတ်ပုံကမ္မဋ္ဌာန်းနည်းကို ပေးတော်မူ၏။

နေတိပါဋီ (၁၉)

သတေသိက္ခာ၍ ပရီဗုဒ္ဓတော်၊ တေန၊ ဒီဇွန်-သုခ ဝိဟာရတဲ့ အတိက္ခာန္တာ ပဋိက္ခာန္တာ အာလောကိတေ ဝိလောကိတေ သမိန္ဒြာတေ ပသာရိတေ သယ်ဗိုပ္ပတ္တ စိဝရဓာရဏေ အသိတေ ပိတေ ခါယိတေ သာယိတေ ဥစာရပသာဝကမ္မာ ဂတေ ဋီးတေ နိုသန္တာ သူတေ ဘက်ရိတေ ဘာသိတေ တုက္ခာဘာဝ သတေန သမွာနေ န ဝိဟာတဲ့။

မြန်မာပြန်

အထက်ပါ ပါဋီကို မြန်မာပြန်လျှင် သံသရာတေားကိုရှုသောသူ (ရဟန်း)သည် အမှတ်ရလျက် ကျင့်သွားရာ၏ဟူရှုံး (အနက်အမိပါယ်ကို ဤသို့သိအပ်၏)။ သံသရာတေားကို ရှုသော ထိုသူ (ရဟန်း)သည် မျက်မှောက်ဘဝ္မာပင် (ရဟန်းဖြစ်လျက်) ချမ်းသာစွာနေရခြင်းအကျိုးငှာ ရွှေသို့သွားလျှင် နောက်သို့ဆုတ်လျှင်၊ တည့်တည့်ကြည့်လျှင်၊ စောင်းငွေ့ချုကြည့်လျှင်၊ လက်ခြေတို့ကိုကွေးလျှင်၊ ဆန့်လျှင်၊ သက်နှုန်းသပိတ်ကို ကိုင်ယူသုံးစွဲလျှင်၊ စားလျှင်၊ သောက်လျှင်၊ ခဲလျှင်၊ လျက်လျှင်၊ ကျင်ကြီးကျင်ငယ်စွန်းလျှင်၊ သွားလျှင်၊ ရပ်လျှင်၊ ထိုင်လျှင်၊ အိပ်လျှင်၊ နိုးလျှင်၊ ပြောဆိုလျှင်၊ ဆိတ်ဆိတ်နေလျှင်၊ အမှတ်ရလျက် မှန်စွာသို့ရှုနေရာ၏ ဟု ဖြစ်ပေသည်။

လက်တွေ့ဖြစ်ပေသည်

အထက်ပါပါဋီကို တစ်ပိုဒ်စီရင်းလင်းလျက် ကမ္မဋ္ဌာန်းပေးနေသည်မှာ တစ်နာရီခန့်အချိန်ကြော၏။ ထိုသို့ကမ္မဋ္ဌာန်းပေးနေသည်ကို နာယူနေသော်းသောဘန်သည် “ဆရာတော်ဘုရားကြီး ယခုပြောပြနေသည်မှာ စာတွေ့သောမဟုတ်၊ ကိုယ်တိုင်ကျင့်သုံးထားသည့်လက်တွေ့သော ဖြစ်ပေသည်”ဟု နှစ်နှစ်ခြိုက်ခြိုက် သောကျသွား၏။

ဝိပသုနာ၏ စလယ်ဆုံး

ထိုကြောင့် ဦးသောဘန်သည် ဆရာတော်ဘုရားကြီးညွှန်ပြတော်မူလိုက်သည့်အတိုင်း ထိုညွှန်မှစ၍ မပြတ်မစရိရိသေသေ ရှုမှတ်အားထုတ်လျက်နေခဲ့၏။ သို့သော်လည်း အားထုတ်ခါစ ရက်အနည်းငယ်အတွင်း၌ “သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်းစသည်ကို ရှုမှတ်ရသည်မှာ ဝိပသုနာ၏ အစပိုင်း အခြေခံလောက်သာ စဖြစ်မည်။ နောက်တစ်ဆင့်တက်၍ အားထုတ်ရန်နည်းသစ်များကိုလည်း ပေးလိမ့်ဦးမည်”ဟု ထင်မြင်မျှော်လင့်လျက်ရှုခဲ့၏။ ထို့နောက် အတော်အသင့်အားထုတ်မိသောအခါကျမှ ကောင်းကောင်းသောပေါက်လာပေသည်။ ထိုအခါမှာ “သွားခြင်း၊ ရပ်ခြင်းစသော ကိုယ်အမူအရာတိုင်းကို သိအောင် မပြတ်ရှုမှတ်ခြင်း၊ စိတ်အမူအရာတိုင်းကို ရှုမှတ်ခြင်းမှာ အစမျှသာမဟုတ်၊ အမှန်အားဖြင့်မူကား

ဖြစ်ပေါ်တိုင်းသော ရုပ်နာမဲ့ဟူသမျကို အမှန်အတိုင်းပိုင်းခြား၏သိနေသောကြောင့် ဝိပသုနာ၏ အစ၊ အလယ်၊ အဆုံး၊ သုံးပါးလုံးပင် ဖြစ်ပေသည်။ တခြားနည်းဖြင့် ပြောင်းလဲပြုပြင်၍ အားထုတ်ရန်မလိုတော့ပြီ”ဟု သဘောပေါ်က်လာပေသည်။

နှစ်ပြောတွေဖြစ်သော်လည်း

ထိုအကြောင်းကို ဆရာတော်ဘုရားကြီးအားလျောက်ထားသောအခါ ဆရာတော်ဘုရားကြီးက ထို ထင်မြင်ချက်အတိုင်းပင်ဟုတ်မှန်ကြောင်း မိန့်တော်မူပြီးလျှင် လူသာမန်ကိုမဆိုထားဘို့ နှစ်တွေပြောတွေပင် ဖြစ်သော်လည်း မြတ်စွာဘုရားထံမှ သတိပဋိနှစ်ရှုမှတ်နည်းကိုမရလျှင် ရုပ်နာမဲ့သဘောတရားတွေကို အမှန်အတိုင်းမသိနိုင်ကြောင်း၊ မြတ်စွာဘုရားထံမှ သတိပဋိနှစ်ရှုမှတ်နည်းကိုရပြီး ဒီနည်းအတိုင်းရှုမှတ်ကြမှ သာလျှင် ရုပ်နာမဲ့သဘောတရားတွေကို အမှန်အတိုင်းသိမြင်လျက် မဂ်ဖိုလ်နိုဗာန်ကို မျက်မှာက်ပြုကြရကြောင်း စသည်ဖြင့် ရှင်းလင်းမိန့်ကြားတော်မူလေသည်။

ဗောဓိုင်အစွမ်း ရောဂါကင်းသည်

ဦးသောဘနသည် ဆရာတော်ဘုရားကြီးထံမြှုနည်းခံယူ၍ နေ့ရောညွှဲပါ မပြတ်မစဲရှုမှတ်အားထုတ် နေသည်မှာ ၁၂၄၄-ခုနှစ် ဝါဆိုလဆန်း ၆-ရက်အထိ င-လခန်းကြာသွားသည်။ ထို င-လအတွင်းမှာ စကားပြောစရာ အရေးကြီးသောအကြောင်းထူးမရှိသည့်အတွက် စကားတစ်ခွန်းမျှမပြောရဘဲ မပြတ်အားထုတ် ရသောရက်များလည်း များစွာပင်ရှိသည်။ မအိပ်မနေအားထုတ်သောရက်များ၊ နေ့လုံးပေါ်က်စကြံလျောက်လျက် အားထုတ်သောရက်များလည်းရှိသည်။ ထိုသို့ ပြင်းထန်စွာအားထုတ်သော်လည်း၊ ထို င-လအတွင်းမှာ နေမကောင်းထိုင်မသာ မကျိန်းမာခြင်းဆိုလျှင် တစ်စုံတစ်ရာအနည်းငယ်မျှပင် မဖြစ်ပေ၊ အယုတ်ဆုံးအားဖြင့် နှာစေးခြင်း၊ ခေါင်းကိုက်ခြင်းမျှပင်မဖြစ်ပေ။ ထိုသို့ရောဂါတစ်စုံတစ်ရာမျှမဖြစ်သည်ကို အံ့ဩသောကြောင့် လျောက်ထားကြည့်ရာ ဆရာတော်ဘုရားကြီးက “တရားအားထုတ်နေသူမှာ ဗောဓိုင်တရားတွေဖြစ်ပွားနေ ကြောင်း၊ ထိုဗောဓိုင်တရားတွေက ဖြစ်ပြီးသောရောဂါကိုတောင်မှ ပျောက်စေနိုင်ကြောင်း၊ ထိုဗောဓိုင်တရားများ၏ အစွမ်းကြောင့် ရောဂါတစ်စုံတစ်ရာမျှမဖြစ်ဘဲ၊ ကင်းနေသည်ဟု မှတ်ယူအပ်ကြောင်း” စသည်များကို မိန့်ကြားတော်မူလေသည်။

အမိပါယ်ဆဲလျှင် လွှဲတတ်သည်

ထို င-လအတွင်း၌ ဆရာတော်ဘုရားကြီး တရားဟောသည်ကို လေးငါးကြီးမြှုမျှနာကြားရသည်။ တရားဟောပုံမှာ၊ သုတ်ပါဋ္ဌာတော်တစ်ခုခုကိုမှတ်ည်၍ ထိုပါဋ္ဌာကိုအနက်မြန်မာပြန်ပြီးလျှင် အမိပါယ်ကို ပြောပြသွားသည်။ အမိပါယ်ပြောခြင်းမှာ အနက်မြန်မာပြန်မှ ပါဋ္ဌာကိုနတ်၍ မြန်မာသက်သက်ပြောသွားခြင်း

မျိုးပင်ဖြစ်သည်။ အပိုထပ်မံထည့်သွင်းပြောချက်ဟူ၍ များစွာမပါပေ။ ဒါလောက်ဆိုလျှင် ပြည့်စုံပြီ၊ အန်က အမိပါယ်ဆဲလျှင် လွှဲသွားတတ်သည်ဟူ၍လည်း အမိန့်ရှိလိုက်သေး၏။ သို့သော် တရားနာသူတို့မှာ အားထုတ်ဖူးသူချည်းလိုလိုပင်ဖြစ်သောကြောင့် ဆရာတော်ဘုရားကြီးဟောပြသောတရားကို အများအားဖြင့် သဘောပေါက်နားလည်ကြဟန်ရှိပေ၏။ ထိုပြင် သက်ဆိုင်ရာအခန်း၌ ဝိပဿနာဉာဏ်ဖြစ်ပုံများနှင့် မင်ဖိုလ်ဉာဏ်ဖြစ်ပုံတို့ကိုလည်း ထည့်သွင်းချုံဖော်ပြပြီးလျှင်၊ ထိုတရားကိုကြားနားခြင်းဖြင့် မိမိတို့၏ဉာဏ် အဆင့်ကို ယောကိုတို့ကိုယ်တိုင်ပင်သိရမည်ဟူ၍လည်း အမိန့်ရှိသေး၏။

ဦးသောဘန် မေးပုံ

အခါတစ်ပါး၌ ဦးသောဘန်က မေးလျှောက်သည်မှာ “အရှင်ဘုရားကျမ်းကန်တို့၌ ပုံဖွန့်ပါသော အဘိညာဏ်ဖြင့်၊ ရှေးဘဝများ၌ ဖုံးလွှမ်းသောအဝိဇ္ဇာကိုပယ်သည်ဟု ဆိုပါသည်။ သုက္ခာဝိပဿနာရဟန္တမှာ ရှေးဘဝကိုသိနိုင်သော ပုံဖွန့်ပါသော အဘိညာဏ်ကိုမရပါ။ ထိုကြောင့် သုက္ခာဝိပဿနာရဟန္တမှာ ရှေးဘဝများကို ဖုံးလွှမ်းသောအဝိဇ္ဇာ ကျွန်းရှိနေသေးသကဲ့သို့ ဖြစ်နေပါသည်။ အဘယ်သို့ မှတ်ယူရပါမည်နည်း”ဟု မင်းကွန်းတော်ဝန်ဆရာတော်ဘုရားကြီးအား မေးလျှောက်၏။ ထိုအခါ ဆရာတော်ဘုရားကြီးက “လောကီအဘိညာဏ် များဖြင့် ကိုလေသာကိုပယ်သည်မှာ ဝိက္ခမှန်ပဟာန်မျှသာဖြစ်၍ အမြစ်ပြတ်မငြိမ်းစေနိုင်ကြောင်း။ အရိယာမင် ဖြင့်ပယ်မှသာ သမှတ္တာပဟာန်ဖြစ်၍ အမြစ်ပြတ်ငြိမ်းစေနိုင်ကြောင်း၊ ရဟန္တမှာ အဘိညာဏ်ကို မရသော်လည်း အဝိဇ္ဇာကို အရဟတ္တမင်က သမှတ္တာပဟာန်ဖြင့်ပယ်ပြီးဖြစ်သောကြောင့် အဝိဇ္ဇာအားလုံးပင်ကင်းစင်သည်ဟု ယူအပ်ကြောင်း” စသဖြင့် ရှင်းလင်းမိန့်ကြားတော်မူလေသည်။

ဦးသောဘန်မှာ ဆရာတော်ဘုရားကြီး၏ထံ၌ တစ်နှစ်လောက်ဆက်လက်၍ရှုနေရန် ရည်မှန်းထားသော် လည်း မော်လမြိုင်မှတိက်ကျောင်းဆရာတော်ကြီး အသည်းအသန်မကျွန်းမမှဖြစ်သည်ကိုကြားသိရ၍ ၁၂၄-ခုနှစ် ဝါဆိုလန်း ဂ-ရက်နေ့မှာ မော်လမြိုင်သို့ ပြန်သွားခဲ့ရလေသတည်း။

ငါးသည်မတွေက ပြောင်လျောင်ကြ

မင်းကွန်းဆရာတော်သည် သထုမြို့တွင် တော်ဝန်ဟူသော ပဋိပတ်သာသနာပြုနာနတစ်ခု တည်ထောင်၍ သတိပဋိသာန်လမ်းစဉ်အား အပွဲမာဒေါ် ဝိပဿနာအကျင့်တရားများကို ထင်ထင်ရှားရှား ညွှန်ကြားဟောပြ တော်မူသောခေတ်ဦး၌ ယောကိုများတိုးပွားထွန်းကားပြီး အင်အားစုကြီးတစ်ခုဖြစ်မြောက်၍လာသည်ဟု ဆိုရစေမှာ တစ်ဖက်မှအတိက်အခံဝေဖော်လျက်ရှိသူများလည်း မနည်းလှပေ။ အထွေထွေပြောစကားနှင့် အချို့ဆရာတော်များ သည် အများဟူ၍တစ်ဖက်သတ်ဒီဂရိချေလျက်ရှိကြ၏။ အချို့ဆရာတော်များလည်း အတန်တန်သောကျမ်းကန်ကို မိမိတို့ဉာဏ်မိသလောက်၊ ချိန်ထောက်လျက်ရှိကြ၏။ ဘာဝနာဉာဏ်သိနှင့်၊ ဒေသနာဉာဏ်အသိချင်း တူကြ

သော်လည်း သဘောအားဖြင့် ကွာခြားလျက်ရှိသည်ကို ပုဂ္ဂိုလ်တိုင်းမရှိပါကြပေ။ ဒေသနာအတန်တန် । ကျမ်းကန်လာအားလုံး သိမ်းကြံးသိစေကာမူ သဘာဝတရားတို့၏ တိကျသောအသိမျိုး မဖြစ်နိုင်၊ ဘာဝနာ ဉာဏ်ကား၊ ဒေသနာနှင့်မဝေဖန်တတ်စေကာမူ တိကျသောအသိမျိုးကို ဖြစ်နိုင်လေသည်။ ဥပမာအားဖြင့် သစ္စာလေးပါးကို ဒေသနာတော်အရ ပိုင်းခြား၍သိသော်လည်း ပရမတ္ထအရှိယာများ၏ပိုင်းခြားသိသောအသိမျိုး မဟုတ်ပေ။ ဒေသနာကျမ်းကန်ကိုသင်အံလှေကျက်မှုမရှိ၍ သစ္စာလေးပါးသရပ်အားဖြင့် ပိုင်းခြား၍မသိသော်လည်း ဝိပဿနာဘာဝနာဉာဏ်အဆင့်ဆင့် မဂ်ဖိုလ်လမ်းပွင့်လျက် လေးချက်သောသစ္စာကို ဟုတ်မှန်စွာပိုင်းခြားသိသူကို ပရမတ္ထအရှိယာဟု မည်ပြုသတ်မှတ်ခေါ်ပေါ်အပ်ပေ၏။ မင်းကွန်းဆရာတော်၏ဘာဝနာဉာဏ်အရာကို ဒေသနာ အဖြာဖြာနှင့် ဝေဖန်ကြသော စာတတ်အကျော်ဆရာတော်ကြီးကယ်တို့သည် အပြောသမားလောကနှင့် အလားတူလျက်ရှိကာ မှတ်နေတာတရားတဲ့ဟန်လည်းကောင်း၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိုဗာန်ရတဲ့တရားဟန်လည်းကောင်း၊ မှတ်နေတာဝိပဿနာတဲ့ ဟန်လည်းကောင်း၊ ဤသို့လျင် အမျိုးမျိုးအဖုံ့ဖုံ့ ပြောဆိုကြရုံမကဘဲ အချို့ငါးသည်မတွေကတောင် ငါးကိုအလေးနှင့်ထုချွဲသတ်ရာ၌ ကိုင်တယ်၊ ထုတယ်၊ သတ်တယ်ဟန်ပြုလုပ်ပြောင်လျှောင်ကြသတဲ့။

သာဓကတို့လမ်းစဉ် စံတင်လောက်ပုံ

မျက်မြင်လောကကား တိကျသောအသိမှန်မရသေးက ပြောမှားဆိုမှားဖြစ်တတ်ကြမဲ့ ဓမ္မတာ၊ အရာတိုင်းမှာပင် အတိုက်အခံတရားကား ရှိမြှုဖြစ်၏။ ဗုဒ္ဓရှင်တော်ဖြစ်ပေါ်စကလည်း အသီးသီးသောအတိုက်အခံ ဆန့်ကျင့်ဘက် အယူမှားတွေကို အမှန်တရားဘက်မှနေလျက် အထွေထွေပင် တိုက်ဖျက်ခဲ့ရလေသည်။ ဘုရားရှင်၏တပည့်သား၊ သာဝကများလည်း ဘုရားရှင်၏နည်းတူပင် အမှန်တရားကိုမှသေထား၍ ကာကွယ်ကြရသော လမ်းစဉ်ရှိသည်ကို သိရှိနားလည်ခဲ့ပြီးသော မင်းကွန်းဇေတဝန်ဆရာတော်သည် သာသနာဝင် သာဝကတို့လမ်းစဉ်ကို စံတင်နည်းယူလျက် အမြင်မှန်မရ၍ ပြောဆိုကြသူများ၏စကားကို ဥပက္ခာထားပြီး တရားတော်အစဉ်ကို အမှန်သိမြင်ကြရန် သည်းခံ၍ခွဲဆောင်ကယ်တင်ခဲ့လေသည်။

ဗုဒ္ဓရှင်တော်နှင့် ကောသလရာဇာ

ဤသို့ မင်းကွန်းဇေတဝန်ဆရာတော်သည် ဘုရားရှင်နှင့်သာဝကများ၏လမ်းစဉ်ကို စံတင်မှုထား၍ သတ္တဝါအများကို ငဲ့ညာသနားပြီး သာသနာနှင့်တွေ့ကြံရာ ထိုက်တန်သောအကျိုးတရားများ ခံစားရရှိကြစေလို သောဆန္ဒဖြင့် သတိပဋိဘန်လေးပါး အပြုမာဒလမ်းစဉ်ဖြစ်သော ဝိပဿနာတရားကျင့်ပုံ အားထုတ်ပုံအလုံးစုံကို သေချာကနထင်ရှားပေါ်လွင်သောဝေါဟာရများနှင့် ဟောကြားညွှန်ပြ၍လာရာ၊ ရှေးဦးစွာ မင်းကွန်းဂူလေးချောင်း၊

အလယ်တောရအနောက်တိုက်၊ ထိုမှုတစ်ဖန် မွေးဖားရာဇာတိ ကန်ကြီးကုန်းရွာ၊ ငှင်းရွှေ့၍ တစ်ဝါများသာ နေထိုင်ပြီး အလယ်တောရအနောက်တိုက်သို့ တစ်ဖန်ပြန်ကြခဲ့၏။ ထိုနောက် မြို့လှည့်နှစ်ဝါများနဲ့ မြို့လှည့်နှစ်ဝါများ ထိုတို့မြို့ရွာများသို့ တရားဟောလှည့်လည်ခဲ့ပြီး သထုမြို့သို့ရောက်ရှိကာ တရားဌာနကြီးများပင် တည်ထောင်၍ ဒေသနာနည်းကျကျ ဝိပဿနာအကျင့်သာသနာကို ဆောင်ရွက်တော်မူခဲ့ရာ ဆယ်နှစ်ခန်းကြာဖြေဖြစ်၍ တရားခွင်သို့ ဝင်ရောက်အားထုတ်ကြသူများလည်း အရပ်ရပ်မှ လူရောရှင်ပါ များစွာပင်ရှိခဲ့လေပြီ။ ကျေနပ်မှုရသူ ထိုတို့ရဟန်းရှင်လူများ၏ ပြောကြားတိုက်တွန်မှုဖြင့် နီးဝေးမြို့ရွာများမှ လာရောက်အားထုတ်ကြသော ယောက် ပုဂ္ဂိုလ်များလည်း မပြတ်မစ အနည်းနှင့်အများ ဘုရားပွဲတမ္မမစည်ကားလှသော်လည်း အဆက်ကားမပြတ်ခဲ့ပေ။ ဝိမှတ္တိယုဂ်ခေတ်ကာလကလည်း တဖြည်းဖြည်းအရှိန်ကောင်းခဲ့လေပြီ။ သံသရာဝန်ဒုက္ခည့်မှ လွတ်လို ထွက်မြောက်လိုသူများလည်း နိုးကြားပွင့်လင်းကာ နည်းမှန်၊ လမ်းမှန်၊ ဆရာမှန် မတွေ့သေးသူများလည်း လွတ်မြောက်ရန်လမ်းစကို ရှာကြံ့စမ်းကြပြီး တွေ့ကြံ့ရာရာ ဆရာအသီးသီးထံ ဆည်းကပ်နည်းခံပါသော လည်း၊ အလိုမပြီး အချဉ်းနှီးသာဖြစ်ကြရ၏။ အမှန်ကားနည်းပါး အမှားတွေများနေပြီး ရသေ့၊ ရဟန်း အချို့ကလည်း တရားရောင်ပြလျက် ဝင့်ဝါသောဟိတ်ဟန်တို့ဖြင့် ကြံဖန်သွေးဆောင်ကာ တစ်နည်းတစ်လမ်းအားဖြင့် စားပေါက်ထွင်သူတွေသာပေါ်များပြီး (ရောင်တော်ပြန်နှင့်ရောလွတ်)ဆိုသောစကားကဲသို့ အချို့တစ်တွေ သည် အမှန်ကိုပင်အမှားထင်ကာ ပြောမှားဆိုမှား ပြစ်မှားကြလေသည်။ ဂါတမဗုဒ္ဓဖြစ်ပေါ်စကလည်း တို့အားတွေ့က အသီးသီးငါဘုရားသူဘုရားနှင့် ဘုရားတွေပေါ်များကာ တပည့်သားတွေနှင့် တရားလမ်းစဉ်တွေပြုလုပ်ကာ သရုပ်ဆောင်ဗန်းပြ၍ ဟောကြပြောကြဆဲဆောင်ကြ၍ လောကလူတွေ ထွေထွေ ဝေဖန်ရခက်ချိန်၌ ဗုဒ္ဓရှင်တော်နှင့်ကောသလမဟာရာဇာတို့ အစဉ်းတွေကြရာ ကောသလမဟာရာဇာက ဗုဒ္ဓရှင်တော်ကို မေးမြန်းသည်ကား “အသင်ကော လောက၍ ဗုဒ္ဓဟူသောအမည်ကို ခံယူပါသလော့၊ ဟူသောအမေးကိုမေးသတဲ့၊ ဤသို့သောမေးချက်ကိုထောက်ဆသော် ကောသလမင်းမြတ်သည် လောက၍ ဗုဒ္ဓတွေပေါ်များနေ၍ ဘယ်ဟာကိုဗုဒ္ဓအစစ်ဟု ဝေဖန်ဆုံးဖြတ်ရန်မလွယ်ကူလှ၍ မေးသောလက္ခဏာဖြစ်ဟန်တူ၏။ ထို့ကြောင့် ဗုဒ္ဓရှင်တော်က ကောသလမဟာရာဇာကို ငါသာလျှင် ဗုဒ္ဓအစစ်ဟု ထုတ်ပြမိန်တော်မှသည် ကိုပင် ကောသလမင်းမှာ ကောင်းစွာယုံကြည်ဟန်မတူ။ ထို့ကြောင့် ကောသလမင်းမြတ်သည် ဗုဒ္ဓကိုတွေ့ရပါသော်လည်း၊ အစဉ်းအကြိမ်ုံး လေးစားမှုမရှိဘဲ သာမန်မှုဆက်ဆဲခဲ့ပေ၏။ ဤနည်းတူပင် မင်းကွန်းအတော် ဆရာတော်ကြီးသည် သတိပဋိသာန်းနည်းအရ ပဋိပတ်သာသနာအစအေးပြချိန်၌ ဆရာရှင်အသီးသီးများ၏ ဝါဒနည်းတွေများနေသောကြောင့် အမှန်ပါဟု တာဝန်ခံထုတ်ပြသည်ကိုပင် စိတ်ဝင်စားသူယုံကြည်သူက နည်းပါး၏ အပြစ်စကားပြောကြားသူတွေသာ များခဲ့ပေသည်။

မင်းကွန်းဆရာတော်၏ သာသနာရေးလမ်းစဉ်

ဗုဒ္ဓသာသနာ၏နေသူ ရဟန်းကောင်း၊ ရဟန်းမြတ်များအား စာပေကျမ်းကို သင်ကြားဆောင်ရွက်ရသော ကြော်ရကိစ္စ သံသရာဝှုံမှ လွတ်ရာလွတ်ကြောင်း နည်းကောင်းလမ်းမှန်ဖြစ်သော ဝိပဿနာတရားကို အားထဲတ်ကျင့်ဆောင်ရသော ဝိပဿနာရရကိစ္စ ဤကိစ္စနှစ်ပါးကိုသာ ဆောင်ရွက်ရန်ရှိသည် အထက်ပါ ရဟန်းကောင်း၊ ရဟန်းမြတ်များ မျချမှန်စွာပြုကျင့်ဆောင်ရွက်ရသော ကြော်ရနှင့်ဝိပဿနာရရန်ဖြောကို ရျေးခေတ်မဟာထောရှင်မြတ်ကြီးများနှင့် အလားတူစံချိန်မီ တည်ကြည်ခိုင်မြှုပ်လှသော တိကျမှန်ကန်သည့် သာသနာရေးလမ်းစဉ်ကို ဦးလည်မသုန် ကျင့်ဆောင်တော်မူခဲ့လေသည်။ ကိုယ်တော်တိုင်ကျင့်ဆောင်အပ်သော မွန်မြတ်သည့် သာသနာရေးလမ်းစဉ်ကိုလည်း မှုခိုသူတပည့်အားလုံးပင် လိုက်နာကျင့်သုံးရန် တိကျစွာ အားမနာတမ်းညွှန်ကြားပြသဆုံးမသုန်သင်ခဲ့လေသည်။ သာသနာထမ်းရဟန်းဘဝနှင့်အသက်ရှည်သမျှကာလပတ်လုံး ကျင့်သုံးအပ်ကျင့်သုံးထိုက်သော မွန်မြတ်သည့် ကြော်ရ ဝိပဿနာရရန်စံသော သာသနာရေးလမ်းစဉ်ကို တစ်နည်းအားဖြင့် ပရီယတ်ပဋိပတ် နှစ်ရပ်သောသနာရေးလမ်းစဉ်ကို ကျေးဇူးရှင်ရောဝှုံသွေးကြီးနည်းတူ အားလုံးကျင့်ဆောင်တော်မူကြမည်ဆိုသော် ဤဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန်များမည်ကို မည်သည့်ဘာသာသနာနှင့်မျှ ယဉ်ပြုင်စွမ်းဆောင်နိုင်မည်မဟုတ်ဟု ဤစာရေးသူထင်မြင်ယူဆမိပါသည်။ ဗုဒ္ဓ၏သာသနာတော်ကို ဗုဒ္ဓ၏သားတော်ဖြစ်ကြသော သံပာတော်များကသာ တိကျမှန်ကန်စွာစောင့်ထိန်းရန် တာဝန်ရှိသည်ကိုဆင်ခြင်မြှုပ်ကာ ရဟန်းတော်မှန်သမျှ မိမိတို့၏တာဝန်ကို မိမိတို့ကျေပွန်စွာရွက်ဆောင်ကြလျက် အထက်ထက်က နောင်တော်ဖြစ်ကြသော မဟာထောရ်များ၏လမ်းစဉ်ကို ရိုသေလေးစားစွာလိုက်နာကျင့်သုံးကြရန် ယခုအခါ ဗုဒ္ဓသာသနာတော်ကြီးနှင့် ကြံကြံကြံရသောအချိန်ဝယ် ဘုရားရှင်၏အလိုတော်ကျေ မဂ်ဖိုလ်၊ နိုဗ္ဗာန်တည်းဟူသော အကျိုးတရားတူးများနှင့် တွေ့ကြံခံစားရရှိကြပါစေခြင်းအကျိုးငွား၊ မနေမနား စိတ်အားထက်သန်စွာ ထိုထိမြို့စွာများသို့ လှည့်လည်ကြရောက်ပြီး သတိပဋိသွေးလမ်းစဉ်ဖြင့် အပွဲမာဒအလုပ်ခွင်သို့ ပို့တင်ချိုးမြှောက်ခဲ့လေသည်။ နောက်ဆုံး၌ ဤသတ်မှတ်သုံးရှိပြီး သီးခြားတရားဌာနကြီးတည်ထောင်ကာ လာရောက်ကြသော တပည့်ကြီးကယ်တို့အား

မင်းကွန်းဌာန ပြန်ကြခြင်း

ပြဆိုအပ်ခဲ့သောအခြင်းအရာများဖြင့် မင်းကွန်းဆရာတော်ကြီးသည် ဗုဒ္ဓသာသနာ အင်အားနည်းလာချိန်၌ ထည်းထည်းမတ်မတ်တန့်ရပ်တည်လာသည့်အလား ဖြစ်ထွန်းပေါ်ထွက်ကာ ဖြောင့်မှန်သော သာသနာရေးလမ်းစဉ်ကို ရျေးရဟန်မဟာထောရှင်မြတ်ကြီးများကိုမူထား၍ မိမိကိုယ်တိုင်လည်း လေးစားဆောင်ရွက်လျက် သက်ဆိုင်ရာတပည့်များကိုလည်း ညွှန်ကြားဆုံးမလျက် ယခုအခါ ဗုဒ္ဓသာသနာတော်ကြီးနှင့် ကြံကြံကြံရသောအချိန်ဝယ် ဘုရားရှင်၏အလိုတော်ကျေ မဂ်ဖိုလ်၊ နိုဗ္ဗာန်တည်းဟူသော အကျိုးတရားတူးများနှင့် တွေ့ကြံခံစားရရှိကြပါစေခြင်းအကျိုးငွား၊ မနေမနား စိတ်အားထက်သန်စွာ ထိုထိမြို့စွာများသို့ လှည့်လည်ကြရောက်ပြီး သတိပဏီသွေးလမ်းစဉ်ဖြင့် အပွဲမာဒအလုပ်ခွင်သို့ ပို့တင်ချိုးမြှောက်ခဲ့လေသည်။ နောက်ဆုံး၌ ဤသတ်မှတ်သုံးရှိပြီး သီးခြားတရားဌာနကြီးတည်ထောင်ကာ လာရောက်ကြသော တပည့်ကြီးကယ်တို့အား

သာသနရေးလမ်းမှန်ကိုညွှန်ပြုလျက် သူပွဲ့နိုင်ပန္တ၊ ဥဇ္ဈာ့နိုင်ပန္တ၊ ဉာဏ်ပွဲ့နိုင်ပန္တ၊ သာမိစိပွဲ့နိုင်ပန္တ စသည်ဖို့ဖို့
သံယာတော်တို့၏ဂုဏ်ကိုစွဲထံအောင် ဦးဆောင်ပြုလုပ်ခဲ့ရာ ၁၀-နှစ်ကျော်ကျော်ရောက်ရှိခဲ့ပြီဖြစ်၍ ပဋိပတ်
သာသနရှိပ်သို့ ခိုဝင်ကပ်ရောက်ကြသူများလည်း ရဟန်းရောလူပါ များစွာပေါ်ပေါက်ခဲ့လေပြီ၊ စိတ်တော်၌
လည်း ဤမျှလောက်ကာလတိုင်အောင် ထုတ်ဆောင်ဟောကြားညွှန်ပြုခဲ့သောနည်းလမ်းများဖြင့် ဖြောင့်တန်းစွာ
လိုက်လိုသူများ အမှန်လိုက်နိုင်လောက်ပြီဟူသော တင်းတိမှုဖြစ်ကာ ရဟန်းတော်ဘဝ ၆-ပါမျှရသေးသော
ကာလကဖြစ်ပေါ်ခဲ့သောဆန္ဒ ပေါ်ကောပဒေသပါ့၌တော်၏အဖွင့်သံဝဏ္ဏနာ မာကဓဘာသာအငွေကထာကို
စီရင်ရေးသားရန်အချိန်တန်ပြီဟူသောနှင့်သွင်းဖြင့် မူလွှာနဟောင်းဖြစ်သော မင်းကွန်းရှုလေးချောင် အလယ်
တောရအနောက်တိုက်သို့ပြန်ကြရန် ဆုံးဖြတ်ချက်ချကာ သက်ဆိုင်ရာဒါယကာများအား ပြောကြားအသိပေးက
ဖွင့်နေးဖွယ်ဖြစ်ချေမည်ဟူသောသဘောမျိုးဖြင့် မည်သူ့ကိုမျှအသိမပေးတော့ဘဲ အထက်အညာသို့ပြန်ရန်
မီးရထားဘူတာရုံသို့ ဇကစာယောဂါရဟန်းတော်ပိုပို သပိတ်ကိုလွှုယ်ချိကာ တစ်ကိုယ်တည်းကြတော်မူရာ
မင်းကြီးဦးဘိုးစသိရှိသွားဖြင့် ဘူတာရုံသို့သွားရောက်ကာ ပြန်ကြတော်မူရန် အတန်တန်တောင်းပန်လျောက်ထား
သော်လည်း မင်းကွန်းပဲပြန်ရမည်ပင်ဖြစ်သည်ဟုမိန့်တော်မူသောကြောင့် မင်းကြီးကိုယ်တိုင် ကပိုယ်များ
စီစဉ်ကာ လိုက်ပါပို့ဆောင်ရလေတော့သည်။

ပရိယတ်ဘက်တစ်ဆင့်တက်ရန်

ဤသို့ ပေါ်ကောပဒေသ အငွေကထာမာကဓဘာသာကျမ်းကို ရေးသားစီရင်လိုသောစိတ်အကြံဖြင့်
သထုမှပြန်ခဲ့သောဆရာတော်ကြီးသည် မူလနေထိုင်ခဲ့သော မင်းကွန်းဌာနရှုလေးချောင် အလယ်တောရ
အနောက်တိုက်တွင် မန္တလေးမြို့မှတပည့်ရင်းဖြစ်ကြသော ပွဲစားကြီးဦးသစ် ပွဲကတော်ဒေါ်ကျော်တို့၏
ကောင်းမှုဖြစ်သော ဖေတဝ်ကျောင်း၌ ဇကစာသီတင်းသုံးလျက် ပဋိပတ်ကျင့်ရေးသာသနရှိစွဲများ ညွှန်ကြား
ပြသသောလုပ်ငန်းစဉ်ကို ဓာတ္တမျှရပ်နားလျက် ပရိယတ်သာသနရေးဘက်သို့တစ်ဆင့်တက်ရန် ရည်သန်စိစဉ်ခဲ့
လေပြီ။ ဤအချိန်တိုင်အောင်ပင် ဆရာတော်ကြီးသည် ကန္တမူရနှင့် ဝိပသုနာရုရခေါ် နှစ်ဝသောသာသနရော်ကို
အစွမ်းထက်ထက်နှင့်ဆောင်ရွက်ခဲ့ရာ ရေးဦးစွာသော ကန္တမူရကျမ်းကိုသင်ကြားပို့ချေရန် အများတကာ
မယုဉ်သာအောင် ထူးခြားစွာပေါက်မြောက်ခဲ့လေသည်။ ထို့နောက် ဝိပသုနာရုရအကျင့်သာသနရှိ
လေးစားကာ မနေမနား တစ်ပါးတည်းဆိုတိုင်ရာအရပ်၌ခိုဝင်ကပ်၍ နှစ်လရှည်စွာကြီးစားအားထုတ်လေရာ ဘာဝနာ
အလျောက် ဉာဏ်စဉ်ရောက်၌ ထွင်းဖောက်ထင်ထင် သိမြင်သောအခြေသို့ ရောက်ရှိခဲ့လေသည်။ ထို့မှနောက်၌
မိမိသီမြင်ရရှိသောတရားထူးများကို တစ်ပါးသူများလည်း အလားတူရရှိသီမြင်ကြစေလိုသော မေတ္တာစိတ်ပတ်
ဖြင့် မိမိဌာနနှင့်တကွ အရပ်ရပ်သို့ကြရောက်ကာ ချီးမြှောက်ကယ်မသောအားဖြင့် တရားပွဲများဆင်နှံရုံမကဘဲ

တရားဌာနကြီးများကိုပါ သီးခြားထူးထောင်ဖွင့်လှစ်ကာ လာလာသမျှသောတပည့်များအား အကျင့်တရားတည်းဟူသော သာသနာရေးလက်ဆောင်ကာင်းများ ပေးဝေဖြန့်ချိခဲ့လေသည်။ ဤသို့သောကျေးဇူးရှင်ကြီး၏သာသနာရေးလမ်းစဉ်ကြီးကို နည်းမှီတုယူကာ သိသာနှင့်သိသာအဝေါ၊ အရှင်ကောင်းတို့ မတိမ်းစောင်းလိုက်နာကျင့်ဆောင်နိုင်ကြပေစဟု ရည်ညွှန်းတောင့်တကာ အထွေဖွတ်ဤစာကို ဒုတိယကဏ္ဍဟု သတ်မှတ်ပိုင်းခြားလိုက်ရပါသတည်း။

ဒုတိယပိုင်းပြီးပြီး။

တတိယပိုင်း

ပဋိကောပဒေသ အဋ္ဌကထာကျမ်းကြီး

ရေးသားပုံ

ကျေးဇူးရှင်ဆရာတော်ကြီးသည် သထုတ္ထိနှင့် သတိပဋိနှင့်လေးပါး၊ အပွဲမာဒတရားများ ဟောကြား ဆုန်ပြခဲ့ရာ ဂ-နှစ်ကျော်ကျော် စ-နှစ်ခန့်လောက် အချိန်ကာလကြာရှိခဲ့ပြီဖြစ်၍ အချယ်တော်အားဖြင့်လည်း ထည်ဝါခန့်သားလေးစားထိုက်သော ၅၀-ရွယ်ကျော်ခဲ့ပြီး၊ မူလကပင် ရေးသားစီရင်လိုခြင်း၊ ဆန္ဒတော်စိတ်ရင်း ဖြစ်ခဲ့သော ပဋိကောပဒေသအဋ္ဌကထာကျမ်းကိုရေးသားရန် အချိန်တန်ပြီဟူသောရည်ရွယ်ချက်ဖြင့် သထုမြဲမှ ထွက်ခဲ့ပြီး မိမိ၏နေရင်းဌာနဖြစ်သော မင်းကွန်းရှုလေးချောင်းသို့ရောက်ရှိကာ မန္တလေးမြို့သူရဲစျေးမှ တပည့်ဦး တပည့်ရင်းဖြစ်ကြသော ပွဲစားကြီးဦးသစ်၊ ပွဲကတော်ဒေါ်ကျော်တို့ စေတနာအလျောက် ဆောက်လုပ်လှုပါန်း အပ်သော ၁၀-ပေပတ်လည်ရှိ အိပ်ခန်း၌ ပေ-၂၀ခန့်ရည်သော စကြိုကပ်လျက်ရှိသော တစ်ထပ်ကျောင်းငယ် လေး၌ ပတ်ဝန်းကျင်မှ လူနော်မန်းကပ်လှသော ချောင်ကျကျတောလယ်၌ တစ်ကိုယ်တည်းသီးတင်းသုံး လျက်ရှိလေသည်။ (ဤသို့တစ်ပါးတည်းသီးတင်းသုံးလျက် အဋ္ဌကထာရေးရန် ရည်သန်၍နေသော ကျောင်းလေးကား ရွှေမြင်တင်တောင်ခြေအရပ် မင်းကွန်းဌာနအနောက်ဆုံးကျသော ဇွေတော်ချောင်နှင့် မဲလေးကို အလယ်၌ ယခုတိုင်တည်ရှိလျက် သိတယုံးချောင်တော်ဝန်ကျောင်းဟု ဆိုင်းဘုတ်များ ကပ်လျက်ရှိရာ ဤစာရေးသူ၏မျက်မြှင်ပင်တွေ့ရှိခဲ့ရပေ၏။

ပဋိကောပါဋ္ဌနှင့်ရဆောင်လျက်

ဤသို့ ပဋိကောပဒေသအဋ္ဌကထာ ပါဋ္ဌဘာသာအားဖြင့်ရေးသားစီရင်ရန်ရည်သန်လျက် ချောင်ကျကျတောအရပ်သို့ တစ်ပါးတည်းခိုဝင်ကပ်ရောက်၍နေသော ကျေးဇူးရှင်ကြီးသည် မိမိရေးသားစီရင်လိုသော အဋ္ဌကထာကျမ်း၏ ပဋိကောပဒေသပါဋ္ဌတော်ကျမ်းရင်းကို နှုတ်၌အရဆောင်လျက် ပိဋ္ဌကတ်သုံးသွယ်၊ နိုကာယ်ငါးဖြာအဏ္ဍာဝါကို ဖန်ခါထပ်ထပ်ထက်အောက်စပ်မျ ကူးခပ်သောအားဖြင့် သုံးသပ်ကြည့်ရှုတော်မူခြင်း၊ အဋ္ဌကထာနှုံးကဗြားမြောင်၊ တော်သုံးထောင်ကိုလည်း ခေါက်ပြန်တုံနှင့်း ချဉ်းနင်းဝင်ရောက် ထွင်းဖောက်တန်းဖွံ့ဖြိုးလေ့လာတော်မူပြီးလျင် အဘို့ဘုံး ၆-ပါး၊ ပဋ္ဌသူ့မြို့ဒါ ၄-ပါးနှင့် ပြည့်စုံတော်မူ၍ ဘုရားရှင်က အကျဉ်းမျှဟောပြသောအရာကို အကျယ်ချဲ့ထွင်ကာဟောစွမ်းနိုင်သောအရာဝယ် အမွန်ဆုံးအမြတ်ဆုံးဟူ၍

ဘုရားရှင်၏တောင်ဘွဲ့ထူးဖြင့်ချိုးကျူးမှုကို ခံယူရရှိပေသော မဟာသာဝကထိပ်သီး ရှင်မဟာကစ္စည်း
မထောရ်ကြီး၏ သိပ်သည်းကျန်ဟောပြတော်မူခဲ့သော ပေဋ္ဌကောပဒေသပါ၌တော်၏အဖွင့်သံဝဏ္ဏနာ ပါ၌
ဘာသာအငွေကထာကျမ်းကို နက်နဲ့စွာထိုးထွင်း၍သိခြင်းငှာစွမ်းနိုင်သော ဂမ္မာရည်၏ရှင်တို့သည်သာလျှင်
သက်ဝင်တော်မူနိုင်သည်ဖြစ်၍ နာရဂတွင်မည် ပါမထောရ်သည် အငွေကထာကျမ်းကိုဖွင့်ဆိုခြင်းငှာ အကယ်၍
တည်း ခဲလည်းခဲယဉ်းလှပေ၏။ ထိုသို့ပင်ခဲယဉ်းစေကောမူ ရှေးအရှင်မြတ်တို့၏အငွေကထာနှင့်တော် သာသနာ
သုံးရပ် ဘုရားရှင်ဟောတော်မူအပ်သော ပိဋ္ဌကတ်တို့သည် ထင်ရှားတည်ရှိလျက်ပင် ဖြစ်ပေ၏။ သင်္ကိုယနာ
၃-ရပ် ရှေးဆရာမြတ်တို့၏ဝိနိုစ္စယမဟာပဒေသဥပဒေနည်းနိသျည်းတို့သည်လည်း ထင်ရှားတည်ရှိလျက်ပင်
ဖြစ်ပေ၏။ ထိုသို့ရှိကြလေသောကြောင့် ပါ၌ဝိနိုစ္စယမဟာပဒေသဥပဒေနည်းနိသျည်းတို့ကို အမှိုတကဲ
သဟဲပြေကာ နိကာယ် ၅-ရပ်သို့လည်းသက်ဝင်ချုပ်းကပ်ပြီး နေ့နည်းတို့နှင့်လည်းနှီးနောစွေပြု၍ ယထာသတို့
စွမ်းဥက္ကရှိသလောက်ပင် စင်ကြယ်လှစွာ အယူတစ်ပါးတို့နှင့်မရောနောစွာ သိမ်မွေ့နက်နဲ့ခက်ခဲသော
အဆုံးအဖြတ်ရှိသော မဟာဝိဟာရဝါသီမထောရ်မြတ်တို့၏အယူဝါဒနှင့် သင့်လျှော်ညီညွတ်စေလျက် အငွေကထာ
နိသျည်းသဥပဒေနည်းကို ထင်စွာကျန်ဖော်ထုတ်ပြကာ ပေဋ္ဌကောပဒေသပါ၌ဘာသာ အငွေကထာကျမ်းကို
ရေးသားစီရင်ပေအံ့ဟုဝန်ခံချက်ပြုပြီးလျှင် ပါ၌တော်မြတ်၏အဖွင့်သံဝဏ္ဏနာ အငွေကထာပါ၌ဘာသာကျမ်းကို
ကြိုးပမ်းသမျပ်စီရင်လေတော့သည်။

မှတ်ချက်။ ။ ဤပေဋ္ဌကောပဒေသအငွေကထာကျမ်းကိုရေးသားစီရင်ရုံး နှုတ်ထဲတွင်အာရုံးဆောင်ရွက်ခြင်းသားစီရင်ခဲ့ရာ လေးနှစ်ခန့်ကာလတိုင်ပင် နှုတ်တွင်ဆောင်လျက် မနှစ်သက်ရာ ပုဒ်-ပါဉ်အက္ခဏဝါကျများ ကိုပါ သုတ်သင်ရှင်းလင်းစင်ကယ်စေရန် အဖန်ဖန်စီစစ်တော်မူခဲ့ပြီး စိတ်တိုင်းကျအလိုပြည့်ဝမှ စာရွက်ပေါ်တင်၍ စီရင်ရေးခဲ့သည်ဟု ဤစာရေးသူအား ကျေးဇူးရှင်အငွေကထာဆရာမြတ်ကြီးကိုယ်တိုင် မိန့်ကြားတော်မူခဲ့လေ သည်။ ပြိုင်ဘက်တုဘက်နှင့်ယဉ်ဘက်ကား ရှာမှုရှားဖြစ်တော်မူသော ကျေးဇူးရှင်ဆရာတော်ကြီး၏ စီရိယနှင့် ဉာဏ်စွမ်းတော်ကို ထုတ်ဖော်ပြောပြမဆုံးနိုင်အောင် အနှစ်ဂုဏ်တော်ရှင်ကြီးဖြစ်ပါပေသည်။ ဤအငွေကထာကျမ်းကြီး ပြီးစီးသောကောဇာသက္ကရာဇ်ရှုစွမ်းကား၊ ၁၂၈၆-ခုဖြစ်၏။ ပုံရိက်ပြီးစီးသောခုမှာကား ၁၂၈၈-ခုဖြစ်၍ ရေးသားကာလနှင့်ပြီးစီးသောကာလမှာလေးနှစ်ခန့်ကြာ၍ သက်တော် ၅၂-နှစ်လောက်မှစ၍ ရေးသားစီရင်သည်ဟု တွက်ချေချာပါသည်။ ငါးကျမ်းကိုရေးရုံးပါ့၍ဆရာဦးဘိုးခသည် မင်းကံးကျောက်စာမူကို ကုံးပေးဆောင်ရွက်ခဲ့ရပေ၏။

ပေါ်ကောအင့်ကထာပုနိပ်ခြင်း

ကျေးဇူးရှင်ဆရာတော်ကြီးသည် မနစ်မဆုတ်မယုတ်သော လုံလာသုဟာဖြင့် လူသာမန်တို့ပြနိုင်ဖို့ဝေးစွာ ကြစည်တွေးဆရုံးမှုချေသံမှုခဲယဉ်းလုပ်သော ပဋိကာပဒေသအငွေကထာကျမ်းကြီးကို အံချိုးဖွံ့ဖြိုးရာတင့်တယ်စွာပင် အောင်မြင်ပြီးစီးမှုကို တပည့်ရင်း ပဲနှယ်ကုန်းမြှုံးမှ မြေပိုင်ရင်ကုန်သည် ဦးဘိုးဟန်၊ ဒေါ်မှန်တို့ ကောင်းမွန်စွာ

ကြားသိကြသဖြင့် ဝမ်းမြောက်လွှာ ဆရာတော်ထံသို့လာရောက်ကြပြီး ဤအဋ္ဌကထာကျမ်းကြီးကို သာသနာတော် အဓန်းရည်ကြာကာလပတ်လုံး တည်ရှိကျန်ရစ်စေရန်ရည်သန်၍ ဆရာတော်ကြီးထံ စက်တင်ပုံနှိပ်ရန် ခွင့်ပန်လျောက်ထားကြသည်ကို ခွင့်ပြုတော်မူသဖြင့် ဦးဘိုဟန်-ဒေါ်မှန်တို့နှင့်တကွာ၊ သား-ကိုစော-မန့်တို့က ကုန်ကျဖွယ်အတန်တန် တာဝန်ခံပြုလုပ်ကြပြီး ငှုံးအဋ္ဌကထာကျမ်းကြီးကို မန္တလေးမြို့၊ ရတနာသိဒ္ဓိပိဋကတ် စက်ပုံနှိပ်တိုက်ခွဲရှိက်နှိပ်၍ ပြီးစီးအောင်မြင်ကာ မြန်မာပြည်အရပ်ရပ်နှင့် ပတ်ဝန်းကျင်နီးစပ်ရာတိုင်းပြည် များသို့ပါ ဖြန်ချီဝင့်ခဲ့လေသည်။

ကျောက်ထက်အကွဲရာတင်ရန် တောင်းပန်ခြင်း

ဤသို့ ပေါ်ကောပဒေသ အဋ္ဌကထာပါဌိုကျမ်းကြီးကို စာမျက်နှာ ငါ့-မျက်နှာရှိ၍ လေးနစ်ခန့်ကြာမျှ စိတ်တိုင်းကျ စိစစ်ဝေဖန် အတန်တန်သုတေသင်ပြင်ဆင်၍ စက်တင်ပုံရှိက်ပြီး အသီးသီးသောတိုင်းပြည်မြို့ရာ များသို့ဝင့်ရာ ထိုထိုပညာရှင်များ ထင်ရှားတွေ့မြင်ဖတ်ရှုကြရသဖြင့် ထိုပေါ်ကောပဒေသ အဋ္ဌကထာပါဌိုဘာသာကျမ်းကြီးကို အုံချီးဖွယ်ရာအဖြာဖြာသောဂုဏ်တို့နှင့်ပြည့်စုံလျက်ရှိပုံကို ပညာရှင်အပေါင်းတို့၏ ကောင်းချီးနှုတ် သာရခေါ်ကြသည်ကို မန္တလေးတောင် ရသေးကြီးဦးခနီးကြားသိတွေ့ရှိသောကြောင့် မြန်မာပြည်ဖွားရဟန်တော်တစ်ပါး၏စွမ်းအားညာ၏ရှိ ဝိရိယာ၊ ခွဲ၊ ထူးကဲမွန်ဖြတ်ဂုဏ်သကတ်တို့ကို မှတ်တမ်းတင်အပ်သည်လျှင်စွာ သာသနာငါးထောင်တိုင်အောင်ပတ်လုံး၊ မပျက်မပြန်းတည်ရှိနိုင်စေရန်ရည်သန်၍ ကျမ်းပြုဆရာတော်ထံ ကျောက်စာထွင်းလုပ်တင်ထားရန် လျောက်ထားခွင့်ပန်၍ ခွင့်ပြုချက်ရကာ ဝမ်းမြောက်လုပါသောရသေးဦးခနီးသည် မိမိ၏စောနာအလျောက် ပေါ်ပေါက်ခဲ့သောကျောက်ပြားထက်၌ အကွဲရာတင်ရန် ကောင်းမှုရှင်တာဝန်ပြုပြီး သိပေါ်ဘုရင်၏ကောင်းမှု စန္တာမုန်ဘုရား၌ ၂၈-ချပ်မျှသော ကျောက်ချပ်များပေါ်ဝယ် အကွဲရာရေးတင်၍ စိုက်ထူးခဲ့လေသည်။

ပေါ်ကောပဒေသအဋ္ဌကထာ၏နီးသူ မြန်မာပြန်

ရေးသားရန် ထပ်မံ့၍တောင်းပန်ခြင်း

ပျော်မနားမြို့မှ ဆရာကျယ်ဆိုသောဒါယကာတစ်ယောက်သည် ၈-ရပ်သော ပုစ္စာပြဿနာများကို စိစဉ်ကာ ရှေးဦးစွာ လယ်တီဆရာတော်ကြီးအားမေးလျောက်ထားခဲ့၏။ သို့ပါသော်လည်း လယ်တီဆရာတော်ကြီးသည် မေးလျောက်သောပုစ္စာပြဿနာများကို ဖြေကြားတော်မမှုဘဲရှောင်လွှဲ၍သပကွာထားခဲ့ပေ၏။ ပျော်မနားဆရာကျယ်သည် သိလိုရေးနှင့်မေးလျောက်ထားသော မိမိ၏ပုစ္စာပြဿနာကို ဖြေကြားတော်မမှုသည်ကို လိုအင်ဆန္တနှင့်မပြည့်ဝခဲ့သဖြင့် မတင်မကျဖြစ်ကာ ကာလအတော်ကြာခဲ့၍ မင်းကွန်းဆရာတော်ဟု

ထက်အောက်တစ်ခွင့် ထင်ရှားကျော်ကြား၍လာရာ ထိမင်းကွန်းနေတော်အား ၈-ရပ်သော ပုစ္ဆာပြသုနာများကိုမေးလျောက်ရန် ထပ်မံ၍ကြံစည်ကာ မိတ်ဆွေရင်းဖြစ်သူ သတုမြို့အရေးပိုင်မင်း မြန်မာ ပညာရှိကြီးဦးကျော်ဒွန်းထံစုစမ်းကာ ၈-ရပ်သောပုစ္ဆာပြသုနာကို မင်းကွန်းနေတော်အား လျောက်ထားမေးမြန်းလေတွေ့သည်။ ဤသို့မေးမြန်းလျောက်သော်လည်း လယ်တီဆရာတော်ဘုရားကြီး နည်းတူ ရှောင်လွှဲသောအားဖြင့်လျှစ်လျှေးခဲ့ရာ အရေးပိုင်ဒါယကာကြီးဦးကျော်ဒွန်းသည် အကြောင်းရင်းမှန် အတန်အတန်တို့ဖြင့် ဝေနေယျများကို ငဲ့ညာထောက်ထားသနားသောအားဖြင့် ဖြေကြားချီးမြှင့်တော်မူပါရန် ရိုသေစွာထပ်မံ၍ တောင်းပန်အပ်သောကြောင့် သဇ္ဇာတော်စိသုဇ္ဇနာကျမ်းကို ဖြေဆိုရေးသားတော်မူခဲ့ လေသည်။

ပဋိသမ္မိဒါမဂ်ပါဋိတော်မှ

ထိနောက် ပျော်းမနားမြို့ဆရာကျယ်၏ ၈-ရပ်သောပုစ္ဆာပြသုနာကို စုံလင်စွာဖြေကြားပါသော်လည်း သိမ်မွေ့နက်နဲ့ခက်ခဲသောအရာများကို အကျော်းမှုဖြေကြားရာ အများနားလည်ရန်မလွယ်လျှော် အမြို့မြို့အဆွေဆွေမှ ယောဂိုတပည့်များက အကျယ်ဝေဖန်၍ဖြေကြားဖွင့်ဆိုရန် ထပ်မံ၍တောင်းပန်ကြလေသောကြောင့် တပည့်များ၏ လျောက်ထားတောင်းပန်ချက်ကိုမူထား၍ အားထုတ်အပ်သောအစီအရင်ကို ပဋိသမ္မိဒါမဂ်ပါဋိတော်မှ ဉာဏ်ထားတိုတ်ဆောင်၍ အနက်ပေးသောအားဖြင့်လည်းကောင်း။ အစဉ်ကိုပြသောအားဖြင့်လည်းကောင်း။ အစဉ်စဉ်ဖြစ်ပုံကို ပြသောအားဖြင့်လည်းကောင်း။ သက်ဆိုင်ရာ ကျမ်းကန်ကိုပါထုတ်ဆောင်၍ အကျယ်အားဖြင့်ပေါ်လွင်စွာဖော်ပြသော အာရမ္မာဝိစိဝိသုဇ္ဇနာကျမ်းကို ရေးသား လေသည်။

တောလေးဆယ်အဖွင့်ကျမ်း

ထိမှုနောက် ရေတာရှည်မြို့မှ တပည့်ဒါယကာမောင်မျော်၏ လျောက်ထားတောင်းပန်ချက်ဖြင့် နည်းပြပိသုနာ အနိစ္စတော့၊ ဒုက္ခတော့စသော တောလေးဆယ် (ဝိပသုနာလေးဆယ်) အကျယ်ဖွင့်ဆိုအပ် သောအစီအရင်ကို တရားအားထုတ်သူယောဂိုအများ ထင်ရှားသိလွယ်စေရန် ပဋိသမ္မိဒါမဂ်ပါဋိတော်နှင့်တကွ သက်ဆိုင်ရာထိထိကျမ်းကန်တို့မှထုတ်နှုတ်၍ အနိစ္စထင်ချက်နှင့်မဂ်ဝင်ပုံ၊ ဒုက္ခထင်ချက်နှင့်မဂ်ဝင်ပုံ၊ အနတ္ထ ထင်ချက်နှင့်မဂ်ဝင်ပုံ အလုံးစုံတို့ကို အကျယ်ဝေဖန်ကာရေးသားစီရင်ခဲ့သော (တောလေးဆယ်ဖွင့်ကျမ်း) ဤသို့လျှင် သတ္တဝါများကို ငဲ့ညာသောအားဖြင့် အများ၏ချမ်းသာရေးကို ရေးရှုတော်မူကာအဘက်ဘက်မှ ကယ်တင်ဆောင်ရွက်ခဲ့လေသည်။

ဆိတ်ငြိမ်ရာတောအရပ်သို့

ဆိတ်ငြိမ်သောတောအရပ် တစ်ကိုယ်တည်းချဉ်းကပ်ကာ ယောဂါမှန်စွာတို့၏အလေ့အလာ ဓမ္မတာ လမ်းစဉ်ကို စံတင်ဖွယ်ရှု့ဆောင်လျက်ရှိသော ကျေးဇူးရှင်ဆရာတော်ကြီး၏ဆင်ခြင်စဉ်းစားမိပုံကား အောက် မြန်မာပြည်သထုံးမြို့၌ ဥတုသဗ္ဗာယညီများဖြင့် အမြန်နေထိုင်ရန်သင့်သောဌာန ဖြစ်ပေ၏။ (နေထိုင်ရန်လည်း ရည်ရွယ်ဟန်တူ၏။) သို့သော ဤမင်းကွန်းဌာနကား မိမျိုးဖမျိုးမှ ရိုးရာဆင်းသက်ခဲ့ပြီး မွေးဖွားရာဌာနလည်း ဖြစ်။ ဤဌာနမှာပင် သာသနရာတော်ထမ်းရဟန်းဘဝသို့ရောက်ရှိရှုံးမျှမက ပရီယတ်ဓမ္မကွန်းအတန်တန်ကို အမှန်ပိုင်ပိုင်ဆုံးခန်းတိုင်ရောက်ရှိသော သာသနမှုလအခြေခဲ့သောဌာနလည်းဖြစ်၏။ ပဋိပတ်ကျင့်ရေးဦးလည်း နည်းပေးညွှန်ပြ ဤဌာနမှရရှိခဲ့သဖြင့် လုံလမ်းမှန်စွာအားထုတ်ခဲ့ရာ ပဋိဝေဆုံးလိုပိုင်ပိုင်လက်ကိုင်ရှိ၍ ထူးထွေသော အသိဉာဏ်များပင် ဤဌာနမှမှုချမှုမှန်စွာရရှိခဲ့ရာ မစွန်းထိုက်သောဌာန၏အဖြစ်ကို စိတ်အစဉ်ဆင်ခြင်မီ လေသည်။ ဤသို့ဟုတ်တိုင်းမှန်ရာဆင်ခြင်မီကာ ဒါယကာအပေါင်းတို့အားအကြောင်းပြု ဤဌာန၏ အစဉ်မပြတ်သိမှတ်အပ်သော ဌာနတစ်ခုအဖြစ်နှင့်တည်ရှိရန် ကျောင်းကန်များခိုင်ခဲ့စွာ တည်ဆောက်ကြရန် ရည်ညွှန်း၍မြိမ်နှင့်လေသော် အလိုက်သိစွာသောတပည့်ဒါယကာများက တိုက်ခံကျောင်းတစ်ဆောင် တည်ဆောင် ရန်အင်အားစုရာ မော်လမြှုပ်မြှို့မှသို့လရှင်ဆရာကြီးဒေါက်သာလခေါင်းဆောင်ပါဝင်သော ကောင်းမှုရှင်များ၊ သထုံးမြှို့မှဒေါက်တို့၊ ဒေါက်ခဲ့ခြို့မှ မင်းကြီးဦးဘိုးစတို့ခေါင်းဆောင်ပါဝင်သောကောင်းမှုရှင်များ၊ ဒုက္ခက်ဦးမှ ဒေါက်နှင့်ဆောင်သော ကောင်းမှုရှင်များ၊ ပဲနွယ်ကုန်းမြှို့မြို့ဦးဘိုးဟန်၊ ဒေါက်မှန်တို့က အရင်းခံပြုလုပ်၍ ၁၂၈-ခုနှစ်လောက်၌ တော်ဝန်ချောင်းအမည်နှင့် တိုက်ခံကျောင်းတစ်ဆောင်၊ တပည့်အများစုပေါင်းပါဝင်သော ကောင်းမှုရှင်များတာဝန်ယူကာ ဆောက်လုပ်စီမံကြလေသည်။ ဤသို့ကျောင်းသစ်၊ ချောင်းသစ်၊ တည်ဆောင် ဆောက်လုပ်ရာ၌ ယခုမင်းကွန်းတော်ဝန်ချောင်း၌ သီတင်းသုံးလျက်ရှိသော ဘုန်းကြီးဦးပါမောက္ခသည် အထွေထွေကိစ္စာ်ပါဝင်လျက် စီမံဆောင်ရွက်ရလောက်။ ကျောင်းသစ်ချောင်းသစ်တည်ဆောင်လျက်ရှိစဉ် အမြင် တစ်မျိုးနှင့်လူဆိုးတစ်စုံက ဝါကပ်ချိန်(ဝါတွင်းအခါ)၌ ကပိုယ်များနေထိုင်ရာသို့ စားပြုများလာ၍ တိုက်ခိုက်ကြသတဲ့။ ထိုအခါ ဆရာတော်အားစိတ်အနောင့်အယုက်ဖြစ်ကာ ဝါမှထ၍(ဝါကျွတ်၍) တန်ဆောင်မှန်းလလောက်၌ ယခုတော်ဝန်ချောင်းပြုရှိရှိသို့ပါမောက္ခအား စောင့်ရှောက်စီမံရန်အမိန်ချဲ့ပြီး သထုံးမြှို့ကြခဲ့လေသည်။

ဤသို့အနောင့်အယုက်ဘေးမှ ကင်းဝေးရန်ရည်ရွယ်ချက်ဖြင့် သထုံးမြှို့သို့ထွက်လာခဲ့သော ကျေးဇူးရှင် ဆရာတော်ကြီးသည် အမြဲမြဲတွင် ကမ္မာဌာန်းဌာနအဖြစ်နှင့်တည်ကြသော မြှို့ဌာန်းများမှ ကမ္မာဌာန်းတရားပြ ဆရာတည်ရှိစေရန်ရည်ရွယ်ကာ သက်ဆိုင်ရာတပည့်များထံသို့ ကမ္မာဌာန်းဆရာပြုလုပ်လိုဘူ ရဟန်းတော် တစ်ပါးစီ မိမိတို့မြှားမှ သဘောကျနှစ်သက်ရာပုဂ္ဂိုလ်များကို မင်းကွန်းဌာနသို့ စေလွတ်ပို့ဆောင်ပေးရမည်ဟု အမိန့်တော်ချမှတ်ကာ မင်းကွန်းဌာနမှ တော်ဝန်ချောင်းသစ်၊ ကျောင်းသစ်ပြီးပြီဟုသိသောအချိန်၌ သထုံးမှ

မင်းကွန်းသို့တစ်ဖန် ကြွတော်မူခဲ့လေသည်။

ဤသို့ သထုမြို့မှချမှတ်ခဲ့သောအမိန့်စာအရ ထိထိမြို့ရာဌာနများမှ ပို့ရောက်ကြသော တပည့်များကား

(၁) လက်ပံတန်းမြို့မှ ဦးပညာဂေါ်၊ (၂) ဒိုက်ဦးမှ ဦးဝိသူဗ္ဗာ၊ (၃)မော်လမြိုင်မြို့မှ ဦးပညာဝံသ၊ (၄) ရွှေတောင်မြို့မှ ဦးတေဝဇ္ဇာသော ဒေသကိုယ်စားလှယ်ဆရာတော်များအသီးသီး မင်းကွန်းတောဝန်ချောင်သစ်၊ ကျောင်းသစ်သို့ ကောင်းမွန်စွာဆိုက်ရောက်ကြလေသည်။ ဆရာတော်ဘုရားကြီးသည် မိမိသင့်လျှော်ရာ ဓကစာကျောင်းကယ်လေး၌သီတင်းသုံးလျက် အမြိုမြို့မှကြွရောက်၍လာကြသော ရဟန်းတော်များအား တိုက်ခံဆောက်လုပ်ထားသောကျောင်းသစ်၌နေထိုင်စေကာ ငါ-လတိုင်တိုင် ဝိသုဒ္ဓမဂ်အဋ္ဌကထာ၊ ဒိဋ္ဌဝိသုဒ္ဓမှစ၍ ဉာဏ်အသုဒ္ဓဝိသုဒ္ဓတိုင်အောင် ကမ္မာဌာန်းဆရာဖြစ်နည်းပြသင်ကြားပို့ချသော ဝိသုဒ္ဓမဂ်အဋ္ဌကထာ၏နိသုများ ကိုလည်း သဘာဝနည်းကျကျ ယထာဘူတပို့ချခဲ့သဖြင့် နိသုများကိုပါမှသေရေးသား၍ ဝိသုဒ္ဓမဂ် အဋ္ဌကထာ နိသုသစ်ဟူသောအမည်ဖြင့် စက်တင်ပုံနိုပ်ကာ တိုင်းပြည်သုံးဖြန့်ဝေခဲ့လေသည်။ ထိုဝိသုဒ္ဓမဂ် အဋ္ဌကထာ နိသုသစ်ကား တရားပြဆရာများအတွက် အားထားမြို့ခို့လောက်သောကျမ်းကြီးဖြစ်၏။

သထုကြဖြ

ဤသို့ဆရာတော်ဘုရားကြီးသည် ချောင်းသစ်ကျောင်းသစ်တည်ဆောက်ကာ တပည့်ဒါယကာ၊ ဒါယိကာမများ၏ကုသိုလ်စေတနာကို ငဲ့ညှာသောအားဖြင့် ကျေနပ်စွာရှိကြစေလို့သောသဘောဖြင့် ချောင်းသစ်၊ ကျောင်းသစ်၌ တပည့်ရဟန်းတော်များနှင့်လာရောက်ကာနေထိုင်သီတင်းသုံးလျက် ဆရာဖြစ်သင်တန်းခေါ် ဝိသုဒ္ဓမဂ်အဋ္ဌကထာကို ကောင်းမွန်စွာသင်ကြားပို့ချခဲ့ပေ၏။ ငှင့်သီသုဒ္ဓမဂ်စာဝါအပြီး၌ လက်ပံတန်း၊ ရွှေတောင်၊ မော်လမြိုင်မြို့မှားမှ ဒေသကိုယ်စားလှယ် ဆရာတော်များအသီးသီးပြန်ကြတော်မူကြပြီး ဆရာတော်ကြီးလည်း ၁၂၈၉-ခုနှစ် ဝါကပ်ချိန်နီးပြီဖြစ်၍ နယ်လလောက်၌ ဒိုက်ဦးမှဒေသကိုယ်စားလှယ်ဆရာတော်ဦးဝိသုဒ္ဓကို ပစ္စာသမဏပြုလုပ်ကာ သထုမြို့သို့ ကြတော်မူခဲ့လေသည်။

နိသု ၃-တွဲရေးပုံ

ကျေးဇူးရှင်ဆရာတော်ကြီးသည် ဆန္တတော်အလျောက် ချီးမြှောက်လို့သောရည်ရွယ်ချက်ဖြင့် အထက် မင်းကွန်းသို့ကြရောက်ပြီး အသီးသီးသောဒေသကိုယ်စားလှယ်ရဟန်းတော်တပည့်များအား ဝိသုဒ္ဓမဂ်အဋ္ဌကထာ စာဝါများကို ပဋိပတ်နည်းပြပို့ချခဲ့ပြီး ၁၂၈၉-ခုနှစ်နယ်လလောက်၌ အောက်ပြည်သထုသုဒ္ဓပြန်ခဲ့၍ ရှေးယခင် အခါက မောင်းထောင်ကူဆရာတော်၊ ချမ်းသာကြီးဆရာတော် ရသေ့ကြီးဦးခန္ဓိတို့ တောင်းပန်အပ်သော မိမိရေးသားသော ပေါ်ကောပဒေသအဋ္ဌကထာကို မြန်မာပြန်နိသုရေးသားစီရင်တော်မူရာ ၁၂၉၀-ပြည့်နှစ်

တော်သလင်းလဆန်း ၉-ရက်နေ့ နံနက် ၉-နာရီအချိန်၌ ပေါ်ကောပဒေသအငွေကထာ မြန်မာပြန်နိသျ္ပ္ပ
ပထမတဲ့ကျမ်းကြီးကို ကောင်းမွန်စွာအောင်မြင်ပြီးစီးခဲ့လေသည်။ ထိုမှနောက် အထွေထွေကိစ္စများပေါ်ပေါက်၍
နှောင့်နှေးခဲ့ရာ ပေါ်ကောပဒေသအငွေကထာ မြန်မာပြန်နိသျ္ပ္ပတဲ့ကျမ်းကြီးကိုမူ ၁၂၉၈-ခုနှစ်၊ နှောင်းတန်ခူး
လဆန်း ၆-ရက်နေ့၊ နာရီပြန် ၄-ခုက်တီးအချိန်၌ စီရင်ရေးသား၏ ကောင်းမွန်စွာပြီးစီးအောင်မြင်ခဲ့သဖြင့်
ပေါ်ကောပဒေသအငွေကထာကို နိသျ္ပ္ပမြန်မာပြန်ရေးသားရာ အားလုံးပင်ပြီးဆုံးအောင်မြင်လေသည်။

ဤဘွဲ့ ပေါ်ကောပဒေသအငွေကထာနိသျ္ပ္ပ ၂-၃-၈ ၃-တဲ့ရေး၏ပြီး၏။

နိဗ္ဗာန်လမ်းညွှန်ဒေသနာ

သထုမြို့တွင် တော်ဝန်ကမ္မာွားနှင့် ကျောင်းတိုက်ကြီး တည်ထောင်စာချိန်၌ စက်ရှင်မင်းကြီး
ဦးသိုးစသည် မိမိတပည့်များနှင့်လာရောက်ကာ ကျောင်းအရာမ်အတွင်း၌ အမြင်မတော်ရှုပ်ပွဲလျက်ရှိသော
သစ်ပင်ငယ်နှင့်ချံနှုန်းကို နေ့စဉ်နေ့စဉ်ခုတ်ထွင်ရှင်းလင်းသုတ်သင်ခြင်းပြုလုပ်သည်ကို အကြောင်းပြု၍
ဓမ္မပဒေပါ့ဌ္ဂါးတော်လာ။

ဝန်ဆိုနှစ်ထမာရှုက္ခာ । ဝန်တော်ဇာယတော်ယံ။

ဆော်ဘဝန်ထူး । နိဗ္ဗာနာဟောထားက္ခာတော်။

ဟူသော ဘုရား၏အဆုံးအမကိုမူထား၏ ယောကိုတပည့်များမှတ်ထားနာယူ လွယ်ကူနိုင်စေရန်
ရည်သန်ပြီး တစ်နည်းအားဖြင့် တရားအားထုတ်သူများ မှတ်သားနိုင်စေရန်ရည်သန်၍ သဘောမှန်များကို
ပိုင်းခြားဝေဖန်ထားသော နိဗ္ဗာန်လမ်းညွှန်ဒေသနာကျမ်းကို ရေးသားသည်။ (ဤနိဗ္ဗာန်လမ်းညွှန်ဒေသနာကျမ်း
သည် မြန်မာစကားများဖြင့် ထင်ထင်ရှားရှားသုံးနှုန်းဖော်ပြထားသဖြင့် အလွန်တရာမှတ်သားဖွယ်ကောင်း
လှပေ၏။)

ဝန်ဆိုသမုပ္ပ

ဘုရားရှင်၏တပည့်သားသံသာတော်များအတွက် မဟာကရဏာတော်သက်သက်နှင့် ပည်တ်ချက်များ
ဖြစ်သော ဝန်ဆိုဒေသနာတော်လာ ကာလိုက ၄-ပါးကို ကွဲကွဲပြားပြားခွဲခြားဝေဖန်ကာ ရောထွေးမှုမဖြစ်စေရန်
ရည်သန်ပြီး အသီးသီးသောကျမ်းကိန်ပါ့ဌ္ဂါး အငွေကထားကျမ်းမှ သက်ဆိုင်ရာထုတ်နှုတ်ဖော်ပြလျက် ပညာရှင်
များ နှစ်သက်ဖွယ်တင့်တယ်စွာ သတိပစ္စယော်ခေါ် ဝန်ဆိုသမုပ္ပကျမ်းကို စီရင်ဆုံးဖြတ်ရေးသားတော်မူအပ်
သည်။

မိလိန္ဒပညာ အင်ကထာရေးပုံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ နေတစ်ခု၊ လတစ်ဆူအလားထင်ရှားလျက် ယခုတိုင်ပင် သက်တော်ထင်ရှားတည်ရှိနေပေသော မိုးညှင်းဆရားတော်ဘုရားကြီးသည် သထုမြို့ မင်းကွန်းဆရာတော်ဘုရားကြီးထံသို့ ကိုယ်တိုင်တော်လာရောက်၍ မိလိန္ဒပညာပါဌိုတော်အတွက် အငွေကထာအဖွင့်သံပဏ္ဍနာကို ရေးပြုစီရင်တော်မှုရန် တောင်းပန်အပ်သောကြောင့် ကောဇာသက္ကရာဇ် ၁၃၀၀-ပြည့်နှစ် သက်တော် ၇၀-ပြည့်နှစ်အချိန်၌စတင်၍ ရေးသားတော်မူခဲ့ရာ ကောဇာသက္ကရာဇ် ၁၃၀၂-ခနှစ်၌ စာမျက်နှာ ၅၀၅-မျက်နှာ၏ မိလိန္ဒပညာအငွေကထာ ပါဌိုဘာသာကျမ်းကြီးသည် ကောင်းမွန်စွာအောင်မြင်ပြီးစီးခဲ့လေသည်။ ထိုသို့ပင် မိလိန္ဒပညာအငွေကထာ ပါဌိုဘာသာကျမ်းကြီး အံချိုးဖွယ်ရာ ပြီးစီးအောင်မြင်ခဲ့သော်လည်း မြန်မာပြည်နှင့်တကွ တိုင်းပြည်အများပင် ဒုတိယကမ္မာစစ်ကြီးနှင့် အပြီးတိုင်တွေကြံ့နေကြသောကြောင့် စာအုပ်အဖြစ် စက်တင်ပုဂ္ဂိုက်ခြင်းမပြုလုပ်နိုင်ခဲ့ပဲ ဒုတိယကမ္မာစစ်ကြီးပြီးမြောက်၍ ကောဇာသက္ကရာဇ် ၁၃၁၀-ခနှစ်လောက်မှ အင်းစိန်မြို့ ပဋိပတ္တိသာသနနှင့်ဟ အသင်းကြီးကတာဝန်ယူ၍ ပုဂ္ဂိုက်ထုတ်ဆောင်ကာ တိုင်းပြည်သို့ဝင်ခဲ့လေသည်။ ဤသို့ မိလိန္ဒပညာ အငွေကထာကျမ်းကြီးကို ရိုက်နိုပ်ပြီးစီး၍ တိုင်းပြည်သို့ဝင်ခဲ့ရှုံး ငှင်းအငွေကထာကျမ်းကြီးတွင် ပါဝင် လျက်ရှိသော ဘိက္ခနိုဒ်အရာနှင့်ကထိန်အရာတို့ကို ထိုထိုဆရာတို့အလုံမကျဖြစ်ကာ ရှုပ်ထွေးသောပြဿနာများ ပေါ်ပေါက်၍လာသဖြင့် ဤသို့ အလုံဆန္ဒမတူကြဘဲ ရှုပ်ထွေးလျက်ရှိသော မိလိန္ဒပညာအငွေကထာ၌ပါသော ကထိန်ခန်းများ၏နိုင်သူမြန်မာပြန်မှု ကိုယ်တိုင်တော်ရေးကာ ကထိန်ခန်းဆိုင်ရာ ဝိနည်းမဟာဝါပါဌိုတော်လာ ကထိနက္ခနာကနိုင်သူ ပရီဝါပါဌိုတော်လာ ကထိနဘေးနိုင်သူများကိုပါ ရေးသားစီရင်ကာ တပေါင်းတည်းပြုလုပ်၍ (ကထိန်နိုင်သူ)ဟူသောကျမ်းအနေနှင့် ရိုက်နိုပ်ကာ တိုင်းပြည်သို့ထုတ်ဝေတင်ပြခဲ့လေသည်။

ဂိပဿနာညွှန်ကြုံကျမ်း

ဆရာတော်ဘုရားကြီးသည် သတိပဋိန်ပါဌိုတော်လာ အပွဲမာဒလမ်းစဉ်များကို ရေးဦးစွာ ကိုယ်တိုင် လေ့လာကြီးစားပြီး အပြီးတိုင်ယုံကြည်စိတ်ချကိုယ်ပိုင်ညွှန်ကြုံရှုံး ဆုံးဖြတ်ချက်ချပြီး အသီးသီးသော တပည့်ကြီးငယ်တို့အား အမြှုက်အရသာဝင်လိုသောဆန္ဒဖြင့် တရားခွင့်မှုထွက်ခဲ့သော ၁၂၇၀-ပြည့်နှစ် အချိန်လောက်မှစတင်၍ မိမိ၏ညွှန်မြင်အရ ဟောပြသွန်သင်ကျင့်စဉ်လုပ်ငန်းကို အမြှုတမ်းညွှန်ပြခဲ့သော အကျင့်တရားများကို ယုံမှားကင်းလောက်အောင် နောင်အစဉ်မိမိပင်မရှိသော်လည်း ဤသည့်ကျမ်းကြီးက အပြီးတိုင်ပင် ခိုင်ခိုင်မတ်မတ်တန်ရပ်တည်နေမည် မများထင်ရှားသောသက်သေခံအားဖြင့် တည်ရစ်စေလိုသော ဆန္ဒများ ဖြစ်ပေါ်ခဲ့လေသောကြောင့် တရားယောကိုအားလုံးတို့၏ဆရာအလား အမြင်မှုန်ကိုပြသောအားဖြင့် ပရီယတ်နှင့်ပဋိပတ်နှစ်ရပ်ကိုတွဲစပ်၍ သက်ဆိုင်ရာပါဌိုသုတေသနပုံမျိုးနှင့်တကွ ဝိသုဒ္ဓိမဂ်အငွေကထာ မဟာဗို့ကာ

တိန့်နှင့်ကိုက်ညီစွာ သဘာဝဓမ္မတို့ကို ဝိပဿနာဘာဝနားညာ၏ ထင်ပုံ-ခြင်ပုံ-သိပုံ-မှတ်ပုံ-ရှုပုံ-ကိုလေသာပယ်ပုံ-ကိုလေသာကိုပယ်သော ကိစ္စပြီးဆုံးပုံ၊ ဘာဝနာနှင့်ပြည့်စုံပုံ၊ ဘာဝနာပြီးဆုံးပုံ အလုံးစုံအကုန်အစင်ပါဝင်သော နာမရူပပရီစွေ့ဒေါ်အစ မဂ်ညာက်ဖိုလ်ညာက်နှင့် ပစ္စဝေကွဲကားညာက်တိုင်အောင် ဝေဖန်ပိုင်းခြားသိနားလည်ရန် ပေါ်လွှင်စွာစီရင်ရေးသားခဲ့ရာ ကောဇာသက္ကရာဇ် ၁၃၀၄-ခုနှစ် တပေါင်းလပြည့်ကျော် ၁၄-ရက်နေ့၊ နာရီပြန် ၄-ချက်တီးအချိန်၌ ကောင်းမွန်စွာအောင်မြင်ပြီးစီး၍ ၁၃၁၀-နှစ်၌ ရိုက်နိုပ်ထုတ်ဝေခဲ့ရာ ယောကီများနှင့် တရားနည်းပြဆရာများ၏ ခိုင်ခုံသောအမြိုက်ကောင်းကြီးသဖွယ် တင့်တယ်စွာတည်ရှုခဲ့ပါပေသည်။

ဖလသမာပတ်စာတမ်း:

ယခုခေတ်အခါ ယောကီပုဂ္ဂိုလ်များ ဖိုလ်ဝင်စားမှုနှင့်ပတ်သက်၍ ထိတိမြှောများမှ လာရောက်ပြီး ဆရာတော်ကြီးထံလျောက်ထားကြသည်ကိုအကြောင်းပြု၍ ပဋိသမ္မားမှုမြင်ပိုင်တော်နှင့် သက်ဆိုင်ရာ ထိတိကျမ်းကန်များမှထုတ်နှုတ်ပြီး သောတာပန် သကာဒါဂါမ အနာဂတ် ရဟန္တာအရိယာပုဂ္ဂိုလ်မှုန်သမျှတို့၏ ဖိုလ်ဝင်စားပုံ သာမည်ပါးခွဲခြား၍ ဖလသမာပတ်စာတမ်းကို ရေးသားစီရင်တော်မူခဲ့လေသည်။ ဤသို့ ဆရာတော်ဘုရားကြီးသည် အသနာအရပ်ရပ်မှထုတ်နှုတ်၍ မှတ်သားဖွယ်ရာအဖြာဖြာသော ကျမ်းစာများကိုရေးသားတော်မူခဲ့ရာ ဤဖလသမာပတ်ကျမ်းစာသည် နောက်ဆုံးနိုင်းအုပ်အနေကျမ်းဖြစ်၍ ဆရာတော်လည်း ကောဇာသက္ကရာဇ် ၁၃၁၄-ခုနှစ် သက်တော် ၈၄-နှစ်အဖြစ်ကာ ထိမှနောက်ကာလည်း ကျမ်းရေးသားမှ မပြုလုပ်တော့ပေ။ ဤအတ္ထပ္ပတ္တိစာရေးသားသူသည် ဖလသမာပတ်ကျမ်းစာကို ဆရာတော်ကြီး၏အမိန့်အတိုင်း ရေးသားခဲ့ရလေသည်။ ထိုအချိန်မှစ၍နောက်ကာလများ၌ အားအင်တော်လည်းယုတ်လျော့ကာ မိမိ၏ ကိုယ်ရေးကိုယ်တာအတွက် ဆက်လက်၍ကြိုးစားတော်မူရာ လောကမူရေးရာအားလုံးကို နှလုံးသွင်းတော်မမူတော့ဘဲ။

ဘာရာဟေဝ ပွဲကွန်း । ဘာရာဟာရောစပုဂ္ဂလော့။

ဘာရာဒါန် ဒုက္ခံလောကေ । ဘာရာနိုက္ခံပန်သုခံ။

ဟူ၍ ဗုဒ္ဓရှင်တော်မိန့်မှာတော်မူသည်နှင့်အညီ ရပ်ခန္ဓာပေါ်၍အာဒီနိုဝည်းကျရောက်ကာ ခန္ဓာဝန်၏ လောကကို ဒုက္ခံဟုပိုင်းခြားလျက် နေ့ရက်မပြတ်ရှုမှတ်၍နေသော ဝိပဿနာနှလုံးသွင်းဖြင့် နောက်ဆုံးကြိုးစားတော်မူသည်ကို ဤစာရေးသူ နေ့စဉ်မပြတ် ဆည်းကပ်ဝတ်ပြရသာဖြင့် မျက်မြင်ပင်တွေ့ရှိရလေသည်။ ကျေးဇူးရှင်ကြိုး၏နောက်ဆုံးအချိန် ခန္ဓာဝန်ကိုရှုက်ဆောင်နေရသော ၈၅-နှစ်နှင့် ၈၆-နှစ်၊ နှစ်နှစ်မျှကာလအတွင်း လောကီကိစ္စအဝဝကို လုံးဝင့်ကွက်တော်မမူဘဲ စွန်းလွှတ်တော်မူပြီး အမြှေကွာဝိပဿနာယှဉ်လျက် ကျိုန်းစက်မူကိုသော်မှ ပစာနမပြုဘဲ မျှတနိုင်ရုံသောအာဟာရဖြင့်သာမျှတကာ ပစာနအလုပ် ကိစ္စပြီးအားထုတ်သော လက္ခဏာကို မျက်ဝါးထင်းထင်တွေ့မြင်လေသည်။

တစ်ခါသော် အမြဲမှန်စွာသီတင်းသုံးရာ ကျောင်း၏အောက်ထပ်မှ တစ်ကိုယ်တည်း အထက်ထပ်သုံး ကြွခိုက်၊ လောကားထစ်အစဉ်အားဖြင့် အထက်ပိုင်းလောက်မှုကျခဲ့ရာ အောက်ဆုံးကြမ်းပြင်သို့ရောက်သော်လည်း နာကျင်မှုကိုပမာဏမပြုဘဲ လဲကျရာမှထ၍ ထပ်မံပြီးတက်ခဲ့လေသည်။ တစ်နေ့သော် အမြဲမှန်စွာ ဝတ်ထား၍ လမ်းလျောက်စဉ် အားအင်တော်ယိမ်းနဲ့၍ လဲကျခဲ့ပေ၏။ ဝတ်ပြုသူတို့က ကူမ၍ထူထသည်ကိုပင် ဖယ်ရှားတားမြှုပ်ကာ အားယူ၍ထခဲ့လေသည်။ ထံနှီးကပ်လျက် နေ့မပျက်စောင့်ရောက်သူရှိသော်လည်း ခန္ဓာဝန်ကိစ္စအဝဝ၏ပြုဖွယ်ရာများကို ကိုယ်တော်တိုင်နိုင်လောက်ရာများ အခြားသူပြုလုပ်ရန်ခွင့်မပြုဘဲ ကိုယ်တိုင်ပင် ပြုလုပ်လေသည်။ ထိုထိစားဖွယ်သောက်ဖွယ်အသွယ်သွယ်ကို ရွှေးချယ်တယ်မရှိ၊ ပကတိ ပေါ်ပေါက်လာသည်ကိုပင် မျည်းရုံများသုံးဆောင်ကာ ရောက်လာသူများကစကားရှာ၍ ကောင်းဆုံးနှစ်ဖြာမေးလျောက်လာကြသော်လည်း ကောင်းသည်ဟ၍ လည်းကောင်း၊ ဆုံးသည်ဟ၍လည်းကောင်း ဖြေကြားတော်မမှာဘဲ လျှစ်လျှို့အနေ “စားနေကျမို့ စားရတာပဲ” ဟု ဟြိုမျှသာ ဖြေလေသည်။ ထွေထွေလာလာစကားရှာ၍ မေးလျောက်ကြသည်များကိုကား လားလားမျှမဖြေ တုက္ခိဘောသဘောတော်အနေ ဆိတ်ဆိတ်သာရှိလေသည်။ တစ်ချိန်သောအခါရန်ကုန်မြို့မှလာသော ဆေးဆရာကြီးဆရာကြွယ်က ဆေးဝါးခါတ်စာများသုံးဆောင်မှုပို့တော်မှုရန် လျောက်ထားရာ “တို့ ဘာဆေးမှ မစားဘူး” ဟ၍မျှ မိန့်ဆိုတော်မှုသတဲ့။ စောင့်ရောက်သူတပည့်များ၏ ဝတ်နိုင်အသွယ်သွယ်ပြုဖွယ်ရန်လျောက်ထားသော်လည်း လက်ခံတော်မမှာခဲ့ပေ။ အခြေအနေအရ စောင့်ရောက်သူတပည့်များက အလိုက်ကြည့်ကာ ကူညီစောင့်ရောက်ကြရလေသည်။

ဤသို့လျှင် နေ့ရည်လများ ခန္ဓာဝန်ကိုထမ်းဆောင်၍နေရသော ကျေးရှင်ဆရာတော်ကြီးကား တရွေ၊ တရွေနှင့် နေ့မပြတ်ရွက်ဆောင်ရသော ခန္ဓာဝန်ကြီးကို ြီးငွေ့ဖွယ်လက္ခဏာရှိပုံပုံကို တွေ့ရှိရပေ၏။ နောက်ပိုင်းရက်များ၌ ဆွမ်းအာဟာရများကိုလုံးဝဖြတ်ကာ နှီးအာဟာရများနှင့်သာ မျှတစ္ဆာနေခဲ့လေ၏။ ထိုအချိန်များ၌ အဖူးအမြှေ့ကန်တော့လာရောက်ကြသူတပည့်များအား “တို့သေခါနီးပြီ” ဟ၍မျှ မိန့်တော်မှုလေးရှိ၏။ ၁၃၁၆-ခုနှစ်၊ သီတင်းကျွော်လလောက်၌ မော်လမြိုင်မြို့မှတပည့်ရင်းဖြစ်သူ သီလရှင်ဆရာကြီးဒေါက်သလသည် မိမိ၏တပည့်များနှင့် ကန်တော့ရန်လာရောက်ကြရာ “တို့ ဒီနှစ်-မလွန်တော့ဘူး” ဟု ပုံသေနည်းမိန့်တော်မှုသည်ကို ထိုဆရာမကြီးဒေါက်သလသည် မော်လမြိုင်သို့ပြန်အရောက်၌ ဆရာတော်ကြီးအားရည်မှန်း၍ ခေါင်းသေတွားစီမံပြီး ထိုနှစ် တပို့တွဲလ၊ တပေါင်းလများ၌ သထုမြို့သို့လာရောက်ကာ နောက်ဆုံးပြုစုံမှုးမြော်သောသဘောနှင့် နေထိုင်ဆည်းကပ်လေတော့သည်။

ဘဝခန္ဓာဆုံးချိန်

၇၂-၃၁ ဖြစ်ကြများစွာ သတ္တဝါမှန်သမျှတို့သည် ခန္ဓာဝန်ဒုက္ခမှ မလွတ်နိုင်ကြဘဲ အမြဲလျှင် ထမ်းဆောင်ကြကာ တစ်ရုံတစ်ခါ၌ ဘတိဒုက္ခနှင့်တွေ့ကြရ၏။ တစ်ရုံတစ်ခါ၌ ဗျာခိုနှင့် တစ်ရုံတစ်တစ်ခါ၌ မရဏနှင့်၊ အဝဝသောဒုက္ခနှင့်ကို တစ်မျိုးပြီးတစ်မျိုးမရှိုးနိုင်အောင်ပင် ခန္ဓာအစဉ်မှာ အမြဲပင်

တွေ.ကြံ့ကြရလေသည်။ ထို့ကြင် ခန္ဓာဝန်အပြည့်စားရရှိကြသော ပွဲဝေါကာရဘုံသားများအား ခန္ဓာဝန် ငါးခုကို ကျပ်ပြည့်တင်းပြည့် မူတင်းပဲတင်းလျော့ခြင်းမရှိ တိတိကျကျပင်ထမ်းဆောင်ကြရလျက် ရက်၊ လ၊ နှစ် အဆင့်ဆင့်အားဖြင့်ရွှေပြောင်းကာ သံသရာနယ်တစ်လျောက် ရောက်မဆုံးလည့်လည်နေကြရသည် ကား သူရောငါပါသတ္တဝါအားလုံးပင် ဖြစ်ပေသည်။ ဤသို့သောသတ္တဝါအများတွင် စာရင်းပါဝင်လျက်ရှိပေ သော ကျေးဇူးရှင်မူလမင်းကွန်းမေတ္တာဝန်ဆရာတော်ဘုရားကြီးအားလည်း၊ အများနည်းတူပင် ခန္ဓာဝန်လက်ရှိ ကျပ်ပြည့်ပင်ဖြစ်နေရာ နေ့စဉ်အမျှ ကြီးလေးလှသောဒုက္ခနှင့် တွေ.ကြံ့လျက်သားရှိနေလေသည်။ အရာရာ ကိစ္စများ၏ ဒုက္ခဟန်ခြင်ကာ ဆွမ်းစသောအာဟာရများကိုပင် တာဝန်တစ်ခုထင်၍ မျှတရုံသာမြိုင်ကာ ထွေထွေရာရာစားနေကျများကိုပင် ပယ်ရှားခဲ့ပေသည်။ ဤနည်းသာလျင် နေ့ရက်အစဉ်အားဖြင့် ၆-လခန့်ကြာရှိသော် ပကတိအသွေးအသားတော်များသည် အံ့ချိုးဖွယ်ရာ မျက်နှာတော်အသွင် ကြည်လင်တောက်ထွန်းလပြည့်ဝန်းသို့ ပရွန်းလက်ဝေ ကိုယ်ရေအသား ပြည့်ထွားသန့်စင် နေလုလင်နယ် ချင်ချင်လန်းလန်းရှုမခန်းအောင် ကျက်သရေတော်ကိုဆောင်လျက်ရှိပေသော ကျေးဇူးရှင်ဆရာတော်ကြီးအား ဝပ်တွားဆယ့် မှုးမြင်ရသူရှင်လူအများတို့ အားမရ၊ တင်းမတိမ်ရှိကြသဖြင့် ၁၃၁၆-ခုနှစ်၊ တပေါင်းလဆန်း ၃-ရက်နေ့၊ ၁၀-နာရီခန့်အချိန်၌ မှုးမြင်ရသူရှင်လူအများ အားရပါးရဖူးကြစေရန် ရည်သန်စုံစိုက်ပါတ်ပုံများကူးရှိက်၍ ဦးခိုက်ပူဇော် ယခုတိုင်ဖူးမြှေ့ကြရလေသည်။

မေတ္တာဝန်ဆရာတော်ဘုရားကြီး၏ ရွှေ့ပဲတင့်တယ် ကြည်သို့ဖွယ်ကောင်းလှသော ခန္ဓာတော် ရူပကာယ ကို ထိုက်ကြသူဖူးမြှေ့ရအောင် ရည်ဆောင်တမ်းမှန်း၍ တပေါင်းလဆန်း ၃-ရက်နေ့၌ ပါတ်ပုံများကူးရှိကြပြီး ရက်၊ လအစဉ် မတင်မကြာ သုံးဖြာဘုံထဲ ဝင့်ဆင်းရဲမှ ကျော်လွှဲလွန်မြောက် တစ်ခါရောက်က တစ်ခါက် မပြန်သည့် ပြည့်နိဗ္ဗာန်သီဝန်းကို ဖွေ့ဖြေ့ရန်အချိန်ကား အလွန်လျင်နီးကပ်၍လာရာ ဤစာရေးသူသည် နေ့ရေးညပါအမြဲမကွာ တွဲထူကူမရသော အစောင့်အရောက်တာဝန်ယူလျက် နေရလေသည်။ ဆရာတော်ကြီး၏ အိပ်ရာဝင်အိပ်ရာထ ဖေးကာမကာတွဲထူရပေ၏။ သင်းပိုင်းကေသီနှစ်မျိုးလုံးပင် ပြပြင်တင်လွမ်းပေးရ၏။ ခါးမခိုင်၍ယိုင်နဲ့ကာ ထိုင်တဲ့အခါမှာလည်း နောက်ကျောမှဖေးမရှိနေရ၏။ ကုဋ္ဌအတက်အဆင်း သန့်သက် ရောများကိုလည်း အမြဲမှန်စွာ သုတေသနခဲ့ရလေသည်။ ဤနည်းလျင် နေ့စဉ်ရက်ဆက်မပျက်မြှွာ စောင့်ရောက်ခဲ့ရာ တပေါင်းလဆုတ် ၆-ရက်နေ့၊ နံနက်ပိုင်းအိပ်ရာမှာအထွေ့ ခါတိုင်းနှင့်မတူ အမူတော်ထူးခြားပုံကား အင်အားတော်လုံးဝမပါသော ထူမှုမျိုးဖြင့် ဖေးမသူ၏အားအင်စုသာဖြစ်ခဲ့၍ ရပ်တည်ရှု့ဗျားလည်း ဤစာရေးသူ၏ ပခုံးနှစ်ဖက်၌ လက်နှစ်ဖက်တင်လျက် ခေါင်းတော်သည်လည်း ထူထောင်ခြင်းမရှိတော့ဘဲ ငိုင်လျက်သာဖြစ်နေရာ သက်ဆိုင်ရာဒါယကာများထံသို့ ဆရာတော်ကြီးကား ဤပုံ့ပုံနည်းဖြင့် အခြေအနေပြောင်းလွှဲနေ၍ ဆေးဆရာ များကိုပါ အသင့်ခေါ်ဆောင်လာကြပါရန် ဤစာရေးသူသည်ပင် အကြောင်းကြားခဲ့လေသည်။

ထိအခါ အကြောင်းကြားစာရှိကြသူ ဒါယကာများ ဆရာဝန်များပါ၌၍လာကြလေသည်။ ဆရာဝန်များစမ်းသပ်ကြည့်ရှုကြရာ တပေါင်းလဆုတ် ၆-ရက်နေ့၌ အဖျားဒီဂရိ-၁၀၀ ရှိနေ၍ တစ်ဦးသော ဆရာဝန်က အူရောင်ဟူ၍၊ တစ်ဦးသောဆရာဝန်က တိုက်ဖိုက်ဟူ၍ အနာနာမည်ပေးကြ၏။ ထိုဆရာဝန် နှစ်ဦးလုံးပင် ကုသခဲ့ရာ ၇-ရက်နေ့၌ မူလဒီဂရိပို့ပင်ဖြစ်၍ ၈-ရက်နေ့၌ အနည်းငယ်မျှတိုးတက်လာပြီး ၉-ရက်နေ့၌ ဒီဂရိသည် ၁၀၂-ကျော်တက်၍ အပူပိုင်းထန်ခဲ့လေသည်။ ၄င်းနေ့၌ အာဟာရများကို လုံးဝ မသွင်းကြတော့ပေ။ ခန္ဓာဝန်လေးစွန့်လွှတ်ရေးကို အစဉ်တွေးလျက် သာပါဒီသေသသဘောမှ အနုပါဒီသေသ သို့မြန်းကြရန် အလွန်နီးကပ်ခဲ့လေပြီ။ ကျေးဇူးရှင်ဆရာတော်ကြီးကား တစ်ခုတည်းသောအာရုံသို့သာ စူးစိုက်ပုံရလျက်။ ကျေရောက်ဆဲဝေအနာများကို လျစ်လျှို့သဘောအနေ အတွေတွေးလျှို့ပြော၍ မြင်ရသော်လည်း မေးမြန်းမှုကားမရှိခဲ့ပေ။ ဝေအနာ၏ခံခက်ပုံကိုလည်း နှုတ်တော်ဟျှော်ထုတ်ဖော်ပြကာ တစ်လုံးတစ်ပါဒ်မျှ ပြောကြားတော်မမှုသည့်ပြင် ညည်းညှုံးညည်းညှုံးမှုကိုသော်မှ မကြားရှိရပေ။ မျက်နှာတော်အခြေအနေလည်း ကဲမြန်ရရ သူခန္ဓုင်တွေ့ကြုံသလို ပြီးသယောင်ယောင် ကြည်လင်သောအသွင်ကိုဆောင်လျက် နှစ်သက်ဟန် အမူပြ၍ ခံသာသောကိစ္စ တွေ့မြင်သူထင်ရပြီး အစဉ်မကျသောဒီဂရိလည်း ၉-ရက်နေ့နေကုန်တိုင်း ၁၀၂ ဒီဂရိခိုင်ခိုင်ကြီးတည်ခဲ့ရာ ၉-ရက်နေ့ညွှန် ၁၀-နာရီခွဲအချိန်၌ အပူချိန်အားလုံးရုပ်သိမ်း၍အေးပြီးသော အသားတော်တို့လည်း ရှေးအခါကောင်းစဉ်ကအသွင် အားအင်တော်မှာလည်း ပြည့်ဝ၍လာသည့်အတူ မထူမကူ အလိုတော်အလျောက် အထက်တစ်ပိုင်းဆောင်ကာထူး ကြည်လင်စွာသော မျက်နှာအသွင်ဖြင့် ရှေးယခင်ကအမူအရာကို ကောင်းမွန်စွာတွေ့ရှိပေသည်။

ထိစဉ်အခါက အနား၌ ဤစာရေးသူနှင့်လူဒါယကာကြီးဦးအုန်းဖော် တောင်ငူမှုဘန်းကြီးဦးဝိယာပါ စောင့်ရှောက်လျက်ရှိကြရာ၊ ဒါယကာကြီးဦးအုန်းဖော် ဆရာတော်ကျိုးမာလာပြီး အသက်ရာကျော်ရှည်လိမ့် မည်ဟု ထုတ်ဖော်၍ပြောခဲ့လေသည်။ သို့သော် အလိုအလျောက် ထ၍ထိုင်သောအချိန်သည် ၁-နာရီဝက်မျှ ကာသော် ပြန်၍လဲရန်တောင်းပန်လျောက်ထားသည့်အတွက် လဲခဲ့ရာ မထသောအိပ်ခြင်းမျိုးဖြစ်ကာ နာရီပြန် ၃-ချက်တီးလောက်အချိန်မှစ၍ သလိပ်များလှပ်ရှားထွေကာ ၉-နာရီခန့်အချိန်ယူကာထဲခဲ့သော သလိပ်များ သည် မြိုင်တော့ဘဲကဲတက်ကာ နောက်ဆုံးအချိန်အထိ သလိပ်သံများဆူလျက်သာရှိလေသည်။ အင်း... လာရောက်ဖူးမြင်ကြသူများ အထူးရင်လေးခဲ့ကြပြီး ဘယ်နည်းဘယ်ပုံး အစွမ်းကုန်ထုတ်၍ တစ်မှုဟုတ်ချင်း ပျောက်ကင်းနိုင်ရန် အတန်တန်ကြံစည်ဆုံးကြပေ၏။ လူထုပရိသတ်ကား ကျောင်းနှင့်မဆုံးဖြစ်ခဲ့၏။ ထိုအချိန်၌ ရန်ကုန်မှမင်းကွန်းဆရာတော်လည်း တပည့်ရဟန်းတော်များနှင့်လူဒါယကာများပါ တစ်နာရီခန့်အချိန်စော၍ ရောက်လာကြပေ၏။ ကျေးဇူးရှင်ဆရာတော်ကြီးကား သလိပ်များလျက် အမောတက်ခဲ့လေပြီ။ မျက်စိတော် နှစ်ဖက်မှာလည်း တစ်ချက်တစ်ချက် လုန်လျက်ကြည့်ရာ လွန်စွာမှုကြည်လင်သော မျက်လုံးတော်များကို

ဖူးမြင်တွေ.ရီကြရပေ၏။

ဤစာရေးသူကား အမောက်၍ အတော်၊ လျှောတော်၊ နှုတ်ခမ်းတော်များ ခြောက်နေသည်ကို ရောက်ည်ပါက်ကလေးများ ဂျမ်းဖတ်နှင့်ယူကာ အသာအယာချလျက် နှုတ်ခမ်းတော်များကိုလည်း ရောက်ည်ရေအေးလေးများနှင့်တို့ဆွတ်ကာ ဓမ္မတာလမ်းစဉ်ကို မကျော်လွန်နိုင်ကြသော ခန္ဓာဝန်ဆောင် သတ္တဝါအများပင် ဤနည်းလျင်တွေ.ကြရမည်ကား ယုံများဖွယ်မရှိပေဟု မျက်မြင်တွေ.ရီနေရသော ကျေးဇူးရှင်ကြီးအားမူထား၍ တရားယူမိလေသည်။ အစဉ်မပြတ်အထပ်ထပ် အရှင်လေးမျက်နှာမှ လာရောက်ကြသူတပည့်ရင်းများ အစားစားသောပရီသတ်များကား များသည်ထက်များခဲ့လေသည်။ ထိုအချိန်ကား မင်းကွန်းသာသနဘဝင်္ခြားမော်ကွန်းတင်ရန်ဖြစ်သော ၁၃၂၆-ခု၊ တပေါင်းလဆုတ် ၁၀-ရက် သောကြာနေ့ ဖြစ်ခဲ့လေသည်။ ထိုနေ့ ၁၂-နာရီ မွန်းတည့်မတ်တံ့ ပူရှိန်ဆုံးအချိန်၌ ပုံလွန်တော်မူလေသည်။

ဓမ္မတာလမ်းစဉ်ကို ကျော်လွန်သော ရုပ်ကလာပ်တော်

ပြည်နို့မှအောင်နှစ်းသို့ ကြွမြန်းတော်မူပေသော ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ကျွန်ရှိခဲ့သော ဥတုရောပ်ကလာပ်တော်၏ သဘာဝတရား အများလမ်းစဉ်နှင့်မတူ ထူးခြားလျက် တင့်တယ်စွာတည်ရှိပုံးကား ခန္ဓာနို့မှုနှင့်သို့ ကြွင်းတော်မူသောနေ့၌ ရုပ်အရေတွေအသွင်သည် ဖြူဖွေးကြည်လင် သန့်စင်သောနံ့သာရည် တင်ထားသကဲ့သို့မခြားပင်တူလှသော အဆင်းတော်အရောင်ကိုဆောင်လျက် နောက်တစ်ရက်၌ ဝင်းဝင်းမှည့်မှည့် မူလပင်ကိုရှိသော ပကတိအရောင်သို့ပြောင်းခဲ့လေသည်။ ၃-ရက်၌တစ်မျိုး၊ ၄-ရက်၌ တစ်ဖုံး၊ ၅-ရက်၌ မယ်းဝါဝင်းသောအဆင်းတို့နှင့် မြင်သူတိုင်းတင့်တယ်ခဲ့ပြီး ၆-ရက်၊ ၇-ရက်၊ ၈-ရက်၊ ၉-ရက် မပျက်မှန်စွာ ရက်များမှာတွင် နိရောင်၊ ပြာရောင်၊ ညီမှာ့ရောင်ရောင် အခန်းခန်းတို့နှင့် အဆန်းတာကြယ်တင့်တယ်တော်မူလျက် ကျိန်းစက်နေဟန် ဖောက်ပြန်ရှိးဓမ္မတာကိုကျော်လွန်ကာ ဖောင်းပွုပုပ်ရှိခြင်းမရှိ၊ ပကတိအသားအသွေးတော် များကိုဆောင်လျက် နေ့ရက်များစွာတည်နေတော်မူပေသည်။ ပုံတော်၌ပါသောအတိုင်း ဟုတ်မှန်သော အခြင်းအရာကို များစွာသောရဟန်းရှင်လူခပ်သိမ်းသောပြည်သူတို့ ဖူးတွေ.ကြရပါသည်။

(မှတ်ချက်။ ။ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ဥတုရောပ်ကလာပ်တော်ကို ခိုင်မြှုပ်နှံအနေမျိုးနှင့်ဆေးထိုးခြင်း၊ ဝမ်းခွဲချုပ်ထုတ်ယူခြင်း၊ ပြဒါးသွင်းခြင်း၊ အလျင်းပင်မပြလုပ်ကြပါ၊ ပကတိအတိုင်းသာထားရှိသည်ကို ဤစာရေးသူလက်ပူးလက်ကြပ် အမြှောက်ပေါ်ကာ အလောင်းတော်ကိုတာဝန်ယူ၍ စောင့်ခဲ့သူဖြစ်၍ ရဲရဲကြီးဝန်ခံပါသည်။)

မူလမင်းကွန်းဆရာတော်ဘုရားကြီးအလောင်းအား အဖူးလာသောမြေး

ကျေးဇူးရှင် မူလမင်းကွန်းဆရာတော်ဘုရားကြီး၏ဥတုရောပ်ကလာပ်တော်ကို အများ၏ဆန္ဒအရ တန်ခူးလပြည့်နေ့၌ နောက်ဆုံးပူဇော်ရက်သာရုက္ခိုင်နသဘင်ကို ဆင်ယင်ကျင်းပရန် ဆုံးဖြတ်ချက်ချွဲကြ လေသည်။ ထိုရက်မတိုင်မီ အလီလီသော ဟိုမှုဒီမူလာရောက်ဖူးမြေးကြသူများလည်း နေ့ညာမစ ရှိခဲ့လေပြီ။

သူထက်ငါ အလုအယက်ဖြစ်ကာ အဝင်အထွက်များကိုပင် ပိုင်းခြားကန့်သတ်၍ အစီအစဉ်ပြုလုပ်ပေးရပေ၏။ တစ်နေ့ထက်တစ်နေ့၊ စူပန်ရက်နီးကပ်လေ လူထုပါရိသတ်များပြည့်ကျပ်လေ၊ အထွေထွေ အဝင်အထွက် ရှုပ်လျက်ရှိစဉ် တန်ချုံးလဆန်း ၁၃-ရက်နေ့ နေ့လည် တစ်နာရီ ၂၅-မိနစ်အချိန်၌ အလောင်းတော်ရှုပ်ကလာပ် ထားရှိရာ သလွန်တော်၏ဝယာ၌ လူအများဖူးမြော်လျက်ရှိစဉ် ၅-ပေခန့်ရှည်လျားသော မြေတစ်ကောင်သည် တောင်အရပ်မှတက်လာကာ လူများ၏အကြား၌တိုးဝင်လျက် အလောင်းတော်ရှိရာဘက်သို့ ဦးလှည့်ကာ တောင်စွန်းခွဲဂလာရွာမှ ဒါယကာကြီးဦးပန်းဆိုသူ၏နောက်ကျောဘက်မှနေ၍ ပခုံးပေါ်မှုကျော်တက်ရန် အားယူသော်လည်း ဦးခေါင်းပြန်ရှုပ်ကာ ပေါင်ပေါ်မှုကြော်ရရပ် အလောင်းတော်ရှိရာ စင်မြင့်သလွန်ထက်သို့ တက်ရောက်ကာ အလောင်းတော်၏ခြေရင်းမှုရပ်တည်လျက် ခေါင်းလည်တညိုတိနှင့် ဦးနိမ်၍ချေလေ သည်။ ဤအခြင်းအရာများကို ရဟန်းရှင်လူအများပင်တွေ့မြင်ရရှုမှုမက ဓာတ်ပုံဆရာထံသို့ သွားရောက် ခေါ်ယူကာ ဓာတ်ပုံဆရာသည် မြေဖူးမြော်ပုံများစွာကို ရိုက်ကူးခဲ့လေသည်။ ဤအတ္ထဗွဲတွင် ပါဝင်သောပုံကို တွေ့မြင်နိုင်ပါသည်။ မြေသတ္တဝါသည်ပင် လူများနည်းတူအခွင့်ကောင်းယူ၍ ဖူးမြော်လာသည်ကား ထူးခြားသော အုံဖွယ်ရာလက္ခဏာတစ်ပါးပင် ဖြစ်ပေသည်။ အလောင်းတော်ကို ဖူးမြော်သောမြေသည် ၁နာရီ မိနစ် ၂၅ခန့်မှတက်လာပြီး ၂နာရီမိနစ် ၅၀ခန့်မျှကြာခဲ့လေသည်။ ထိုအချိန်၌ တစ်ခဲနောက်သောလူထုကြီး သည် အလောင်းတော်ရှုပ်ကလာပ်ကို ဖူးမြော်ရန်ထက် မြေကိုသာအာရုံကျလျက် သူထက်ငါအလုအယက် တိုးပွဲကာ ကြည့်ရှုကြသည်ကို ပြော၍ပင်ယုံနိုင်ဖွယ်မရှိ၊ ကြိတ်ကြိတ်တိုးစည်းကားလျက် ရှိလေသည်။ ဤသို့လျှင် ရှုပ်ကလာပ်အလောင်းတော်ကို မြေဖူးမြော်လာသည်ဟူသောသတင်းကား အဆင့်ဆင့်ပြောကြသဖြင့် ပြန်ဖွှုံးခဲ့လေပြီ။

ထူးဆန်းသော မြေသတ္တဝါ

ဆရာတော်ဘုရားကြီး၏ရှုပ်ကလာပ်အလောင်းတော်သည် မပုပ်မသိုး ဖြစ်ရှိုးဖြစ်စဉ်မှကျော်လွန်ကာ အတော်ပင်ထူးဆန်းနေစဉ် လူတွေ့လူမြင်သော်မှုမခံရုံးသော မြေသတ္တဝါသည်ပင် အသက်စွန်းကာ လူများ၏အကြား၌အတင်းဝင်ရောက်ပြီး အလောင်းတော်ရှိရာသို့အဖူးမြော်လာခဲ့သည်ကို လူအများက အုံတစ်ပါးအနေနှင့် ကြည့်ရှုကာ တွေးတောဆင်ခြင်ကြပြီး မှန်းကာရမ်းကာ မိမိတို့ထင်မြင်ရာကို အစဉ်မကွာပြောဆိုနေကြသည်ကား အချို့မြော်စစ်မဟုတ် သရုပ်ဆောင်၍လာသောသတ္တဝါဟူ၍လည်းကောင်း၊ အချို့ကားမြော်တိရှုံးနှင့်အစာရာရာ ဦးတည်ရှုဝင်တာပေါ့ဟူ၍လည်းကောင်းပြောဆိုကြသည်ကို ရန်ကုန်မှလာသောသီလရှင်တစ်ဦးကကြားသိပြီး စိတ်အကြံဖြစ်ကာ အများပြောစကားကို အများအမှန်ကောန်သိရန် ငါအမိဋ္ဌာန်ကြည့်မည်ဟုစိတ်ဖြစ်ပြီး ရှုပ်ကလာပ်အလောင်းတော်၏ခြေရင်းမြှုံးကြော်ရရကောင်းမွန်စွာထိုင်လျက် “ရှုပ်ကလာပ်အလောင်းတော်ပေါ်၌

ယခုတိုင်ပင် မလျှပ်မရား ဖဲမသွားဘဲ ထင်ရှားမျက်မြင်တွေ့ရှိသော အသင်မြှေသတ္တဝါသည် မြှေရီးရီးဟုတ်ခဲ့သော် ရီးရီးမျသာနေလျက် မရိုးသားသောမြှေဖြစ်ခဲ့သော် (တန်ခိုးရှင်များမြှေအသင်ယူ၍ဖူးမြော်လာခဲ့သည်ရှိသော်) အမိဋ္ဌာန်သူအားထင်ရှားသောအမှုအရာပြစ်လိပါသည်” ဟု (အမိဋ္ဌာန်သူသီလရှင်၏နှုတ်ထွက်မှာ တန်ခိုးရှင်မြှေဖြစ်သော် အလောင်းတော်မှဆင်း၍ မိမိအားရှစ်ပတ်ပြီး ဦးၢ-ကြိမ် အလောင်းတော်ကိုညွတ်၍ ပြပါဟု အမိဋ္ဌာန်ပြုသတဲ့) အမိဋ္ဌာန်ပြု၍ထိုင်နေလေသည်။ ငှင်းသီလရှင်နှင့်အတူ အဖော်သီလရှင်နှစ်ကျပ် ကျော်ခန့်လည်း အနီးအပါး၌ထိုင်လျက်ရှိကြလေသည်။ ထိုအချိန်၌ တည်းပြုလျက်ရှိသောမြှေသတ္တဝါသည် မနေသာတော့ဘဲ သီလရှင်များရှိရာဘက်သို့ဦးလှည့်ကာသက်ဆင်းခဲ့လေသော် အမိဋ္ဌာန်ပြုသောသီလရှင်သည် အမိဋ္ဌာန်အားလျှော့စွာထိုင်လျက်ရှိသော်လည်း ၂၀-ကျော်သောအဖော်သီလရှင်များကား ကြာက်အားနှင့်ထျွဲ့ပြီးကြလေသည်။ မြှေသတ္တဝါသည် အမိဋ္ဌာန်ပြုသူသီလရှင်၏ပဲ-ယာ၊ ရွှေ-နောက် တစ်ပတ်လောက်လှည့်ရှစ်ကာ အလောင်းတော်ရှိရာသို့ပြန်တက်၍ ဦးၢ-ကြိမ်ချကာ နေမြှုတိုင်းသာတည်နေလေတော့သည်။ ငှင်းမြှေ၏ထူးဆန်းပုံကား ကျောကုန်း၌အညိုရောင်သန်း၍ နံဘေးနှစ်ဖက်၌ အကွက်အကွက်ဆက်စပ်သော အပြောက်ငယ်လေးများနှင့် ငွေရောင်၊ ရွှေရောင်၊ မြေရောင်၊ ဖန်ရောင်ရောလျက် ပြောင်လက်သောအကွက်များဖြင့် နှစ်သက်ဖွယ်သောအဆင်းများနှင့် တင့်တယ်လှပသောမြှေသတ္တဝါတစ်မျိုးဖြစ်လေသည်။

မြှေသတ္တဝါသည် ထိုနေ့ J-နာရီ ၄၅-မိနစ်ခန့်၌ အလောင်းတော်ရုပ်ကလာပ်ဆင်ယင်၍ထားအပ်သော ကြာကလပ်ပေါ်မှဆင်းခဲ့ပြီး လှည်းသီးများတပ်ဆင်ထားသောတလားယာဉ်ပေါ်သို့ ကူးတက်သွားသည်ကို လူအများစိုင်းအံ၍ကြည့်ရှုကြလေသည်။ အချို့လူများမှာ မြှေတက်ရာတလားပေါ်သို့ တက်၍ရှာသော်လည်း မတွေ့ရတော့ပေ။ တန်ခူးလဆန်း ၁၄-ရက်နေ့ ညာနေ့နာရီအချိန်ခန့်၌ ရုပ်ကလာပ်အလောင်းတော်ကို စံကျောင်းပေါ်မှပင့်ယူကာ လှည်းသီးများတပ်ဆင်ထားသောတလားယာဉ်ပေါ်သို့တင်ကြလေသည်။ နေရာတကျတင်၍ပြီးသော် လူအများတလားပေးမှ အားလုံးဆင်း၍ ပြီးသောအချိန်၌ယခင် တစ်ရက်မှ ကြိုတင်၍တက်နေသောမြှေသတ္တဝါသည် လူအများတက်စဉ်ကမတွေ့မြင်ရသော်လည်း လူအားလုံးဆင်း၍ ပြီးသောအချိန်၌ ပေါ်ထွက်လာပြီး အလောင်းတော်ရုပ်ကလာပ်၏မျက်နှာရှိရာအနီးသို့ ချဉ်းကပ်၍ အလောင်းတော်၏တောင်ဘက်ဘေးမှနေပြီး အထက်ပိုင်းကိုယ်တစ်ဝက်ခန့်ထောင်လျက် မျက်နှာတော်တည့်တည့်ကိုရှုကြည့်ကာ နောင်အခါမြင်ရတော့မည်မဟုတ်ဟုသရပ်ပြသော အမှုအရာမျိုးဖြင့် ခေါင်းလည်တော်တည့်တည့်ကိုရှုကြည့်တော်တည့်ကာ ဖောင်အခါမြင်ရတော့မည်မဟုတ်ဟုသရပ်ပြသော အမှုအရာမျိုးဖြင့် အားလုံးမျက်မြင်ဖြစ်ကြပါသည်။ (မြှေသတ္တဝါ၏ပုံးပုံးမြှေသတ္တဝါသီးသီးတွေ့လှစွာ နောက်ဆုံးဖူးမြော်ကော်ရော်ပူးမြော်ကော်ရော်သော လက္ခဏာပုံးဟန် အမှန်ပင်တူလှပါပေ၏။)

လူထုအံကြော်အောင်ဟစ်တောင်းပန်ပုံ

၁၃၁၆-ခုနှစ်၊ တန်ခူးလဆန်း ၁၄-ရက်နေ့၊ ညနေ ၄-နာရီအချိန်ခန့်မြှုံး အလောင်းတော်ရုပ်ကလာပ်တော်ကို ပုံတွင်ပါရှိသော ဘုံဆောင် ၃-ခုပေါက်လျက်ရှိသည့် လှည်းလေးဘီးတပ်ဆင်ထားသော တလားပေါ်သို့ တင်ပြီး တလား၏ပတ်ဝန်းကျင်မြေပြင်၌ ရဟန်း၊ ရှင်၊ လူ ခပ်သိမ်းသောဖူးမြော်သူတို့ကား မြေကြီးပင် ဉာဏ်ခမန်းမျှရှိကြလေသည်။ နောက်တစ်နေ့ဖြစ်သော တန်ခူးလဆန်း ၁၅-ရက်လပြည့်နေ့ကား မိုးသြိုလ်ရန်နောက်ဆုံးရက်ပင်ဖြစ်၏။ ထိုနေ့မိုးလင်းစမှစ၍ အလုအယက်တိုးရှုံးပြီးလာရောက်သူ လူထု ပရီသတ်ကြီးကား ပေ-၁၀၀ခန့်ကျယ်ပြန့်သောဓည့်ခံမဏ္ဍာပ်နှင့် ဆယ်ကေကျော်ကျော်မျှရှိသော ကျောင်းတိုက်ကြီး၌ သစ်ပင်ကြီးငယ်များ၏အရိပ်ပါမကျို့ ပြည့်လျှံခဲ့လေပြီ၊ လာနေသူများလည်း မနည်းလှသေးပေ။ အထွေထွေ နေထိုင်ရန် မလုံမလောက်ပြည့်ကျပ်၍ မတ်ရပ်ပင်နေထိုင်ကြရပေ၏။ အရပ်ဝေးမှကြိုတင်ရောက်ရှိသော သံယာတော်များ နေထိုင်ရန်မလုံလောက်၍ ပြည့်တော်သာကျောင်းကြီးမြှုံးနေထိုင်ခွင့်ရရန် မေတ္တာရပ်ရလေသည်။ ထောင်ပေါင်းများစွာသောပရီသတ်ကြီးလည်း အပြည့်ကျပ်လျက်ရှိပေ၏။ အလောင်းတော်ကို မိုးသြိုလ်ရန် ဦးစွာစီမံထားသောလောင်တိုက်နေရာသည် ဇော်ဝန်ကျောင်းတိုက်ကြီး၏အတွင်းအဂိုးထောင့်အရပ်ဖြစ်၏။ နေ့လည်နာရီပြန် J-ချက်တီးအချိန်၌ အလောင်းတော်ကိုမိုးသြိုလ်ရန် အချိန်ကန့်သတ်ထားပေ၏။ ထိုအချိန်မီးသြိုလ်ရေး၊ မသြိုလ်ရေး ရှုပ်ထွေးသောအတိုက်အခံအရေးဆုံးလျက်ရှိကြ၏။ နောက်ဆုံးအချိန် နာရီပြန် J-ချက်ကားတီးခဲ့လေပြီ။ ရန်ကုန်မြို့မှအလယ်တောရဆရာတော်ကြီး၊ ငှါးမြို့ဗန်ဂါလီဆရာတော်ကြီး၊ ငှါးမြို့ကျောင်းတော်ရာဆရာတော်ကြီးများဦးဆောင်ပြီး ရုပ်ကလာပ်အလောင်းတော်ကြီးကို လောင်တိုက်ခေါ်နဲ့သာထင်းပုံရှိရာသို့ ထောင်သောင်းမကများပြားလှသော ပရီသတ်လူထုကြီးများဖြင့် လှည်း ၄-ဘီးတပ်ဆင်၍ ထားသော တလားယာဉ်ဖြင့် က၊ ခုန်၊ တီးမှုတ်မှုစသော နှစ်-ဂို့တ လုံးဝမပါ၊ ဖြည့်ညွှေးသာယာစွာ ဆွဲဆောင်ပို့ယူကြကာ အစဉ်အလာထုံးတမ်းအားလျှော်စွာ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်အလောင်းတော်ကို နဲ့သာထင်းပုံထက်သို့တင်လျက် အလယ်တောရဆရာတော်ဘုရားကြီးက လူထုအများအား မိန့်ကြားတော်မူသည်ကား ငါတို့နှင့်တကွာအများပင် ကုသိုလ်ထူးလို့ဖူးတွေ့ရတာ J-ရက်တိုင်တိုင်မပုပ်မသိုးဘဲ တစ်မိုးအားဖြင့်တင့်တယ်လျက် ကျိုန်းစက်နေဟန် ဖောက်ပြန်ခြင်းမရှိ၊ ပကာတီသော အသွေးအသားတော်တို့နှင့် ခိုင်မြှုပါလှသောဆရာတော်ဘုရားကြီးအား နောက်ဆုံးပူဇော်သောအားဖြင့် ဖူးကြဖူးကြဟု ရင်ထုမနာသော အသံတော်တို့ဖြင့်မိန့်ဆုံးကာ မျက်ရည်တော်လည်ရှာလေတော့သည်။ ထိုအခိုက်၌ “ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်အလောင်းတော်ကို မိုးမသြိုလ်ပါနှင့်ဘုရား၊ မိုးမသြိုလ်ပါနှင့်ဘုရား” ဟု လူထုပရီသတ်အများ၏ ထပ်မနားတစ်ခဲနက်အောင်ဟစ်ကြသံကား လူပြည့်မျှမကန်တ်ပြည့်ကပင်ကြားမည်ဟုထင်ရပေ၏။ ဤသို့ လူထုပရီသတ်က တစ်ခဲနက်ဟစ်အောင်းပန်ကြသောကြာ့နှင့် စူာပန်ကိစ္စမှု (မိုးသြိုလ်မှု)မပြုကြတော့ဘဲ

အလောင်းတော်ရပ်ကလာပ်ကို နဲ့သာထင်းပံ့ပေါ်မှ တစ်ဖန်ပြန်၍ပင့်ဆောင်ကာ အသက်ထက်ဆုံးသီတင်းသုံးတော်မူသွားသော ကျောင်းတော်သို့အရောက် ပင့်ဆောင်ကြလေတော့သည်။

ဤသို့အများ၏ ဆန္ဒအရ မီးသြို့လ်ရန်သဘာမတူကြ၍ ရပ်ကလာပ်တော်ကို စံကျောင်းပေါ်သို့ တစ်ဖန်ပြန်၍ ပင့်ဆောင်ပြီးထားရှိရာ အမြဲမြို့အရွှေရွှေမှ လာရောက်ဖူးဖြောကြသူများလည်း နေ့စဉ်ရက်ဆက် ပြည့်လျက်ပင်ဖြစ်ပေ၏။ ဥတုရေပ်ကလာပ်တော်သည် ၂၁-ရက်မျှကျော်ခဲ့သော်လည်း၊ မပုပ်မသိုးခဲ့ရပေါက်များ မှပင် အပုပ်ရည်စီးဆင်းခြင်းမရှိ ပကတိသောအသားတော်များလည်း ကြံလိုခြင်းမရှိ၊ ပြည့်လျက်သာ တင်းမာခဲ့လေသည်။ ခြေဖဝါးလက်ဖဝါးတော်များမှ အသားတော်များလည်းနိမ်န်းကာ သွေးခြည်ဥရောင်ဖြင့် တင်းမာ၍ခြောက်ခဲ့ပေ၏။ ရင်ဝတော် (ရင်ချိုင့်တော်)အလယ်တည့်တည့်မှ နိမ်န်းလျက်ကြာနိဖူးပမာဏ သဏ္ဌာန် ထင်ရှားစွာဖူးရောင်လျက်ရှိပေ၏။ ငှင့်လက္ခဏာကို သထုမြို့သူဒေါခင်တင့်အမည်ရှိသော ဒါယိကာမကြီးတစ်ယောက်က အလောင်းတော်ရပ်ကလာပ်စောင့်လျက်ရှိသော ဤစာရေးသူအား လျောက်ထား ပြောကြားသည်ကား အရှင်ဘုရား ဤရင်ချိုင့်တော်အနိဖူမှာ ဓာတ်တော်တွေစွန်ဟန်တူတယ်ဟု သူ၏ ဉာဏ်အထင်အတွေးပေါက်၍ လျောက်ထားသော လက္ခဏာရှု၏။ ဤနည်းလျင် ရပ်ကလာပ်တော်တစ်ခုလုံးမှာ ပြည့်လျက်ရှိသောအသားတော်များဖြင့် တောင့်တင်းခိုင်မာ၍လာရာ ကိုင်လိုသူကိုင်၊ ခေါက်လိုသူခေါက်၊ တောက်တောက်သံမြည်လောက်အောင် ခြောက်မာ၍လာလေသည်။

ထိုသို့ပင် တစ်နေ့တစ်ခြားတင်းမာ၍လာခဲ့သဖြင့် ဖူးမြင်ရသူအများ အဲ့တစ်ပါးဖြစ်ခဲ့သော်လည်း ခေတ်နှင့်လည်းမလျှပ်၊ (ထိုအချိန်၌သူပုန်များ သထုခရိုင်၌ အတော်ပင်လူပ်ရှားလျက်ရှိရာ ရုပ်ပနဲ့ခြားစိတ်တပ်မှ တာဝန်ယူ၍ ကူညီစောင့်ရောက်နေရပေ၏။ ကာလြာရှည်သော် ဤစောင့်ရောက်သူများလည်း တာဝန်ယူ နိုင်ကြမည်မဟုတ်ပေ) ရေးသူတော်စင်တို့ ထားရှိရှိုးလည်းထံးမရှိ၊ သာသနာတော်ဝင်၌ထားရှိသော အစဉ်လည်း မတွေ့မြင်၊ ဘုရားရှင်နှင့်ရေးသာဝကများ၏ လမ်းစဉ်အရ မီးသြို့လ်ရန် နောက်တစ်ဖန်တိုင်ပင်ညီညွတ်ကာ ကဆုန်လဆန်း ၈-ရက်နေ့ နံနက် ၇-နာရီအချိန်၌ ရုပ်ပနဲ့ခြားဖွံ့ဆ်မည်ဟု အချိန်ကိုသတ်မှတ်ကြလေသည်။ ဤသို့နောက်ထပ်၍ မီးသြို့လ်မည်ဟူသောဆုံးဖြတ်ချက်ကို ရန်ကုန်လူထုများကြားသီရာ ကဆုန် လဆန်း ၇-ရက်နေ့ နံနက် ၇-နာရီအချိန်ခန့်၌ ရန်ကုန်မြို့မှ သမ္မတဟောင်း လူမျှးစုလွှတ်တော်နာယကကြီး စပ်ရွှေသို့က်နှင့်တကွ အဖွဲ့သားတစ်စုတို့ရောက်ရှိလာကာ အလောင်းတော်ရပ်ကလာပ်ကို မှန်ခေါင်းတော်ဖွင့်ပြီး ဖူးမြောက်ကိုင်တွယ်ကြည့်ကြရာ တင်းမာလျက်ရှိနေသောအသားတော်များကား ခေါက်ကြည့်လျင် တောက်တောက်မြည်ဖြစ်နေကြောင်းကိုသီကြ၍ မီးသြို့လ်မှုမပြုကြရန် အတိုက်အခံပြုလုပ်ကြကာ နေ့လယ် ၁-နာရီအချိန်၌ အစည်းအဝေးတစ်ဖန်ပြုလုပ်ရန် ချိန်းဆိုကြပြန်လေသည်။

ထိုနေ့နံနက်ပိုင်းက မင်းကွန်းဇေတ်နာတော်ကြီး၏ အထက်တန်းတပည့်ကြီးဖြစ်သော မိတ္ထိလာ

တောင်ပုလုဆရာတော်သည် နောက်ပါတပည့်သံဟာတော်များနှင့် လူဒါယကာများပါ ကြွေရောက်လာခဲ့လေသည်။ အစည်းအဝေးပြုလုပ်ရန်အချိန်နီးကပ်ပြီဖြစ်၍ လူထုပုရိသတ်လည်းအတော်စုံစုံ စုံရုံးမိကြသောအခါ၌ အထက်ကောင်းကင်ဝဋ္ဌာခွင့်မှ အစဉ်ထစ်ချိန်းတအုံးအုံးမြည်ဟည်း မိုးကြီးသည်းထန်စွာရွာချဲခဲ့လေသည်။ ထိုသို့မိုးရွာတုန်းပင် မဆုံးနိုင်သောအချေအတင်တို့ဖြင့် မီးသြို့လှု အတိုက်အခံမဲ့ကြရာ နောက်ဆုံးတွင် မီးသြို့လှုရန်ဘက်မှနိုင်မဲ့ထွက်ခဲ့ပြီး၊ ၈-ရက်နေ့ နံနက် ၇-နာရီအချိန်၌ မီးသြို့လှုမည်ဟူသော မနိုင်မှုကြည်ာကာ နောက်နေ့ဖြစ်သော ၁၃၁၇-ခု၊ ကဆုန်လဆန်း ၈-ရက်နေ့ နံနက် ၇-နာရီအချိန်၌ ကြိုတင်စီမံထားသော နံ့သာထင်းပုံထက်သို့ ရပ်ကလာပ်အလောင်းတော်ကို ရဟန်းရောလူပါ များစွာသောလူထုပုရိသတ်များဖြင့် ပင့်ဆောင်တင်ရှိကာ မီးသြို့လှုကြလေသည်။

သဘာဝကျလှသော ဓားပန်မီးပုံကြီး

လူများစုဆန္တသောကျ မီးသြို့လှုကြရာ ထူးဆန်းလှသော ရှုမြင်သူအဝေး သဘာဝကျလှသော ဓားပန်မီးပုံကြီးပတ်လည်၌ အရပ်ရှစ်မျက်နှာမှကြွေလာကြသော ရဟန်းတော်အများနှင့် လူထုပုရိသတ်ကြီးကား အပြည့်သားတည်ရှိနေလေသည်။ ထူးခြားသောလက္ခဏာကား လူထုများစွာ ၀န်းရံကာလျက်ရှိသော အလောင်းတော်ကို မီးသြို့လှုသောမီးပုံကြီးသည် အညှေ့အသင်းနံခြင်းမရှိဘဲ အလောင်းတော်မှုလည်း ကုန်းကွောက်လိမ့်မှုမတွေ့ရှာ မူလထားရှိတိုင်းသာလျှင် ယိမ်းယိုင်ခြင်းမရှိ၊ ခိုင်ခိုင်တောင့်တင်း အလျင်းပင် မရွှေ့လျားဘဲ မီးစွဲ၍လောင်ကျမ်းလေသည်။ မီးပုံကြီးအတွင်းမှထွင်းဖောက်၍တက်လာသော ပြောင်တဝ်းဝင်းနှင့် အရောင်အဆင်းတို့ကား ထူးထူးဆန်းဆန်း အုံမခန်းလှပသော ဖြူရောင်၊ ပြာရောင်၊ ဝါရောင်၊ ညီရောင်၊ ခိုမ်းရောင်၊ နီမြန်းသောအရောင်တွေ ရောယူက်လျက်ထွက်လာလေရာ ကြည်နှီးကြေကဲ ဝမ်းနည်းဖွယ်ရာ အဖြာဖြာတို့ဖြင့် တန်ဆာဆင်အပ်သော တိမ်တောင်တိမ်ခဲကြီးပမာ ပန်းချိုးရာများသော်မှ ပုံးတူရေးကူးရှိ မလွယ်လှသော သဘာဝကျသည့် ဓားပန်မီးပုံကြီး၏ ရှုမြင်းတွင့်တယ်ဟန်ကို ဤစာရေးသူနှင့် အများ၏မျက်မြင် အားလုံးကုန်းပင် တွေ့မြင်ကြရလေသည်။

သာသနာအကျိုးဆောင်ရွက်ပုံ

ကျေးဇူးရှင်ဖြစ်တော်မူပေသော မူလမင်းကွန်းတော်ဝန်ဆရာတော်ဘုရားကြီးသည် ပထမအရွယ် ကျောင်းသားငယ်ဘဝမှစတင်၍ ဆရာအရှင်မြတ်တို့၏ ဉွှေနှုန်းပြုအပ်သောလမ်းစဉ်ဖြင့် ဗုဒ္ဓဘာသာဝင် လူယဉ်ကျေးတစ်ယောက်ဖြစ်ခဲ့ပြီး၊ အနည်းငယ်ကြီးရင့်လာသောအချိန်၌ သာသနာတော်သို့ဝင်ရောက်နိုင်သော သာမဏေရှင်ဘဝနှင့် ရဟန်းတော်ဖြစ်သည်တိုင်အောင် ပရီယတ်သာသနာတော်ကို ပုဂ္ဂိုလ်ကျော်ဟုခေါ်ဆို

လောက်အောင် စွမ်းဆောင်သင်ယူခဲ့၍ ၃၇-နှစ်အရွယ်တော်၌ ပရီယတ်သင်ယူပို့ချမှုလမ်းစဉ်မှ ဖဲထွက်ကာ ပဋိပတ်သာသနာခေါ်အကျင့် (အားထုတ်မှု) လမ်းစဉ်သို့ခိုဝင်ခဲ့ပြီး ထန်သည်းသောဝိရိယဖြင့် နှစ်ရှည်လများ ကြိုးစားခဲ့ရာ ၃-နှစ်တာကာလကြာသော လျှော့စွာထွင်းဖောက် စွမ်းမြောက်ဉာဏ်ရှင် သဘာဝလမ်းစဉ်ကို အမြင်မှန်ရခဲ့လေသည်။ ထိုအချိန်မှစတင်၍ မယဉ်ကျေးသေးသော (အမြင်မှန်မရကြသေးသော) ပုဂ္ဂိုလ်အစားစား တို့အား သနားလှသောစိတ်ဓာတ်ဖြင့် တစ်ရပ်မှုတစ်ရပ်သို့၌၌ ပြောင်းကာ အကျင့်သာသနာတော်ကို ဆောင်ရွက်တော်မူပုံးကား ရှေးဦးစွာမင်းကွန်းဂူလေးချောင်းတော်၌၌ ထိုနောက်မွေးဖွားရာဇာတိကို ဆောင်ရွက်တော်မူပုံးကား ရှေးဦးစွာမင်းကွန်းဂူလေးချောင်းတော်၌၌ မယဉ်ကျေးသေးသော (အမြင်မှန်မရကြသေးသော) ပုဂ္ဂိုလ်မြို့၌၌ လှမှတပည့်များ၏ လာရောက်ပင့်မှုကြောင့် မြို့လှုံးနှင့် J-ဝါမျှသီတင်းသုံးကာ အမြို့မြို့အရွာရွာသို့ အကျင့်သာသနာရေးကို အားပေးသောအနေဖြင့် မရွှေ့မကြောက် ခဲပေါက်-ထုတ်ပစ် ဖြစ်လိုက်ဖြစ် မဆုတ်နစ်သော ခွဲသတ္တိနှင့် တည့်တည့်မတ်မတ်ကြီး မနေမနားဟောကြားခဲ့ပေ၏။ ထိုနောက် သထုံ့မြို့သို့ရောက်၍ သီးခြားတရားဌာနကြီးကိုပါ တည်ထောင်ပြီး အသီးသီးတပည့်ကြီးကယ်တို့ကို နှစ်ရှည်လများအကျင့်တရားကို လေးစားကျင့်ဆောင်ရန် အတန်တန်တိုက်တွန်းသောအားဖြင့် ညွှန်ကြားဆုံးမခဲ့လေသည်။

ဤသို့ အမွန်ဦးစွာအကျင့်သာသနာကို မှန်စွာအဟုတ် မဆုတ်မနစ် အစစ်တရားဟောကြားလင့်ကစား အများ၏ လိုအင်အလွှဲဟုမှတ်ထင်၍ အဆင်မတည့်သောစကားများဖြင့် ပြောများဆုံးစွပ်စွဲကြသည်များကို တစ်ခဲနောက်ပြီးသောကျောက်တောင်ကြီးကို ထန်သီးပြင်းစွာတိုက်ခတ်လာသောလေမှန်တိုင်းသည် ယိုင်လဲခြင်း ငှာမစွမ်းရာသို့ ထိုအတူလျှင် တော်ဝန်ဆရာတော်ဘုရားကြီးသည် ကျောက်တောင်ကြီးပမာ သည်းခံကာ ဘေးရန်ပေါ်လှသော သံသရာ၊ (ရှင်၊ လူ၊ ရဟန်း)တော့မှ အဖော်မမိုးတစ်ကိုယ်တည်း လှည့်လည်ဝင်ရောက် လျက် မကြောက်မထိတ်ခြေသ့စိတ်ဖြင့် မဂ်သီးဖိုလ်သီး အမှန်သီးနိုင်သော မဂ်မျိုးစွေ့၊ ဖိုလ်မျိုးစွေ့တည်းဟူသော ဝိပဿနာကုသိုလ်မျိုးစွေ့များကို သတိပွဲနှစ်တည်းဟူသော တောင်းမှထုတ်ယူကာ သင့်လျှော့ရာမြှောက်နှင့် တူးသောဝေနေယျများအပေါ်၌ စိုက်သောအားဖြင့် ဟောကြားညွှန်ပြခဲ့လေသည်။

နည်းယူဖွယ်များ

ရှေးဦးစွာ မွန်မြတ်သောအသီးဆုံးကို ရှာကြံရရှိပြီး ကြွင်းကျွန်သူများကိုလည်း မိမိနည်းတူရရှိကြစေလို့သောသဘောဖြင့် တရားဌာနများကိုတည်ထောင်ကာ ဦးဆောင်ပြုလုပ်သောသာသနာရေးလမ်းစဉ်သည် ယောက်ရဟန်းတော်များအတွက် ဝိသုဒ္ဓမာရ်နှင့်ကိုက်ညီသော အဆောက်အအုံတည်ရာ ဌာနများသာ တွေ့ရှုရ၏။ တည်ထောင်နေထိုင်သော တိုက်တာအဆောက်အအုံများသည် (ဂဟပတိ)ကုန်းများဖြစ်ကြ၏။ (လူ။သူ။ဒါယကာပိုင်-ဟူလို့) မြေနေရာနှင့် ကျောင်းအဆောက်အအုံများကို ဘုန်းကြီးပိုင်မပြုလုပ်ခဲ့ပေ။

သာသနာမြေ (ဝတ္ထကမြေ) အဖြစ်နှင့်သာ တည်ရှိစွဲခဲ့၏။ ပေါ်ပေါက်ရောက်ရှိ (ရရှိ)သော ပစ္စည်းလာဘာများကို လည်း တိုက်တွင်းရှိ အားလုံးနှင့်ဆိုင်သော သေနာသနအသုံးဆောင်အဖြစ် ထားရှိပေ၏။ ဆရာတော်ကြီးအား လာရောက်လှု၍ကြသော ကျောင်းတိုက်နှင့်ကျောင်းသက်နှုန်းစသောဝတ္ထုပစ္စည်းများကို ကိုယ်ပိုင်အဖြစ် အလှူမှုခံခဲ့ပေ။ ဆည်းကပ်နေထိုင်သူ ရဟန်းတော်များလည်း ကြီးကယ်မရွေး အားလုံးဆွမ်းခံဝတ္ထုရှိစွဲ၏။ စာသင်စာချုနှင့် ထိန်းကျောင်းရသော ကျောင်းသားကယ်ရှင်ကယ်များကို လက်ခံခြင်းမရှိ၊ ရင်ပြုရဟန်းခံကိစ္စများ ကျောင်းတိုက်၌ ပြုလုပ်ခွင့်မပြုခဲ့။ (မြန်မာပြည်၌ ဒုလ္လာဘုရားတွင်လျက်ရှိသော) ဓာတ္ထများရဟန်းဘဝရမှု (ပြုမှု)ကို လုံးဝခွင့်မပြုခဲ့။ သွေ့အလျောက် လာရောက်နေထိုင်သူအားလုံး တိတ်ဆိတ်စွာနေထိုင်ရ၏။ ကျား၊ မ ပရိသတ်များတိုက်တာ၌ အမြေခွေတွေ J-မျိုးလုံးပင် ထွေးရောယူက်တင် ဆက်ဆံခြင်းမပြုရ၊ ကျား၊ မ များနေထိုင်ရန် သီးခြားခွဲထားလေသည်။

ထိုသို့လာရောက်နေထိုင်သူများကိုလည်း တရားအားထုတ်သူယောဂါများသာ ဖြစ်စေရ၏။ ရဟန်းတော်များ၌ ဆိုင်ရာဝိနည်းတော်လာ သိက္ခာပုဒ်များကို ကောင်းစားနားလည်သိရှိသူများကိုသာ လက်ခံတော်မှု၏။ (ဤ၌ ဒွေမာတိကာကို နှုတ်တက်အာရုံးဆောင်ရုံ ပြန်ပြနိုင်ရုံမက အနက်အဓိပါယ်များကိုပါ သင်ကြားဖူးသူများဟူလို) ရဟန်းတော်များလာရောက်နေထိုင်ချိန်နီး၌ ဝဋ္ဌာနကံ အပြစ်များမှကင်းလွတ်သန့်ရှင်းစေရန် ပရိဝတ်မာနတ်များကို ဆောက်တည်ကျင့်သုံးခဲ့ပြီး ဖြစ်စေရ၏။ ဥပုသန့်များ၌ သံယာလုံးလောက်က ပါတီမောက်စောင်လုံးကျော် အလှည့်ကျပြ၍ဥပုသုပ်ပြရ၏။ ယောဂါနှင့်လျှော်ညီစွာ ယဉ်ကျေးသိမ်မွေ့သော ကိုယ်အမူအရာနှုတ်အမူအရာများနှင့် ပြည့်စုံစေရ၏။ အရောင်နဲ့ဆိုးသက်နှုန်းများကိုရောင်ရှား၍ ပို့ဆောင်၊ သစ်ခေါက်ရောင်၊ သက်နှုန်းများကိုသာ ဝတ်ရှုံးရ၏။ တပည့်များအား ဥပုသန့်များ၌ လျှော်စွာသွေ့ပြုဒါဒေးကာ ဆုံးမပေ၏။ အကျိုးချုံးသောအားဖြင့် သတိပဋိသုတေသနလာ အပွဲမာဒတရားများနှင့်သာ အမြေမကွာနေထိုင်ရန် ဆုံးမခဲ့လေသည်။ ဤစာရေးသူ ဆရာတော်ဘုရားကြီးထံ ဦးစွာရောက်သောအကြိမ်း သွေ့ဝါဒါနသာသနီ မိန့်မြှောက်တော်မူသည်ကား ကိုယ်အခွင့်အရေးကို အမြေမကွာရအောင် ယူရသည်ဟု မိန့်မြှောက်တော်မူသည်ကို ယခုတိုင်ပင်နား၌ပန်ဆင်လျက်ရှိပေ၏။ တိုက်တာ၌ ဥပဒေကျော်လွန်သူများအား အချိန်မားထွက်ခွာရပေ၏။ (ဤ၌ အကြောင်းပြဆင်ခြေကန်အယူခံခွင့်မရှိ) ဤသို့ တိတိကျကျယောဂါတပည့်များပင်ဖြစ်လင့်ကစား မညာဘတမ်း(အားမနာဘတမ်း) မှန်ကန်သောလမ်းစဉ်ဖြင့် ဆရာပိပိတည်ကြည့်စွာ ဆုံးမပဲ့ပြင်ကာ သာသနရေးလမ်းစဉ်ကို ရှေးနောင်တော်ကြီးများကိုမူထား၍ ဦးဆောင်ညွှန်ကြားခဲ့လေသည်။

ကြံ့ခဲရခဲစွာလျသောလူဘဝတွင် အခွင့်ကောင်းမွှေ့ခေတ်၌ ဘုရားရှင်၏အလိုတော်ကျ မွန်မြတ်သော သုခဟုဆိုအပ်သော မဂ်ဖိုလ်နိုဗ္ဗာန်ချမ်းသာမှန်နှင့် တွေ့ကြံ့ခဲစားနိုင်ကြစေခြင်းအကျိုးငြာ အမျိုးမျိုးသော အခက်အခဲများနှင့်ရင်ဆိုင်လျက် ထက်မြေက်လှသောစိတ်အစဉ်ဖြင့် မယိမ်းမယိုင် ခိုင်မြှော် အကျိုးသာသနာကို

လျဉ်းလည်၍မြန်ပြခဲ့သူကား နောက်ဆုံးသတိမြို့သို့ရောက်ရှိပြီး တရားဌာနကြီးတည်ဆောက်၍ ရောက်လာတိုင်းသောတပည့်အများအား (သတိပဋိသွေးစဉ်)အကျင့်တရားများကို ၄၅-နှစ်တိုင်တိုင် ယုံးပြုင်သူမရှိတစ်ဦးတည်းရှုံးဆောင်ခဲ့သော ကျေးဇူးရှင်မှုလမင်းကွန်းဆရာတော်ပင်ဖြစ်သည်ဟုဆိုက မှားမည်မထင်။ ကျွန်ုပ်တို့၏အဓိပတ် မင်းကွန်းဆရာတော်ကြီးကား သတ္တဝါများ၏ချမ်းသာပွားကြောင်း ကောင်းစွာဖြစ်ထွန်းပေါ်ပေါ်လာ၍ ကျင့်ဆောင်တော်မှုခဲ့သောလမ်းစဉ်အရ ထင်ရှားလှပေ၏။ ဤသို့လူပြည်တစ်လွှား ထင်ရှားတော်မှုပေသော ဆရာတော်အရှင်မြတ်ကြီးသည် သူ၏ဘဝလမ်းစဉ်အစအဆုံး နိဂုံးချုပ်တော်မှုသော်လည်း ဆွန်ပြခဲ့သောလုပ်ငန်းစဉ်များကား ထင်ရှားလျက်ပင်ရှိနေလေသည်။ မြန်မာပြည်မြို့ရွာအရပ်ရပ်၌ ထိအရှင်မြတ်ကြီးချမှတ်ခဲ့သောလမ်းစဉ်အရ ပဋိပတ်ဌာနများတည်ထောင်ကာ ကျင့်ဆောင်ကြသည်ဟုဆိုက မည်သူမျှ ငြင်းစုံကြမည်မဟုတ်။ ယိုးဒယား၊ ကမ္မာဒီးယား၊ လာအိုနှင့်သီဟို၌ အိန္ဒိယစသော ပတ်ဝန်းကျင်နိုင်ငံများသို့ သော်မှ ထိုဆရာတော်အရှင်မြတ်ကြီး၏လမ်းစဉ်အရ အကျင့်သာသနာတည်လျက်ရှိသည်ကို ထိုထိုသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကပင် ထင်ရှားဖော်ပြကြပေသည်။ ဤသို့လျှင် မြန်မာပြည်နှင့်တကွ နိုင်ငံရပ်ခြားတိုင်းတစ်ပါးများသို့ပင် ဂုဏ်အင်တော်ကြီးမား၍ ကျော်ကြားခဲ့သော ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ အပေါင်းဂုဏ်အင် စုံလင်ပြည့်ဝသောအဖြစ်သနစ်များကို ဤစာရေးသူလိုပုဂ္ဂိုလ်ပါမွားအစားမျိုးသည် အဘယ်မှာရေးသားနိုင်ပါအံနည်း၊ မရေးသားနိုင်သည်ကား အမှန်ပင်ဖြစ်ချေ၏။ သို့ပင်ဖြစ်လင့်ကစား အနဲ့ဂုဏ်အင် ကျေးဇူးတော်အရှင်မြတ်ကြီး၏အဗ္ဗာဗုပ်ဖြစ်စဉ်ကို မည်သူတစ်ဦးတစ်ယောက်မျှ အစအဆုံးထုတ်ဖော်ခြင်းမရှိခဲ့သောကြောင့် ဤစာရေးသူသည် ၃-နှစ်တာကာလကြာမြင့်စွာဆိုင်းင့်သော်လည်း ထုတ်ဖော်သူမရှိကြ၍ စွမ်းသမျှသတ္တိနှင့် လွန်ခဲ့သော ၁၃၁၉-ခုနှစ်၊ ဝါဘွင်းလောက်ကစတင်၍ စီစဉ်ရေးသားခဲ့ပါသည်။ မိမိသိရှိသမျှသော အခြင်းအရာများနှင့် သက်ဆိုင်သူများထံမှစုစုမြတ်စွာရှိခဲ့သော အဖြစ်သနစ်များကို အဗ္ဗာဗုပ်အားလျော်စွာ စီစဉ်ရေးသားခဲ့ပါသည်။ ရေးအခါက ရေးသားဖူးသူ ကျမ်းကျင်သူမဟုတ်သဖြင့် ပြည့်ဝစုံလင်ဂုဏ်အင်ကြွယ်ဝ ကောင်းမွန်လှသော အစီအစဉ်ဟု၍ ဝန်မခံရပါ။ ထို့ထက်ကောင်းမွန်ဂုဏ်ထယ် တင့်တယ်ကြွယ်ဝပြည့်စုံလှသော အဗ္ဗာဗုပ်တို့ကြီးမျိုးသည် ခန့်လည်းခန့်ခိုင် ပြိုင်ဆိုင်ဘက်ကင်းနေး၊ လမင်းကြီးအလား ပေါ်ထွက်လာလျှင်မှုကား များစွာပင်လိုလားတောင့်တ ဝမ်းမြောက်ဝမ်းသာမှန်စွာပင်ဖြစ်ကြမည်ကို ယုံမှားဖွယ်မရှိပါ။

တတိယပိုင်းပြီး၏။

စတုတ္ထပိုင်း

မူလမင်းကွန်းအေတဝန်ဆရာတော်ကြီး ရေးသားစီရင်ခဲ့သောကျမ်းများမှာ အောက်ပါအတိုင်းဖြစ်၏ -

- ၁။ ပေါ်ကောပဒေသ အငွေကထာပါ၌။
- ၂။ ငှံးအငွေကထာ၏နိသျေ ပထမတဲ့။
- ၃။ ငှံးအငွေကထာ၏နိသျေ ဒုတိယတဲ့။
- ၄။ ငှံးအငွေကထာ၏နိသျေ တတိယတဲ့။
- ၅။ သဇ္ဇာတာဝိမိ ဝိသုဇ္ဇနာ၊
- ၆။ အာရမ္မာဝိမိ ဝိသုဇ္ဇနာ၊
- ၇။ ဝိသုဒ္ဓိမဂ်အငွေကထာနိသျေသစ်။
- ၈။ တောလေးဆယ်ဖွင့်။
- ၉။ မိလိန္ဒာပြောအငွေကထာပါ၌။
- ၁၀။ နိဗ္ဗာန်ကထာ (စကားပြေ)
- ၁၁။ နိဗ္ဗာန်လမ်းညွှန်ဒေသနာ၊
- ၁၂။ နိဗ္ဗာန်စာတမ်း၊
- ၁၃။ သတိပဋိနစာတမ်း၊
- ၁၄။ သတိပဋိလောခေါ် ဝိနိစ္စယသမူဟာ၊
- ၁၅။ ကထိန်ဝိနိစ္စယ (စကားပြေ)၊
- ၁၆။ ကထိန်နိသျေ။
- ၁၇။ ဖလသမာပတ်။
- ၁၈။ မဟာသဇ္ဇာယတနုသုတ် နိသျေ။
- ၁၉။ မူလပရိယာယသုတ် နိသျေ။
- ၂၀။ ပါဒါပါဒရဟ ဝိနိစ္စယ၊
- ၂၁။ ပဋိသုတေ ကရဏာ ဝိနိစ္စယ၊
- ၂၂။ သိမ်ခန်း၊
- ၂၃။ ဝိပသာနာ ဉာဏ်စဉ်ကျမ်းကြီး၊
- ၂၄။ အနုသယဆိုင်ရာ၊
- ၂၅။ အတိရိတ်ပြုပုံအဆုံးအဖြတ်။

ဤအထက်ပါကျမ်းစာများကို သာသနာတော်အကျိုးကိုသာရည်ရွယ်လျက် ထက်မြှက်လှသော

သမ္မာဆန္ဒဝိရိယတော်တို့ဖြင့် စွန်းစွန်းစာစား ရေးသားပြုပြင်စီရင်တော်မူခဲ့ပေသည်။

မူလမင်းကွန်းဆရာတော်ကြီးအား နည်းပေးလမ်းပြရှေ့ဆောင်ညွန့်ကြားကြသော ဆရာတော်ကြီးများ မှာ အောက်ပါအတိုင်းဖြစ်၏။

ပရီယတ်အရာ-မြတ်ဆရာ

မူလမင်းကွန်းထောက်ဝန်ဆရာတော်ကြီးသည် ပရီယတ်အရာတွင် သာသနရောင်ဝန်း ထွန်းလင်း တောက်ပနိုင်မြှုပ်နည်းအောင် အငွေ့ကထာကျမ်းကြီး J-ကျွမ်းနှင့်တကွ သဘောဆဲကပ် ပိနိုစ္စယအရပ်ရပ်အဆုံးအဖြတ် တို့ကို ပိုင့်ကတ်သုံးဖော်ပါ၌တော်နှင့်တကွ အငွေ့ကထာ၊ ဗြိုကာ၊ အနှာ၊ မရာ၊ ယောဇ္ဈာ၊ ဂုဏ်စွဲသောကျမ်းကို တို့နှင့်နှိုင်းညို၍ရေးသားနိုင်ခြင်းသည် ကျောင်းသားအရွယ်ငယ်စဉ်ကစ၍ ၁၄-နှစ်အရ ကိုရင်(သာမဏေ)ဘဝ ရသည်တိုင်အောင် အခြေပြုကျမ်းစာအဖြာဖြာနှင့် နေ့ဝါည်းများကိုပါ ကျကျနာနနည်းနာရရန် သွန်သင် ပြာတော်မူခဲ့ပေသော ကျေးဇူးရှင်စောက်ကျောင်းဆရာတော်။

ထိုမှတစ်ဖြာ သုံးဖြာပိုင့်ကတ်ပါ၌တော်အရပ်ရပ်နှင့်တကွ အငွေ့ကထာဗြိုကာကျမ်းစုစွာတို့ကို အဖွဲ့အစ် အဆစ်မရှိ သိသိည်က်ရကြ နောက်မွေကုန်စင် ဉာဏ်၌မြင်အောင် သွန်သင်ပြသုံးချေပေးတော်မူသော မန်ကျိုးစု တောရကျောင်း ကိန်းအောင်းမွှေ့လျှော် စံပျော်တော်မူသော ကျေးဇူးရှင်နောင်တော်ညီးလက္ခဏဆရာတော်။

ထိုပြင်မှန်စွာ သုံးဖြာပိုင့်ကတ် ပါ၌ရပ်တစ်ဖြာ အငွေ့ကထာဗြိုကာကျမ်းများစွာတို့၌ သွွှာနယ အတ္ထနယ အမို့ယတ္ထ သဘာဝတ္ထ ဝါကျွဲတို့ကိုပါ သေချာကန် နည်းအဝဝတို့ကို အဝယဝခွဲစိတ်ချု၍ ယူဆနိုင်လောက် ဉာဏ်စွမ်းရောက်အောင် ရှေ့ဆောင်ညွန့်ပြ သွန်သင်တော်မူပေသော ဦးပုံကြီးတောင်ပေါ် မွှေ့လျှော်ခွင့်ပြီး သိတင်းသုံးတော်မူသော ကျေးဇူးရှင် ၃-ဂိုဏ်းချုပ် ဦးရာမိန္ဒဆရာတော်။

ဤသုံးပြဆိုခဲ့သော ကျေးဇူးတော်ရှုက် ချိုးမကုန်အောင် တန်ဆောင်အလား ပေါ်ထင်ရှုံးသည် ဆရာတော်ဘုရားကြီးတို့သည် နာရဒတွင်မည် ပါမထောင်အား သုံးပါးသာသနာ ပွင့်လင်းဖြာအောင် ရွက်ဆောင်နိုင်ရေး အထောက်အပံ့ပေးကြသည် ကျေးဇူးတော်ရှုင် အရှင်မြတ်ကြီးတို့ ဖြစ်ကြပါပေသည်ဟု ဆရာတော်ကြီးကိုယ်တိုင် ညွန့်ပြတော်မူခဲ့လေသည်။

ပဋိပတ်အရာ မြတ်ဆရာ

ဗုဒ္ဓအရှင် ပရီနို့ဗုန်းဝင်စုတော်မူသည်မှ သာသနဝင်အဆက်ဆက် ဆင်းသက်၍လာခဲ့ရာ နှစ်ပေါင်း တစ်ထောင်ကျော်တိုင်အောင်သောကာလ သတိပဋိနှစ်လမ်းစဉ်အရ အပွဲမာဒေါသောအကျင့်တရားများကို ရဟန်းရှင်လူ ခပ်သိမ်းသောလူများစုမှာ ကောင်းစွာလေ့လာပွားများကြကာ ထိုခေတ်ထိုအခါက ရဟန်းရှင်လူ ခပ်သိမ်းသူတို့၏သန္တာန်းဝယ် အပွဲမာဒေါအကျင့်တရားများ အမြဲမပြတ်ကိန်းဝပ်ကွန်းမြှုံးခဲ့လေသည်ဟု

ထိတိအငွေကထာ ဋီကာများနှင့် သာသနာဝင်၊ မဟာဝင်၊ ဒီပဝင်စသောကျမ်းစာတို့၏ အဆိုစကားဖြင့် ထင်ရှားပေါ်လွင်ခဲ့ပေသည်။ ထိသာသနာတော် နှစ်ပေါင်းတစ်ထောင်ကျော်ခေတ်ကာလက လူအရိယာ၊ ရှင်အရိယာ၊ ရဟန်းအရိယာတို့၏ အကြောင်းအရာများကို ထိတိကျမ်းစာတို့က ထုတ်ဖော်ပြဆိုခဲ့ကြလေသည်။

ဤသို့ပင် သာသနာတော်နှစ်ပေါင်းတစ်ထောင်ကျော်လောက်ခေတ်တိုင်အောင် သတိပဋိအပွဲ့မှာ တရားခေတ်စားထွန်းကားခဲ့သော်လည်း ငှါးမှနောက်ခေတ်များတွင် တဖြည်းဖြည်းနှင့်ကွယ်ပမလောက် ကျင့်ကြံသူနည်းပါးပြီးတိမ်မြှုပ်ခဲ့ရာ ကျကျနှစ် နည်းပေးလမ်းပြည့်ကြားတတ်သူသော်မှ ရှာမှရှားအဖြစ်မျိုးသို့ ရောက်ရှိကာ အဆက်အစပ်ကွယ်ပမလောက် ရှိခဲ့လေသည်။ သို့သော် လုံးဝကွယ်ပျောက်သည်မဟုတ်ပေ။ အသနာတော်များထင်ရှားလျက် အချို့သူတော်စင်အရှင်မြတ်များ၏ သန္တာနှင့်ကား ကိန်းဝပ်မပျက် အစဉ်အဆက် တည်လျက်ရှိနေသည်ကို ပြဆိုလတ္တံ့သောအထွေဖွံ့ဖြိုးများဖြင့် ထင်ရှားလှပေသည်။

ကင်းတောရာရာတော် ဦးခေမာ

ရတနာပုံနေပြည်တော် မန္တလေးခြေမြို့တော်ကြီးကို အမွန်ဦးစွာတည်ထောင်ဖန်ဆင်းတော်မူသော သေလက္ခရာရှု ပွဲမသို့ယနာတင် ဘဝရှင်မင်းတုန်းမင်းကြီး၏လက်ထက်တော်အခါဝယ် မင်းကွန်းမြောက် ကင်းတောရှုသီတင်းသုံးတော်မူသော ကင်းတောရာရာတော်ဦးခေမာနှင့် သီးလုံးဆရာတော်ဦးစနီမာ၊ အရှင်မြတ်ကြီးနှစ်ပါးသည် ဒုဇိုင်းတွင် သန္တာနှင့် သမ္မတွေ ပိယဘဏ်က အထွေကွာယိုက သဟဓမ္မကသမဂ္ဂ သမ္မာဒမာန် ချုစ်ကျေမ်းတဝင် အကျိုးလိုလားကြသော အထူးမိတ်ဆွေများဖြစ်ကာ ရဟန်းငယ်ဘဝမှစ၍ နမေဂိုဏ်းတို့၌ ပိဋကတ်အကျော်ဆရာတော်များထံတွင် ပရီယတ်စာများ ကောင်းမွန်စွာ သင်ကြားတတ်မြောက် ကြသူများဖြစ်ကြလေသည်။

အပွဲမာဒဝိဟာရှိ

ထိအရှင်မြတ်နှစ်ပါးတွင် သီးလုံးဆရာတော်အရှင်စနီမာသည် ပရီယတ်ကျေမ်စာများသင်ကြားမှုကိစ္စ ပြီးဆုံးခဲ့၍ သီးလုံးဂိုဏ်းတွင်စာပေများပိုချလျက်ရှိရာ တစ်စတစ်စနာမည်ကြီးကာ တစ်ဂိုဏ်းလုံး၏အကြီးအများ ဦးစီးခေါင်းဆောင်ဖြစ်၍ မင်းတုန်းဘုရင်မင်းမြတ်၏အလေးပြုချိုးမြောက်မှုကိရရှိကာ သီးလုံးဂိုဏ်းတွင် အထူးပင် ထင်ပေါ်ကျော်ကြားသောဆရာတော်တစ်ပါးဖြစ်ခဲ့လေသည်။ ကင်းတောရာရာတော်ဦးခေမာအရှင်မြတ်ကား ပရီယတ်ကျေမ်းစာများသင်ကြားပြီးနောက် ပဋိပတ်အကျင့်ဖြစ်သော ဘာဝနာတရားများနှင့်သာမွှေလျှော်ကာ အပွဲမာဒဝိဟာရှိပိုပိုစစ်စစ် ကေစာရီအဖြစ်ဖြင့် မင်းကွန်းမြောက်ကင်းတောရှုသာ သီတင်းသုံးတော်မူလျက် သမဏာကိစ္စကိုသာ ကြိုးစားအားထုတ်တော်မူလေသဖြင့် သဘောကျကျနှင်းလောက်သော အသီဉာဏ်ရရှိ၍

(အဘိညာက်သမာပတ်သို့ပင် ရောက်ရှိတော်မူသတဲ့) ထိအခြင်းအရာကို နောက်ပိုင်းဆိုလတ္ထံသော စကားများဖြင့် သိရလတ္ထံး။

ပညာသင်ဘက် သီတင်းသုံးဖော်

ထိကင်းတောရဆရာတော် ဦးခေမာအရှင်မြတ်သည် ပညာသင်ဘက်သီတင်းသုံးဖော် ချစ်ကျမ်း ဝင်သူဖြစ်သည်အားလော်စွာ လောကုတ္ထရာတရားများကို မိမိနှင့်အလားတူ ထိုးထွင်းသိရှိစေလိုသောဆန္ဒဖြင့် သီးလုံးဆရာတော်ထံသို့ ကင်းတောရမှ ညနေချမ်းအချိန်တိုင်း မကြာမကြာသွားရောက်၍ ချစ်ကျမ်းဝင်စကား များပြောဆိုလေ့ရှိရာ တစ်နေ့သော်ကား ကင်းတောရဆရာတော်သည် သီးလုံးဆရာတော်အား “ဆရာတော်ကဲ့သို့ မင်းဆရာအဖြစ်ဖြင့် သာသနာတော်တွင် ကိုယ့်ရှုနှင့်တော့ မသေစုံသေးကြောင်း” ဖြင့် ပညာရှင်များ၏ ဆုံးမစကားမိန့်ကြားတော်မူသတဲ့၊ ဤသို့လျှင် ကင်းတောရဆရာတော်သည် သီးလုံးဆရာတော်ထံ မကြာမကြာသွားရောက်ပြီး တစ်ရုံတစ်ခါ လောကုတ္ထရာအသိဉာဏ်နှင့်စပ်သော မဂ်ဖိုလ်နိုဗာန်တရားများ၊ တစ်ရုံတစ်ခါ စုရှန်တရားများ သမထဝိပသုနာနှင့်သက်ဆိုင်ရာ သိပုံ၊ မြင်ပုံ၊ ထင်ပုံ၊ အာရုံပြုပုံများကို သတိပေးသော အနေနှင့် အကြောင်းရာပြောကြားလေ့ရှိပေသည်။ ဤသို့ သမထဓာနနှင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိုဗာန်၏ သဘောများကိုပြောကြားရာတွင် သီးလုံးဆရာတော်က ပါ့၌၊ အဋ္ဌကထာ၊ နှိုကာများနှင့်ညီညွတ်သော အသိအမြင်များသာလျှင် ဟုတ်မှန်နိုင်မည်ဖြစ်ကြောင်းဖြင့် ကျမ်းကိုများအရ များစွာသောနည်းတို့ဖြင့် ပေဖန်လျောက်ထားလေရာ ကင်းတောရဆရာတော်က ပြန်ကြားမိန့်သည်မှာ အရှင်ဘုရား အားထုတ်ရှုံးထင်မြင် ပိုင်းခြားပုံမှာ မိမိသိရှိသောကျမ်းကိုများအဆိုနှင့် တိုက်ရှိက်မည်နိုင်ပေ၊ ကျမ်းကိုဟူသည် ပုဂ္ဂိုလ်အစားစား၊ စရိက်အစားစား၊ ဉာဏ်အစားစားတို့နှင့် သင့်လျော်သောယေဘုယျနည်းကိုသာ ဖွင့်ဆိုရေးသားကြပါသည်။ ပုဂ္ဂိုလ်တိုင်းပင် ဉာဏ်အားထင်မြင်ပုံအားလုံး ညီညွတ်ကြမည်မထင်၊ ကျမ်းကိုလာအားလုံးနှင့်မည်က ဓာန် မဂ်ဖိုလ်မရနိုင်၊ မရထိက်၊ မဖြစ်ဟူ၍ တစ်ထိုးချမဆုံးဖြတ်အပ်ပါဟု ပြန်ကြားမိန့်လေသည်။

ပရီနိုဗာန် ဝင်စံတော်မူပုံ

ထိမှနောက် ကင်းတောရဆရာတော်သည် သီးလုံးဆရာတော်ထံရောက်ရှိသော်လည်း ရှေးကလို စကားများများမပြောကြားတော့ဘဲ သီးလုံးဆရာတော်၏ပြောစကားကိုသာ အချို့ဝန်ခံ၍ သဘောကျရှိခဲ့၏။ သီးလုံးဆရာတော်က ကျမ်းကိုနှင့်ကိုက်ညီစေမှုသာပဓာနဖြစ်၍ လက်တွေ့မှာပဓာနမဟုတ်ပါဟုမိန့်လေရာ၊ ကင်းတောရဆရာတော်က လက်တွေ့ကိုယ်သိမရရှိသေးသူတိုင်း ဤလိုပြောကြမြှုဖြစ်လေသည်။ ကိုယ်တွေ့ ဉာဏ်အမှန်ကိုရပါက လက်တွေ့လုပ်ငန်းနှင့်စာသော တစ်ဖြောင့်တည်းတစ်ပြီးတည်း အလုံးစုံမည်ညွတ်ရှုံး

အပြစ်မဟုတ်ပါဟု ပြန်ကြားမိန့်လေသည်။ ဤသို့ နောက်ဆုံးစကားလျောက်ကြားပြီးနောက်ပြန်ရာ သီးလုံး ဆရာတော်လိုက်ပို့နေကျွောနသို့အရောက် နောက်မှလိုက်ပို့ရာ ကျောင်းမှလွန်မြောက်၍ တောစပ်သို့အရောက် တွင် ကင်းတောရဆရာတော်က ပြောကြားသည်မှာ “သီးလုံးဆရာတော် ကောင်းမြတ်သောလုံးလာ၊ မြှုမြှုသော သတိတရားနှင့် သာသနာတော်တွင် ည၏ယဉ်ယူဉ်၍ နေရစ်ပေတော့” ဟု နောက်ဆုံးစကားပြောကြားပြီး သက်နှင့်တော်ကို ခါတွက်လျက် အထက်ကောင်းကင်သို့ ကွဲတက်ပြီး၊ “ငါရှင်နေရစ်ပေတော့” ဟုပြောကြားကာ၊ ကောင်းကင်ခရီးမှုကြွေသွားတော်မူပြီး ငှုံးညွှန် အရှင်တက်အချိန်လောက်တွင် ကင်းတောရဆရာတော် ပရီနိဗ္ဗာန် စံဝင်တော်မူလေသည်။

၃၃။မော၍နေရစ်ရပုံ

သီးလုံးဆရာတော်သည် လိုက်ပို့ရာမြားမှ ကောင်းမွန်စွာနေရစ်ပေတော့ဟုမိန့်ကြား၍ ကောင်းကင်ခရီးမှ ကြွေသွားဖဲ့စွာရာအရပ်မှ အငေးသားရပ်ပြီး နောက်ထပ်တွေ့ရန်းနှင့် မျှော်ကိုးမှန်းဆတမ်းတလျက်သာ ငေးမော၍ နေရစ်ရှာလေ၏။ ငှုံးနောက် မကြာမိပင် သီးလုံးဆရာတော်ကြီး၏တပည့်သာမဏေ ကိုရင်ကိုင်းသည် ဆရာတော်ကြီးလိုက်ပို့ရာ ကြန့်ကြာသည့်အတွက် စိတ်ဝိတက်မကင်းဖြစ်ကာ နောက်ထပ်၍လိုက်ရာ ဆရာတော်မှာ အငေးသားရပ်လျက်တည်နေသည်ကိုတွေ့မြင်၍ ဆရာတော်ဘုရားဟုလျောက်ခေါ်တော့မှ သတိရှုပြန်ခဲ့လေသည်။ ငှုံးညွှန်ပင် သီးလုံးဆရာတော်ကြီးသည် နောင်တတစ်ဖန်ဖြစ်ကာ တမ်းတည်းတွားသည်မှာ (သီးလုံး သီးလုံးနဲ့ ဘာအသုံးမှမကျဘဲ၊ ကိုခေါ်တို့များ၊ သာသနာတော်နှင့်ကြံ့ကြုံကိုးနပ်ပါပေသည်)ဟု မြည်ယောင်တမ်းတရှုနေသည်ကို အနီးနေကိုရင်ကိုင်းကြား၍ အဘယ်အကြောင်းကြောင့်ပါလဲဘုရားဟုလျောက်ထားရာ နှင့်တို့နှင့်အရာမဟုတ်ဟု မိန့်တော်မူလိုက်လေသည်။

ကောင်းကင်ခရီးမှ ကြွေသွားခြင်း

ထိနေ့နံနက်သို့ရောက်သောအခါ ကင်းတောရဆရာတော် ပုံလွန်တော်မူပြီဟူသောအကြောင်းကို ကြားသိတော်မူရာ သီးလုံးဆရာတော်ကိုယ်တိုင်ကြွေရောက်၍ သြို့ပြုလြင်းစုံပန်ကိစ္စ ဂ-ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်တော်မူပြီးလျှင် သီးလုံးကျောင်းတိုက်သို့ပြန်ကြတော်မူ၍ ရှေးနှင့်မတူ အမူတော်ကိုယ်နေ ပြောင်းသည်ကို အကြောင်းသိရိပ်မိသော ကိုရင်ကိုင်းကား ကင်းတောရဆရာတော်ကြီး၏ အထွေထွေအခြင်းအရာများ ကို အကြံမဲ့ကြံမဲ့မေးလျောက်ရာ သီးလုံးဆရာတော်ကြီးက ဤသို့မိန့်လေသည်။ ကိုခေါ်ကို ပို့နေကျနေရာသို့ လိုက်ပို့ရာ ငါရှေ့မှာပင် သက်နှင့်ကိုခါတွက်၍အထက်ကောင်းကင်သို့တက်ပြီး ငါရှင်နေရစ်ပေတော့ဟုဆို၍ ကောင်းကင်ခရီးမှကြွေသွားလေသည်ဟု သာမဏေကိုရင်ကိုင်းကို မိန့်ကြားတော်မူလေသည်။

အဘိညာက်ရဆရာတော်

ထိုကင်းတောရဆရာတော်ကြီး၏သန္တာန်တွင်လည်း အပွဲမာဒတရား အမြဲမပြတ်ပွားလျက် တရားနှင့် မွေ့လျှော်သော အဘိညာက်ရဆရာတော်ကြီးတစ်ပါးဟု ကျော်စောထင်ရှားသောမူခဲ့လေသည်။

ထိုင်ခေါင်တင်မင်းဆရာ

သီးလုံးဂိဏ်းတွင် ထိုင်ခေါင်တင်မင်းဆရာတစ်ပါးဟု ကျော်ကြားထင်ရှားတော်မူပေသော သီးလုံး ဆရာတော်ဦးစန္ဒိမာအရှင်မြတ်သည် ကင်းတောရဆရာတော်ဦးခေမာ၏အကြောင်းခြင်းရာများကို မိမိ၏ မျက်မှုဗ်က်ထင်ထင် တွေ့မြင်သိရှိရသောအချိန်မှစ၍ သတိတော်ရကာ ဂန္ဓုရအဝေသောစာချမှုနှင့် နိုင်ကွ ကိစ္စများကိုလျှော်လျှော်ထားပြီး သင့်တော်ရာတောနေရာအရပ်၌ လျောက်ပတ်မျှတဖွယ်သော နေရာငှာန၊ အလုပ်အကျွေး ကပ္ပါယ၊ လူသူတော် (ဘုံးသူတော်)နှင့်သာ အပွဲမာဒဝိဟာရီ ဇကစာရီအဖြစ်ဖြင့် သမဏာကိစ္စ ဘာဝနာမူကိုသာ အာရုံပြုလျက် နှုန်းမကွာကြိုးစားအားထုတ်တော်မူရာ ပါရမိကူထောက် ဉာဏ်စွမ်းမြောက်ပြီး ဝမ်းမြောက်နှစ်သက် ကျော်ချက်ရရှိကာ ကျမ်းကန်အလိုအဆိုနှင့်ညီစွာ သဘာဝလက္ခဏာတို့ကို အသိအထင် အမြင်မှန်ပေါ်ပေါက်၍ အဘိညာက်သမာပတ်သို့ပင် ရောက်ရရှိတော်မူခဲ့လေသတဲ့။ (အဘိညာက်သမာပတ်သို့ ရောက်တော်မူဟန်ကို ဆိုလတ္တံ့သောစကားများဖြင့် ထင်ရှားပါလိမ့်မည်။)

နှုတ်ပိတ်စကား မိန့်ကြားပုံ

အခါတစ်ပါး ပူအိုက်လှသောနွောတုရာသီတွင် ညအခါလသာခိုက် ကျောင်းနှင့်အတော်ဝေးလှသော ရေကန်သို့ ကပ္ပါယလူသူတော်ရေချိုးရန်သွားရာ ရေကန်သို့အရောက်တွင် သီးလုံးဆရာတော်ကြီး ရေသုံးသစ် တော်မူနေသည်ကို ရုတ်တရက်တွေ့မြင်လိုက်ရာ အဲအားသင့်လျက် ဆင်ခြင်စဉ်းစားမိသည်မှာ ညအခါကာလွှာ့ ဤမြှေဝေးကွာလှသောရေကန်သို့ ခို့မင်းမစွမ်းဖြစ်သောဆရာတော်ကြီးသည် ဘယ်ခရီးဖြင့် ဘယ်နည်းနှင့်ကြွ ရောက်တော်မူနေနှင့်သနည်းဟု စဉ်းစားတွေးတောလျက်ရရှိစဉ် ရေသုံးသပ်တော်မူပြီးသော ဆရာတော်ကြီးက ဟု ... သူတော်၊ ဤအကြောင်းအရာများကို ငါအသက်ရှည်သမျှပတ်လုံး မည်သူကိုမျှမသိစေနှင့်၊ မပြောလေနှင့် ဟု နှုတ်ပိတ်စကားမိန့်ကြားတော်မူပြီး ကောင်းကင်ခရီးဖြင့် ပုံကြွတော်မူလေသည်။ ဤအခြင်းအရာများကို ဆရာတော်ကြီးပုံလွန်တော်မူပြီးမှ ကပ္ပါယလူသူတော်က ထုတ်ဖော်ရှုပြောသဖြင့် အများသိရှိကြသတဲ့။

ရွှေနှုန်သမာပတ်ရောက်ခြင်း

ဤသီးလုံးဆရာတော်ကြီး၏သန္တာန်တွင်မှာလည်း သတိပဋိနှုန်နည်းအရ အပွဲမာဒခေါ်သော အကျင့် တရားများ အမြဲမပြတ်ကိန်းဝပ်တော်မူသဖြင့် ရွှေနှုန်သမာပတ်သို့ ဆိုက်ရောက်တော်မူသော ဆရာတော်ကြီးတစ်ပါးဟု သိရေးလေသည်။

အနာဂတ်ဖို့လ်တိုင်အောင်

အခါတစ်ပါး ရှိန်းမကားရွာတွင် သိမ်သမုတ်ရန်ကိစ္စအတွက် မန္တလေး၊ စစ်ကိုင်း၊ မင်းကွန်းစသော ဌာနများမှ ရာဇ်ရတံ့ဆိပ်တော်ရမရ ဆရာတော်များကိုပင့်ဖိတ်၍ အသီးသီးဆရာတော်များကြွောက်တော် မူကြပြီး သိမ်သမုတ်ရန်စေးမိကြသောအခါ သံယာတော်အရှင်မြတ်များက သီးလုံးဆရာတော်ကြီးအား ရှင်လူပရိသတ်အားလုံးကို တရားဟောချီးမြှင့်တော်မူရန် လျှောက်ထားတောင်းပန်ရာ သီးလုံးဆရာတော်ကြီးက တရားမဟောမိ စကားပလှင်ခံအနေ မိန့်တော်မူလေသည်မှာ တရားဟောရှုံးမြိမ်သဘောကျ အားထုတ်နေကျ နှုလုံးသွင်းလျက်ရှိသောတရားများကိုသာ ဟောမည်ဟုဝန်ခံတော်မူပြီး အနာဂတ်ဖို့လ်တိုင်အောင် ဝိပသာနာ ရှုံးပါ ဉာဏ်ဖြစ်ပုံ၊ မဂ်ဖို့လ်သို့ဆိုက်ရောက်ပုံ၊ ဖလသမာပတ်ဝင်စားပုံများကိုပါ ကျနကုန်စင်အောင် ဟောပြ တော်မူသတဲ့။

သင်္ကာဆရာတော်ဦးအဂ္ဂ

ဤသို့ မဂ်ဖို့လ်၊ နိုဗ္ဗာန်နှင့်စပ်သောတရားတော်မြတ်ကို သီးလုံးဆရာတော်ကြီးဟောပြ၍ ကြားနာရသူ ရဟန်းရှင်လူခပ်သိမ်းသူတို့ ကြည်ဖြူဝမ်းမြောက်ကြလျက် ကျမ်းကန်တတ်အကျော် ဆရာတော်ကြီးများပင် အုံသွေ့ယ်ရာ သိမ်မွေ့နက်နဲ့ခက်ခဲကြောင်းသိရှိတော်မူကြ၍ ထိုသံယာတော်အများတွင် သင်္ကာဆရာတော် ဦးအဂ္ဂက သီးလုံးဆရာတော်ကြီးအား ယခုဆရာတော်ဘုရားဟောကြားတော်မူသည့် တရားတော်အတိုင်း ကျမ်းကန်ရေးသား၍ ဖြန်ဖြူးဝေင့်တော်မူပါလျှင် သာသနာတော်မှာ လွန်စွာကျေးဇူးများဖွယ်ရှိမည်ဖြစ်ပါသည် ဘုရားဟုလျှောက်ထားရာ သီးလုံးဆရာတော်ဘုရားကြီးက ဦးအဂ္ဂရေးပြောမှာ၊ ဟောမှာ၊ ကျင့်ကြံမှုကတော့ ကိုယ်သဘောကျသောအတိုင်း ဟောနိုင်၊ ပြောနိုင်၊ ကျင့်ကြနိုင်ကြလေသည်။ ကျမ်းကန်ရေးသားမှုကတော့ မလွယ်လှုဘူး။ ကျမ်းကန်ရေးသားလျှင် သူတစ်ပါးကျမ်းကန်နှင့် တူညီစေရသည်။ မတူညီ၍ ဝိဝါဒဖြစ်နေကြ ပါလျှင် ငါတို့ရှိခိုက်မှာ နားလည်အောင် ဖြေရှင်းဟောပြနိုင်သော်လည်း မကြာမိ ငါတို့ကသေကြရလိမ့်မည်။ ထိုအခါတွင် ထူးထွေသောအရာများ၏ ငြင်းခံမှုဖြစ်ပွားနေရစ်ကြမည်ကို စိုးရိမ်ရမည်ဟု မိန့်ကြားတော်မူသတဲ့။

အလယ်တော့ရဆရာတော်

ဤသို့သီးလုံးဆရာတော်ကြီး ဟောကြားတော်မူသောတရားတော်ကို မှတ်သားနာယူကြသော တပည့် အများတွင် တစ်ပါးအပါအဝင်ဖြစ်သော အလယ်တော့ရဆရာတော်ဦးမွှေးသာသည်လည်း တစ်ပါးသော နိုကမ္မကိစ္စများကိုကြောင့်ကြမဖြေလျှစ်လျှော့လျက် သတိပဋိနှစ်ဒေသနာတော်လာရှိသောအတိုင်း ပဋိပတ် အကျင့်မြတ် အပွားအတရားများ၏သာ ကြောင့်ကြစိုက်၍ နေ့၊ ညမကွာ အားထုတ်လာခဲ့ရာ ထိုအလယ်တော့ရ ဆရာတော်ဘုရားကြီးသည်လည်း သဘောကျကျော်လောက်သော ဉာဏ်အမြင်မှန် ရခဲ့လေသည်။ မင်းကွန်း ဌာနတစ်ရပ်လုံးမှ ထိုအလယ်တော့ရဆရာတော်ဦးမွှေးသာကို အနာဂတ်ဖို့လ်တိုင်းဟူ၍ ယုံကြည်လေးစား၍

အားထားလျက် နှစ်သက်ကော်ရော် ပူဇော်ဆည်းကပ်ကြလေသည်။ (မှတ်ချက်) ။ အလယ်တောရ ဆရာတော် ဦးမန္တာသာမှာ သီးလုံးဆရာတော်ကြီး၏ ကိုရင်ကျောင်းသားဘဝ ငယ်စဉ်မှစ၍ နောက်လိုက်မကွာ တပည့်ရင်းချာ ဖြစ်သတဲ့။

ယခုပြဆိုခဲ့သော ကင်းတောရဆရာတော်၊ သီးလုံးဆရာတော်၊ အလယ်တောရဆရာတော်၊ ဤဆရာတော်ကြီး ၃-ပါးတို့သည် နာရဒတွင်မည် ငါမထော်အား ပဋိပတ်လမ်းစ ကျင့်နည်းရအောင် ညွှန်ပြတော်မူခဲ့ကြသဖြင့် သာမဏလုပ်ငန်း ဆုံးခန်းတိုင်မြောက် ပဋိဝေသို့ရောက်လေအောင် ပို့ဆောင်တော် မူကြပေသော ကျေးဇူးတော်ရှင်အရှင်မြတ်ကြီးများ ဖြစ်ကြပါပေသည်ဟုလည်း ဆရာတော်ကြီးကိုယ်တိုင် ညွှန်ပြတော်မူလေသည်။

ဤတွင် ဆရာစဉ်ဆက် စကားရပ်ပြီး၏။

ပရီယတ် ပဋိပတ်

သာသနာတော်ရောင် ထွန်းပြောင်စေခဲ့သော မူလမင်းကွန်းတောဝန်ဆရာတော် အရှင်မြတ်ကြီးကား ပြည်ထောင်စုမြန်မာအစိုးရနှင့် လူထုအားလုံးကပင် ရဟန္တာအရှင်မြတ်ကြီးဟု ယုံကြည်သက်ဝင်ခင်မင်လေးစား ပြုကြသော ဗုဒ္ဓမတ္ထညာခေါ်မှု ဇကန်အမှန်ဖြစ်သော ဆရာတော်အရှင်မြတ်ကြီးပင်ဖြစ်ပါပေသည်။ ပရီယတ်၊ ပဋိပတ် နှစ်ရပ်သောသာသနာတော်ရောင် ထွန်းပြောင်စေခဲ့သည်မှာ သက်တော်လေးဆယ်အချို့တော်မှစ၍ အထက်အောက်မြန်မာပြည်ကိုလှည့်လည်လျက် နေ့ရက်ရှည်စွာ အမြိုမြို့အရွာရွာသို့သွားရောက်ပြီး သတ္တဝါ အများ ချမ်းသာရာချမ်းသာကြောင်း နည်းပေးလမ်းပြဆုံးမတော်မူခဲ့သည်မှာ အရွယ်တော် ၈၅-နှစ်တိုင်တိုင် ဖြစ်၍ သာသနာပြုခဲ့သောနှစ်ကာလအားဖြင့် ၄၅-နှစ်မျှကာလပတ်လုံး ပရီယတ်အရာတွင်လည်း အဋ္ဌကထာ ကျမ်းကြီး ၂-ကျမ်းနှင့်တကွ များလှစွာသော သုတေသန်း၊ အဘိဓမ္မဆိုင်ရာအဖြာဖြာကို လျော့စွာခွဲ သိရှိကြပါစေလို့သော သမ္မာဆန္ဒရိရိယဖြင့် သာသနာအရောင် ထွန်းပြောင်စေခဲ့ရမျှမက ပဋိပတ်အကျင့် သာသနာတော်မြတ်ကြီးကိုလည်း နိသူည်းကျန် သတိပဋိနည်းအရ အပွဲမာဒတရားများကို နေ့ညာမကွာ မိမိကိုယ်တိုင်လည်း အားထုတ်လျက်နှင့် တပည့်အများကိုလည်း ညွှန်ကြားပြသသောအားဖြင့် သာသနာအရောင် ထွန်းပြောင်စေခဲ့လေသည်။

ဆရာတော်ကြီးထံ နိသူည်းခံတပည့်များ

၄၅-နှစ်မျှကာလပတ်လုံး သာသနာတော်အရောင် ထွန်းပြောင်စေခဲ့ရာတွင် လာရောက်မှုခိုက်သော တပည့်ရင်းချာများမှာ အောက်ပါအတိုင်းဖြစ်၏။

(၁) ဦးကေလာသ ဆရာတော်၊ ဆံတော်တွင်းကျောင်းတိုက်၊ ပဲခူး။ (မှတ်ချက်) ၄၄း ဆံတော်တွင်း

ဆရာတော်သည် ယခုအချိန်တွင် သက်တော် ၇၇-နှစ်ရှိပြုဖြစ်၍ လက်ဦးတပည့်ကြီးအရင်းနှီးဆုံးဖြစ်၍ လေးစားသောတပည့်ကြီးလည်းဖြစ်ခဲ့ပါသည်။

- (၂) ဦးဝိသွေဆရာတော်၊ ရန်ကုန်မင်းကွန်းဌာနနှင့် အင်းစိန်မင်းကွန်းဌာန ဆရာတော်ဖြစ်ပါသည်။
- (၃) မဟာဓဓနဆရာတော် ဦးသောဘနာ၊ ရန်ကုန်သာသနူရှိပိသာဆရာတော်ဖြစ်ပါသည်။
- (၄) ချွော့ဆရာတော် ဦးဝဏ္ဏ၊ သထုံသာသနူရှိပိသာဆရာတော်။
- (၅) တော်ပုလုဆရာတော် ဦးနန္ဒိယ၊ မိတ္တိလာတောင်ပုလု ကမ္မာအေးစေတီဆရာတော် ဖြစ်ပါသည်။ ထိုဆရာတော်ကား အထက်မြန်မာပြည်တွင် ရဟန်အသွင် အလွန်ထင်ရှားသော ဆရာတော်ဖြစ်လေသည်။
- (၆) ဦးနရိန္ဒာဆရာတော်၊ ခံတောချောင်းဦးမြို့။
- (၇) ဦးပဏ္ဍာတ္ထာဆရာတော်၊ ကမ်းရင်တောရ မြစ်ကျွေးမြို့။ (မကျွေး)
- (၈) ဦးဇော်ကဆရာတော်၊ ကျိုးတော တောင်ဂျို့မြို့။
- (၉) ဦးသုန္တရဆရာတော်၊ ချွေးပြေသာရှိပိသာ ပျော်ဘွယ်မြို့။
- (၁၀) ဦးပဏ္ဍာဝဆရာတော်၊ မြို့ပေါက်ဝသတိပဋိနှင့်ကိုက်၊ မော်လမြိုင်။

ငှင်းအထက်ပါ ဆရာတော်ကြီး ၁၀-ပါးသည် ကျေးဇူးရှင် မူလမင်းကွန်းဆရာတော်ဘုရားကြီးထံတွင် နိသျည်းခံ တပည့်များဖြစ်ကြကာ ယခုတိုင်ပင် မိမိတို့၏ဌာနအသီးသီးတွင် နည်းပြဆရာတော်ကြီးများအဖြစ်ဖြင့် ပဋိပတ်သာသနာတော်မြတ်ကြီးကို အမြှေမကွာ ထွန်းလင်းတောက်ပစေလျက်ရှိကြသော သက်တော်ရွယ်တော် ၅၀-ကျော်မှုစ၍ ၇၇-နှစ်ကျော် ဆရာတော်ကြီးများဖြစ်ကြလေသည်။

ရဟန်းတော်များနည်းတူ ကိုယ်ကျင့်သာသနာတော်ကို ထူထောင်အားပေးခဲ့ကြသော လူဒါယကာ တပည့်ကြီးများမှာ အောက်ပါအတိုင်းဖြစ်ပေ၏။

- (၁) ဦးစံဒွန်း၊ ဗိုလ်တဲကုန်းကမ္မာဌာန်းတို့က်၊ မြို့လှမြို့။
- (၂) ဦးချစ်အောင်၊ ပျော်ဘွယ်(လူပြန်တော်)၊ ငှင်းဆရာကြီးက သတိပဋိနှဒီပနီကျမ်းကို လုပ်နည်းပြ၍ ရေးသားခဲ့၏။
- (၃) ဦးထွန်း၊ (လူပြန်တော်)၊ မြို့လှမြို့၊ ငှင်းဆရာကြီးကား ရှေးအခါက လယ်တီဆရာတော်ကြီး၏ တပည့်၊ လယ်တီ ဦးနန္ဒိယပင်ဖြစ်၏။ သတိပဋိနှဒီရှုဖွယ်ကျမ်း ရေးသားစီရင်ခဲ့လေသည်။
- (၄) ဦးမြတ်ကျော်၊ (လူပြန်တော်)၊ ရန်ကုန် ကမာရွတ်၊ ငှင်းဆရာကြီးကား ရှေးအခါက ချွေကျင်ဓမ္မကထိက ဦးပဏ္ဍာဓမ္မပင် ဖြစ်၏။ ဝိပသာလက်စွဲကျမ်းမှုစ၍ အရိယမဂ္ဂဒီပနီကျမ်း ဆုံးသည်တိုင်အောင် ဝိပသာအရာ များစွာသောကျမ်းများ စီရင်ရေးသားခဲ့လေသည်။

သီလရှင်ဆရာကြီးဒေါက်သလ

ထိသီလရှင်ဆရာကြီးဒေါက်သလကား ၁၂၇၁-ခန့်တော်လောက်က မင်းကွန်းဂုဏ်လေးချောင်တွင် ဆရာတော်ကြီးထံ အေားစ (လူဝတ်ကြောင်ဘဝနှင့်) နည်းခံသူတပည့်ဖြစ်ခဲ့၏။ တရားတော်ကို ယုံကြည့်လေး မြတ်ပြီး သီလရှင်အဖြစ်သို့ပြောင်းကာ ရဟန်းတော်များနည်းတူ တရားဌာနထူထောင်လျက် အသီးသီးသော တပည့်များအား တရားဆရာလုပ်ကာ သာသနာပြခဲ့သည်မှာ နှစ်ပေါင်း ၃၀-ကျော် ၄၀-နီးပါးမျှရှိခဲ့၍ ရဟန်းတော်အများပင် ငှါးဆရာကြီးထံ နည်းခံအားထုတ်ခဲ့ကြလေသည်။ မော်လမြိုင်မြို့တွင် ဆရာကြီး ဒေါက်သလမှာ လူသိများ ဂုဏ်ရှိပုဂ္ဂိုလ်ကြီးဖြစ်၍ အကျင့်သာသနာဘက်တွင် အလွန်ထင်ပေခဲ့သော သီလရှင်ဆရာကြီးဖြစ်လေသည်။

နောက်ဆုံးတပည့်

ဤစာရေးသူကား မူလမင်းကွန်းဇာတ်တော်ကြီး၏ တပည့်အများတွင် နောက်ဆုံး သထုမြို့မင်းကွန်းဇာတ်တိုက်တွင်ကျန်ရှိလျက် ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်ကို ပြစ်လုပ်ကျော်ခဲ့ သော တပည့်ရင်းဖြစ်လေသည်။

ယခုပြဆိုခဲ့သောတပည့်များမှကြွင်းကျန်လျက် မြို့နယ်အရပ်ရပ်တွင်ရောက်ရှိနေကြသော တပည့်ရင်းများ များမှာ ထုတ်ဖော်၍ကုန်နိုင်ဖွယ်မရှိလောက်အောင်ပင် များပြားလှပေသည်။

သာသနာတစ်ဝက်-မင်းကောင်းတစ်ဆက်

ရှေးပဝေကီအခါကပင် မြန်မာပြည်တွင် ပေါ်လွင်ထင်ရှား အသုံးများခဲ့သော တဘောင်စကားသည်ကား “သာသနာတစ်ဝက်-မင်းကောင်းတစ်ဆက်” ဟူသော တဘောင်စကားပင် ဖြစ်လေသည်။ ထို တဘောင်စကား အရ ဤစာရေးသူ၏ ယူဆချက်ကိုဖော်ပြရသော် မင်းကွန်းဇာတ်တော်ဘုရားကြီးအတွက် ပေါ်ထွက် လာသော တဘောင်စကားဟူ၍ ထင်မြင်ယူဆမိပါသည်။ အကြောင်းသော်ကား သာသနာတစ်ဝက်ဟူသော နှစ်ပေါင်းငါးထောင်၏တစ်ဝက် ၂၅၀၀-ခေတ်အခါကိုဆိုလိုမည်ဖြစ်ရာ ယခုအချိန်အခါသည် ထို ၂၅၀၀-သော ခေတ်အခါတစ်ဝက်နှင့် ကြံလျက်ရှိနေပါပြီ။

မင်းကောင်းတစ်ဆက်ဟူသောစကားမှာ အများနှင့်ဆက်ဆံလျက်ရှိရာ ယူလိုရာကို မိမိတို့သော အလျောက် ယူနိုင်ဖွယ်ရှိသည်ဖြစ်ပေ၏။ ဗုဒ္ဓရှင်တော်ဘုရား၏သာသနာတော်တစ်ဝက်မှန်စွာ ၂၅၀၀-ပြည့်ခဲ့ပြီ ဖြစ်နေရာ ဤစာရေးသူ၏သဘောအရ ထုတ်ဖော်ဝေဖန်ရသော လွန်ခဲ့သော ၃-နှစ်ခန့်အချိန်တွင် ပရီနို့ ဝင်စံတော်မူလေပြီးသော သထုမြို့ မင်းကွန်းဇာတ်တော်ဘုရားကြီး၏အဖြစ်သနစ်နှင့် တစ်ထပ်တည်းကိုက်ညီနေပါသဖြင့် ထိုမင်းကွန်းဇာတ်အတွက် သက်သက်ပေါ်ထွက်လာခဲ့သော တဘောင် စကားဟူ၍ ယူဆလိုပါသည်။

တစ်ထပ်တည်း ကိုက်ညီပါ

အရှင်မြတ်ကြီးသည် ဗုဒ္ဓရှင်တော်ဂါတမ၏သာသနတော် ၂၂၀၀-မပြည့်မီနှစ်ပေါင်း ၄၀-ကျော် အချိန်မှစ၍ အထက်အောက်မြန်မာပြည့်နှင့်တကွ ယိုးဒယား၊ အင်ခိုချိုင်းနား၊ အိန္ဒိယပြည့်များတိုင်အောင် နှစ်ပေါင်းများစွာက တိမ်မြှုပ်ငပ်ကွယ်ကာ ထင်ရှားခြင်းမရှိခဲ့သော အပွဲမာဒ သတိပဋိနှစ်လမ်းစဉ်ကို ပေါ်လွင် ထင်ရှားလာအောင် မွန်မြတ်လှသောစိတ်ထားဖြင့် မနေမနားကြီးစာတော်မူခဲ့လေသည်။ ထိုအရှင်မြတ်ကြီး၏ စွန်းစားမှုကြောင့်သာ သာသနရောင် ထွန်းပြောင်တောက်ပခဲ့သည်မှာ ယခုအခါတွင် မျက်မြင်ဖြစ်နေပေသည်။ အပွဲမာဒအကျင့်လမ်းစဉ်ကြီးက မြို့နယ်အသီးသီးတွင် ပေါ်လွင်ထင်ရှားပြလျက်ရှိလေသည်။

ထိုဆရာတော်အရှင်မြတ်ကြီးသည် ဤသို့သော အပွဲမာဒအကျင့်လမ်းစဉ်များသာ ပေါ်လွင်အောင် ဖော်ထုတ်ခဲ့သည်မဟုတ်ဘဲ ပရိယတ်ကျမ်းကိုများတွင်လည်း မယဉ်သာအောင် ရှေးယခင်က မြန်မာပြည် သာသနဝင်တွင်လည်းမယဉ်သာအောင် ရှေးယခင်က မြန်မာပြည်သာသနဝင်တွင် အလျင်းမဖြစ်ပေါ်ဖူးခဲ့သော ဗုဒ္ဓမတညာခေါ်ပြောလောက်သော အဋ္ဌကထာကျမ်းကြီး J-ကျမ်းကိုပင် စီရင်ရေးသားတော်မူနှင့်ခဲ့သော စွမ်းညက် အရှိုး အခိုပတိထိပ်ခေါင်တင် ဆရာတော်အရှင်မြတ်ကြီး ဖြစ်ခဲ့လေသည်။

အင်္ဂါရစ်တန် ဂုဏ်ပေါင်းလုံး၍ နိုဗ္ဗာန်တစ်မျိုး ကောင်းကျိုးချမ်းသာမင်းလာနှင့် ဖြာဖြာပြည့်ကြွယ် တင့်တယ်တော်မူလှပေသော ဗုဒ္ဓသာသနတော်မြတ်ကြီး၏ အံချို့ဖွယ်ရာမယဉ်သာအောင် နှစ်ဖြာရရန်းညမကွာ ကျင့်ဆောင်တော်မူခဲ့သဖြင့် နောက်ဆုံးအချိန်တွင် ရဟန်အရှင်မြတ်ကြီးဟူ၍ မြန်မာတိုင်းတောင် ပြည်ထောင်စု အစိုးရနှင့် လူထုအများကပင် သက်ဝင်ယုံကြည်ကာ အဖြာဖြာသောပူဇော်ခြင်းမျိုးတို့ဖြင့် ဝပ်လျိုးကော်ရော် ဖူးမြော်လာရောက်ကြသည်မှာ ဤစာရေးသူ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။

ထိုကြောင့် ယခုအချိန်အခါတွင် ဘုရင်းရှင်၏သာသနတော်တစ်ဝက်ရှိဖြစ်ပြီး မင်းကွန်းတော်ဝန် ဆရာတော်အရှင်မြတ်ကြီး၏မွန်မြတ်သောစိတ်ထားဖြင့် အကောင်းဆုံးသော သာသနာလမ်းသစ် အပွဲမာဒအကျင့်မြတ်ကို နှစ်ပေါင်း ၄၅-နှစ်ကျော်ကာလပတ်လုံး သာသနာတစ်ဝက်နှီးအချိန်မှစတင်၍ သာသနတော် ၂၂၀၀-ကျော်သည်တိုင်အောင် တန်ဆောင်တိုင်ကြီးပမာ ပဲယာရှေ့နောက်ထက်အောက်ဒေါ်တန်းဟူသော အရပ်ဆယ်မျက်နှာ အရောင်လင်းလျက် ကောင်းခြင်းလက္ခဏာပြည့်စုံစွာသော အပွဲမာဒလမ်းစဉ်ကို တိတိကျကျ ဦးဆောင်ညွန့်ပြကာ နောက်ဆုံးတွင် ဓန္တာဝန်ကိုစွန်းလွှတ်တော်မူသဖြင့် သာသနာတစ်ဝက်အချိန်တွင် မင်းကွန်းတော်ဝန်အရှင်မြတ်ကြီးသည် အကောင်းဆုံးသော နိုဗ္ဗာန်သွားလမ်းခရီးငြုံမြုံးကို ကြီးပမ်းဆောင်စွမ်းတော်မူခဲ့သည်မှာ ပြည်ထောင်စုကြီးတွင်မျှမာကဘဲ ပတ်ဝန်းကျင်နှင့်များသို့ပင် သာသနတော်ရောင် ထွန်းပြောင်တောက်ပစ္စာခဲ့သည်ကို အများ၏ရှေ့တွင် မျက်မြင်ထင်ရှားတွေ့မြင်ကြလေသောကြောင့် (သာသနာတစ်ဝက်၊ မင်းကောင်းတစ်ဆက်)ဟုပေါ်ထွက်ခဲ့သော တဘောင်စကားမှာ မင်းကွန်းတော်ဝန်ဆရာတော်ဘုရားကြီးအတွက်ဖြစ်သင့်မည်ဟု ယူဆမိပေသည်။ အချို့သူများကား သာသနာတစ်ဝက်မင်းကွန်းတစ်ဆက်ဟူ၍ပင် ဆိုရိုးပြုကြသည်ကို ကြားရပါသည်။

ရှေးအရှင်မြင်တို့၏ တေးထပ်

အထက်တွင်ဖော်ပြခဲ့သော သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်ဟူသော စကားနှင့်လျှော်ညီစွာ နေမြင်-လမြင် ရှေးအရှင်မြတ်တို့ စီစဉ်ရေးသားထားတော်မူခဲ့ကြသော တေးထပ်မှာ အောက်ပါအတိုင်းဖြစ်၏။

သာသနာတစ်ဝက် နှင်းလူပေါ့၊ ဖက်ကင်းတုဇ္ဇနည်၊ မောဂါလိနာဂါသီလို့ မဟာထောရ်ပေါ်ဖို့၊ ဘုန်း၊ ကံ၊ ညာ၏၊ သမ္မာဖြိုပါလို့၊ ပါရဂိုအရှင်၊ ဝရမိန်မြတ်အာဂုံခဲ့သို့၊ ယထာဘုတ်စူးရှည်၏မြင်၊ သောင်းဒီပ တိုက်ဘွွှုန်းဝယ်၊ မြတ်ရေစင် ဖျိန်းဆွဲတို့၊ ပန်ညွှတ်ဆူ အောင်လံထောင်၊ လွင့်ပေါ့မင်းဖောင်၊ လိုက်လိုကြ ရူမှုတ်ဆောင်၊ ပညာရောင်မှောင်ခွင်း၊ အာဏာစက် တခြားနောင်လျှင်၊ ဘုရားတောင် ခေါ်ထိုက်ကဲ့လေး။

ဤ အထက်ပါတေးထပ်သည် ရှေးယခင်နှစ်ပေါင်းများစွာက နေ၊ လအသွင် လောကီလောကုတ္တရာ တို့၌ တတ်ကျမ်းနားလည်ထင်ရှားတော်မူကြသော ပညာရှင်အပေါင်းတို့ စီကုံးရေးသားထားသည့် တေးထပ်ပင် ဖြစ်ပေ၏။ လွန်ခဲ့သော ၃-နှစ်ကျော်အချိန်က သထုပြုတွင် ပရီနိဗ္ဗာန်စံဝင်တော်မူလေပြီးသော ကျေးဇူးရှင် မူလမင်းကွန်းဒေတဝန်ဆရာကြီး၏အတွက် ရေးသားထားချက်ဟု (ဆိုရပေမည်) ဆိုရန်သင့်ပေ၏။

မှတ်ချက်။ ။ ကျေးဇူးရှင် မူလမင်းကွန်းဒေတဝန်ဆရာတော်ဘုရားကြီး၏အဖြစ်သနစ်ကို အတွေ့အတွေ့အားလျှော်စွာ ပါဝင်သင့်ရာများကိုသာ ထည့်သွင်းရေးသားခဲ့ရာ ကြွင်းကျော်သောအရာများကား ရေးသား၍ပင် ဆုံးနိုင်ဖွယ်မထင်ခဲ့ပေ။ ထို့ကြောင့် ဤမျှနှင့် အပြီးအဆုံး နိဂုံးခါးပတ် လတ်စသတ်လိုက်ရပါ သတည်း။

(စုတုတ္ထပိုင်းပြီး၏)

**ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီးကို ပုစံပြု၍
သံဝေါယူရန်ရစနာ ဂါထာပါ၌နှင့် အနက်များ**

**(က) စံ အနိစ္စတံ မွှေး၊ ဥတ္တာ ခုရား သမ္မဝံ။
တံပတ္တံ၊ ဝါယမေ ဓိရော၊ ယံနိစ္စ အမတံ ပဒံ။**

စံ၊ ဤသို့လျှင်။ မွှေး၊ မျက်နှာကြီးငယ်ပျိုးခို့ချို့ယုံနှင့်၊ မျိုးနှုန်းနိမ့်မြင့်၊ သင့်မသင့်ကို၊ ထောက်ချင့်မစာ၊ ယုတ်မှစာထသော။ ခုရားသမ္မဝံ၊ ကိုလေသာဝန်၊ တဏ္ဍာညွှန်၌ ကျွဲနစ်သူတို့၊ ဖော်ယူလွန်မြောက်နိုင်ခဲစွာထသော။ အနိစ္စတံ၊ ဖြစ်တံပျက်တံ၊ သုံးပါးဘုံး၌ တသုံးလဲလဲ၊ အမြဲမရှိသောအဖြစ်ကို။ ဥတ္တာ၊ ဟုတ်တိုင်းတိတိ၊ ဉာဏ်မျက်စီဖြင့်၊ သိမြင်ကြ၍။ နိစ္စ၊ ဖရီဖရဲ့၊ မပြီးမကဲ့ဘဲ၊ အမြဲတည်သော။ အမတံ၊ ခန္ဓာပျက်ကြွေ၊ သေလွန်ခြင်းကင်းသော။ ယံပဒံ၊ အကြင်အသခံတစာတ်၊ နိုဗ္ဗာန်ဟူသော တရားမြတ်သည်။ အတ္ထို့၊ ထင်ရှားပကတိအမှန်ပင်ရှိ၏။ တံပဒံ၊ ထိုအသခံတစာတ် နိုဗ္ဗာန်ဟူသော တရားမြတ်သို့။ ပတ္တံ၊ ကိုယ်တိုင်မျက်မြောက် ရောက်စီမံသောင့်။ ဓိရော၊ သံသရာဝန်ကို၊ လွန်စွာကြောက်ငြောင်း၊ သံဝေလောင်း၍ ဉာဏ်ကောင်းသိမြင့်၊ ပညာရှင်သည်၊ ဝါယမေ-ဝါယမေယျာ၊ လုံလကြီးကုတ်၊ အားထုတ်ရာ၏။ (ဝါ) အားထုတ်လေလေ့။

(ခ) တာဒီသောပီမဟာစေရော၊ သဒ္ဓမ္မဒီပဇ္ဇိတော့၊

မရဏသုဝယံဝတော့၊ မာဒီသသုကထာဝကာ။

သဒ္ဓမ္မဒီပဇ္ဇိတော့၊ သီလ-သမာဓိ-ပညာ-သိက္ခာသုံးရပ်၊ တမျှော်းခပ်၍၊ သတ်မှတ်ပိုင်းခြား၊ သူတော်ကောင်းတရားတည်းဟူသော ဆီမိုးတန်ဆောင်ကို လူသောင်နတ်ထိုး ထိန်းပြောင်ပြောင် ညိုထောင်ထွန်းပ အလင်းရအောင် ပြတော်မူခဲ့ပေထသော။ တာဒီသောပီ၊ သို့စင်ကလောက်၊ ဂုဏ်ရောင်တောက်၍၊ ထက်အောက်တစ်လွှား နေလအလားသို့ ထင်ရှားပေါ်လွင် အကြင်သို့သဘောရှိတော်မူထသော။ မဟာစေရော၊ မင်းကွန်းတော်ဝန်ကောင်းချီးမှန်၍ ပြန်လွန်ကျော်ကြား ရဟန္တသောင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည်။ အတ္ထို့၊ လူသိနတ်ကြား မြော်တစ်လွှား၌ အထင်အရှားပင်ရှိခဲ့ပေ၏။ တာဒီသောပီ၊ သို့စင်ကလောက် ဂုဏ်ရောင်တောက်၍ ထက်အောက်တစ်လွှား နေလအလားသို့ ထင်ရှားပေါ်လွင် ထိုကျေးဇူးရှင် ဆရာတော်ဘုရားကြီးသော်မှလည်း။ မရဏသု၊ သုံးဆယ့်တစ်ခရိုင် ခွင့်လုံးဆိုင်၍ စိုးပိုင်ချုံးနင်း ရှင်သေမင်း၏။ ဝသံ၊ အို့၊ နာ၊ သေချက် လက်နက်ထိမှန် မတွန်းလှန်နိုင် လက်မှိုင်ချကာ မရဏသန် သူ့နိုင်ငံသို့။ ဂတော့၊ အကျွားဘဏ်စစ်လုံးချိ၍ ယဉ်မြှုပြုင်ကာ တိုက်ချင်ပါ၍ လူသားမဟုတ် သမတ်ခေါ်သွင်းသေခြင်းရှိုးရာ ဓမ္မတာသဘော တလောတတ်၍ လွတ်ထွက်နိုင်စေ၊ ရွှေငွေရတနာ ဥစ္စာအမျိုးမျိုး

လက်ဆောင်ထိုး၍ တံ့းနဲ့သ လွတ်ပါရကြောင်း ခယောင်တောင်းလည်း၊ အကြောင်းမဲ့မျိုး လွတ်ရှိုးမှန်စွာ ဓမ္မတာသဘာဝ မဟုတ်လျ၍ လက်ချင်းမှိုင်၊ စစ်လုံးယိုင်၍၊ မကြံနိုင်ဘဲ မလွှဲသာလှ ၇။ ... လိုက်ပါ တော်မူရ ရှာသေး၏တကား။ မာဒီသေသူ၊ သီလ သမာဓိ နှမ်းပါးချိ၍ အသိအလိမ္ာ ဉာဏ်ပညာလည်း၊ ဗလာအရှင်း၊ လွတ်ကင်းကြသူ၊ ငါသို့သော သူတို့သော်မူကား။ ကထာဝ၊ မရဏသန်း ရှင်သေမင်းက မောင်းကြီးစွာ၊ မောကာရှောင်ကွင်း၊ မခေါ်ခြင်းကြောင့်၊ သေခြင်းမဲ့ လွတ်ရပေတယ်။ ယုံဖွယ်မှတ်သား၊ ဆိုစရာစကားသည်သာလျှင်ကား၊ ဘယ်မှာတော် ကြံဖန်ကြည့်က၊ ရှိပါအံ့နည်း၊ မရိသုန္တိယေဝ၊ မချုပံ့သေ၊ မြေမနေရ သေကြရကုန်လိမ့်မည်သာလျှင်တည်း။

(ဂ) အမောပို ဘောဇ္ဈာ မရဏသုတိ ဘာဝေမ

ဘောဇ္ဈာ၊ ဒို-ရှင်လှအပေါင်း သူတော်ကောင်းတို့။ အမောပို၊ ငါတို့သည်လည်း။ မရဏသုတိ၊ သေချည့် သေချည့် မြေမရှိဟု စွဲသိမှတ်သား မရဏသုတိတရားကို။ ဘာဝေမ၊ ပြောလန်းပါး ကမ်းပါးကြီး၌ အားနည်းသစ်ပင် တရားတင်၍ ဆင်ခြင်တွေးဆ ပွားများကြပါကုန်စို့။

(ဃ) အဒ္ဓဝါ ဝတ ဘော သံဪရာ

ဘော၊ ဝိပသုနာ ရှုကာမှတ်ဆဲ ပျက်သည့်ထဲမှာ သူပဲပါပ ရှာလဲမရ အခေါ်မျှသာ ရှိတာထင်လင်း အိမိတ်ဆွေရှင်းတို့။ သံဪရာ၊ ကံ စိတ် ဥ ဟာ ရာဇာဘုရင် သူအရှင်တို့ ပြုပြင်ကုန်ကြ အာဏာပြလျှင် ဘယ်ကန်တဲ့ ဘယ်သူတန်တန် ငြင်းဆန်ပယ်ခွာ မရပါဘဲ ဘာသာသူတိုင်း ဖြစ်ချင်တိုင်းသာ ဖြစ်နေရာ ကြသော သံဪရတရား ရပ်နာမ်နှစ်ပါးတို့သည်။ အဒ္ဓဝါဝတ၊ အကြိတ်အခဲမရှိဘဲမို့ မရိုင်မြဲတဲ့ တရားတွေပါ တကား။

(င) အနိစွာ ဝတ ဘော သံဪရာ

ဘော၊ ကိုယ်စိတ်နှစ်ဖြာ ညီညာဖြောင့်စင်း အိမိတ်ဆွေတစ်သင်းတို့။ သံဪရာ၊ ကံ စိတ် ဥ ဟာ လေးဖြာကြောင်းရင်း စီမံခြင်းကို အပြင်းအထန် ငြင်းဆန်မရ ခံနေကြရကုန်သော သံဪရတရား ရပ်နာမ် နှစ်ပါးတို့သည်။ အနိစွာဝတ၊ ဖြစ်လာလျှင် ပျက်မလွှဲဟာမို့၊ ၇ ... မမြဲတဲ့တရားတွေပါတကား။

(စ) အသုခါ ဝတ ဘော သံဪရာ

ဘော၊ ဗုဒ္ဓမြတ်စွာသာသနာကို ယုံကြည်ကိုးစား ဝင့်တရားမှ လွတ်သွားလိုချင် ဒို-တရားရှင်တို့။ သံဪရာ-အဝိဇ္ဇာမှန် အကြောင်းခံကြောင့် ဖြစ်လာပျက်ငြား ပုညာဘိုစသော သံဪရတရားများသည်။ အသုခါဝတ၊ ချမ်းသာကြီးထင် သုခပင်ဟု သွင်သွင်ယူဆ ခံစား၍မဝကြသော်လည်း မုချမှန်စွာ ရှုမြင်ပါက ဒုက္ခကိုယ်စား ၇ ... သူခတု တရားများသာ ဖြစ်ကုန်လေစွာတကား။

(၃) ဒုက္ခ၊ ဝတ၊ ဘော၊ သခိုရာ

ဘော၊ ကရာဏာ၏ အာရုံဖြစ်ထိုက်ကုန်လျက် ရတနာသုံးပါး လွန်ကိုးစားသည့် တိုင်းမရှိသွေးပါ။ သခိုရာ၊ ဥပါဒ် ၆၆ ဘင် အစဉ်မက္ခ၊ နိုပ်စက်ရာသည့် တေဘူမက ရုပ်နာမ်သခိုရတို့သည်။ ဒုက္ခဝတ၊ အကြောင်းကံဆုံး ပေါင်းပြန်ကြံး၍ ဖြစ်လာပါက ပျက်ခဏဖြင့် အစဉ်မကင်း နိုပ်စက်ခြင်းကြောင့် အံမယ်-အလိုလေး တန်းစေးစွာ ထက်မြက်ရကား ရော် - အဆင်းရဲကြီး ဆင်းရဲလေကုန် စွာတကား။

(၄) အသာရာ၊ ဝတ၊ ဘော၊ သခိုရာ

ဘော၊ မမြေဆင်းရဲ ငါးပဲအတွေ ရှာမရသည့် ရုပ်နာမ်နှစ်ပါး အို-မိတ်ဆွေများတို့ သခိုရာ အကြောင်းစုံစွာ ပေါင်းဆုံးကာမျှ ဖြစ်လာကြပြား သခိုရတရား ရုပ်နာမ်နှစ်ပါးတို့သည်။ အသာရာဝတ၊ အထည်ဝှက် ဘာတစ်ခုမျှ ပြု၍မရ ပျက်လွယ်ကြသဖြင့် ရော် အနှစ်သာရမရှိတဲ့ တရားတွေပါတကား။

(၅) အနတ္တာ၊ ဝတ၊ ဘော၊ သခိုရာ

ဘော၊ မြတ်စွာဘုရား မြောက်စားချီးပ ဓမ္မအမွှေ ရကြပေသည့် မိတ်ဆွေတစ်သင်း အို-သားချင်းတို့။ သခိုရာ ဖြစ်ကပျက်ကုန် စလေ့ဘုံမို့ တွေ့ကြံးများပြား သခိုရတရား ရုပ်နာမ်နှစ်ပါးတို့သည်။ အနတ္တာ ဝတ၊ ကိုယ့်သဘောလည်း နည်းနည်းမှမလိုက်၊ ကိုယ့်အကြိုက်လည်း နည်းနည်းမှမပါ၊ ရော်-သူ့ဘာသာသူ ဖြစ်၍ သူ့ဘာသာသူ ပျက်ကြတဲ့ တရားတွေပါတကား။

သတုပြီး

မူလမင်းကွန်း အေတာင် ဘရာတော်ဘရားကြီး၏

ဂုဏ်တော်ဘဲ့-ပိုဒ်စံရတဲ့

သာသန္တရောင်ခြည်-ထိန်ထိန်ကြည်တည်း၊ ပြည်ပြည်တရာမ်း၊ ဂုဏ်ရောင်လွှမ်းအောင်၊ မြင့်လျှမ်း
တန်ည်း၊ မင်းကွန်းထောင်ကား၊ ဉာဏ်ရည်လွန်ထူး၊ ကွန်းကွန်းမြားလျက်၊ ကြည်နှီးထက်သန်း၊ ပဋိဘာန်ဖြင့်၊
ကျမ်းကန်ပိုင်ကတ်၊ ဘက်ကမ်းခပ်သား၊ တတ်မြောက်သီမြင်း၊ ထို့အပြင်လည်း၊ ဝန့်စဉ်သံသား၊ ဌီမ်းအေးရာကို၊
ဉာဏ်မှာချင်မြေား၊ ကိုယ်တိုင်တွေ့၍၊ မူးမေ့နောင်း၊ ရှင်လူများအား၊ သနားဆုံးမ၊ နည်းဆွန်ပြလျက်၊
“မြို့လှ”နာမာ၊ နာရာဝယ်၊ လေးဖြာယာပထာ၊ နှစ်-ဝါကျအောင်၊ ထူးစွာချင်ပြီး၊ သီတင်းသုံးလျက်၊
တင့်ဆုံးထွေ့ခြင်း၊ တရားရောင်ကို၊ ထွန်းခြောင်ထိန်လင်း၊ နှုံးစေခြင်းဖြင့်၊ ရှင်ရင်းသာသနာ၊ ပြစ်ပါသည်၊
တောေစန်းကြွာသည်-ဘရား။

သာသန္တရောင်ဖြည်း-ဉာဏ်ထူးကြည်တည်း၊ ထို့-ဤမြေား၊ ပဓာနဟု၊ ဗုဒ္ဓမိန်းမှန်း၊ သတိပဋိဘာန်ကို၊
နည်းမှန်ရှုံးသီး၊ တရားထူးဖြင့်၊ ကြည်နှီးတင့်ဆုံး၊ အကျဉ်းချုံးလျက်၊ မိန့်ထုံးနယာ၊ ဉာဝါဒကား၊ ဒါရခြားက်စုံ၊
ခြောက်အာရုံနှင့်၊ တွေ့ကြုံကာလာ၊ ရှုမှတ်ကြလော့၊ လေးဝလူရိယာ၊ ထို့နည်းသာပင်၊ မြှစွာသတိ၊ မြတ်ဝိရိနှင့်၊
စွမ်းရိုကြိုးကုတ်၊ လွန်အားထုတ်က၊ မူချေတကယ်၊ သံသာနယ်မှ၊ လွတ်ဖွယ်လမ်းစဉ်း၊ ဉာဏ်ဝယ်မြင်ဟု၊
ကြည်လင်မိန်းမှတ်၊ နည်းအမြတ်ကို၊ ပေးအပ်လုံးစုံ၊ သတင်းဂုဏ်ကြောင့်၊ သုံးဘုံရှိုင်း၊ နတ်လူများတို့၊
ပြန့်ပွားသဒ္ဓါး၊ တိုးတက်ပါသည်၊ ဝေဖြာလန်းလှသည်-ဘရား။

သာသန္တအောင်စည်း - ဆောင်ယွန်းလည်းတည်း၊ ရွယ်ရည်ကိစ္စ၊ မြတ်ကမ္မဖြင့်၊ သုဝဏ္ဏဘုံး၊
မြို့သထုဝယ်၊ လုံးစံသာသနာ၊ ထိန်ဖော်လျက်၊ များစွာသောတူ၊ မြို့ငြောင်းပြုဖို့၊ နယုပဒေ၊ စုံလှပေသည့်း၊
ထူးထွေအုံး၊ “ပေါ်ကော့” တည်း၊ ပြန့်ပြောနယာ၊ မိလိန္ဒာဟု၊ အငွောကထာ၊ ကျမ်းနှစ်ဖြာနှင့်၊ များစွာပေါ်ယာယ်၊
ကျမ်းသွယ်သွယ်ကို၊ ပြည့်ကြွယ်သာရာ၊ ရေးစီပြလျက်၊ မောဟမှာင်ခွင်း၊ ထိန်ထိန်လင်းအောင်၊ နေမင်းပမား၊
သာသနာတွင် ဂုဏ်ဝါပြည့်ကြယ်၊ လွန်တင့်တယ်လည်း၊ ရှစ်ဆယ်မီး၊ စွန်းသတ္တမူး၊ သီသာမဟော၊
များဝေနေအား၊ ရှောင်သွေစွန်းနွား၊ ဘတ်သိမ်းပါသည်၊ ဆောမြန်းကြွာသည်-ဘရား။